



AASYC

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက်  
၂၀၂၀ ခုနှစ်၊ ဇွန်လ

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် ထုတ်ပြန်ရသည့် ရည်ရွယ်ချက်

**ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်**

**အချက်အလက်အခြေခံခြင်း**

**ဓမ္မစိဋ္ဌာန်ကျသော မူဝါဒများချမှတ်ရာတွင် အထောက်အကူဖြစ်စေရန်**

# ၂၀၂၀ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်၌ လူ့အခွင့်အရေး ချိုးဖောက်မှု



မတရားဖမ်းဆီးချုပ်နှောင်ခြင်း (၁၉) မှု၊ (၅၃) ဦး



ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားထိခိုက် ဒဏ်ရာရရှိခြင်း (၁၄) မှု၊ (၂၄) ဦး



သေဆုံး/ သတ်ဖြတ်ခြင်း (၁၂) မှု၊ (၁၄) ဦး



ပစ္စည်းဥစ္စာများကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်း (၆) မှု၊ (၁၃) ဦး



လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်ခြင်း (၂) မှု၊ (၃) ဦး



လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း (၄) မှု၊ ဖြစ်စဉ် (၄) ခု



အတင်းအဓမ္မနေရပ်မှ ရွှေ့ပြောင်းခြင်း (၁၇) မှု၊ ဖြစ်စဉ် (၂၁) ခု



အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခံရခြင်း (၁) မှု၊ (၆) ဦး



ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (AASYC)



aasyc.arakan



aasyc\_ghq



aasyc.ghq@gmail.com

www.aasyc.info

### မာတိကာ

**၁။ နိုင်ငံရေး-စစ်ရေးသတင်းတိုများ**

- ၁.၁. ရက၌တပ်တော် (ULA/AA)လှုပ်ရှားမှု
- ၁.၂. မြန်မာအစိုးရလက်နက်ကိုင်အဖွဲ့များလှုပ်ရှားမှု
- ၁.၃. နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု
- ၁.၄. နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှု
- ၁.၅. ထုတ်ပြန်ချက်နှင့် စွပ်စွဲပြောဆိုချက်များ
- ၁.၆. အခြားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ
- ၁.၇. အထွေထွေနိုင်ငံရေးနှင့်ဆက်စပ်အကြောင်းအရာများ

**၂။ လူမှု-စီးပွားရေးသတင်းတိုများ**

- ၂.၁. လူ့အခွင့်အရေးချိုးဖောက်မှုသတင်းများ
  - ၂.၁.၁. မတရားဖမ်းဆီးချုပ်နှောင်ခြင်း
  - ၂.၁.၂. ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခြားထိခိုက်ဒဏ်ရာရရှိခြင်း၊ ညှဉ်းပန်းနှိပ်စက်ရာရရှိခြင်း
  - ၂.၁.၃. သေဆုံးခြင်းနှင့်သတ်ဖြတ်ခြင်း
  - ၂.၁.၄. ပစ္စည်းဥစ္စာများကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်း
  - ၂.၁.၅. လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်း
  - ၂.၁.၆. လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း
  - ၂.၁.၇. အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း

**၂.၂. စစ်ဘေးရှောင်သတင်းများ**

- ၂.၂.၁. စစ်ဘေးရှောင်ဦးရေနှင့် စခန်းအတိုးအလျှော့
- ၂.၂.၂. စစ်ဘေးရှောင်များ၏ စား၊ဝတ်၊နေရေး
- ၂.၂.၃. စစ်ဘေးရှောင်များ၏ ကျန်းမာရေး
- ၂.၂.၄. စစ်ဘေးရှောင်များ၏ လုံခြုံရေး
- ၂.၂.၅. စစ်ဘေးရှောင်များ၏ ပညာရေး

**၂.၃. လူမှု-စီးပွားရေးအထွေထွေ**

- ၂.၃.၁. စား၊ ဝတ်၊ နေရေး
- ၂.၃.၂. ကျန်းမာရေး
- ၂.၃.၃. လုံခြုံရေး
- ၂.၃.၄. ပညာရေး
- ၂.၃.၅. မူးယစ်ဆေးဝါး
- ၂.၃.၆. ပို့ဆောင်ဆက်သွယ်ရေး
- ၂.၃.၇. စီးပွားရေး
- ၂.၃.၈. ယဉ်ကျေးမှု

၃။ တွေ့ရှိချက်

၄။ သုံးသပ်ချက်

၅။ အကြံပြုချက်

၆။ Infographics

### ၁. နိုင်ငံရေး-စစ်ရေးသတင်းတိုများ

#### ၁.၁. ရက္ခိုင့်တပ်တော် (ULA/AA)လှုပ်ရှားမှု

- (၁) (၀၁.၀၆.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ စင်ချောင်းအုပ်စုမှ ဦးဝေကျန်အောင် အသက် (၈၁) နှစ်နှင့် သားဖြစ်သူ ဦးမောင်မောင်ညို အသက် (၄၆) နှစ်တို့အား ULA/AA မှ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များမှပြောသည်။ [\[Narinjara\]](#)[\[RFA\]](#)
- (၂) (၀၂.၀၆.၂၀) ရက်နေ့၊ (၁၁:၀၀) နာရီတွင် ဆားပြင်ကြီးကျေးရွာမှ ပုဏ္ဏားကျွန်းမြို့၊ ခမရ (၅၅၀) တပ်ရင်းသို့ ပြန်လာသည့် အစိုးရတပ်မတော်စစ်ကြောင်း (၁) ခုအား ကင်းချောင်းတံတား အနီး၌ ULA/AA အဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှပြောသည်။ [\[Narinjara\]](#) [\[BBC\]](#) [\[Khit Thit Media\]](#)
- (၃) (၁၀.၀၆.၂၀) ရက်နေ့၊ (၂၄:၀၀) နာရီကျော်တွင် စစ်တွေမှ ပုဏ္ဏားကျွန်းမြို့နယ်သို့ သွားသည့် တပ်မတော် ရေယာဉ်အား ULA/AA မှ အမြင့်ကျွန်း တံတားပေါ်မှ လက်နက်ကြီးဖြင့် လှမ်းပစ် သည့်အတွက် ရေယာဉ် (၁) စီး ပျက်စီးသွားကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောသည်။ [\[BBC\]](#)
- (၄) (၁၀.၀၆.၂၀) ရက်နေ့၊ (၁၀:၀၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ ထီးစွဲကျေးရွာအနီး၌ ULA/AA အဖွဲ့မှ အစိုးရတပ်အား အဝေးထိန်း ရီမုတ်မိုင်း (၁) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်သည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် (၁) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [\[BBC\]](#)[\[Cincds\]](#)
- (၅) (၁၁.၀၆.၂၀) ရက်နေ့၊ (၀၇:၃၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးနှင့် အေးစေတီဘုရားအနီး၌ အစိုးရတပ်မတော် တပ်ဖွဲ့ဝင် (၂) ဦးအား ULA/AA အဖွဲ့ဝင်များမှ ဓား၊ သံတုတ်များဖြင့် တိုက်ခိုက် ခဲ့သောကြောင့် တပ်ထောက်ဗိုလ် ဒဏ်ရာရရှိခဲ့ပြီး စစ်သည် (၁) ဦး ဖမ်းဆီး သွားကြောင်း (၁၁.၀၆.၂၀) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [\[ULA/AA\]](#) [\[The Ladies News\]](#) [\[BBC\]](#) [\[Irrawaddy\]](#) [\[Cincds\]](#)
- (၆) (၁၃.၀၆.၂၀) ရက်နေ့၊ (၀၅:၀၀) နာရီတွင် ရသေ့တောင်မြို့နယ် ခုံးပိုက်ကျေးရွာ ရဲကင်းစခန်းအား ULA/AA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံရွာသားများမှ ပြောသည်။ [\[Narijara\]](#) [\[DMG\]](#)[\[RFA\]](#)[\[BBC\]](#)[\[VOA\]](#)[\[The Ladie News\]](#) [\[Irrawaddy\]](#) [\[Eleven Media Group\]](#)
- (၇) (၁၃.၀၆.၂၀) ရက်နေ့၊ (၁၅:၃၀) နာရီကျော်တွင် ကျောက်တော်မြို့၊ သာသနာ့ဗိမာန်ရှေ့၌ ကျောက်တော် မြို့မ ရဲစခန်းမှ ရဲအရာရှိ (၁) ဦးအား ULA/AA အဖွဲ့ဝင် (၆) ဦးခန့်မှ အရပ်သား အသွင်ဆောင်ကာ ဓား၊ စကေဘာများဖြင့် ထိုးနှက်ခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွား ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။ [\[BBC\]](#) [\[Cincds\]](#)

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

- (၈) (၁၈.၀၆.၂၀) ရက်နေ့၊ (၁၃:၀၀) နာရီတွင် အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ရှာဖွေရာ ကျောက်ဖြူမြို့နယ်၊ ချက်ပေါက်ကျေးရွာသားဖြစ်သူ ULA/AA တပ်ဖွဲ့ဝင်၏ ဆက်ကြေးတာဝန်ခံ ဦးကျော်တင်အောင်အား တရုတ်လက်ပစ်ဗုံး (၁) လုံးနှင့်အတူ ဖမ်းဆီးရမိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [\[Cincds\]](#)
- (၉) (၂၁.၀၆.၂၀) ရက်နေ့၊ (၀၇:၅၀) နာရီတွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီးရှိ ရထား လမ်း၌ အစိုးရတပ်မတော် စစ်ကြောင်း(၁) ခုအား ULA/AA အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း အမည်မဖော်လိုသူ ကျေးရွာသား (၁) ဦးမှ ပြောသည်။ [\[RFA\]](#)
- (၁၀) (၂၂.၀၆.၂၀) ရက်နေ့၊ (၁၇:၀၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအလွန် အငှမော်-မောင်တောကားလမ်းပေါ်၌ နယ်ခြားစောင့် ယာဉ်တန်းအား ULA/AA အဖွဲ့မှ တိုက်ခိုက် ခဲ့ကြောင်း ကိုးတန်ကောက်ရွာသား (၁) ဦးမှ ပြောသည်။ [\[Narinjara\]](#)[\[VOA\]](#)[\[DMG\]](#)[\[RFA\]](#)[\[Eleven Media Group\]](#)[\[Irrawaddy\]](#)
- (၁၁) (၂၄.၀၆.၂၀) ရက်နေ့၊ (၀၆:၀၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း ဖြတ်မောင်း နေသည့် အစိုးရရေတပ်မှ ဇက်ရေယာဉ် (၂) စီးအား ULA/AA မှ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းမြင်းကန်းချောင်း ကျေးရွာသားအချို့မှ ပြောသည်။ [\[Narinjara\]](#)[\[VOA\]](#)
- (၁၂) (၂၄.၀၆.၂၀) ရက်နေ့၊ (၁၅:၃၀) နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၏ သား (၃) ဦးတို့သည် ကြိမ်သာရွာဘက်သို့ ဆိုက်ကယ်(၂) စီးဖြင့် သွားရာ တွင် ULA/AA အဖွဲ့မှ ဖမ်းဆီးသွားကြောင်း (၂၅.၀၆.၂၀) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [\[VOA\]](#)[\[DMG\]](#)[\[Narinjara\]](#)[\[RFA\]](#)[\[Khit Thit Media\]](#) [\[ULA/AA\]](#)
- (၁၃) (၂၄.၀၆.၂၀) ရက်နေ့ (၁၈:၀၀) နာရီတွင် ရသေ့တောင်မြို့၊ အရှေ့ဘက် မိတာ (၁၅၀၀) အကွာ ပြားချောင်းကြီး တံတားအနီး၌ အစိုးရတပ်မတော်စစ်ကြောင်းအား ULA/AA အဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ(၁) ဦးမှပြောသည်။ [\[DMG\]](#)[\[Narijara\]](#)[\[VOA\]](#)[\[RFA\]](#)[\[The Ladies New\]](#)
- (၁၄) (၂၇.၀၆.၂၀) ရက်နေ့တွင် စစ်တွေမြို့၊ နည်းပညာကောလိပ်ကျောင်း (GTC) ရှေ့ စစ်တွေ- ရေချမ်းပြင်ကားလမ်း ဝဲ၊ ယာခြမ်း၌ ULA/AA အဖွဲ့မှ ထောင်ထားသည့် လက်လုပ်ရိမုတ်မိုင်း (၆) လုံးမှ (၁) လုံးပေါက်ကွဲပြီး (၅) လုံး ဖော်ထုတ်ရရှိခဲ့ကြောင်း (၂၇.၀၆.၂၀) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [\[Cincds\]](#)[\[The Ladies New\]](#)[\[Eleven Media Group\]](#)
- (၁၅) (၂၄.၀၆.၂၀) ရက်နေ့၊ (၁၀:၀၀) နာရီတွင် ကျောက်ဖြူမြို့နယ်၊ သပြေချိုင့်ကျွန်း၊ လောင်းချောင်း ကျေးရွာ၌ ပုဇွန်ကန်စောင့်အလုပ် လုပ်ကိုင်နေသည့် စစ်မှုထမ်းဟောင်းအငြိမ်းစား ဦးသန်းလင်း၊ အသက် (၄၄) နှစ် (ဘ) ဦးဘိုတင်အား ၎င်းကျေးရွာမှ ဦးသိန်းဝင်း၊ မောင်မောင်ချေ တို့အပါအဝင် ULA/ AA အဖွဲ့ဝင် (၇) ဦးမှ ဝိုင်းဝန်းရိုက်နှက်၍ ဖမ်းဆီးသွားကြောင်း (၃၀.၀၆.၂၀) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [\[Cincds\]](#)[\[The Ladies News\]](#)

- (၁၆) (၂၉.၀၆.၂၀) ရက်နေ့၊ (၀၁:၀၀) နာရီတွင် တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး တောင်ကုတ်-မအီကားလမ်း၌ ULA/AA တပ်ဖွဲ့ဝင် (၄) ဦးတို့သည် မိုင်းထောင်စဉ် ပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးသွားကြောင်း (၃၀.၀၆.၂၀) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [\[Cincds\]\[Khit Thit Media\]\[Irrawaddy\]\[DMG\]](#)
- (၁၇) (၃၀.၀၆.၂၀) ရက်နေ့၊ နံနက်တွင် ကျောက်ဖြူမြို့သို့ သွားသည့် အစိုးရတပ်မတော်ယာဉ်တန်း (၁) ခုအား ကပ်သပြေကျေးရွာ၏ အနောက်တောင်ဘက် မိတာ (၃၀၀၀) အကွာ၊ စစ်တွေ-ကျောက်ဖြူ ကားလမ်းမပေါ်ရှိ သစ်သားတံတားအနီး၌ ULA/AA အဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [\[Cincds\]\[The Ladies News\]](#)

**၁.၂. မြန်မာအစိုးရ လက်နက်ကိုင် အဖွဲ့များ လှုပ်ရှားမှု**

- (၁) (၀၅.၀၆.၂၀) ရက်နေ့၊ (၀၀:၄၅) မိနစ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အစိုးရရေတပ်မှ လှမ်းပစ်သည့် အတွက် ကျောက်တော်မြို့နယ်၊ ဒုက္ကံချောင်းကျေးရွာမှ ဦးသန်းမောင်၊ အသက် (၄၅) နှစ်၏ ညာဘက်တင်ပခံတွင် ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းမှပြောသည်။ [\[Narinjara\]\[DMG\]](#)
- (၂) (၀၈.၀၆.၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဦးမောင်လှကျော်နှင့် မူဆလင်လူမျိုး ဦးဖဲခဲရာမောင် တို့အား အစိုးရစစ်ကြောင်း (၁) ခုမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းမှ ပြောသည်။ [\[Narijara\]\[RFA\]](#)
- (၃) (၀၉.၀၆.၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာသို့ အစိုးရစစ်တပ်မှ ဝင်ရောက်လာပြီး သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ရွာသား (၂) ဦးအား ကျည်ထိမှန် ခဲ့ကြောင်း ဒေသခံရွာသား (၁) ဦးမှ ပြောသည်။ [\[BBC\]](#)
- (၄) (၁၁.၀၆.၂၀) ရက်နေ့၊ (၁၁:၀၀) နာရီတွင် စစ်တွေ-ရန်ကုန် အဝေးပြေးလမ်းမပေါ်၌ သွားလာနေသူ (၁) ဦးအား ပုဏ္ဏားကျွန်းမြို့၊ ခမရ (၅၅၀) တပ်ရင်းမှ သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် ကျည်ထိ မှန်ကာ သေဆုံးသွားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းမှ ပြောသည်။ [\[BBC\]\[Narijara\]\[Khit Thit Media\]](#)
- (၅) (၁၁.၀၆.၂၀) ရက်နေ့၊ ညအချိန်တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာအနီးသို့ ကုလားတန်မြစ် အတွင်းရှိ ရေတပ်သင်္ဘောမှလက်နက်ငယ်များဖြင့် အချက် (၆၀) ခန့် ပစ်ခတ် ခဲ့ကြောင်း အပေါက်ဝ ကျေးရွာသား (၁) ဦးမှ ပြောသည်။ [\[BBC\]](#)
- (၆) (၂၂.၀၆.၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ကျောက်တော်မြို့နယ်၊ ကျောက်ဖြူကျေးရွာနှင့် ကာလီယာ ကျေးရွာ အကြား၌ အစိုးရစစ်ကြောင်း (၁) ခု မှရွာသားများအား ပစ်ခတ်မှုရှိခဲ့ကြောင်း ဒေသခံများမှ ပြောသည်။ [\[Narinjara\]](#)

- (၇) (၂၅.၀၆.၂၀) ရက်နေ့၊ (၂၃:၀၀) နာရီတွင် မြောက်ဦးမြို့နယ်၊ ကျောက်တွင်းကုန်းရွာမှ ငါးရှာ သွားသည့် ကျေးရွာသား (၃) ဦးအား ပန်းခြောင် အောင်မင်္ဂလာတောင်ပေါ်ရှိ အစိုးရတပ်မတော်မှ ပစ်ခတ်သည့်အတွက် ဦးအောင်ကျော်သိန်း အသက် (၄၃) နှစ်ကို သေနတ်ကျည်ထိမှန် သောကြောင့် သေဆုံးသွားကြောင်း ညီတော်စပ်သူ ဦးထွန်းသိန်းမောင်က ပြောသည်။ [\[Narinjara\]](#) [\[RFA\]](#) [\[Irrawaddy\]](#)
- (၈) (၂၆.၀၆.၂၀) ရက်နေ့၊ (၁၉:၀၀) နာရီတွင် အစိုးရတပ်မတော် အခြေစိုက်ထားသည့် ဒါးလက် ချောင်း အနောက်ဘက်မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အမ်းမြို့၊ ဒါးလက်ကျေးရွာအုပ်စု နတ်မော် ကျေးရွာထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် (၂) ဦးသေဆုံး (၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း (၂၇.၀၆.၂၀) ရက်နေ့မှာ ဒေသခံများမှ ပြောသည်။[\[RFA\]](#)[\[VOA\]](#) [\[Khit Thit Media\]](#)
- (၉) (၂၉.၀၆.၂၀) ရက်နေ့၊ (၀၉:၀၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်တော်ကျေးရွာ တဘက်ကမ်း ရှိ အိုးသည်မ တောင်ပေါ်၌ တပ်စွဲထားသည့် အစိုးရတပ်မတော်မှ သေနတ်ဖြင့် ပစ်ခတ်လိုက် သောကြောင့် နတ်တော်ကျေးရွာမှ အမျိုးသား (၁) ဦး သေဆုံးသွားကြောင်း ကျေးရွာသားများမှ ပြောသည်။ [\[DMG\]](#)[\[RFA\]](#)[\[Khit Thit Media\]](#)

**၁.၃. နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု**

- (၁) (၁၀.၀၆.၂၀) ရက်နေ့၊ (၂၄:၀၀) နာရီကျော်တွင် စစ်တွေမှ ပုဏ္ဏားကျွန်းမြို့နယ်သို့ သွားသည့် တပ်မတော်ရေယာဉ်အား ULA/AA မှ အမြင့်ကျွန်း တံတားပေါ်မှ အမြောက်ဖြင့် လှမ်းပစ်သည့် အတွက် ရေယာဉ် (၁) စီး ပျက်စီးသွားပြီး (၁၅) မိနစ်ခန့် နှစ်ဘက်ပစ်ခတ်မှုရှိခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ ပြောသည်။ [\[BBC\]](#)
- (၂) (၁၀.၀၆.၂၀) ရက်နေ့တွင် မြေပုံနယ်၊ ကြိမ်ချောင်း၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း (၁၁.၀၆.၂၀) ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှပြောသည်။ [\[VOA\]](#)
- (၃) (၁၀.၀၆.၂၀) ရက်နေ့တွင် အမ်းမြို့နယ်၊ ကဏ္ဍကိုင်ဘက်၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း (၁၁.၀၆.၂၀) ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှပြောသည်။[\[VOA\]](#)
- (၄) (၁၀.၀၆.၂၀) ရက်နေ့၊ နံနက်တွင် မင်းပြားမြို့နယ်၊ ကျောက်ခုတ်နှင့် သစ်ပုတ်တောင် ကျေးရွာ ကြား၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ ပြောသည်။ [\[VOA\]](#)



ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

- (၅) (၁၀.၀၆.၂၀) ရက်နေ့၊ (၁၀:၀၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ ထီးစွဲကျေးရွာအနီး၌ အစိုးရ တပ်မတော်စစ်ကြောင်းအား ULA/AA မှ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [\[BBC\]](#)[\[Cincds\]](#)
- (၆) (၁၁.၀၆.၂၀) ရက်နေ့၊ (၁၀:၀၀) နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ ဆောက်ခတ်ကျေးရွာအနီးရှိ အောင်သာစည်ကျေးရွာ ဝင်၌ အစိုးရတပ်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သောင်ဒရား ကျေးရွာသား (၁) ဦးမှ ပြောသည်။ [\[RFA\]](#) [\[Narinjara\]](#)[\[BBC\]](#)
- (၇) (၁၃.၀၆.၂၀) ရက်နေ့၊ (၀၅:၀၀) နာရီတွင် ရသေ့တောင်မြို့နယ် ဒုံပိုက်ကျေးရွာ ရဲကင်းစခန်း ဘက်တွင် အစိုးရ ရဲဝန်ထမ်းများနှင့် ULA/AA အဖွဲ့တို့ (၂၀) မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒုံပိုက်ကျေးရွာသား ကိုအောင်သိန်းထွန်းမှ ပြောသည်။ [\[Narinjara\]](#) [\[DMG\]](#)[\[RFA\]](#) [\[BBC\]](#)[\[VOA\]](#)[\[The Ladies News\]](#)[\[Irrawaddy\]](#)[\[Eleven Media Group\]](#)
- (၈) (၁၄.၀၆.၂၀) ရက်နေ့တွင် အမ်းမြို့နယ်၌ အစိုးရတပ်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း (၁၅.၀၆.၂၀) ရက်နေ့တွင် ULA/AA၏ ပြောခွင့်ရ ခိုင်သုခမှ ပြောသည်။ [\[VOA\]](#)
- (၉) (၁၄.၀၆.၂၀) ရက်နေ့၊ (၁၆:၀၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ အုန်းချောင်းကျေးရွာအနီး၌ အစိုးရ တပ်မတော်နှင့် ULA/AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သမီးလှရွာသစ်က ရွာလူကြီး (၁) ဦးမှ ပြောသည်။[\[Narinjara\]](#)[\[VOA\]](#)[\[Khit Thit Media\]](#)[\[Mazzima\]](#)[\[Narinjara\]](#)
- (၁၀) (၁၅.၀၆.၂၀) ရက်နေ့၊ နံနက်တွင် အမ်းမြို့နယ်၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ULA/AA၏ ပြောခွင့်ရ ခိုင်သုခမှ ပြောသည်။[\[VOA\]](#)
- (၁၁) (၁၅.၀၆.၂၀) ရက်နေ့၊ နံနက်တွင် ရသေ့တောင်မြို့နယ်၊ ရေဖိုးချောင်းပျူဟာအနီး၌ အစိုးရ တပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ULA/AA၏ ပြောခွင့်ရ ခိုင်သုခမှ ပြောသည်။ [\[VOA\]](#)
- (၁၂) (၁၇.၀၆.၂၀) ရက်နေ့ (၀၈:၄၀) နာရီတွင် မြောက်ဦးမြို့နယ်၊ လတ္တာကျေးရွာ တံတားကြီးအနီး၌ အစိုးရစစ်တပ်နှင့် ULA/AA တို့ (၁၅) မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တိမ်ညိုဒေသခံ (၁) ဦးမှ ပြောသည်။ [\[Narinjara\]](#) [\[RFA\]](#)
- (၁၃) (၁၉.၀၆.၂၀) ရက်နေ့၊ နံနက်တွင် မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာအနီး ကားလမ်းမပေါ်၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံ (၁) ဦးမှ ပြောသည်။[\[RFA\]](#)
- (၁၄) (၁၉.၀၆.၂၀) ရက်နေ့၊ နံနက်တွင် ပုဏ္ဏားကျွန်းမြို့အနီး ကျောက်ဆိပ်ကျေးရွာအကြား၌ အစိုးရ တပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြို့ခံ(၁) ဦးမှပြောသည်။ [\[RFA\]](#) [\[Narinjara\]](#) [\[VOA\]](#)[\[BBC\]](#)[\[DMG\]](#)[\[Irrawaddy\]](#)
- (၁၅) (၂၁.၀၆.၂၀) ရက်နေ့၊ (၀၇:၅၀) နာရီတွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီးရှိ ရထားလမ်း၌ အစိုးရတပ်မတော် နှင့် ULA/AA တို့ (၁) နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အမည် မဖော်လိုသူ ကျေးရွာသား (၁) ဦးမှ ပြောသည်။ [\[RFA\]](#)

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

- (၁၆) (၂၂.၀၆.၂၀) ရက်နေ့၊ (၁၇:၀၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက် ကျေးရွာအလွန် အငှမော်-မောင်တော ကားလမ်းပေါ်၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်ယာဉ်အား ULA/AA မှ တိုက်ခိုက် ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ ပြောသည်။ [\[Narinjara\]](#)[\[VOA\]](#) [\[DMG\]](#) [\[RFA\]](#) [\[Eleven Media Group\]](#)[\[Irrawaddy\]](#)
- (၁၇) (၂၄.၀၆.၂၀) ရက်နေ့၊ (၀၆:၀၀) နာရီတွင် အစိုးရရေတပ်မှ ဇက်ရေယာဉ် (၂) စီးဖြတ်သွားချိန်တွင် ULA/AA မှ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် အပြန်အလှန် မိနစ် (၂၀) ခန့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြင်းကန်းချောင်း ကျေးရွာသားအချို့မှ ပြောသည်။[\[Narinjara\]](#)[\[VOA\]](#)
- (၁၈) (၂၄.၀၆.၂၀) ရက်နေ့ (၁၆:၃၀) နာရီတွင် ရသေ့တောင်မြို့ ပြားချောင်းကြီး တံတားအနီး၌ အစိုးရတပ်မတော်စစ်ကြောင်းအား ULA/AA မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဘက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွှေပါရမီ စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင် အမျိုးသား (၁) ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း (၄.၀၆.၂၀) ရက်နေ့တွင် ဒေသခံ (၁) ဦးမှပြောသည်။ [\[DMG\]](#)[\[Narinjara\]](#) [\[VOA\]](#)[\[RFA\]](#) [\[The Ladies New\]](#)
- (၁၉) (၂၅.၀၆.၂၀) ရက်နေ့တွင်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းအနီး အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှပြောသည်။ [\[VOA\]](#)
- (၂၀) (၂၆.၀၆.၂၀) ရက်နေ့၊ (၁၂:၀၀) နာရီမှ (၁၈:၀၀) နာရီထိ ရသေ့တောင်မြို့နယ်၊ ကျောက်တန်း နယ်မြေရှိ အောင်သာစည်ကျေးရွာ အနီး၌ အစိုးရတပ်မတော်နှင့် ULA/AA အဖွဲ့တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အနီးအနားကျေးရွာမှ အုပ်ချုပ်ရေးမှူး (၁) ဦးမှ ပြောသည်။ [\[Narinjara\]](#) [\[DMG\]](#)[\[VOA\]](#)
- (၂၁) (၂၇.၀၆.၂၀) ရက်နေ့၊ (၁၇:၀၀) နာရီတွင် ရသေ့တောင်မြို့အနီး၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားပြီး မြို့ပေါ်သို့ လက်နက်ကြီးများ ကျရောက်ခဲ့ကြောင်း ဒေသခံများမှ ပြောသည်။ [\[Narinjara\]](#)
- (၂၂) (၂၉.၀၆.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာနှင့် အောင်သာစည် ကျေးရွာအနီး၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံရွာသား (၁) ဦးမှ ပြောသည်။[\[VOA\]](#)
- (၂၃) (၃၀.၀၆.၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာ၏ အနောက် တောင်ဘက် မီတာ (၃၀၀၀) အကွာ၊ စစ်တွေ-ကျောက်ဖြူကားလမ်းမပေါ်ရှိ သစ်သားတံတား အနီး၌အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း (၃၀.၀၆.၂၀) ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။[\[Cincds\]](#)[\[The Ladies News\]](#)

**၁.၄. နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု**

(၁) မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့သည် တပ်မတော်နှင့် ၎င်းတို့အဖွဲ့အစည်းများကြားတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်၍ ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်အား ကာကွယ်ပေးရန်နှင့် တိုက်ပွဲများရပ်တန့်ကာ ပြည်တွင်းစစ် ငြိမ်းသွားစေရန်အတွက် တဘက်သတ် အပစ်ခတ်ရပ်စဲရေး အား (၅) ကြိမ် သက်တမ်းတိုးခဲ့သည်။

သို့သော် အစိုးရတပ်မတော်မှ အပစ်ခတ်ရပ်စဲသည့် အထဲတွင် ULA/AA မပါဝင်ဘဲ ရခိုင်ဒေသ (၁) ခုတည်းကို သီးသန့်ချန်လှုပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကာ ULA/AA အား အမြစ်ပြတ် ချေမှုန်းနိုင်ရန်အတွက် လုပ်ဆောင်နေခြင်းကြောင့် တိုက်ပွဲဆက်တိုက်ဖြစ်ပွား နေရသည့် အတွက် လက်တွေ့ကျသော ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ULA/AA၊ တအာင်း လွတ်မြောက်ရေးတပ် TNLA နှင့်ကိုးကန့်တပ် MNDA တို့မှ (၂) ဖွဲ့ချင်းစီ အပစ်ရပ်စာချုပ် ချုပ်မည်ဖြစ်ကြောင်း (၀၁.၀၆.၂၀) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

ကြေညာချက်တွင် ငြိမ်းချမ်းရေးကို စတင်နိုင်ဖို့အတွက် (၂) ဘက်တပြိုင်နက်တည်း အပစ်ရပ် ကြေညာနိုင်စေရန် ကမ်းလှမ်းခြင်းဖြစ်ပြီး တဘက်သတ်အပစ်ရပ်ခြင်းအား ဇွန်လ (၁) ရက်နေ့မှ ဩဂုတ်လ (၃၁) ရက်နေ့ထိ (၃) လ ထပ်ပြီးတိုးလိုက်ကြောင်း ပါရှိသည်။ [\[RFA\]](#) [\[Khit Thit Media\]](#)[\[VOA\]](#)

(၂) (၀၂.၀၆.၂၀) ရက်နေ့ (၁၁:၀၀) နာရီတွင် ဆားပြင်ကြီးကျေးရွာမှ ပုဏ္ဏားကျွန်းမြို့ ခမရ (၅၅၀) တပ်ရင်းသို့ ပြန်လာသော အစိုးရ စစ်ကြောင်း (၁) ခုကို ကင်းချောင်းတံတား အနီးတွင် ULA/AA မှ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် တပ်မတော်သား အချို့ ထိခိုက်ဒဏ်ရာရရှိ၍ မိမိတို့ဘက်မှ ပြန်လည် ပစ်ခတ်လျှင် မိမိတို့ကိုသာ အပြစ်ပုံချလေ့ရှိပြီး ၎င်းတို့၏ အပစ်ခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို အယုံအကြည် မရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှပြောသည်။ [\[Narinjara\]](#) [\[Khit Thit Media\]](#) [\[The Ladies News\]](#) [\[BBC\]](#) [\[Irrawaddy\]](#)

(၃) ငြိမ်းချမ်းရေးကို အလိုချင်ဆုံးသည် စစ်မြေပြင်၌ စစ်ထွက်တိုက်နေရသည့် တပ်မတော်မှ အလို ချင်ဆုံး ဖြစ်ပြီး ငြိမ်းချမ်းရေး ညီလာခံတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ပါဝင်ခြင်း၊ မပါဝင်ခြင်းသည် (NRPC) အပေါ်မှာ မူတည်မည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသား အရေးနှင့် လက်နက်ကိုင်ကိစ္စကို မရောထွေးရန်လိုကြောင်း၊ (NCA) အစ မြစ်ဖျားခံလာခြင်းသည် လိုင်ဇာမှဖြစ်ပြီး ရွေးကောက်ပွဲနှင့် ပတ်သတ်၍ လိုအပ်သည်များကို ကူညီ ပေးသွားမည်ဖြစ်ကြောင်း (၁၅.၀၆.၂၀) ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောသည်။ [\[Irrawaddy\]](#)

(၄) (၀၅.၀၆.၂၀) ရက်နေ့တွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)နှင့် မြောက်ပိုင်းမဟာမိတ်တို့အကြား အပစ်ရပ်စာချုပ် (Bilateral) ဆွေးနွေးရန် နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးမှ ကမ်းလှမ်းရာ COVID-19 ရောဂါ အခြေအနေတည်ငြိမ်မှသာ တွေ့ဆုံကြရန် မြောက်ပိုင်းမဟာမိတ်ဘက်မှ အကြောင်းပြန်ကြောင်း (၁၅.၀၆.၂၀) ရက်နေ့တွင် ပြောသည်။ [\[Irrawaddy\]](#)

**၁.၅. ထုတ်ပြန်ချက်နှင့် စွပ်စွဲပြောဆိုချက်များ**

(၁) ရခိုင်ပြည်၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားသည်သာမက လူမျိုးရေးအသွင်ဆောင်သွားလျှင် နှစ်ဘက်လုံးနှစ်နာရမည့် အနေအထားမျိုး ကြုံရနိုင်ကြောင်းနှင့် လူမျိုးရေးအစွန်းရောက်မှု အန္တရာယ်နှင့် ပတ်သက်ပြီး ကမ္ဘာပေါ်တွင် လူသားပေါင်း များစွာရှိသည့်အတွက် လူမျိုးတမျိုးမှ တခြားလူမျိုးအား ဒေသမှ တိုက်ထုတ်ခြင်းမှာ လူသားမဆန်သည့် ကိစ္စဖြစ်ကြောင်း (၀၁.၀၆.၂၀) ရက်နေ့တွင် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်မှ ပြောသည်။ [\[Irrawaddy\]](#)

(၂) (၃၁.၀၅.၂၀) ရက်နေ့ (၂၀:၀၀) နာရီတွင် တောင်ကုတ်မြို့နယ်၊ ဆားပြင် ကျေးရွာမှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ပါတီဝင်ဟောင်း ဦးဝင်းလှိုင်အား အမည်မသိ လူ (၅) ဦးမှ သေနတ်၊ ဓားများကိုင်ဆောင်၍ ဖမ်းဆီးသွားပြီး (၀၁.၀၆.၂၀) ရက်နေ့ (၂၀:၀၀) နာရီတွင် တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေး အဖွဲ့အစည်း (National Security Organization - Taungup Township)ဆိုသည့် Facebook Page (၁)ခုမှ ဦးဝင်းလှိုင်နှင့် ပတ်သက်သည့် ကြေညာချက် (၁) စောင်ကို ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်ထဲတွင် (၀၁.၀၆.၂၀) ရက်နေ့ (၀၃:၀၀) နာရီတွင် ဦးဝင်းလှိုင်အား သတ်ဖြတ်လိုက်ပြီ ဖြစ်ကြောင်း ပါရှိသည်။[\[DMG\]](#)[\[RFA\]](#) [\[The Ladies News\]](#)[\[Irrawaddy\]](#)

(၃) (၃၁.၀၅.၂၀) ရက်နေ့ (၂၀:၀၀) နာရီတွင် တောင်ကုတ်မြို့နယ်၊ ဆားပြင် ကျေးရွာမှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ပါတီဝင် ဦးဝင်းလှိုင် ဖမ်းဆီးခံရသည့်အတွက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALP/ALA) မှ (၀၁.၀၆.၂၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက် (၁) စောင်ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်ထဲတွင် ALP ပါတီဝင် ဦးဝင်းလှိုင်အား ULA/AA အဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်းနှင့် နောက်နေ့တွင် "တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း"မှ ခေါင်းရောင်းခေါင်းဝယ်စနစ်ဖြင့် သုတ်သင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက် (၁) စောင် ထွက်ပေါ်လာသဖြင့် ထိုလုပ်ရပ်များသည် ရခိုင်အမျိုးသားအချင်းချင်းကြား လုံးဝမဖြစ်ပေါ်အပ်သည့် ဖြစ်ရပ်များ ပင်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အကြမ်းဖက် လုပ်ရပ်များအား ပြင်းထန်စွာရှုံ့ချကြောင်းဖော်ပြ ထားသည်။ [\[DMG\]](#) [\[RFA\]](#)

(၄) ALP/ALA တပ်ဖွဲ့ဝင်များဖြစ်ကြသည့် ခိုင်မောင်ခင်ဝင်းနှင့် ခိုင်မောင်လုံးတို့နှစ်ဦးသည် (၂၃.၀၅.၂၀) ရက်နေ့က ပေါက်တောမြို့နယ် ရပက်ချိုင်းကျေးရွာရှိ ၎င်းတို့၏ နေအိမ်၌ရှိနေစဉ် ULA/AA မှ အင်အား (၁၅) ဦးခန့်လာရောက် ဖမ်းဆီးခဲ့ပြီး (၃၁.၀၅.၂၀) ရက်နေ့တွင်လည်း တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာနေ ALP/ALA အဖွဲ့ဝင် ဦးဝင်းလှိုင်အား ဖမ်းဆီးသွားသည့်အတွက် ၎င်းကိစ္စနှင့် ပတ်သက်ပြီး အစိုးရမှာ တာဝန်ရှိကြောင်း (၀၂.၀၆.၂၀) ရက်နေ့တွင် ALP မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခိုင်စိုးမြမှ ပြောသည်။ [\[DMG\]](#)[\[The Ladies News\]](#) [\[The Ladies News\]](#)[\[Irrawaddy\]](#)

- (၅) (၃၁.၀၅.၂၀) ရက်နေ့တွင် ပလက်ဝမြို့၊ အနောက်ဘက်ရှိ ပလက်ဝလမ်းတံတား စီမံကိန်းများအား ပစ်ခတ်နေသည့် ULA/AA စခန်းများကို တပ်မတော်မှ သိမ်းပိုက်နိုင်ပြီး လုံခြုံရေး ထိန်းချုပ်နိုင်သည့် အတွက် ယခင်က လုံးဝသွားလာ၍ မရသော ပလက်ဝမြို့နှင့် ဆမ်းမြို့ကြား၌ ယခု တပ်မတော်မှ လုံခြုံရေးယူပြီး သွားလာရနေပြီဖြစ်ကြောင်းနှင့် ပလက်ဝမြို့ပေါ်တွင်လည်း အရပ်သားအယောင် ဆောင်ထားသည့် ULA/AA အာမခံများ ရှိနိုင်ပြီး အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင် နိုင်သေးကြောင်း (၀၂.၀၆.၂၀) ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှပြောသည်။ [[The Ladies News](#)]
- (၆) လူ (၁) ဦးအား ကြီးမားသည့် အကြောင်းပြချက်မရှိဘဲ အလွယ်တကူ သတ်ဖြတ်မှုမျိုးကို တပ်မတော်နှင့် ULA/ AA တို့ ဆောင်ရွက်လိမ့်မည် မထင်ကြောင်း၊ တောင်ကုတ် မြို့နယ်လုံး ဆိုင်ရာ အမျိုးသား လုံခြုံရေးအဖွဲ့ဆိုသည့် အဖွဲ့သည် တပ်မတော်နှင့် ULA/ AA တို့၏ လက်အောက်ခံ အဖွဲ့မဟုတ်ဘဲ သီးသန့်လွတ်လပ်သည့် အဖွဲ့ဖြစ်နိုင်ပြီး တပ်မတော်နှင့် ULA/ AA တို့၏ အောက်ခြေအဖွဲ့သားများသည် ၎င်းတို့၏ ခေါင်းဆောင်များထံသို့ မတင်ပြဘဲ ကိုယ့်သဘော နှင့် ကိုယ်ဖွဲ့ထားသည့် အဖွဲ့လည်း ဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက မှတ်ချက်ပေးသည်။ [[Irrawaddy](#)]
- (၇) (၃၀.၀၅.၂၀) ရက်နေ့တွင် မြေပုံမြို့နယ်၊ အငူရွာသစ်ကျေးရွာနှင့် ရွာသစ်ကေကျေးရွာမှ အုပ်ချုပ်ရေးမှူး (၂) ဦးတို့အား ULA/AA နှင့် ဆက်သွယ်သည်ဆိုသည့် သံသယဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(ခ)တို့ဖြင့် အမှု ဖွင့်ထားသောကြောင့် ၎င်းတို့သည် ကျေးရွာ၏ အကြီးအကဲများ ဖြစ်သည့်အတွက် ULA/AA နှင့် အစိုးရတပ်မတော်ဘက်မှလာရင် ကူညီပေးရသည်များရှိနိုင်ပြီး ကြားညှပ်တတ်သောကြောင့် အစိုးရ နှင့် တပ်မတော်အနေဖြင့် နားလည်ပေးသင့်ကြောင်းနှင့် အုပ်ချုပ်ရေးမှူးများ အကြပ်အတည်း ဖြစ်လာသည့်အခါ ကြောက်ပြီး အလုပ်မလုပ်နိုင်လျှင် မြို့နယ်များတွင် အုပ်ချုပ်ရေး ယန္တရား ပျက်စီး သွားနိုင်ကြောင်း (၀၃.၀၆.၂၀) ရက်နေ့တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းမှ ပြောသည်။ [[RFA](#)]
- (၈) (၃၁.၀၅.၂၀) ရက်နေ့၊ (၀၃:၃၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ULA/AA အဖွဲ့မှ တပ်သား အဆင့်ရှိ မောင်ကိုဇော်လင်း အသက် (၂၅) နှစ်၊ (ဘ) ဦးသန်းထွန်းမောင်သည် လက်နက်မဲ့ အလင်းဝင်ရောက်လာကြောင်း (၀၃.၀၆.၂၀) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [[Cincls](#)]
- (၉) (၃၀.၀၅.၂၀) ရက်နေ့တွင် မြေပုံမြို့နယ်၊ အငူရွာသစ်ကျေးရွာနှင့် ရွာသစ်ကေကျေးရွာမှ အုပ်ချုပ်ရေးမှူး (၂) ဦးတို့အား ULA/AA နှင့် ဆက်သွယ်သည်ဆိုသည့် သံသယဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(ခ)တို့ဖြင့် အမှု ဖွင့်ခြင်းသည် စစ်ဆေးတွေ့ရှိချက်များအပေါ်တွင် အစိုးရရှေ့နေများမှ ဆုံးဖြတ်ခြင်းဖြစ်ပြီး ယခုလို ဖမ်းဆီးသည့်အတွက် အခြားအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်လျှင် အုပ်ချုပ်ရေး ယန္တရား ပျက်လာနိုင်ကြောင်း ပြောဆိုနေကြသော်လည်း ရခိုင်ပြည်တွင် အုပ်ချုပ်ရေးမှူးများသည် အတွက် နှုတ်ထွက်သူများရှိပြီး ဆက်လုပ်မည့်သူများလည်း ရှိနေသည့်အတွက် အုပ်ချုပ်ရေး ယန္တရား မပျက်ပြားနိုင်ကြောင်း (၀၃.၀၆.၂၀) ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောသည်။ [[RFA](#)]

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

(၁၀) (၃၀.၀၅.၂၀) ရက်နေ့တွင် ULA/AA နှင့် ဆက်သွယ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီး၊ တရားစွဲခံထားရသည့် မြေပုံမြို့နယ်၊ အင်္ဂုရွာသစ်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော် အသက် (၄၀) နှစ်နှင့် ရွာသစ်ကေကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် အသက် (၄၂) နှစ် တို့သည် သာမန်ဒေသခံများဖြစ်ပြီး မိမိတို့နှင့် ပတ်သက်မှုမရှိကြောင်းနှင့် အုပ်ချုပ်ရေးမှူးများအား တရားစွဲခြင်း မဖြစ်သင့်ကြောင်း ULA/AA၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခမှ ပြောသည်။[\[RFA\]](#)

(၁၁) (၀၂.၀၆.၂၀) ရက်နေ့တွင် ပုဂ္ဂိုလ်ကျွန်းမြို့တွင် ULA/AA မှ တပ်မတော်စစ်ကြောင်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ယခုနောက်ပိုင်းတွင် ကြီးမားသည့် မိုင်းအမျိုး အစားများကို တင်ဆင်အသုံးပြုလာ၍ လူ၊ ယာဉ်များကိုပါ ထိခိုက်ပျက်စီးမှု ကြီးမားလာကြောင်းနှင့် ULA/AA သည် ယခင်က ရခိုင်ဝန်ကြီးချုပ်၏ ယာဉ်တန်းအား ရီမိုင်းဖြင့်တိုက်ခိုက်ဖူးပြီး အခုနောက်ပိုင်းတွင် အိန္ဒိယတပ်မတော်မှ သတင်းပေးသည့်အခါ ULA/AA အနေဖြင့် နည်းပညာမြင့်သူများဆီမှ ရီမိုင်းနည်းပညာ အထောက်အပံ့ ရရှိထားကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောသည်။

ULA/AA အဖွဲ့ အသုံးပြုသည့် မိုင်းခွဲနည်းပညာများထဲတွင် ရီမိုင်းလုတ်ကို နှိပ်၍ ခွဲလို့ရသည့် နည်းပညာ၊ လမ်းလျှောက်စကားပြောစက်ဖြင့် ခွဲလို့ရသည့် နည်းပညာ၊ ယခုနောက်ပိုင်း ဝိုင်ဖိုင်ချိတ်၍ ခွဲလို့ရသည့် နည်းပညာတို့ ရှိလာသဖြင့် အိန္ဒိယနိုင်ငံ၏ သတင်းစကားမှာ မှန်ကန်ကြောင်း လည်းပြောသည်။ [\[Irrawaddy\]](#)

(၁၂) ULA/AA ဖမ်းဆီးထားသည့် မင်းပြားမြို့နယ်မှ ဒေသခံ (၄) ဦးအား (၃၁.၀၅.၂၀) ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီးနောက် (၀၃.၀၆.၂၀) ရက်နေ့၌ သေဆုံးသွားသည့် သိုင်းကျပ်ကျေးရွာမှ ဒေါ်မစိန်ဦး ကိစ္စနှင့် ပတ်သက်၍ မိမိတို့နှင့် မသက်ဆိုင်ကြောင်း (၀၄.၀၆.၂၀) ရက်နေ့တွင် ULA/AA မှ ကြေညာချက် ထုတ်ပြန်ထားသည်။[\[Khit Thit Media\]](#)

(၁၃) (၁၃.၀၃.၂၀) ရက်နေ့နှင့် (၁၆.၀၃.၂၀) ရက်နေ့တွင် တင်းမ (သစ်) ကျေးရွာမှ (၈) ဦး၊ တင်းမကြီးကျေးရွာမှ (၁၀) ဦးတို့ကို ကျေးရွာအနီး တောင်ရှည်တောင်၌ တပ်စွဲထားသည့် အစိုးရတပ်မတော် တပ်မ (၅၅) မှ ဝင်ရောက်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်အား မသိရှိကြောင်းနှင့် ဖမ်းဆီးမှုများအား သတင်းထုတ်ပြန်ပေးမှုများရှိပြီး ထိုနေ့ဝန်းကျင်တွင် တင်းမကျေးရွာအနီး တိုက်ပွဲဖြစ်ပွားသည့်အတွက် ULA/AA ဘက်မှ အလောင်းများ၊ လက်နက်များရရှိသည်ကိုသာ သိရှိကြောင်း (၀၆.၀၆.၂၀) ရက်နေ့တွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ ပြောသည်။ [\[Irrawaddy\]](#)

(၁၄) NLD ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းအား ULA/AA မှ ဖမ်းဆီးခြင်း မဟုတ်ကြောင်းနှင့် အစိုးရနှင့် ULA/AA အကြား တင်းမာမှုများ မြင့်တက်လာအောင် အစိုးရတပ်မတော် တမင်ဖန်တီးခြင်းသာဖြစ်ကြောင်း (၀၈.၀၆.၂၀) ရက်နေ့တွင် ULA/AA ပြောခွင့်ရ ခိုင်သုခမှ ပြောသည်။[\[BBC\]](#)

(၁၅) (၀၈.၀၆.၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အပေါက်ကျေးရွာမှ ဒေသခံ (၂) ဦး ကျည်ထိမှန်ခြင်းသည် အစိုးရတပ်မတော်မှ ပစ်ခတ်ခြင်းမဟုတ်ကြောင်း (၀၈.၀၆.၂၀) ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောသည်။[\[RFA\]](#)

(၁၆) တပ်မတော်နှင့် သက်ဆိုင်သည့် သတင်းများအား Facebook မှလည်း အချိန်နှင့် တပြေးညီ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

ဇော်မင်းထွန်းမှ (၀၈.၀၆.၂၀) ရက်နေ့၊ နေပြည်တော် အခြေစိုက် သတင်းထောက်များသို့ အကြောင်းကြားခဲ့သည်။ [\[RFA\]](#)

(၁၇) ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသား (၁၈) ဦးကို အစိုးရတပ်မတော်မှ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များ ပြောကြားသည့်အတွက် ၎င်းကိစ္စအား မသိရှိရကြောင်းနှင့် တိကျစွာသိလိုလျှင် မြေပြင်တွင် လှုပ်ရှားနေသည့် တပ်ဖွဲ့ဝင်များအား သွားမေးသင့်ကြောင်း (၀၉.၀၆.၂၀) ရက်နေ့တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ် ထွန်းထွန်းညီမှ ပြောသည်။ [\[VOA\]](#)

(၁၉) (၁၁.၀၆.၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ပုဏ္ဏားကျွန်းမြို့၊ နယ်မြေခံတပ်မှ အရာရှိ (၁) ဦးနှင့် စစ်သည် (၁) တို့သည် မြို့သစ်ဈေးသို့ ဆိုင်ကယ်ဖြင့် သွားစဉ် ဈေးအနီးရှိ အေးစေတီလမ်းဆုံ၌ ULA/AA အဖွဲ့ဝင် (၈) ဦးမှ ဓား၊ သံတုတ်များဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်သည်အား ဖမ်းဆီးသွားသောကြောင့် တပ်မတော်သားများ လုံခြုံရေးအတွက် လုံခြုံရေး စစ်ဆေးတင်းကြပ်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောသည်။ [\[The Ladies News\]](#) [\[BBC\]](#) [\[Irrawaddy\]](#) [\[Cincds\]](#) [\[ULA/AA\]](#)

(၂၀) (၁၃.၀၆.၂၀) ရက်နေ့ (၀၅:၀၀) နာရီတွင် ရသေ့တောင်မြို့နယ် ဒုံပိုက်ကျေးရွာ ရဲကင်းစခန်းအား ULA/AA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်သည့်အတွက် (၀၆:၂၀) နာရီ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မိမိတို့ဘက်မှ အကျအဆုံး မရှိကြောင်း အစိုးရစစ်တပ် ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောသည်။ [\[Narijara\]](#)[\[DMG\]](#)[\[RFA\]](#)[\[BBC\]](#)[\[VOA\]](#)[\[The Ladies News\]](#)[\[Irrawaddy\]](#)[\[Eleven Media Group\]](#)

(၂၁) (၁၀.၀၆.၂၀) ရက်နေ့၊ နံနက် (၀၆:၂၆) နာရီတွင် အစိုးရတပ်မတော်သည် စစ်သင်္ဘောပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာမှ အပြစ်မဲ့ သက်ကြီးပိုင်းအရပ်သား (၁) ဦးသေဆုံးပြီး (၅) ဦး ဒဏ်ရာရရှိခဲ့ကြောင်း ULA/AA က ထုတ်ပြန်သည်။ [\[ULA/AA\]](#)

(၂၂) (၁၁.၀၆.၂၀) ရက်နေ့၊ (၀၇:၃၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးနှင့် အေးစေတီဘုရားအနီး၌ အစိုးရလက်နက်ကိုင် တပ်ဖွဲ့ဝင် (၂) ဦးတွင် (၁) ဦးသေဆုံးကာ (၁) ဦးဖမ်းဆီးရပြီးနောက် ပုဏ္ဏားကျွန်းမြို့၊ အခြေစိုက်၊ ခမရ (၅၅၀) မှ အင်အား (၄၀) ပါ စစ်ကြောင်းသည် (၀၈:၃၀) နာရီတွင် အေးစေတီအနီးရှိ ဗဟိုဆေးဆိုင်ပိုင်ရှင် ဦးအသိန်းချေနှင့်ဇနီး၊ ဆိုင်ဝန်ထမ်း (၁) ဦး တို့အား ခမရ(၅၅၀) အတွင်းသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ULA/AA မှ ထုတ်ပြန်သည်။ [\[ULA/AA\]](#)

(၂၃) (၁၃.၀၆.၂၀) ရက်နေ့၊ (၁၅:၃၀) နာရီကျော်တွင် ကျောက်တော်မြို့၊ သာသနာ့ဗိမာန်ရှေ့၌ ကျောက်တော်မြို့မ ရဲစခန်းမှ ရဲအရာရှိ (၁) ဦးအား အမျိုးသား (၆) ဦးခန့်မှ ဓား၊ စကောဘာများဖြင့် ထိုးနှက်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ၎င်းအရာရှိသည် သမီးနေမကောင်းသည့်အတွက် မြို့သစ်ရပ်ကွက်ရှိ နေအိမ်သို့ ပြန်လာစဉ် အသတ်ခံရခြင်းဖြစ်ပြီး ထိုသို့တိုက်ခိုက်သူများသည် ULA/AA အဖွဲ့မှ အရပ်သား အသွင်ဆောင် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း ပါရှိသည်။ [\[BBC\]](#) [\[Cincds\]](#)

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

- (၂၄) (၁၄.၀၆.၂၀) ရက်နေ့၊ (၁၈:၀၀) နာရီတွင် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်လာသည့် ရွှေပြည်သာ ခရီးသည်တင် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် လူငယ် (၁) ဦးအား အမ်းမြို့အဝင် စစ်ဆေးရေး ဝိတ်၌ အစိုးရတပ်မတော်မှ ဖမ်းဆီးခဲ့ပြီး ၎င်းလူငယ်မှာ ULA/AA အမတ်တပ်ဖွဲ့ဝင် (၁) ဦး ဖြစ်ကြောင်း (၁၄.၀၆.၂၀) ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [\[Narijara\]](#)[\[RFA\]](#)
- (၂၅) တိုက်ပွဲဖြစ်နေသည့် ဒေသများ၌ တရားဥပဒေ စိုးမိုးရေးအားနည်းပြီး လက်ရှိတာဝန်ယူနေသည့် အစိုးရမှလည်း တရားဥပဒေ စိုးမိုးရေးအတွက် ကိုယ်တွယ်ရာတွင် အားနည်းကြောင်း (၁၅.၀၆.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှပြောသည်။ [\[RFA\]](#)
- (၂၆) ရခိုင်ဒေသသည် ယခင်ကလည်း စစ်အုပ်ချုပ်ရေး လက်အောက်တွင်ရှိပြီး ယခုလည်း စစ်အုပ်ချုပ် ရေး လက်အောက်မှာသာ ရှိကြောင်း၊ တပ်မတော်မှ ၎င်းတို့၏ ဆောင်ရွက်ချက်များကို ဖုံးကွယ်ရန် နှင့် စစ်အုပ်ချုပ်ရေးရရှိရန် အစိုးရအား ဖိအားပေးနေပြီး ရခိုင်ပြည်၌ အစိုးရနှင့် အစိုးရတပ်မတော် မရှိလျှင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုများ ရရှိနိုင်ကြောင်း (၁၅.၀၆.၂၀) ရက်နေ့တွင် ULA/AA ပြောခွင့်ရ ခိုင်သုခမှ ပြောသည်။ [\[RFA\]](#)
- (၂၇) ရခိုင်ပြည်သူများသည် ဒုက္ခရောက်နေသည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲအား စိတ်ဝင်စားမှု ရှိမည် မဟုတ်သော်လည်း အမျိုးသားရေးစိတ်ဓာတ် မပျောက်ပျက်သရွေ့ ရခိုင်ပါတီများကသာ အနိုင်ရ မည်ဖြစ်ပြီး ရခိုင်ပြည်၌ ရွေးကောက်ပွဲ မပြုလုပ်နိုင်လျှင် အုပ်ချုပ်ရေးသည် စစ်အုပ်ချုပ်ရေး ဖြစ်သွား မည်ဖြစ်ကြောင်း (၁၆.၀၆.၂၀) ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်မှ ပြောသည်။  
  
ထို့နောက် ရခိုင်ပြည်၌ ရွေးကောက်ပွဲ ဖြစ်နိုင်၊ မဖြစ်နိုင်ခြင်းသည် ရွေးကောက်ပွဲ ကောက်မရှင်နှင့် အစိုးရအပေါ်၌သာ မူတည်ပြီး အကယ်၍ မကျင်းပနိုင်ခဲ့လျှင် အစိုးရတစ်ရပ်အနေဖြင့် ကမ္ဘာမှာ သိက္ခာကျစရာ ဖြစ်မည်ဖြစ်ကြောင်း (၁၇.၀၆.၂၀) ရက်နေ့တွင် ပြောသည်။ [\[Mizzima\]](#)[\[VOA\]](#)  
[\[Narinjara\]](#)
- (၂၈) ရခိုင်ပြည်၌ ၂၀၂၀ ရွေးကောက်ပွဲအား တည်ငြိမ်သည့် ဒေသတွင်ပြုလုပ်နိုင်ပြီး ရွေးကောက်ပွဲ ဖြစ်စေ ချင်ကြောင်း (၁၆.၀၆.၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ် လွတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှမှ ပြောသည်။ [\[Khit Thit Media\]](#)
- (၂၉) (၁၆.၀၆.၂၀) ရက်နေ့၊ (၂၄:၀၀) နာရီတွင် ကျောက်ဖြူမြို့နယ်၊ စိုင်းခြံကျေးရွာအုပ်စု စာရေး ဦးစိုးမင်းထွန်းအား ULA/AA အဖွဲ့မှ အမွေဖမ်းဆီးသွားပြီး ကျောက်ဖြူလေဆိပ်၏ တောင်ဘက် လမ်းမဘေးအရောက်၌ သတ်ဖြတ်လိုက်ကြောင်း (၁၇.၀၆.၂၀) ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [\[Cincds\]](#)[\[DMG\]](#)[\[Irrawddy\]](#)
- (၃၀) ULA/AA မှ အစိုးရအုပ်ချုပ်ရေးကို အစားထိုးရန် ပြောလာခြင်းသည် အစိုးရ၏ အချုပ်အခြာ အာဏာကို ထိပါးနေခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်မှုဆိုင်ရာ မူလအစီအစဉ်ဖြင့် မလုံလောက်လျှင်



ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

နောက်ထပ် အစီအစဉ်များ ဆက်သုံးရမှာမျိုး ရှိကြောင်း (၁၈.၀၆.၂၀) ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောသည်။[RFA](#)

(၃၁) စစ်ပွဲများကြားမှာ မြေစာပင်ဖြစ်နေရသည့် ရခိုင်ပြည်သူများနှင့် ပတ်သတ်ပြီး၊ ကိုလိုနီစနစ်ဆိုး အောက်မှ ရုန်းထွက်ရန် ကြိုးစားနေသည့် လူမျိုးတိုင်း၊ နိုင်ငံတိုင်းသည် ထိခိုက်နစ်နာမှုများဖြင့် ကြုံတွေ့ရခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း (၁၈.၀၆.၂၀) ရက်နေ့တွင် ULA/AA ပြောခွင့်ရ ခိုင်သုခမှ ပြောသည်။[RFA](#)

(၃၂) လက်ရှိ ရခိုင်ပြည်၌ မြေပြင်အနေအထားအရ အစိုးရအုပ်ချုပ်ရေးမတွေ့ရကြောင်းနှင့် ULA/AA အုပ်ချုပ်ရေးနှင့် အစိုးရစစ်တပ် အုပ်ချုပ်ရေးကိုသာ မြင်တွေ့ရကြောင်း (၁၈.၀၆.၂၀) ရက်နေ့မှာ မြတန်ဆောင်း ဆရာတော် အရှင်နန္ဒသာရမှ မိန့်သည်။ [RFA](#)

(၃၃) အွန်လိုင်း၌ မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်းထား သော်လည်း ကိုဗစ်ကပ်ဘေး ပြီးမှသာ ဆွေးနွေးရန်အတွက် ၎င်းတို့ဘက်မှ တုန့်ပြန်ထားကြောင်း (၁၉.၀၆.၂၀) ရက်နေ့ သတင်းရှင်းလင်းပွဲတွင် ဦးဇော်ဌေးမှ ပြောသည်။[RFA](#)[VOA](#)[Khit Thit Media](#)

(၃၄) ရခိုင်ပြည်မြောက်ပိုင်း၌ အစိုးရအုပ်ချုပ်ရေး မပျက်ပြားသေးကြောင်းနှင့် ULA/AA အားနိမ်နင်းရန်နှင့် အုပ်ချုပ်ရေး တည်ငြိမ်ရန်အတွက် အစိုးရနှင့် တပ်မတော်ကြား မကြာခဏ ဆွေးနွေးမှုများ ရှိကြောင်း (၁၉.၀၆.၂၀) ရက်နေ့ သတင်းရှင်းလင်းပွဲတွင် ဦးဇော်ဌေးမှ ပြောသည်။ [RFA](#)

(၃၅) (၁၉.၀၆.၂၀) ရက်နေ့၊ (၀၅:၀၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာနှင့် မိတာ (၁၀၀၀) ခန့်အဝေး၌ ULA/AA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ULA/AA တပ်သား အလောင်း (၂) လောင်းနှင့် အတူ M-22 သေနတ် (၂) လက်၊ ကျည်အိမ် (၅) ခု၊ ကျည်ထောင့် (၇၀)၊ လက်ပစ်ဗုံး (၁) လုံး တို့ကို သိမ်းဆည်းရမိကြောင်းနှင့် အစိုးရတပ်မတော်မှ တပ်သားအချို့ ကျဆုံးဒဏ်ရာ ရရှိခဲ့ကြောင်း (၂၀.၀၆.၂၀) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။ [Cincds](#)

(၃၆) (၂၂.၀၆.၂၀) ရက်နေ့၊ (၁၇:၀၀) နာရီတွင်မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အစပ် အငူမော်-မောင်တောကားလမ်းပေါ်၌ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၃) ဦးကျဆုံးပြီး အရပ်သား ကားဒရိုင်ဘာ(၁) ဦးသေဆုံးကာယာဉ်နောက်လိုက် (၁) ဦးနှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင် (၄) ဦးဒဏ်ရာရခဲ့ကြောင်း (၂၂.၀၆.၂၀) ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးမှ ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ရဲကင်းစခန်းမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာသည့် နယ်ခြားစောင့်တပ်ဖွဲ့အား ကိုးတန်ကောက် ကျေးရွာအနီး အရောက်တွင် ULA/AA အဖွဲ့မှ ချောင်းမြောင်း တိုက်ခိုက်သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပါရှိသည်။ [Cincds](#)[Eleven Media Group](#) [VOA](#) [DMG](#) [RFA](#) [Irrawaddy](#) [Narijara](#)

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

- (၃၇) (၂၂.၀၆.၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ရထားလမ်း၌ အစိုးရ တပ်မတော်နှင့် ULA/AA တို့ ပစ်ခတ်မှု ဖြစ်စဉ်အား မိမိအနေဖြင့် မသိရသေးကြောင်း (၂၂.၀၆.၂၀) ရက်နေ့တွင် ULA/AA ပြောခွင့်ရ ခိုင်သုခမှ ပြောသည်။ [\[RFA\]](#)
- (၃၈) (၂၂.၀၆.၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး၌ အစိုးရ တပ်မတော် သည် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း မရှိသည့်အပြင် တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိကြောင်း (၂၂.၀၆.၂၀) ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း မှပြောသည်။ [\[RFA\]](#)
- (၃၉) (၂၃.၀၆.၂၀) ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲတွင် ရခိုင်ပြည် မြောက်ပိုင်းတွင် ULA/AA အဖွဲ့ဝင်များသည် အရပ်သား အယောင် ဆောင်ပြီး ရောက်လာနိုင်သည့် အတွက်ကြောင့် ညဘက် အမှုလာဖွင့်လျှင် ရဲစခန်းတံခါးအား မဖွင့်ရဲကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယရဲချုပ် (၁) ဒုရဲဗိုလ်ချုပ် မျိုးဆွေဝင်းမှပြောသည်။ [\[RAF\]](#) [\[Irrawaddy\]](#)
- (၄၀) ရခိုင်ပြည်မြောက်ပိုင်း၌ ညဘက်တွင် မည်သူမျှ အပြင်မထွက်ရဲကြောင်းနှင့် အမှုအခင်းများအား နေ့အချိန် သွားတိုင်လျှင်တောင်မှ ရဲစခန်းတံခါးအား ဖွင့်မပေး၍ ရဲလုပ်ရမည့် အလုပ်ကို ULA/AA မှ လုပ်သွားခြင်းဖြစ်ကြောင်း (၂၃.၀၆.၂၀) ရက်နေ့တွင် မြောက်ဦးမြို့၊ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရ မှပြောသည်။ [\[RAF\]](#)
- (၄၁) (၂၂.၀၆.၂၀) ရက်နေ့၊ (၁၇:၁၇) နာရီတွင် အငူမော်-မောင်တော ကားလမ်းအနီး၌ ဘူးသီးတောင် အခြေစိုက် ခလရ (၂၃၃) တပ်ရင်းနှင့် ULA/AA တို့ (၁) နာရီ အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်ဖွဲ့ဝင် (၁၀) ဦးကျဆုံးပြီး ULA/AA မှ ဒဏ်ရာရရှိသူ အချို့ရှိခဲ့ကြောင်း (၂၃.၀၆.၂၀) ရက်နေ့မှာ ULA/AA မှထုတ်ပြန်သည်။ [\[ULA/AA\]](#)
- (၄၂) (၂၃.၀၆.၂၀) ရက်နေ့တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲ၌ ULA/AA အဖွဲ့မှ အကြမ်းဖက် လုပ်ရပ်များ ပို၍လုပ်လာသောကြောင့် ရခိုင်ဒေသ၌ အကြမ်းဖက်မှုနှိမ်နင်းမည့် စစ်ဆင်ရေးအား ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြော သည်။ [\[VOA\]](#)
- (၄၃) ရခိုင်ဒေသ၌ အစိုးရတပ်မတော်မှ ULA/AA ရှိသည့်နေရာများအား နေ့စဉ်နဲ့အမျှ ထိုးစစ်ဆင်မှုများ ပြုလုပ်နေခြင်းကြောင့် ပြန်လည်ခုခံရခြင်းဖြစ်ပြီး ထိုးစစ်ဆင်မှုများမရှိလျှင် တိုက်ပွဲများ ရပ်သွား နိုင်ကြောင်း (၂၃.၀၆.၂၀) ရက်နေ့တွင် ULA/AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခမှပြောသည်။ [\[VOA\]](#)
- (၄၄) (၂၃.၀၆.၂၀) ရက်နေ့တွင် ပြုလုပ်သည့် တပ်မတော် သတင်းစာရှင်းလင်းပွဲ၌ ရွေးကောက်ပွဲတွင် တပ်မတော်သားများအနေဖြင့် မည်သည့်ပါတီကိုမဆို စိတ်ဆန္ဒအရ လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိကြောင်းနှင့် တပ်မတော်၏ တပ်ရင်းတပ်ဖွဲ့များအတွင်း နိုင်ငံရေးပါတီများအား မဲဆွယ်စည်းရုံးခွင့် ပြုမည်မဟုတ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှပြောသည်။ [\[Eleven Media Group\]](#) [\[Irrawaddy\]](#) [\[The Ladies New\]](#)

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

- (၄၅) ရခိုင်ပြည်ရှိ မြို့နယ်အချို့နှင့် ပလက်ဝမြို့နယ်တွင် အင်တာနက်ပြန်ရရန်အတွက် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့များမှ တောင်းဆိုမှုတွေရှိနေသော်လည်း အစိုးရနှင့် တပ်မတော်ဘက်မှ စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း၊ လူမျိုးရေးအမုန်းတရား လှုံ့ဆော်မှုများ ရှိနေခြင်းကြောင့် အင်တာနက် ဖြတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ရေးပဋိပက္ခများ ရှိနေသေးသည့် အတွက် အင်တာနက် ပြန်ဖွင့်ပေးရန် မဖြစ်နိုင်သေးကြောင်း (၂၃.၀၆.၂၀) ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှ ပြောသည်။ [\[Eleven Media Group\]\[RFA\]\[DMG\]\[Irrawaddy\]](#)
- (၄၉) ရခိုင်ပြည်နယ်ရှိ သာသနာ့နယ်မြေများဖြစ်သည့် ဘုရား၊ စေတီများအပေါ်တွင် အစိုးရတပ်မတော်မှ နေရာယူထားခြင်းမရှိကြောင်းနှင့် လုံခြုံရေးအရ တက်ရောက် စစ်ဆေးမှုများသာရှိပြီး ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ့်တစ်ဘုံဘုရားတွင်လည်း တပ်စွဲထားခြင်းမရှိဘဲ ဘုရားအနီးရှိ တောင်ကုန်းပေါ်၌သာ တပ်စွဲထားခြင်းဖြစ်ကြောင်း (၂၃.၀၆.၂၀) ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ [\[DMG\]](#)
- (၅၀) (၂၄.၀၆.၂၀) ရက်နေ့၊ ညနေတွင် ရသေ့တောင်မြို့နယ်၊ ပြားချောင်းတံတားအနီး၌ အစိုးရတပ်မတော် စစ်ကြောင်းနှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းစစ်ကြောင်းမှ အသုံးပြုနေသော အစွဲရေးနိုင်ငံလုပ် စစ်မြေပြင်သုံး Skylark I-LEX အမျိုးအစား မောင်းသူမဲ့ ကင်းထောက် လေယာဉ်ငယ် (၁) စင်းကို သိမ်းဆည်းရမိကြောင်းနှင့် ယာဉ်အားလာရာသည့် ရသေ့တောင်အခြေစိုက်၊ ခမရ (၅၃၆) တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၏ သား (၃) ဦးတို့အား ဖမ်းဆီးရမိကြောင်း (၂၅.၀၆.၂၀) ရက်နေ့တွင် ULA/AA မှ ထုတ်ပြန် သည်။ [\[ULA/AA\]](#)
- (၅၁) ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာနှင့် အနီးတဝိုက်တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားရန် ရှိသည့်အတွက်ကြောင့် ဒေသခံများအနေဖြင့် ကျေးရွာများမှ ခေတ္တရှောင်နေကြရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ (၂၄.၀၆.၂၀) ရက်နေ့တွင် အကြောင်းကြားလာကြောင်း ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြသိန်းမှ ပြောသည်။ [\[RFA\]](#) [\[Narinjara\]](#)
- (၅၂) ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ အနီးဝန်းကျင်ရှိ ကျေးရွာများတွင် ULA/AA အဖွဲ့များ လှုပ်ရှားနေသောကြောင့် တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်ပြီး ကျေးရွာသားများအား တိမ်းရှောင်နေရန်အတွက် (၂၄.၀၆.၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးမှ တရားဝင် ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် ကျောက်တန်းနယ် (၁) ခုလုံးရှိ ကျေးရွာပေါင်း (၄၃) ရွာမှ ကျေးရွာသားများ တခြားနယ်မြေများသို့ ထွက်ပြေးနေကြကြောင်း ပြန်တော့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောလှမှ ပြောသည်။ [\[Narinjara\]\[RFA\]](#)
- (၅၃) ရသေ့တောင်မြို့နယ် ကျောက်တန်း အနီးဝန်းကျင်ရှိ ကျေးရွာများတွင် ULA/AA အဖွဲ့များ လှုပ်ရှားနေသောကြောင့် တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်ပြီး ကျေးရွာသားများအား တိမ်းရှောင်နေရန် (၂၄.၀၆.၂၀) ရက်နေ့တွင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးမှ တရားဝင် ထုတ်ပြန်သည့်အတွက် ကျောက်တန်းနယ် (၁) ခုလုံးကို ဖယ်ရှားရမည်ဆိုပါက ကျေးရွာ

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

- (၄၀) ကျော်ရှိပြီး ၎င်းပြည်သူများ၏ စားဝတ်နေရေးကို တာဝန်ယူပေးရန် လိုအပ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်စောဝေမှ ပြောသည်။ [\[Narinjara RFA\]](#)
- (၅၄) (၂၄.၀၆.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့ အပြင်ဘက်၌ အစိုးရတပ်မတော်နှင့် ULA/AA အဖွဲ့တို့ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် မိမိတို့ဘက်မှ (၅) ဦးထက်မနည်း ကျဆုံးပြီး ဒဏ်ရာရသူ အချို့လည်း ရှိခဲ့ကြောင်း (၂၅.၀၆.၂၀) ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောသည်။[\[VOA\]](#)
- (၅၅) (၂၆.၀၆.၂၀) ရက်နေ့၊ (၂၂:၀၀) နာရီတွင် လေးမြို့မြစ်၌ ကွန်ပစ်နေသည့် မြောက်ဦးမြို့နယ်၊ ကျောက်တွင်းကုန်းကျေးရွာမှ ရွာသား (၁) ဦး သေနတ်ကျည်ထိပြီး သေဆုံးခြင်းနှင့် ပတ်သတ်၍ မသိရသေးကြောင်း (၂၇.၀၆.၂၀) ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောသည်။[\[RFA\]](#)
- (၅၆) (၂၆.၀၆.၂၀) ရက်နေ့၊ (၁၂:၀၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းနယ်မြေရှိ အောင်သာစည်ကျေးရွာ အနီး၌ အစိုးရတပ်မတော်နှင့် ULA/AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အစိုးရတပ်မတော်ဘက်မှ (၃၀) ဦးအထက် ကျဆုံးပြီး ဒဏ်ရာရသူတစ်ချို့ရှိကာ လက်နက်၊ ခဲယမ်း၊ မီးကျောက်များလည်း သိမ်းဆည်းရမိကြောင်း (၂၆.၀၆.၂၀) ရက်နေ့တွင် ULA/AA ပြောခွင့်ရ ခိုင်သုခမှ ပြောသည်။[\[VOA\]](#)
- (၅၇) (၂၆.၀၆.၂၀) ရက်နေ့နှင့် (၂၇.၀၆.၂၀) ရက်နေ့တွင် အစိုးရစစ်တပ်နှင့် ရခိုင်တပ်တော် (ULA/AA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားသောကြောင့် အစိုးရတပ်မတော်ဘက်မှ (၄၀) ဦးကျဆုံးပြီး ဒဏ်ရာရသူ (၂၀) ဦးထက်မနည်း ရှိခဲ့ကြောင်း (၂၇.၀၆.၂၀) ရက်နေ့တွင် (ULA/AA) မှထုတ်ပြန်သည်။[\[ULA/AA\]](#)
- (၅၈) (၂၇.၀၆.၂၀) ရက်နေ့၊ (၀၈:၂၇) နာရီတွင် အစိုးရစစ်တပ်သည် စွေချောင်ဗျူဟာကုန်းမှ အမ်းမြို့နယ်၊ ဆင်ဦးတိုက်ကျေးရွာ အတွင်းသို့ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး အကြိမ် (၂၀) ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း (၂၇.၀၆.၂၀) ရက်နေ့တွင် ULA/AA မှ ထုတ်ပြန်သည်။[\[ULA/AA\]](#)
- (၅၉) (၂၇.၀၆.၂၀) ရက်နေ့၊ နေ့လည်ပိုင်းတွင် မြေပုံမြို့နယ်၊ စညင်းကုန်းကျေးရွာ အနောက်တောင်ဘက် (၁) ကီလိုမီတာ အကွာအဝေးရှိ နေရာ၌ အစိုးရစစ်တပ်မှ ထောင်ထားသည့် မိုင်းနင်းမိသည့် အတွက်ကြောင့် စညင်းရွာသူ မနန်းစု၏ ခြေထောက်တဘက် ပြတ်သွားကြောင်း (၂၇.၀၆.၂၀) ရက်နေ့တွင် (ULA/AA) မှထုတ်ပြန်သည်။ [\[ULA/AA\]](#)
- (၆၀) (၂၇.၀၆.၂၀) ရက်နေ့၊ (၁၄:၁၅) နာရီတွင် မြေပုံမြို့နယ်၊ စညင်းကုန်းကျေးရွာ အနောက်ဘက် (၁) မိုင်အကွာအဝေး၌ ULA/AA အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်း (၁) လုံး နင်းမိ ပေါက်ကွဲမှုကြောင့် အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ (၂၇.၀၆.၂၀) ရက်နေ့တွင် ထုတ်ပြန်သည်။[\[Cincls\]](#)

- (၆၁) (၂၇.၀၆.၂၀) ရက်နေ့တွင် စစ်တွေမြို့၊ နည်းပညာကောလိပ်ကျောင်း (GTC) ရှေ့ စစ်တွေ-ရေချမ်းပြင်ကားလမ်း ၀၊ ယာခြမ်း၌ ULA/AA အဖွဲ့မှ ထောင်ထားသည့် လက်လုပ်ရိတ်ခိုင်း (၆) လုံးအနက် (၁) လုံးပေါက်ကွဲပြီး (၅) လုံး ဖော်ထုတ်ရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ (၂၇.၀၆.၂၀) ရက်နေ့တွင် ထုတ်ပြန်သည်။ [\[Cincds\]\[The Ladies New\]\[Eleven Media Group\]](#)
- (၆၂) အင်အားကြီး နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်နေချိန်နှင့် ဒေသတွင်း ပြဿနာများအား မဖြေရှင်းနိုင်သေးသည့် အခက်အခဲများတွင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ) ၏ စည်းလုံး ညီညွတ်မှုဖြင့် ဒေသတွင်းအခန်းကဏ္ဍက ပိုပြီး အရေးကြီးလာကြောင်း နိုင်ငံတော် (၂၆.၀၆.၂၀) ရက်နေ့တွင် ဗီယက်နမ်နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် သော (၃၆) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောသည်။[\[VOA\]](#)
- (၆၃) (၂၇.၀၆.၂၀) ရက်နေ့၊ (၁၇:၀၀) နာရီတွင်ရသေ့တောင်မြို့အနီး အစိုးရတပ်မတော်နှင့် ULA/AA တို့တိုက်ပွဲဖြစ်ပွားရာမှ မြို့ပေါ်သို့ လက်နက်ကြီးများ ကျရောက်သောကြောင့် ယခင်က တိုက်ပွဲ များမှာမြို့နှင့် ဝေးရာများတွင်သာ အဖြစ်များကာ ယခုအခါ မြို့အနီးအနားထိ တိုက်ပွဲ ဧရိယာ ကျယ်ပြန့်လာသဖြင့် အခြေအနေအရပ်ရပ်ကို စိုးရိမ်ပြီး တိုက်ပွဲဧရိယာ ကျယ်ပြန့်လာခြင်းမှာ ကောင်းသော အလာအလား မဟုတ်ကြောင်းနှင့် ငြိမ်းချမ်းရေးကို ဂုဏ်သိက္ခာရှိရှိဖြင့် နိုင်ငံရေး စကားပိုင်းမှာ ဆွေးနွေးရန် တိုက်တွန်းလိုကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှပြောသည်။[\[Narinjara\]](#)
- (၆၄) (၂၈.၀၆.၂၀) ရက်နေ့၊ နံနက်တွင် ကျောက်တော်မြို့နယ်၊ ကန်စောက်စစ်ဆေးရေးဂိတ်၌ (ULA/AA) အမာခံ (၁) ဦးအား ဖမ်းဆီးရမိကြောင်း (၂၉.၀၆.၂၀) ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောသည်။ [\[VOA\]](#)
- (၆၅) ၂၀၂၀ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေးသည် အစိုးရ စစ်တပ်၏ နံပါတ်တစ်ဦးစားပေး လုပ်ငန်းဖြစ်ပြီး အောင်မြင်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှုရှုနိုင်ငံသို့ ရောက်ရှိစဉ် (Arguments and Facts) သတင်းဌာနအား ဖြေကြားခဲ့ကြောင်း (၂၈.၀၆.၂၀) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။[\[Eleven Media Group\]\[BBC\]](#)
- (၆၆) အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များအား အစိုးရတပ်မတော်မှ ချေမှုန်းရန် ကြိုးစားနေသော်လည်း ၎င်းအဖွဲ့များ၏ နောက်၌ ရပ်တည်နေသည့် အင်အားစုကြီးကြောင့် မြန်မာနိုင်ငံ (၁) ခု တည်းမှ မလုပ်နိုင်သည့် အခြေအနေမျိုးရှိနေကြောင်း ရှုသတင်းဌာနတစ်ခုဖြစ်သည့် (ZVEZDA) သတင်း ဌာနနှင့် တွေ့စဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဖြေကြားခဲ့သည်။[\[Irrawaddy\]](#)
- (၆၇) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသည့် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ ဆိုသည်မှာ ULA/AAနှင့် ARSA တို့ကို ဆိုလိုခြင်းဖြစ်ကြောင်း (၂၉.၀၆.၂၀) ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ပြောသည်။ [\[Irrawaddy\]](#)

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

(၆၈) ရခိုင်ပြည်နယ်၌ တိုက်ပွဲများ ပြင်းထန်လာနေသည့်အပေါ် စိုးရိမ်ကြောင်းပြီး အရပ်သားများ မထိခိုက်အောင် အရေးတကြီး စီစဉ်ရန်လိုအပ်ကြောင်း (၂၈.၀၆.၂၀) ရက်နေ့တွင် မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂရုံးမှ ကြေညာချက်ထုတ်ပြန်ထားသည်။ [\[VOA\]](#)

(၆၉) ရခိုင်ပြည်၌ နယ်မြေရှင်းလင်းရေးနှင့် စစ်ဆင်ရေးများလုပ်ရန် ခြိမ်းခြောက်သည့် လုပ်ရပ်ကြောင့် စိတ်အနှောက်အယှက် ဖြစ်ရကြောင်း (၂၉.၀၆.၂၀) ရက်နေ့တွင်အမေရိကန် အခြေစိုက် နိုင်ငံတကာ ဒုက္ခသည်အရေး လှုပ်ရှားမှုအဖွဲ့ (Refugees International) မှ ကြေညာချက် ထုတ်ပြန်ထားသည်။ [\[VOA\]](#)[\[RFA\]](#)

(၇၀) (၃၀.၀၆.၂၀) ရက်နေ့၊ နံနက်တွင် ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ ကျောက်ဖြူသို့သွားသည့် တပ်မတော်ယာဉ်တန်း(၁) ခုကို ကပ်သပြေကျေးရွာ၏ အနောက် တောင်ဘက် မီတာ (၃၀၀၀) ခန့်အကွာ၊ စစ်တွေ-ကျောက်ဖြူ သွားကားလမ်းပေါ်ရှိ သစ်သား တံတားအနီး၌ ULA/AA အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်သောကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ULA/AA အဖွဲ့ထံမှ သေဆုံးနေသူ (၁) ဦးကို မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိပြီး ဖြစ်ပွားရာ နေရာအနီးတဝိုက်တွင် မသင်္ကာဖွယ်အမျိုးသား (၁၀) ဦး နှင့် အမျိုးသမီး (၂) ဦးအားဖမ်းဆီးရမိကြောင်း ပါရှိသည်။ [\[Cincls\]](#)[\[The Ladies News\]](#)

**၁.၆. အခြားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုနှင့်ပစ်ခတ်တိုက်ခတ်မှုများ**

(၁) (၀၄.၀၆.၂၀) ရက်နေ့၊ (၁၆:၀၀) နာရီတွင် မောင်တောမြို့နယ်၊ မီးခိုက်ကျေးရွာအနီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း မှတ်တိုင်အမှတ် ဘီပီ-(၃၄)နှင့် ဘီပီ-(၃၅) အကြား၌ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်စပ်ခြံစည်းရိုးဘက်သို့ ထွက်လာသည့် ARSA အဖွဲ့ဝင် (၂၅) ဦးတို့ (၀၁:၀၀) နာရီကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အာဆာအဖွဲ့ထံမှ အလောင်း (၂) လောင်းနှင့် လက်နက် ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များဘက်မှ တပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ရသည်။ [\[DMG\]](#)  
[\[RFA\]](#)

**၁.၇. အထွေထွေနိုင်ငံရေးနှင့်ဆက်စပ်အကြောင်းအရာများ**

- (၁) (၀၁.၀၆.၂၀) ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့မှ အပစ်အခတ်ရပ်စဲရေးကို (၃) လ သက်တမ်းတိုးကြောင်း ထုတ်ပြန်ပြီးနောက် တက္ကသိုလ်လုံး၌ ကိုဗစ်ကပ်ရောဂါ ဖြစ်နေသည့် အတွက် လက်နက်ကိုင် အဖွဲ့များကြားရှိ စစ်ရေးပဋိပက္ခအား ရပ်ထားရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က မေတ္တာရပ်ခံထားသော်လည်း အစိုးရစစ်တပ်နှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များသည် လက်တွေ့မပါသည့် တဘက်သတ် အပစ်ရပ်စဲရေး ကြေညာချက်များ အပြန် အလှန် ထုတ်ပြန်နေကြကြောင်း (၀၁.၀၆.၂၀) ရက်နေ့တွင် နိုင်ငံရေး အကဲခတ်သူများမှ ဝေဖန် နေကြသည်။ [\[VOA\]](#)
- (၂) (၀၂.၀၆.၂၀) ရက်နေ့တွင် ပုဂ္ဂိုလ်ကျန်းမြို့၌ ULA/AA မှ တပ်မတော်စစ်ကြောင်းအား မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး ယခုနောက်ပိုင်းတွင် ကြီးမားသည့် မိုင်းအမျိုး အစားများကို တင်ဆင် အသုံးပြုလာ ခြင်းသည် ULA/ AA အဖွဲ့မှ ယခုလိုမိုင်းများအား မလုပ်နိုင်ကြောင်းနှင့် နည်းပညာ မြင့်လာခြင်း သည် နိုင်ငံတစ်ခုခု၏ အကူအညီကို ရရှိနေသဖြင့် ယခုလို ဆောင်ရွက် နိုင်ခြင်းဖြစ်ကြောင်း (၀၃.၀၆.၂၀) ရက်နေ့တွင် စစ်ရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်မှ ပြောသည်။ [\[Irrawaddy\]](#)
- (၃) (၀၂.၀၆.၂၀) ရက်နေ့တွင် ပုဂ္ဂိုလ်ကျန်းမြို့၊ ရန်ကုန်- စစ်တွေ ကားလမ်းမ၌ မိုင်းပေါက်ကွဲမှုကြောင့် (၁) ဦးသေဆုံးကာ (၁) ဦးဒဏ်ရာရရှိခဲ့သည့်အတွက် မိုင်းပေါက်ကွဲမှုများသည် ယခင်က နယ်ဘက် တွင် ဖြစ်လေ့ရှိပြီး ယခုအခါ မြို့အဝင်အထိ ရောက်ရှိလာသဖြင့် မဖြစ်ပွားစေလိုကြောင်း ပုဂ္ဂိုလ်ကျန်း မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်မှပြောပြီး လူနေရပ်ကွက်၊ ကျေးရွာများ အနီးတွင် တိုက်ခိုက်မှု မဖြစ်စေလိုကြောင်းနှင့် အတတ်နိုင်ဆုံး ငြိမ်းချမ်းရေး ယူစေလို ကြောင်း မြို့ခံတစ်ဦးဖြစ်သည့် ကိုသိန်းဝဏ္ဏမှပြောသည်။ [\[RFA\]](#) [\[ Khit Thit Media\]](#) [\[BBC\]](#) [\[Irrawaddy\]](#)
- (၄) ရခိုင်အမျိုးသား ပါတီအနေဖြင့် ၂၀၁၀၊ ၂၀၁၅ နှင့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ ကော်မရှင်မှ ကိုယ်စားလှယ်လောင်းရွေးချယ်မှုအကြောင်း ကြေညာပြီးမှ ရွေးချယ်မှု များပြုလုပ် ခဲ့ကြောင်း (၀၃.၀၆.၂၀) ရက်နေ့တွင် ရခိုင်အမျိုးသားပါတီမှ ဒေါ်အေးနုစိန်မှပြောသည်။ [\[RFA\]](#)
- (၅) ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား ရခိုင်ပြည်၌ မကျင်းပနိုင် လျှင် အမျိုးသား ရင်ကြားစေရေးအား ထိခိုက်နိုင်ကြောင်း (၀၃.၀၆.၂၀) ရက်နေ့တွင် ငြိမ်းချမ်းရေး နှင့်ပြန်လည်သင့်မြတ်ရေးဗဟိုဌာနညွှန်ကြားရေးမှူး ဦးညိုအုန်းမြင့်မှ ပြောပြီးဒေါ်စောမြရာဇာလင်းမှ လည်း ဒီမိုကရေစီ ဆိတ်သုဉ်း သွားနိုင်ကြောင်းပြောသည်။ [\[RFA\]](#)
- (၆) ရခိုင်ပြည်တွင် အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာန အပါအဝင် အစိုးရ အဖွဲ့ဝင် များဖြင့် တိုင်ပင် ဆွေးနွေးနေကြောင်း (၀၄.၀၆.၂၀) ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်မှ ပြောသည်။ [\[RFA\]](#)

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

(၇) (၃၁.၀၅.၂၀) ရက်နေ့တွင် မြေပုံမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး (၃) ဦး ဖမ်းဆီးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ထားသောကြောင့် အုပ်ချုပ်ရေးမှူးများ လုံခြုံမှုမရှိသည့်အတွက် (၀၅.၀၆.၂၀) ရက်နေ့တွင် ကျန်ရှိသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး (၆၈) ဦးသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ တာဝန်မှနှုတ်ထွက်ရန် စာတင်ခဲ့ကြကြောင်း မြေပုံမြို့နယ်မှ အမည်မဖော်လိုသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး (၁) ဦးမှ ပြောသည်။ လက်ရှိတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး အားလုံး ဖမ်းဆီးခံရမည် စိုးရိမ်သဖြင့် တိမ်းရှောင်နေကြသည်။ [\[DMG\]](#) [\[Narinjara\]](#)[\[RFA\]](#)[\[7 Days News\]](#)[\[BBC\]](#)[\[Khit Thit Media\]](#)[\[VOA\]](#)

(၈) (၀၅.၀၅.၂၀) ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာမှ ဖမ်းဆီးခံထားရသည့် ဦးသန်းရွှေ နိုင်ငံရေးကိစ္စများတွင် ပါဝင်မှုမရှိဘဲ လူမှုအကျိုးပြုဖွံ့ဖြိုးရေး လုပ်ငန်းများအား အရပ်ဘက်အဖွဲ့အစည်းအခန်းကဏ္ဍမှ ရပ်တည်ပြီးလုပ်ဆောင်နေသူ ဖြစ်သည့်အတွက် ပြန်လွှတ်ပေးရန် (၀၆.၀၆.၂၀) ရက်နေ့၌ စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSWG) မှ ကြေညာချက် ထုတ်ပြန် တောင်းဆိုသည်။

ဦးသန်းရွှေသည် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေး (FSWG) အဖွဲ့မှ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင် ဆောင်ရွက်ရန်အတွက်ဖွဲ့စည်းထားသော ကမ်းရိုးတန်း ဒေသန္တရ ကွန်ရက်မှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ [\[DMG\]](#)

(၉) မင်းပြားမြို့နယ်၊ သိုင်းကျပ်ကျေးရွာမှချင်းအမျိုးသမီးဖြစ်သူ ဒေါ်စိန်မြဦး အသက် (၅၁) နှစ်အား ULA/ AAမှ (၁) လကျော်ကြာ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် (၃၁.၀၅.၂၀) ရက်နေ့တွင် ပြန်လည်လွှတ်မြောက်လာပြီး သေဆုံးသွားမှုတွင် ULA/AA မှ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်ချက်သည် တာဝန်မဲ့ရာ ရောက်ကြောင်းနှင့် ပြင်းထန်စွာကန့်ကွက်ရုံ့ချကြောင်း (၀၆.၀၆.၂၀) ရက်နေ့တွင် ချင်းအမျိုးသမီးကွန်ယက်မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဒေါ်စိန်မြဦး၏ လက်ကောက်ဝတ်နှင့် နောက်ကျောတွင် အညိုအမဲစွဲ ဒဏ်ရာများ ရှိကြောင်း ပါရှိသည်။

ထို့နောက် လက်နက်ကိုင် ပဋိပက္ခများနှင့် သက်ဆိုင်ခြင်းမရှိသည့် အမျိုးသမီးနှင့် ကလေးသူငယ် အပါအဝင် အရပ်သားများအား လူ့အခွင့်အရေးချိုးဖောက်မှု မပြုလုပ်ကြရန် ချင်းစစ်ဘေးရှောင်များ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI)၊ ချင်းတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ များအဖွဲ့(ရခိုင်ပြည်နယ်) တို့က ထုတ်ပြန်ပြောဆိုထားသည်။ [\[Khit Thit Media\]](#) [\[The Ladies News\]](#) [\[7 Days News\]](#)

(၁၀) ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ရခိုင်ပြည်၌ ဒေသတွင်း တည်ငြိမ်အေးချမ်းပြီး ပြည်သူများ စိုးရိမ်ပူပန်မှုနှင့် အကြောက်တရားများ မရှိအောင် ပြုလုပ်ပေးရန် လိုအပ်ကြောင်း၊ စစ်ဘေးရှောင်များသည်လည်း ရွေးကောက်ပွဲအား အရေးကြီးသည့် အရာတစ်ခုအဖြစ် မြင်မည် မဟုတ်ကြောင်း (၀၇.၀၆.၂၀) ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောမှ ပြောသည်။[\[RFA\]](#)



ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

- (၁၁) ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် မဲရရှိရေးထက် စစ်ဘေးရှောင်များအား ၎င်းတို့၏ နေရပ်သို့ လုံခြုံစိတ်ချစွာ ပြန်နိုင်ရေးအတွက် ဦးစားပေးလုပ်ဆောင်နေပြီး ရသေ့တောင်မြို့နယ်တွင် အစိုးရ တပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲများကြောင့် ယခုအချိန်ထိ ထွက်ပြေးနေရသူများရှိကြောင်း (၀၇.၀၆.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ မှ ပြောသည်။ [\[RFA\]](#)
- (၁၂) CNLD ပါတီအနေဖြင့် ပလက်ဝဒေသ၌ ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဖြစ်သော်လည်း ULA/AA မှ ဖမ်းဆီး ရန်ရှာမည်ကို စိုးရိမ်ကြောင်း (၀၇.၀၆.၂၀) ရက်နေ့တွင် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းဆာခမ်မှ ပြောသည်။ [\[BBC\]](#)
- (၁၃) ပလက်ဝမြို့တွင် အစိုးရတပ်မတော်မှ တပ်များချထားကာ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လဝကတို့မှ အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိလူဦးရေအား စစ်ဆေးမှုများဆောင်ရွက်နေကြောင်းပြီး မြို့ပတ် ဝန်းကျင်အား မိုင်းရှင်းလင်းမှုများ ဆောင်ရွက်ပေးနေကြောင်း (၀၇.၀၆.၂၀) ရက်နေ့တွင် ပလက်ဝ မြို့ခံ(၁) ဦးမှပြောသည်။ [\[The Ladies News\]](#)
- (၁၄) COVID-19 ကြောင့် တိုင်းရင်းသားများ မည်သည့်အရာကိုမှ လုပ်လို့မရသည့် အချိန်၌ တာဝန်များ အား အကြောင်းပြပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နယ်များသို့ သွားရောက်ကာ ပါတီစည်းရုံးရေးအသွင် လုပ်ဆောင်နေကြောင်း (၀၈.၀၆.၂၀) ရက်နေ့ တွင် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းဆာခမ်မှ ပြောသည်။ [\[BBC\]](#)
- (၁၅) ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအား နိုဝင်ဘာလ၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ (၀၄.၀၆.၂၀) ရက်နေ့တွင် ကြေညာထားပြီး ရွေးကောက်ပွဲအား မြို့နယ်တိုင်းတွင် ပြုလုပ်ပေး စေလိုကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တွဲဘက် အထွေထွေ အတွင်းရေးမှူး စိုင်းကျော်ညွန့် မှ ပြောသည်။ [\[VOA\]](#)
- (၁၆) ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအား နိုဝင်ဘာလ၌ ကျင်းပမည်ဖြစ်သော်လည်း COVID-19 ကြောင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းများ မလုပ်နိုင်သေးကြောင်းနှင့် စစ်ပွဲများကြောင့် ဒုက္ခရောက်နေကြသည့် ပြည်သူများအား မဲဆွယ်စည်းရုံးမှုများ မလုပ်ရက်ကြောင်း (၀၈.၀၆.၂၀) ရက်နေ့တွင် ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဒေါ်အေးနစ်နီမှ ပြောသည်။ [\[BBC\]](#)
- (၁၇) (၀၈.၀၆.၂၀) ရက်နေ့ သတင်းတွင် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာ၌ အသစ်နှင့် အဟောင်း ပြဿနာ ဖြစ်လာနိုင်ကြောင်း NLD- ပါတီသဘာပတိ ဦးဝင်းထိန်မှ ပြောထားပြီး၊ NLD-ဗဟိုကော်မတီဝင် ဒေါ်စန္ဒမင်းမှ အဟောင်းနှင့် အသစ်ကြားတွင် ပြဿနာ မရှိနိုင်ကြောင်း ပြောသည်။ [\[BBC\]](#)
- (၁၈) KNC မှ တင်ပြထားသည့် အချက် (၅) ချက်အား UEC အနေဖြင့် ကျေကျေလည်လည် မနွေးဆွေး နိုင်လျှင် ၂၀၂၀ ရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ

ဖြစ်လာရန် မလွယ်ကူကြောင်း (၀၈.၀၆.၂၀) ရက်နေ့တွင် KNC ဥက္ကဋ္ဌ ဒေါက်တာ Mကောလန်မှ ပြောသည်။[\[Khit Thit Media\]](#)

(၁၉) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ (၂၁) ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေးကို ဩဂုတ်လအတွင်းမှာ အကျဉ်းချုပ်ကျင်းပသွားရန်ရှိပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြင်ဆင်ထားသည့် အချက်များအား (၂၃.၀၆.၂၀) ရက်နေ့မှ (၂၅.၀၆.၂၀) ရက်နေ့အထိ အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းသွားရန်ရှိကြောင်း (၁၁.၀၆.၂၀) ရက်နေ့တွင် ရဲဘော် မျိုးဝင်းမှ ပြောသည်။ [\[VOA\]\[Eleven Media Group\]](#)

(၂၀) ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ၂၀၀၈ အခြေခံဥပဒေ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံ နေလျှင် လူမျိုး၊ ဘာသာ ခွဲခြားမှု မရှိစေဘဲ မည်သူမဆို လွတ်တော်ကိုယ်စားလှယ်လောင်းများ ဖြစ်ခွင့်ရှိနိုင်ကြောင်း (၁၂.၀၆.၂၀) ရက်နေ့တွင် မြန်မာမူဆလင် မဟာမိတ်အဖွဲ့နှင့် ကမန် တိုင်းရင်းသား တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးတင်ဝင်းလှိုင်မှ နိုင်ငံရေးပါတီများအား တောင်းဆိုလိုက်သည်။[\[RFA\]](#)

(၂၁) အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များအကြား တွေ့ဆုံဆွေးနွေးရန်အတွက် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး မှ PCG (Peace-talk Creation Group) ခေါ် ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်းဝန်ဂျာ မှတစ်ဆင့် ဖိတ်ကြားခဲ့ကြောင်း (၁၂.၀၆.၂၀) ရက်နေ့တွင် PCG အဖွဲ့ဝင်(၁) ဦးဖြစ်သည့် ဦးစန်းအောင်မှ ပြောသည်။[\[RFA\]](#)

(၂၂) (၁၅.၀၆.၂၀) ရက်နေ့၊ ပြန်ကြားရေး ဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်၌ ရပ်/ကျေးအုပ်ချုပ်မှုများ နှုတ်ထွက်မှု ရှိသော်လည်း အုပ်ချုပ်ရေး ယန္တရား ပျက်ပြား သည်ထိ စိုးရိမ်ပူပန်စရာ မရှိကြောင်း အထွေထွေအုပ်ချုပ်ရေးမှူးချုပ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းမှ ပြောသည်။[\[Eleven Media Group\]\[Irrawddy\]\[VOA\]\[RFA\]](#)

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန်အတွက် နိုင်ငံရေးပါတီ (၃၀) မှ အချက် (၁၂) ချက်အား ဆွေးနွေးရန် တွေ့ဆုံခွင့်အတွက် ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံတော် သမ္မတရုံး နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ (၁၇.၀၆.၂၀) ရက်နေ့တွင် တောင်းခံစာ ပေးပို့ လိုက်သည်။ [\[Mizzima\]\[Eleven Media Group\]](#)

(၂၃) ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ပါတီကြီး (၁) ခုကသာ အနိုင်ရကာ အစိုးရဖွဲ့ရန် ဖြစ်နိုင် မြေ နည်းပါးပြီး ညွန့်ပေါင်းအစိုးရ ဖြစ်လာနိုင်ကြောင်း (၁၈.၀၆.၂၀) ရက်နေ့တွင် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UPB) ဥက္ကဋ္ဌ ဦးရွှေမန်းမှ ပြောသည်။[\[RFA\]\[Mizzima\]](#)

(၂၄) ၂၀၂၀ ရွေးကောက်ပွဲအလွန်တွင် ညွန့်ပေါင်းအစိုးရ ဖြစ်လာရန် မရှိကြောင်းနှင့် NLD ပါတီကသာ အပြတ်အသတ် အနိုင်ရမည်ဖြစ်ကြောင်း (၁၈.၀၆.၂၀) ရက်နေ့တွင် NLD ဗဟိုပြန်ကြားရေး အဖွဲ့ဝင် မုံရွာ အောင်ရှင်မှ ပြောသည်။[\[RFA\]](#)

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

(၂၅) ၂၀၂၀ ရွေးကောက်ပွဲ၌ NLD ပါတီကသာ အနိုင်ရရှိပြီး တိုင်းရင်းသားပါတီများဖြင့် ပူးပေါင်းသည့် အစိုးရတစ်ရပ် ဖြစ်လာနိုင်ကြောင်း (၁၈.၀၆.၂၀) ရက်နေ့တွင် ဒေါက်တာ ရန်မျိုးသိန်းမှ ပြောသည်။ [\[RFA\]](#)

(၂၆) (၂၃.၀၆.၂၀) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ မယ်သောင်ကျေးရွာ အမှတ် (၂) ရပ်ကွက်ရှိ ထိုင်းနိုင်ငံသား (၁) ဦး၏ နေအိမ်၌ မြန်မာနိုင်ငံထဲသို့ပို့မည့် တရုတ်နိုင်ငံလုပ် လက်နက် များအား ထိုင်းစစ်တပ်နှင့် ရဲအပါအဝင် ပူးပေါင်းအထူးတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ပြီး လက်နက်များ ထဲတွင် AK 47၊ စက်လတ်၊ တင့်ကားဖျက်မိုင်း၊ လက်ပစ်ဗုံးများနှင့် ကျည်များပါဝင်သည်။

၎င်းလက်နက်များသည် အိန္ဒိယ-မြန်မာ နယ်စပ်ရှိ အိန္ဒိယအစိုးရကို တော်လှန်နေသည့် ကသည်း သူပုန်များ၊ နာဂအဖွဲ့များနှင့် ULA/AA တို့ထံသွားလေ့ရှိကြောင်းထိုင်း-မြန်မာ နယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် သတင်းရင်းမြစ် (၁) ဦးမှပြောပြီး တပ်မတော် သတင်းရင်းမြစ် (၁) ဦး မှ ULA/AA အဖွဲ့ထံသွားမည့် လက်နက်များဖြစ်မည် ယူဆကြောင်းပြောသည်။

ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သံသယရှိသူ ထိုင်းနိုင်ငံသား (၂) ဦးကို ဖမ်းဆီးထားပြီး မဲဆောက်မြို့ နှင့် (၆၅) ကီလိုမီတာခန့် ကွာဝေးသည့် မယ်လဒုကွသည် စခန်းတွင် ကွင်းဆက်သံသယရှိသူ မြန်မာနိုင်ငံသား (၆) ဦးကို ထပ်မံဖမ်းဆီးထားကာ ၎င်းထဲတွင် (၄) ဦးမှာ ကရင်တိုင်းရင်းသားများ ဖြစ်ပြီး (၂) ဦးမှာ ရခိုင်တိုင်းရင်းသားများဖြစ်ကြောင်း (၂၃.၀၆.၂၀) ရက်နေ့၊ ဧရာဝတီ သတင်းဌာန တွင် ဖော်ပြသည်။ [\[Irrawaddy\]](#)

(၂၇) အစိုးရနှင့် NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ သည် (၂၃.၀၆.၂၀) ရက်နေ့မှ (၂၅.၀၆.၂၀) ရက်နေ့ထိ ရန်ကုန်မြို့၌ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား ဩဂုတ်လတွင် ကျင်းပရန် သဘောတူညီခဲ့သည်။ [\[VOA\]](#)

(၂၈) (၂၇.၀၆.၂၀) ရက်နေ့ ရန်ကုန်မြို့၌ ကျင်းပသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးခဲ့ရာ ရခိုင်ပြည်၌ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိ၊ မရှိ တိကျ သည့် အဖြေကို မရရှိခဲ့ကြောင်း (၂၇.၀၆.၂၀) ရက်နေ့တွင် (ALD) အတွင်းရေးမှူး ဦးမျိုးကျော်နှင့် (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှမှ ပြောသည်။ [\[The Ladies New\]](#)

(၂၉) အမ်းမြို့နယ်တွင် အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် ဒေသခံများ၏ စား၊ ဝတ်၊ နေရေးနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်သည့် အခါတွင် ရခိုင်ပြည်ကို ချန်လှပ်ထားသည့် အကျိုးဆက်များက ပြည်နယ်တဝှမ်း တိုက်ပွဲဖြစ်ပွား နေသည့် အခြေအနေမျိုးဖြစ်ပြီး အစိုးရ၏ဥပက္ခာပြုမှု၊ ဂရုမစိုက်မှုများအများကြီးပါကြောင်းနှင့် မြို့ပေါ်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များအတွက် စားဝတ်နေရေး လုံလောက်မှု မရှိကြောင်း ကို လွှတ်တော် ပြန်တက်သည့်အခါ ဆောင်ရွက်လိုသည့် နည်းလမ်းများဖြင့် ဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း (၂၈.၀၆.၂၀) ရက်နေ့တွင် ဒေါ်ထုမေမှ ပြောသည်။ [\[RFA\]](#)

(၃၀) ရခိုင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်ရှိ ဒေသတစ်ချို့၌ ရွေးကောက်ပွဲ မည်ကဲ့သို့ ကျင်းပမည်ကို ကြေညာချက်ထဲတွင် ဖော်ပြထားခြင်းမရှိဘဲ အထွေထွေ ရွေးကောက်ပွဲ

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

အား မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း (၃၃၀) ၌ ကျင်းပမည်ဖြစ်ကြောင်း (၂၉.၀၆.၂၀) ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် ထုတ်ပြန်လိုက်သည်။[\[RFA\]](#)

(၃၁) (၂၇.၀၆.၂၀) ရက်နေ့၊ ရန်ကုန်မြို့၌ ကျင်းပသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား ရခိုင်ပြည်၌ ကျင်းပဖြစ်၊ မဖြစ်ကို လုံခြုံရေး အခြေအနေကြည့်ပြီးမှ ကြေညာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း (၂၉.၀၆.၂၀) ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်မှ ပြောသည်။ [\[DMG\]](#)

(၃၂) (၃၀.၀၆.၂၀) ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပသည့် (၄၄) ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီညီလာခံ၌ ရခိုင်ပြည်နှင့် ချင်းပြည်နယ်၌ အပစ်အခတ်ရပ်စဲရန်နှင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်းများအား ချက်ချင်းရပ်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမှ အစိုးရ တပ်မတော်အား တောင်းဆိုလိုက်သည်။ [\[RFA\]\[VOA\]](#)

(၃၃) ရခိုင်ပြည်၌ အစိုးရတပ်မတော်နှင့် ULA/AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်လာခြင်းအပေါ် စိုးရိမ်မိကြောင်း (၃၀.၀၆.၂၀) ရက်နေ့တွင် နိုင်ငံတကာ လူသားချင်းစာနာရေး အရပ်ဘက်အဖွဲ့အစည်း (၂၀) မှ ကြေညာချက် ထုတ်ပြန်သည်။[\[RFA\]](#)

**၂. လူမှု-စီးပွားရေးသတင်းတိုများ**

**၂.၁. လူ့အခွင့်အရေးချိုးဖောက်မှုသတင်းများ**

**၂.၁.၁. မတရားဖမ်းဆီးချုပ်နှောင်ခြင်း**

(၁) (၃၀.၀၅.၂၀) ရက်နေ့တွင် မြေပုံမြို့နယ်၊ အင်္ဂုရွာသစ်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော် အသက်(၄၀) နှစ်နှင့် ရွာသစ်ကေကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့် အသက် (၄၂) နှစ်တို့အား ULA/AA နှင့် ဆက်သွယ်သည်ဆိုသည့် သံသယဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး (၃၁.၀၆.၂၀) ရက်နေ့တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(ခ)တို့ဖြင့် အမှုဖွင့်ထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းမှ ပြောသည် [\[DMG\]](#)  
[\[Narinjara \[RFA\]](#)

(၂) (၃၁.၀၅.၂၀) ရက်နေ့၊ (၂၀:၀၀) နာရီတွင် တောင်ကုတ်မြို့နယ်၊ ဆားပြင် ကျေးရွာမှ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၏ ပါတီဝင် ဦးဝင်လှိုင်အား အမည်မသိ လူ (၅) ဦးမှ သေနတ်၊

စားများကိုင်ဆောင်၍ စစ်ဆေးစရာရှိသည်ဟုဆိုကာ နေအိမ်သို့လာရောက် ဖမ်းဆီးသွားကြောင်း ဇနီးဖြစ်သူ ဒေါ်ဌေးဌေးဝင်း မှပြောသည်။ [\[DMG\]](#) [\[RFA\]](#)

(၃) (၀၁.၀၆.၂၀) ရက်နေ့တွင် ကျေးရွာမှ (၄) မိုင်ခန့်ဝေးသော မြစ်ကမ်းစပ်သို့ သွားသည့် ကျောက်မြို့နယ်၊ ဇင်ချောင်းကျေးရွာအုပ်စု၊ ကုန်ဘောင်ကြီးကျေးရွာမှ ရေတပ်အငြိမ်းစား ဦးမောင်မောင်ညို အသက် (၄၆) နှစ်နှင့် ဖခင်ဖြစ်သူ ဦးဝေကျန်အောင် အသက် (၈၂) နှစ်တို့အား ULA/AA အဖွဲ့မှ ဖမ်းဆီးသွားကြောင်းနှင့် ဦးမောင်မောင်ညိုသည် ညောင်တီရေတပ်စခန်း၌ တပ်ကြပ်ကြီးရာထူးနှင့် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ အငြိမ်းစား ယူထားသူဖြစ်ကြောင်း (၀၅.၀၆.၂၀) ရက်နေ့တွင် မိသားစုဝင်များမှပြောသည်။ [\[Narinjara\]](#)[\[RFA\]](#)

(၄) ၂၀၁၉ ခုနှစ်တွင် အစိုးရတပ်မတော်မှ ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ကလေးသူငယ် တရားရုံးတွင် တရားစွဲဆိုထားသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မှ အသက် (၁၈) နှစ်အောက် လူငယ် (၄) ဦးဖြစ်သည့် လက္ကာရွာမှ မောင်စိုးမိုးကျော်၊ ကျောက်ဆည်ပြင်ရွာမှ မောင်နေမျိုးဇော်၊ မောင်ညိုညိုနိုင်နှင့် မောင်ညိုညိုသန်းတို့အား (၀၂.၀၆.၂၀) ရက်နေ့၌ မြို့နယ် ကလေးသူငယ် တရားရုံးမှ စွဲချက်မတင်မီ လွှတ်ပေးလိုက်ကြောင်း သင်္ဃာတော်အထောက်အကူ အဖွဲ့မှ ရှေ့နေ ဦးအောင်စစ်မင်းမှပြောသည်။ [\[Irrawaddy\]](#)

(၅) (၂၄.၀၅.၂၀) ရက်နေ့တွင် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အကြမ်းဖက်မှုပုဒ်မဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ကိုစည်သူကျော်ဇံ (ခ) ကိုမိုက်ကယ်၏ဇနီး မနန်းခင်အေးကြည် အသက် (၃၈) နှစ် အား (၀၅.၀၆.၂၀) ရက်နေ့၊ (၁၂:၃၀) နာရီတွင် ရဲတပ်ဖွဲ့မှ ခေါ်ယူကာ (၁၅) မိနစ်ခန့် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ကိုစည်သူကျော်ဇံတို့၏ အမှုအားလိုက်ပါ ဆောင်ရွက် ပေးနေသူ ရှေ့နေ ဦးရာဇာထွန်းမှပြောသည်။ [\[Narinjara\]](#)

(၆) (၀၁.၀၆.၂၀) ရက်နေ့တွင် တောင်ကုတ်မြို့နယ်၊ ချက်ဖောက်ကျေးရွာမှ ဦးကံဇော် အသက် (၄၄) နှစ်၊ ဦးနိုင်ချေ အသက် (၂၆) နှစ်၊ မောင်နိုင်နိုင်လင်း အသက် (၁၈) နှစ် တို့အား မအီမြို့သို့ သွားချိန်တွင် တပ်မတော်မှ ဖမ်းဆီးခဲ့ပြီး (၀၃.၀၆.၂၀) ရက်နေ့တွင် ဦးကျော်တင်အောင် အသက် (၃၇) နှင့် မောင်ငမိုး (၁၈) နှစ်တို့အား အင်အား (၁၀၀) ခန့်ရှိသည့် တပ်မတော်စစ်ကြောင်းမှ ကျေးရွာထဲသို့ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း မိသားစုများမှပြောသည်။ [\[Narinjara\]](#)

(၇) အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် တရားရင်ဆိုင်နေရသည့် တောင်ကုတ် မြို့နယ်၊ ဆားပြင်ကျေးရွာမှ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌဦးပြုံးချိုအပါအဝင် (၅) ဦးအား (၀၅.၀၆.၂၀) ရက်နေ့၊ ရုံးမထုတ်မီ (၀၄.၀၆.၂၀) ရက်နေ့တွင် အမှတ်(၅) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ အရာရှိတချို့ ရဲစခန်းသို့ လာရောက်ကာ အကြမ်းဖက်မှုများဖြင့် ဆက်စပ်မှုရှိ၊ မရှိကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းတို့မှပြောသည်။ [\[DMG\]](#)

(၈) (၀၅.၀၆.၂၀) ရက်နေ့၊ (၀၈:၀၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ သမီးလှရွာသစ်ကျေးရွာထဲသို့ ရေစိုးချောင်းဗျူဟာမှ တပ်မတော်စစ်ကြောင်း (၁) ခု ဝင်ရောက်နေချိန်၌ ငါးဖမ်းပြီး စက်လှေဖြင့် ပြန်လာသည့် ဦးကျော်ကျော်လှိုင် အသက် (၃၇) နှစ်အား ဖမ်းဆီးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်နီမှ ပြောသည်။

တပ်မတော် စစ်ကြောင်းသည် ဇီးခေါင်းချောင်း ကျေးရွာမှ ချောင်းကူးရန် ပြင်ဆင်နေစဉ် ဦးကျော်ကျော်လှိုင်အား ကူးတို့ပို့ခိုင်းပြီး ကုလားချောင်းကျေးရွာသို့ ခေါ်ဆောင်သွားကြောင်း ပြောသည်။ [Narinjara]

(၉) (၀၅.၀၂.၂၀) ရက်နေ့၊ (၀၆:၀၀) နာရီတွင် ULA/AA မှ ဖမ်းဆီးခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရမ်းဗြဲမြို့နယ် အလုပ်မှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းသည် (၄) လ ကြာဖမ်းဆီးခံရပြီးနောက် (၀၅.၀၆.၂၀) ရက်နေ့၊ နံနက်တွင် ပိန္နဲတောင် ကားလမ်းအနီး၌ ပြန်လွတ်ပေးလိုက်ကြောင်း ရမ်းဗြဲမြို့မ ရဲစခန်း၊ ဒုရဲမှူး မောင်မောင်မှ ပြောသည်။ [Narinjara] [Khit Thit Media]

(၁၀) (၁၃.၀၃.၂၀) ရက်နေ့တွင် ကျေးရွာအနီးရှိ တောင်ရှည်တောင်၌ တပ်စွဲထားသည့် အစိုးရ တပ်မတော် တပ်မ (၅၅) သည် တင်းမ (သစ်) ကျေးရွာထဲသို့ ဝင်ရောက်ကာ ဦးမောင်စိတ်ကြီး အသက် (၇၁) နှစ်၊ ဦးကျော်ဝင်းမောင် အသက် (၃၆) နှစ်၊ ဦးလှကျော်ကြီး အသက် (၇၀) နှစ်၊ ဦးမောင်သန်းစိုး အသက် (၃၄) နှစ်၊ ဦးစောရွှေသန်း အသက် (၄၅)နှစ်၊ ဦးစံသာမောင် အသက် (၅၂) နှစ်၊ ဦးမောင်မြင့်အေး အသက် (၄၉) နှစ်နှင့် ဦးမောင်ထွန်းစိန် အသက် (၆၂) နှစ် တို့အား ဖမ်းဆီးခဲ့ပြီး (၁၆.၀၃.၂၀) ရက်နေ့တွင် တင်းမကြီးကျေးရွာထဲသို့ ဝင်ရောက်ကာ ဦးမောင်ဝင်းကြီး အသက် (၄၈) နှစ်၊ ဦးမောင်ဝင်းချေ အသက်(၄၂) နှစ်၊ ဦးကြည်လင်း အသက် (၃၆) နှစ်၊ ဦးအောင်ညွန့် အသက် (၆၀) နှစ်၊ ဦးမောင်ဝန်းစိန် အသက် (၅၀) နှစ်၊ ဦးသန်းမောင်ထွန်း အသက် (၄၀) နှစ်၊ မောင်ထွန်းထွန်းဝေ အသက် (၁၄) နှစ်၊ ဦးယဉ်မောင် အသက် (၃၈) နှစ်၊ ကိုနေလင်းဦး အသက် (၂၅) နှစ် နှင့် ဦးထွန်းမောင်ဝင်း အသက် (၄၂) နှစ်တို့အား ဖမ်းဆီးသွားသည်မှာ ယခုချိန် ထိ သတင်းမရကြောင်း (၀၆.၀၆.၂၀) ရက်နေ့တွင် မိသားစုများမှပြောသည်။ [Irrawaddy]DMG

(၁၁) တောင်ကုတ်မြို့နယ်၊ မအီမြို့အနီး ချက်ဖောက်ကျေးရွာမှ ဖမ်းဆီးခံထားရသူ ကျေးရွာသား (၅) ဦးမှ ဦးကံဇော် အသက် (၄၄) နှစ်၊ ကိုနိုင်ချေ အသက် (၂၆) နှစ်နှင့် မောင်နိုင်နိုင်လင်း အသက် (၁၈) နှစ်တို့သည် (၀၇.၀၆.၂၀) ရက်နေ့၊ (၁၈:၀၀) နာရီတွင် ပြန်လည် လွတ်မြောက် လာကြောင်း နှင့် မိဘများမှ ၎င်းတို့၏ ကိုယ်ပေါ်၌ ဒဏ်ရာများရှိ၊ မရှိ စစ်ဆေးကာ လက်မှတ်ထိုးခိုင်းပြီး လွတ်ပေး လိုက်ခြင်း ဖြစ်ကြောင်း ချက်ဖောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းမှပြောသည်။ [Narinjara]

(၁၂) (၀၈.၀၆.၂၀) ရက်နေ့၊ (၀၇:၀၀) နာရီတွင် မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာထဲသို့ အစိုးရ တပ်မတော်စစ်ကြောင်း (၁) ခု ဝင်ရောက်လာကာ ရွာသားများအား ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် မောင်မောင်စိုးအသက် (၁၆) နှစ်၊ မောင်သိန်းအေးကျော် အသက် (၁၇) နှစ်၊ မောင်မြတ်လင်းကြီး အသက် (၁၇) နှစ်၊ မောင်ကျော်စိုးလင်း အသက် (၁၇) နှစ်၊ မောင်ခိုင်ငြိမ်းစိုး အသက် (၂၉) နှစ်၊ မောင်ဝင်းဇော်ဦး အသက် (၁၆) နှစ်နှင့် ဦးမောင်လှသိန်းအသက် (၄၁) နှစ် တို့အား ရွာဘုန်းတော်ကြီးကျောင်းထဲ၌ ဖမ်းဆီးထားခဲ့ပြီး (၁၇:၀၀) နာရီတွင် ပြန်လွတ်ပေးလိုက်ကြောင်း ကျေးရွာလူကြီး (၁) ဦးမှ ပြောသည်။ [Narinjara]

(၁၃) (၀၉.၀၆.၂၀) ရက်နေ့၊ (၁၄:၀၀) နာရီတွင် တောင်ကုတ်မြို့နယ်၊ မအီမြို့မှ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးမျိုးလွင်(ခ)မောင်ကဲ အသက် (၄၆) နှစ်အား အစိုးရတပ်မတော်မှ လာရောက်

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

ဖမ်းဆီးသွားပြီး မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရသည့်အတွက် စိုးရိမ်ကြောင်း ဦးမျိုးလွင်၏ ဇနီးဖြစ်သူဒေါ်ခင်ခင်ဝင်းမှ ပြောသည်။ [\[DMG\]](#)

(၁၄) (၁၀.၀၉.၁၉) ရက်နေ့တွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၌ ULA/ AA တပ်ဖွဲ့ဝင်များအဖြစ် ဖမ်းဆီးခံထားရသည့် ပို့ဆောင်ရေးတာဝန်ရှိသူ အောင်လင်းထက်(ခ) လင်းထက်၊ ဒုတပ်ကြပ် ချမ်းငြိမ်း၊ ဒုတပ်ကြပ် မြတ်ခိုင်၊ ရွှေပြည်သစ်ကားဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး၊ ကျောက် အရောင်းအဝယ် လုပ်သူ မိုးကျော် (ခ) ဦးမိုးကျော်နှင့် ဝင်းသိန်းတို့အား (၀၉.၀၆.၂၀) ရက်နေ့တွင် တရားလိုပြသက်သေ (၁၉) ဦးဖြင့် စစ်ဆေးကာ ၂၀၁၄ ခုနှစ် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ)၊ ၅၂ (က) တို့ဖြင့် စွဲချက်တင်ရန် မန္တလေးခရိုင်တရားရုံးမှ ဆုံးဖြတ် လိုက်ကြောင်း ခရိုင်တရားရုံးက သတင်းနှင့် ပြန်ကြားရေးအရာရှိ ဦးကျော်ကျော်မိုးမှ ပြောသည်။ [\[Mizzima\]](#)[\[RFA\]](#)

(၁၅) (၁၀.၀၆.၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ချောင်းဝရပ်ကွက်မှ ဦးဝေလှမောင် အသက် (၃၅) နှစ်နှင့် ပြိန်းချောင်းကျေးရွာမှ ဦးမဲလှ အသက် (၃၅) နှစ်တို့အား အစိုးရ တပ်မတော်မှ ဖမ်းဆီးခဲ့ပြီး အပေါက်ဝရဲစခန်း၌ ချုပ်နှောင်ထားကြောင်း မိသားစုများမှ ပြောသည်။ [\[Narinjara\]](#) [\[BBC\]](#)

(၁၆) (၁၀.၀၆.၂၀) ရက်နေ့နံနက်တွင်မင်းပြားမြို့နယ်၊ ကျောက်ခုတ်နှင့်သစ်ပုတ်တောင် ကျေးရွာကြား၌ ပေါက်ကွဲမှု ဖြစ်ပြီးနောက် ကိုင်းထဲ၌ အလုပ်လုပ်နေသည့် ကျောက်ခုတ်ကျေးရွာမှ ဦးကျော်မြထွန်း အသက် (၄၂) နှစ်အား အစိုးရတပ်မတော်မှ ဖမ်းဆီးထား ကြောင်း ဒေသခံ (၁) ဦးမှပြောသည်။ [\[Narinjara\]](#)

(၁၇) (၁၂.၀၆.၂၀) ရက်နေ့၊ (၀၈:၀၀) နာရီတွင် ULA/ AA တပ်ဖွဲ့ဝင်ဆိုသည့် သံသယဖြင့် ဌာနပေါင်းစုံ အဖွဲ့မှ ဖမ်းဆီးခဲ့သော စစ်တွေမြို့နယ်၊ ကြို့တဲပိုက်ဆိပ်ကျေးရွာသူ မလုံးမချေ အသက် (၁၆) နှစ် နှင့် ပလ္လင်ပြင်ကျေးရွာမှ စက်ချုပ်ပညာသင်ကြားနေသူ မခင်ဝင်းဦး အသက် (၁၈) နှစ်တို့သည် (၁၃.၀၆.၂၀) ရက်နေ့တွင် ပြန်လွတ်လာကြောင်း ကြို့တဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြသိန်းမှ ပြောသည်။

၎င်းတို့အား ဖမ်းဆီးထားစဉ် ULA/AA နှင့် အဆက်မသွယ်ရှိ၊ မရှိ၊ သေနတ်ကိုင်ဖူး၊ မကိုင်ဖူး မေးမြန်းစစ်ဆေးကြောင်း ပြန်လွတ်လာသူ မခင်ဝင်းဦးမှပြောသည်။ [\[Narinjara\]](#) [\[DMG\]](#)

(၁၈) တောင်ကုတ်မြို့နယ်၊ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးပြုံးချိုအပါအဝင် (၅) ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် တရားစွဲဆိုခဲ့သော တရားလို ဗိုလ်မှူးမြင့်ဇော်အောင်အား (၁၅.၀၆.၂၀) ရက်နေ့တွင် စတင်စစ်ဆေးကြောင်း အမှုအား လိုက်ပါဆောင်ရွက်နေသူ တရား လွှတ်တော်ရှေ့နေ ဦးတင်ညိုမှ ပြောသည်။

ယနေ့ရုံးချိန်၌ တရားလိုအပြင် တရားလိုပြသက်သေဖြစ်သူ ဆားပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် သက်သေ(၁) ဦး၊ စုစုပေါင်း (၃) ဦးတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ [\[DMG\]](#)

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

- (၁၉) (၁၆.၀၆.၂၀) ရက်နေ့၊ (၁၅:၀၀) နာရီတွင် မျှစ်ချိုးပြီး ပြန်လာသည့် မြောက်ဦးမြို့နယ်၊ ရွှေကျင်ပြင်ကျေးရွာမှ ဦးမျိုးနိုင် အသက် (၄၂) နှစ် နှင့် ဒေါ်မေလှယေ အသက် (၄၁) တို့ လင်မယား (၂) ဦးအား တိမ်ညိုကျေးရွာအနီး၌ တပ်မတော် စစ်ကြောင်း (၁) ခုက ဖမ်းဆီးသွားကြောင်း သားဖြစ်သူ ကိုမောင်ချေမှ ပြောသည်။ [\[Narinjara\]](#)
- (၂၀) ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် အမ်းမြို့နယ်၊ သလူမော်ကျေးရွာမှ ကိုသိန်းကျော်ထွန်း (ခ) မောင်ကြီး အသက် (၃၀) နှစ်၊ ဦးသန်း အသက် (၂၃) နှစ်၊ ရူးကျေးရွာမှ ဦးထွန်းသိန်းဝင်း အသက် (၃၂) နှစ်၊ မြေပုံမြို့နယ် မြတ်တောင်ကျေးရွာမှ ကိုလှထွန်းချေ (ခ) ငလုံး အသက် (၃၁) နှစ် တို့ (၄) ဦးသည် (၁၈.၀၆.၂၀) ရက်နေ့တွင် ကျောက်ဖြူခရိုင်ရုံးမှ အမှုမခိုင်လုံသည့်အတွက် ပြန်လည်လွတ်ပေးလိုက်ကြောင်း မိသားစုများမှ ပြောသည်။ [\[Narinjara\]](#) [\[Khit Thit Media\]](#)
- (၂၁) (၁၁.၀၆.၂၀) ရက်နေ့တွင် မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာမှ ကိုသန်းမြင့်ဌေး အသက် (၃၁) နှစ်အား တပ်မတော်စစ်ကြောင်း (၁) ခုမှ လမ်းပြအဖြစ် ဖမ်းဆီးသွားပြီး ပြန်လွတ်ပေးမည် ပြောသော်လည်း (၁၉.၀၆.၂၀) ရက်နေ့ထိ သတင်းမရသေးကြောင်း မိသားစုဝင်များမှ ပြောသည်။  
ကိုသန်းမြင့်ဌေးအား လမ်းတွင် စစ်ဝတ်စုံဝတ်ကာ ကြိုးချည်နှောင်ပြီး ခေါ်သွားကြောင်း မျက်မြင် ရွာသားများမှ ပြောသည်။ [\[RFA\]](#)
- (၂၂) (၂၂.၀၆.၂၀) ရက်နေ့၊ (၁၁:၀၀) နာရီတွင် စစ်တွေမြို့နယ်၊ အောင်ဒိုင်ရွာမှ ဦးအောင်ထွန်းကျော် အသက် (၃၈) နှစ်နှင့် ၎င်း၏ (၁၇) နှစ်အရွယ် သားဖြစ်သူ (၁) ဦး၊ ဦးမောင်ယိုင် အသက် (၆၂) နှစ်၊ ကိုအောင်ကျော်စိန် အသက် (၃၀)နှစ်၊ ဦးအောင်သာနီတို့ သားဖ (၂) ဦးနှင့် ဦးမောင်ဝင်းထွန်း အသက် (၄၀) နှစ်တို့ကို ပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်း (၁) ခုမှ ခေါ်ယူစစ်ဆေးခဲ့ပြီး မွန်းလွဲပိုင်းတွင် (၅) ဦးအား ပြန်လွတ်ပေးခဲ့သော်လည်း ကိုအောင်ကျော်စိန်အား ဆက်လက် စစ်ဆေးနေကြောင်း ဒေသခံ ရွာသားများမှ ပြောသည်။[\[Narinjara\]](#)
- (၂၃) (၂၄.၀၆.၂၀) ရက်နေ့၊ (၁၅:၃၀) နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၏ သားဖြစ်သူ မောင်ကျော်သူရ၊ အသက် (၂၄) နှစ် (၁၁) တပ်ကြပ်ကြီး အေးကျော်၊ မောင်နေဆန်းဦး၊ အသက် (၂၃) နှစ် (၁၁) တပ်ကြပ် လှရွှေ၊ (၃) ဦးတို့သည် ကြိမ်သာရွာ ဘက်သို့ ဆိုက်ကယ် (၂) စီးဖြင့် သွားရာတွင် ULA/AA အဖွဲ့မှ ဖမ်းဆီးသွားကြောင်း (၂၅.၀၆.၂၀) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [\[VOA\]](#)[\[DMG\]](#) [\[Narinjara\]](#)[\[RFA\]](#)[\[Khit Thit Media\]](#)[\[ULA/AA\]](#)
- (၂၄) တောင်ကုတ်မြို့မှ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံထားရသူ ကိုစည်သူကျော်ဇံ (ခ) ကိုမိုက်ကယ် အား တရားမျှတမှုရရှိစေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် စိစစ်ဆောင်ရွက်ပေးရန် ရခိုင်ပြည် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ကော်မတီမှ (၂၅.၀၆.၂၉) ရက်နေ့တွင် တောင်းဆို လိုက်သည်။ ကိုမိုက်ကယ်သည် ၂၀၀၇ ခုနှစ်မှစတင်၍ ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်(၁) ဦးဖြစ်သည်။ [\[DMG\]](#)



(၂၅) (၂၆.၀၆.၂၀) ရက်နေ့၊ (၂၀:၀၀) နာရီတွင် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ ကိုလှမောင်သန်း (ဘ) ဦးမောင်လှမြင့်၊ ကိုမောင်ငယ် (ဘ) ဦးထွန်းစံဦး၊ ကိုမောင်လှမြင့် (ဘ) ဦးအေးမောင်နု၊ ကိုစံလှမောင် (ဘ) ဦးဝေအောင်၊ ကိုအောင်တင်ချေ (ဘ) ဦးအောင်ခင်ထွန်း၊ ကိုကွန်ကျားအောင် (ဘ) ဦးထွန်းမောင်၊ ကိုမောင်သန်းလှိုင် (ဘ) ဦးဖြူနုအောင်၊ ကိုခင်မောင်ဝင်း (ဘ) ဦးမောင်လှဖြူနှင့် ကိုလှနုအောင် (ခ) ဝါကြီး (ဘ) ဦးမောင်ဝေအောင် တို့ (၉) ဦးအား သစ်ပုတ်တောင် စခန်းဘက်သို့သွားသည့် ကားလမ်း၌ထိုင်နေစဉ် ကင်းလှည့်လာသည့် ညောင်တီ ရေတပ်စခန်းမှ ဖမ်းဆီးသွားကြောင်း ကပ်သပြေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ခင်ဦးမှ ပြောသည်။ [Narinjara] [DMG]

(၂၆) (၂၇.၀၆.၂၀) ရက်နေ့၊ (၂၀:၀၀) နာရီတွင် ကျောက်တော်မြို့နယ်၊ အပေါက်ကျေးရွာမှ ပုဏ္ဏားကျွန်း သို့သွားသည့် ကိုအောင်အောင်၊ အသက် (၃၅) နှစ် (ဘ) ဦးသိန်းထွန်း၊ ကိုကြီး (ခ) သန်းဝင်းနိုင်၊ အသက် (၃၆) နှစ်(ဘ) ဦးမောင်သန်းရီ၊ ကိုဘိုကျော်သန်း၊ အသက် (၃၁) နှစ် (ဘ) ဦးစိန်ကျော်သန်း၊ ကိုမြင့်ဇော်ဦး၊ အသက် (၃၃) နှစ် (ဘ) ဦးမောင်ထွန်းတင်နှင့် ကားပိုင်ရှင်ဖြစ်သူ ကိုထွန်းအေးမောင်၊ အသက် (၃၅) နှစ်(ဘ) ဦးအောင်သာဦးတို့ (၅) ဦးအား ကျောက်တော်မြို့နယ်၊ ကံစောက်တောင်ခြေရှိ (၅၃၉) တပ်ရင်းမှ ဖမ်းဆီးထားသည့်အတွက် စိုးရိမ်နေကြောင်း မိသားစုဝင် များမှ ပြောသည်။ (မြေပြင်သတင်း- AASYC) [Narinjara]

(၂၇) (၂၇.၀၆.၂၀) ရက်နေ့၊ (၁၄:၃၀) နာရီတွင် စစ်တွေမြို့နယ်၊ ရေချမ်းပြင်ရွာအနီးရှိ အစိုးရနည်းပညာ တက္ကသိုလ်ရှေ့၌ မိုင်း (၁) လုံးပေါက်ကွဲခဲ့ပြီးနောက် ရေချမ်းပြင်လှေဆိပ်သို့ သွားသည့် မြန်မာစာ ပထမနှစ်ကျောင်းသား မောင်ဖြိုးလွင်၊ ပထဝီတတ်ယနှစ် ကျောင်းသား မောင်ဇော်သက်ထွန်းနှင့် ပုဏ္ဏားကျွန်း အထုပ်သည်ရွာကျောင်းမှ ကျောင်းစာရေး ကိုထွန်းကျော်လှိုင်တို့အား အစိုးရ တပ်မတော်မှ ဖမ်းဆီးခဲ့ပြီး (၂၈.၀၆.၂၀) ရက်နေ့၊(၁၉:၀၀) နာရီတွင် ပြန်လွတ်လိုက်သည်။

၎င်းတို့အား ဖမ်းဆီးထားချိန်၌ ရိုက်နှက်၊ စစ်ဆေးခံရသောကြောင့် ကျောက်ကျွန်း၊ မျက်နှာနှင့် မျက်လုံး တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းစာရေး ကိုကျော်ထွန်းလှိုင်၏ ညီဖြစ်သူ ကိုအောင်ကျော်ညွန့် မှ ပြောသည်။ [Narinjara] [RFA] [Khit Thit Media]

(၂၈) တောင်ကုတ်မြို့နယ်၊ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ညီဖြစ်သူ ကိုစည်သူကျော်၊ စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းဇေ တို့ကို (၃၀.၀၆.၂၀) ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ရဲမှူး ဇော်မြင့်ထွန်းမှ အကြမ်းဖက်မှု ပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးတင်ညိုမှ ပြောသည်။

၎င်းတို့ (၄) ဦးကို အကြမ်းဖက်မှု ပုဒ်မ ၅၂ (က)၊ (ဈ)၊ (ည) တို့ဖြင့် ချုပ်ရမန် (၄) ကြိမ်ယူခဲ့ပြီး ထိုပုဒ် မများဖြင့် ငြိစွန်းမှုမရှိသည့်အတွက် ULA/AA နှင့် ဆက်နွယ်၍ အထောက်အကူ ပေးသည်ဟုဆိုကာ ၅၂ (က) နဲ့ တရားစွဲဆိုခြင်းဖြစ်သည်။ [Narinjara] [Khit Thit Media] [RFA]

၂.၁.၂. ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားထိခိုက်ဒဏ်ရာရရှိခြင်း

(၁) (၀၂.၀၆.၂၀) ရက်နေ့၊ (၁၁:၃၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆားပြင်ကြီး ကျေးရွာမှ ခမရ (၅၅၀) တပ်ရင်းသို့ပြန်လာသည့် တပ်မတော်စစ်ကြောင်းသည် ကင်းချောင်းတံတားအနီး အရောက်၌ မိုင်းပေါက်ကွဲမှုဖြစ်ပွားသောကြောင့် ဆိုင်ကယ်ဖြင့် ရွာပြန်သည့် မြို့သစ်ရပ်ကွက်မှ ဦးဝင်းနိုင်စိုး အသက် (၄၇) နှစ် ဒဏ်ရာရရှိသွားကြောင်း ပုဏ္ဏားကျွန်းမြို့ခံ (၁) ဦးမှပြောသည်။ [Narinjara] [DMG] [RFA] [Khit Thit Media] [BBC]

(၂) (၁၃.၀၅.၂၀) ရက်နေ့၊ နံနက်တွင် ခမရ (၅၅၀) တပ်ရင်းမှ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ် ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် မောင်ကျော်စိုးဝင်း အသက် (၁၇) နှစ်သည် ဘယ်ဘက်ခြေထောက် (၁) ဘက် ဖြတ်လိုက်ရပြီး ညာဘက်ခြေထောက်တွင် အာရုံကြော ထိမှန်သွားကြောင်း (၀၃.၀၆.၂၀) ရက်နေ့ သတင်းတွင် ဖခင်ဖြစ်သူ ဦးမောင်ဝင်းလှိုင်မှ ပြောသည်။ [DMG]

(၃) (၀၅.၀၆.၂၀) ရက်နေ့၊ (၀၈:၄၅) မိနစ်တွင် စစ်တွေဘက်မှ ကျောက်တော်သို့ ကုလားတန် မြစ်ကြောင်းအတိုင်း တက်လာသည့် အစိုးရတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် လိုက်သည့်အတွက် ကျောက်တော်မြို့နယ်၊ ဒုက္ကန်ချောင်းကျေးရွာရှိ ဦးသန်းမောင် အသက် (၄၃) နှစ်၏ ပေါင်အား ကျည်ထိမှန်ခဲ့ပြီး ထိုနေ့က ကျေးရွာအနီး၌ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြောင်းနှင့် အစိုးရတပ်မှ တဘက်သတ် ပစ်ခတ်ခြင်း ဖြစ်ကြောင်း ကျေးရွာသားများမှ ပြော သည်။ [DMG] [Narinjara]

(၄) (၀၇.၀၆.၂၀) ရက်နေ့၊ (၂၃:၀၀) နာရီတွင် ကျောက်တော်မြို့နယ်၊ အပေါက်ကျေးရွာမှ ဦးဖီခဲရာမောက် အသက် (၃၃) နှစ်သည် မြစ်ထဲ၌ ပိုက်ချနေစဉ် ကာဒီကျေးရွာအနီး စခန်း ချထား သည့် တပ်မတော် စစ်ကြောင်းမှ လှမ်းပစ်သည့်အတွက် သေနတ်ထိမှန် ဒဏ်ရာရခဲ့ကြောင်း အစ်ကို ဦးဟာဘီဆာမောက်မှ ပြောသည်။

တပ်မတော်သားများမှ လှမ်းပစ်သည့်အချိန်တွင် မိမိသည် အရပ်သားဖြစ်ပြီး ပိုက်ချရန်လာကြောင်း လှမ်းပြောသော်လည်း ထပ်မံပစ်ခတ်သည့်အတွက် (၃) ချက်ထိမှန်ခဲ့ကြောင်း ညီဖြစ်သူ မာမောက်အီဒေ မှ ဆက်ပြောသည်။ [RFA]

(၅) (၀၈.၀၆.၂၀) ရက်နေ့၊ ညနေ (၁၉:၀၀) နာရီတွင် ကျောက်တော်မြို့နယ်၊ အပေါက်ကျေးရွာထဲသို့ တပ်မတော်စစ်ကြောင်း(၁) ခုဝင်ရောက်ကာ လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အတွက် ကျေးရွာ တိုက်နယ်ဆေးရုံမှ နေအိမ်သို့ ပြန်လာသည့် ဦးမောင်လှကျော် အသက် (၃၄) နှစ်အား ကျည်ထိမှန် ခဲ့သည်။ [RFA] [Narinjara]

(၆) (၁၀.၀၆.၂၀) ရက်နေ့၊ (၀၈:၄၅) နာရီတွင် မင်းချောင်း တံတားအနီး ဖြစ်သွားသည့် တပ်မတော် ရေယာဉ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်သည့်အတွက် စစ်တွေမြို့နယ် (၇) တန်းကျောင်းသူ

မနုဇ္ဈာဝင်း အသက် (၁၄) နှစ်၊ ဦးမောင်ကလိန် အသက် (၄၁) နှစ်၊ ဒေါ်မဆန်းရီ အသက် (၄၃) နှစ်၊ ဒေါ်မိုးနုစိန် အသက် (၆၀) နှစ်နှင့် ရဲအုပ်မျိုးသက်ထွန်းတို့ ဒဏ်ရာရရှိခဲ့သည်။

[Narinjara] [Khit Thit Media][BBC][The Ladies News]

(၇) (၁၀.၀၆.၂၀) ရက်နေ့၊ (၁၃.၁၂) နာရီတွင် အစိုးရတပ်မတော် စကခ (၉) လက်အောက်ခံ၊ ကျောက်တော်အခြေစိုက်၊ ခမရ (၅၃၉) တပ်ရင်းမှ ကျောက်တော်မြို့နယ်၊ အပေါက်ကျေးရွာသို့ ဝင်ရောက် ပစ်ခတ်ခဲ့သည့်အတွက် အပေါက်ကျေးရွာသို့ အလည်ရောက်ရှိနေသည့် မာန်အောင်မြို့နယ်၊ လေးတောင်ကျေးရွာမှ ကိုအောင်အောင် အသက် (၁၉) နှစ်အား ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

[Narinjara] [BBC] [ULA/AA]

(၈) ၂၀၁၉ ခုနှစ်၊ (၁၁.၁၁.၁၉) ရက်နေ့တွင် ULA/AA နှင့် ဆက်စပ်သည်ဟုဆိုကာ အစိုးရတပ်မတော်မှ ဖမ်းဆီးသွားသည့် ကိုလှထွန်းချေသည် ရဲလက်သို့ ရောက်လာချိန်တွင် စစ်ဆေးခံရသည့် ဒဏ်ရာ များကြောင့် လက် (၂) ဘက်စလုံး အရိုးများမြင်နေရပြီး ပုတ်နေသဖြင့် ဆေးရုံ၌ (၁) လခွဲကုလိုက်ရ ကြောင်းနှင့် (၁၈.၀၆.၂၀) ရက်နေ့တွင် ကျောက်ဖြူခရိုင်ရုံးမှ အမှုမခိုင်လုံသည့် အတွက် ပြန်လည် လွှတ်ပေးလိုက်ကြောင်း ဇနီးဖြစ်သူမအေးအေးသန်းမှ ပြောသည်။ [Narinjara] [Khit Thit Media]

(၉) (၁၉.၀၆.၂၀) ရက်နေ့၊ နံနက် (၀၅:၃၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်ဆိပ်ကျေးရွာကြား ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သော ကြောင့် ခရီးသည်ယာဉ် (၁) စီးပေါ်ရှိ ကျောက်တော်မြို့နယ်၊ ပြည်တော်သာရပ်ကွက်မှဒေါ်စိုးစိုတင် အသက် (၃၄) နှစ်၏ ပေါင်အား ကျည်ထိမှန်သွားခဲ့ကြောင်း ကျောက်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးထွန်းက ပြောသည်။ [DMG][RFA]

(၁၀) (၂၁.၀၆.၂၀) ရက်နေ့၊ (၀၇:၅၀) တွင် ကျောက်တော်မြို့နယ်၊ အပေါက်ကျေးရွာ၊ ရန်တား (ရင်းဒါး) ရပ်ကွက်အနီး ရထားလမ်း၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ ပစ်ခတ်မှုဖြစ်သောကြောင့် ရင်းဒါးရပ်ကွက်မှ အသက် (၅၀) ကျော်အရွယ် ဒေါ်ဦးကြိုင်၏ပေါင်နှင့် ဦးအေးကျော်၏လက်တွင် ကျည်ထိမှန် ဒဏ်ရာရရှိသွားကြောင်း အပေါက်ကျေးရွာသား(၁) ဦးမှ ပြောသည်။ [Narinjrara] [RFA]

(၁၁) (၂၁.၀၆.၂၀) ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ အပေါက်ကျေးရွာအနီး အစိုးရတပ်မတော် စစ်ကြောင်း (၁) ခု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပြန်လည်ပစ်ခတ်ကြရာတွင် ရွာထဲသို့ လက်နက် ကြီး၊ လက်နက်ငယ်များ ကျရောက်သောကြောင့် မွတ်ဆလင်အမျိုးသမီး ဒေါ်ဆာမူတာဟာတု အသက် (၃၀)နှစ်၊ ရခိုင်အမျိုးသမီး ဒေါ်အေးခင်န အသက် (၆၂) နှစ်တို့ ထိခိုက်ဒဏ်ရာ ရခဲ့ ကြောင်း ၎င်းကျေးရွာ သားများမှ ပြောသည်။

ULA/AA မှ ရွာကို ကျောပေးတိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ရာတွင် ကျေးရွာထဲသို့ လက်နက် ကျည်များ ကျရောက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ကျေးရွာသား (၁) ဦးမှ ပြောသည်။ [Narinjrara] [RFA]

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

(၁၂) (၂၂.၀၆.၂၀) ရက်နေ့၊ (၁၇:၀၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအလွန် အငူမော်- မောင်တောကားလမ်းပေါ်၌ နယ်ခြားစောင့်တပ်ဖွဲ့ယာဉ်တန်းအား ULA/AA အဖွဲ့မှ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ယာဉ်နောက်လိုက် (၁) ဦး ဒဏ်ရာရရှိခဲ့သည်။ [\[Narinjara\]\[VOA\]\[DMG\]\[RFA\]\[Eleven Media Group\]\[Irrawaddy\]](#)

(၁၃) (၂၄.၀၆.၂၀) ရက်နေ့၊ (၁၆:၃၀) နာရီတွင် ရသေ့တောင်မြို့၊ ပြားချောင်းကြီးတံတားအနီး၌အစိုးရ တပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားသောကြောင့် မြို့ပေါ်ရှိ ရွှေပါရမီစစ်ဘေးရှောင်စခန်းသို့ လက်နက်ကျည် ကျရောက်ပြီး စခန်းတွင် ခိုလှုံနေသည့် ဦးမောင်အေးညွန့် အသက် (၅၀) နှစ်အား ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများမှ ပြောသည်။

ဦးမောင်အေးညွန့်သည် ရသေ့တောင်မြို့နယ်၊ ညောင်ပင်လှကျေးရွာဇာတိဖြစ်ပြီး စိတ်ကျန်းမာရေး မကောင်းသူ (၁) ဦးလည်းဖြစ်ကာ ခြေထောက် (၂) ဘက်လုံးတွင် ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။ [\[ULA/AA\]\[DMG\]](#)

(၁၄) (၂၅.၀၆.၂၀) ရက်နေ့၊ (၁၉:၀၀) နာရီတွင် ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ ပြိုင်းတောင် မွတ်ဆလင် ကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦးမာမတ်အီနစ် အသက် (၂၇) နှစ်သည် ဒဏ်ရာရရှိသွားသဖြင့် ဘူးသီးတောင်မြို့နယ်ဆေးရုံ၌ ဆေးကုသမှုခံယူ လျက်ရှိကြောင်းဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်မှ ပြောသည်။

ဦးမာမတ်အီနစ်သည် အိမ်အနီး၌ ကလေးကိုချီ၍ လမ်းလျှောက်နေချိန်တွင် လက်နက်ကြီးကျ ရောက်ပေါက်ကွဲခြင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားမှုလည်း မရှိကြောင်းဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်မှ ပြောသည်။ [\[DMG\]\[RFA\]\[Khit Thit Media\]](#)

(၁၅) (၂၆.၀၆.၂၀) ရက်နေ့၊ (၁၉:၀၀) နာရီခန့်တွင် အမ်းမြို့နယ်၊ ဒါးလက်နတ်မော်ကျေးရွာသို့ လက်နက်ကြီး ကျည်များကျရောက်သောကြောင့် ဦးချစ်တင်း အသက် (၅၉) နှစ်သည် ဗိုက်ရှပ်ထိ၊ ဒေါ်လှလှနွယ် အသက် (၃၆) နှစ်သည် ခြေထောက်ကျိုး၊ မညမွေး အသက် (၂) နှစ်သည် နံရိုးကျိုး ဒဏ်ရာများရရှိခဲ့သည်။

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်းနှင့် တပ်မ (၆၆) မှပစ်ခတ်ခြင်းဖြစ်ကြောင်း ကျေးရွာသား (၁) ဦးမှ ပြောသည်။ [\[Khit Thit Media\]\[RFA\]](#)

(၁၆) (၂၇.၀၆.၂၀) ရက်နေ့၊ (၁၂:၀၀) နာရီကျော်တွင် မြေပုံမြို့နယ်၊ စညှင်းကျေးရွာမှ ဦးချမ်းငြိမ်း၏ဇနီး မနန်းစု အသက် (၂၀) နှစ်သည် ခင်ပွန်းဖြစ်သူနှင့်အတူ ဂဏန်းမြို့ထောင်ရန် သွားစဉ် လမ်း၌ မြေမြှုပ်မိုင်း နှင်းမိသောကြောင့် ညာဘက်ခြေထောက်အား ဖြတ်လိုက်ရကြောင်း လူနာအား ကူညီဆောင်ရွက်ပေးနေသည့် ကိုယ်တော် သဘာဝနဒီမှ ပြောသည်။

ကားလမ်းအနီးကဲ့သို့ တိုက်ပွဲဖြစ်ပွားသည့်နေရာများ မဟုတ်သည့်အတွက် ဒေသခံများသွားလာ နေကြသည့် လယ်ကွင်းအနီး၌မိုင်းထောင်ခြင်း မဖြစ်သင့်ကြောင်း မြေပုံမြို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းမှပြောသည်။ [\[DMG\]\[Narinjara\]](#)

၂.၁.၃. သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်း

(၁) (၀၂.၀၆.၂၀) ရက်နေ့၊ (၁၁:၃၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆားပြင်ကြီး ကျေးရွာမှ ခမရ (၅၅၀) တပ်ရင်းသို့ပြန်လာသည့် တပ်မတော်စစ်ကြောင်းသည် ကင်းချောင်းတံတားအနီး အရောက်၌ မိုင်းပေါက်ကွဲမှု (၂) ကြိမ်ဖြစ်ပွားသောကြောင့် ဆိုင်ကယ်ဖြင့် ရွာပြန်သည့် နားဒေါင်းကျကျေးရွာမှ ဦးဖော်မင်းဦး အသက် (၃၈) နှစ် သေဆုံးသွားကြောင်း ပုဏ္ဏားကျွန်းမြို့ခံ (၁) ဦးမှပြောသည်။  
[\[Narinjara\]](#) [\[DMG\]](#) [\[RFA\]](#) [\[Khit Thit Media\]](#) [\[BBC\]](#)

(၂) (၀၃.၀၅.၂၀) ရက်နေ့တွင် ULA/AA မှ ဖမ်းဆီးခဲ့သည့် မင်းပြားမြို့နယ်၊ သိုင်းကျပ်ကျေးရွာနေ ဒေါ်မစိန်ဦး၊ အသက် (၄၈) နှစ်သည် (၃၁.၀၅.၂၀) ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာကာ (၀၁.၀၆.၂၀) ရက်နေ့တွင် သေဆုံးသွားခဲ့သည်။[\[Irrawaddy\]](#)

(၃) (၁၀.၀၆.၂၀) ရက်နေ့၊ (၀၈:၄၅) နာရီတွင် မင်းချောင်း တံတားအနီးဖြစ်သွားသည့် တပ်မတော် ရေယာဉ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်သည့်အတွက် စစ်တွေမြို့နယ် အမြင့်ကျွန်း ကျေးရွာမှ ဒေါ်ဂျော်ဂျီမ အသက် (၉၀) သေဆုံးခဲ့ပြီး (၁၀.၀၆.၂၀) ရက်နေ့၊ (၁၃:၀၀) နာရီတွင် ဒေါ်ဂျော်ဂျီမ အသုဘအား သဂြိုဟ်ရာ ကျေးရွာထဲသို့ အစိုးရတပ်မတော်သားများ ဝင်ရောက်နေသောကြောင့် ရွာသာများ ထွက်ပြေးသွားသဖြင့် မိသားစုဝင် (၄) ဦးဖြင့်သာ သဂြိုဟ်လိုက်ရကြောင်း ရပ်ရွာလူကြီး (၁) ဦးမှ ပြောသည်။[\[Narinjara\]](#) [\[Khit Thit Media\]](#)[\[BBC\]](#)[\[The Ladies News\]](#)

(၄) (၁၀.၀၆.၂၀) ရက်နေ့၊ နံနက်တွင် ပလက်ဝမြို့နယ်၊ စိမ့်စင်းကျေးရွာရှိ စစ်ရှောင်စခန်းမှ နန်းချောင်းဝရွာတွင်ကျန်ခဲ့သည့် ဆန်နှင့် အခြားအသုံးအဆောင်များ သွားယူသည့် စစ်ဘေးရှောင် (၂၀) ဦးခန့်သည် လမ်း၌ သေနတ်ဖြင့် အပစ်ခံရသောကြောင့် ဦးမျိုးသန့် အသက် (၄၀) ကျော် သေဆုံးသွားခဲ့သည်။

စစ်ရှောင်များသည် တပ်မတော်ထံ ခွင့်ပြုတောင်းပြီးမှ သွားခြင်းဖြစ်ကြောင်းနှင့် နန်းချောင်းဝသို့ မရောက်မီ သူဌေးကုန်း ရွာအဝင်နားတွင် အပစ်ခံရခြင်းဖြစ်ကြောင်း ချင်းနေရပ်စွန့်ခွာ ပြည်သူများ ထောက်ပံ့ရေးကော်မတီမှ ဦးကျော်အောင်က ပြောသည်။[\[The Ladies News\]](#)

(၅) (၁၁.၀၆.၂၀) ရက်နေ့၊ (၀၇:၃၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးနှင့် အေးစေတီဘုရားအနီး၌ အစိုးရလက်နက်ကိုင် တပ်ဖွဲ့ဝင် (၂) ဦး တိုက်ခိုက်ခံရပြီးနောက် ပုဏ္ဏားကျွန်းမြို့၊ အခြေစိုက်၊ ခမရ (၅၅၀) မှ စစ်ကြောင်း(၁) ခုသည် (၁၀:၀၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့အတွင်းသို့ ဝင်ရောက်ကာ ပစ်ခတ်ခဲ့သည့်အတွက် ဦးညီညီ အသက် (၄၅) နှစ်၊ (၁၁) ဦးထွန်းစိန်အား သေနတ်ထိမှန် သေဆုံး သွားကြောင်း (၁၂.၀၆.၂၀) ရက်နေ့တွင် ULA/AA မှ ထုတ်ပြန်သည်။

[\[ULA/AA\]](#)[\[BBC\]](#)[\[Narijara\]](#)[\[Khit Thit Media\]](#)

(၆) (၁၇.၀၆.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ စိုင်းခြုံကျေးရွာ၏ ရပ်/ကျေးစာရေး ဦးစိုးမင်းထွန်း သည် ဦးခေါင်းကွဲဒဏ်ရာ(၂) ချက်၊ ဝမ်းဗိုက်တွင်ညှိမဲဒဏ်ရာများဖြင့် တောင်ရင်းရပ်ကွက်ရှိ

လေယာဉ်ကွင်းအနီး ရေမြောင်း၌ သေဆုံးနေကြောင်း ကျောက်မြို့မြို့နယ် ရဲစခန်းမှူး ဒုရဲမှူး ကျော်ဇောမှ ပြောသည်။

(၁၆.၀၆.၂၀) ရက်နေ့၊ (၂၄:၀၀) နာရီတွင် ကိုစိုးမင်းထွန်းသည် မိသားစုနှင့် အတူအိပ်နေစဉ် မျက်နှာဖုံး စွပ်ထားသည့် လူ (၁) စုမှ အတင်းအဓမ္မ လာခေါ်သွားကြောင်း မိသားစုများမှ ပြောပြီး စိုင်ခြုံကျေးရွာ အုပ်စုမှ စာရေးဖြစ်သူအား ULA/AA မှ ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း (၁၇.၀၆.၂၀) ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [\[DMG\]](#) [\[Cincds\]](#) [\[Irrawaddy\]](#) [\[Narinjara\]](#)

(၇) (၁၉.၀၆.၂၀) ရက်နေ့တွင် အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ပုဏ္ဏားကျွန်းမြို့၊ ကျောက်ဆိပ်ကျေးရွာ၏ တောင်ဘက် (၅) ဖာလုံခန့်အကွာ၌ သေနတ်ဒဏ်ရာ များဖြင့် သေဆုံးနေသော အမျိုးသား အလောင်း (၂) လောင်းအား (၂၀.၀၆.၂၀) ရက်နေ့၊ (၀၇:၀၀) နာရီတွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများမှ ပြောသည်။

သေဆုံးနေသူအနီးတွင် လဲနေသည့်ဆိုင်ကယ် (၁) စီးမှာ ကျောက်ဆိပ်ကျေးရွာမှဖြစ်ပြီး သေဆုံး နေသူကတော့ ကျောက်ဆိပ်ကျေးရွာမှ မဟုတ်ကြောင်းနှင့် ပုဏ္ဏားကျွန်းဘက်သို့ သွားရာတွင် ပစ်သတ်ခံရခြင်းဖြစ်နိုင်ကြောင်း ကျောက်ဆိပ်ဒေသခံ (၁) ဦးမှပြောသည်။ [\[Narinjara\]](#)

(၈) (၂၂.၀၆.၂၀) ရက်နေ့၊ (၁၇:၀၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်ကျေးရွာအလွန် အငူမော်- မောင်တောကားလမ်းပေါ်၌ နယ်ခြားစောင့်တပ်ဖွဲ့ယာဉ်တန်းအား ULA/AA အဖွဲ့မှ တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ကားဒရိုင်ဘာ (၁) ဦးသေဆုံးခဲ့သည်။

သေဆုံးသူသည် မောင်တောသို့ ကုန်စည်များ ပို့ဆောင်ပြီးနောက် စစ်တွေသို့အပြန်တွင် နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များနှင့် လိုက်ပါလာသည့် စစ်တွေမြို့နယ်၊ ပျားလည်ချောင်းကျေးရွာမှ ဦးစောမျိုးအောင် ဖြစ်သည်။ [\[Narinjara\]](#)[\[VOA\]](#)[\[DMG\]](#)[\[RFA\]](#)[\[Eleven Media Group\]](#) [\[Irrawaddy\]](#)

(၉) (၂၅.၀၆.၂၀) ရက်နေ့၊ (၂၃:၀၀) နာရီတွင် မြောက်ဦးမြို့နယ်၊ ကျောက်တွင်းကုန်းရွာမှ ငါးရှာသွား သည့် ကျေးရွာသား (၃) ဦးအား ပန်းမြောင်း အောင်မင်္ဂလာတောင်ပေါ်ရှိအစိုးရတပ်မတော်မှ ပစ်ခတ်သည့် အတွက် ဦးအောင်ကျော်သိန်း အသက် (၄၃) နှစ်ကို သေနတ်ကျည် ထိမှန်သော ကြောင့် သေဆုံး သွားကြောင်း ညီတော်စပ်သူ ဦးထွန်းသိန်းမောင်က ပြောသည်။

[NarinjaraRFAIrrawaddy](#)

(၁၀) (၂၅.၀၆.၂၀) ရက်နေ့၊ (၁၉:၀၀) နာရီတွင် ဘူးသီးတောင်မြို့နယ်တောင်ပိုင်းရှိ ပြိုင်းတောင် မွတ်ဆလင် ကျေးရွာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦးမာမတ်အိန်စ် အသက် (၂၇) နှစ်၏ (၁၁) လအရွယ် ကလေး (၁) ဦး သေဆုံးသွားကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်မှ ပြောသည်။

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

ဦးမာမတ်အိန်စ်သည် အိမ်အနီး၌ ကလေးကိုချီ၍ လမ်းလျှောက်နေချိန်တွင် လက်နက်ကြီး ကျရောက် ပေါက်ကွဲခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုလည်း မရှိကြောင်း သုံးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်မှ ပြောသည်။ [\[DMG\]](#) [\[RFA\]](#)[\[Khit Thit Media\]](#)

(၁၁) (၂၆.၀၆.၂၀) ရက်နေ့၊ (၁၉:၀၀) နာရီခန့်တွင် အမ်းမြို့နယ်၊ ဒါးလက်နတ်မော်ကျေးရွာသို့ လက်နက်ကြီး ကျည်များ ကျရောက်သောကြောင့် ဦးဘမောင် အသက် (၆၇) နှစ်နှင့် ဦးညွန့်အေး အသက် (၄၂) နှစ်တို့ သေဆုံးသွားခဲ့သည်။

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်းနှင့် တပ်မ (၆၆) မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ကျေးရွာသား (၁) ဦးမှ ပြောသည်။[\[Khit Thit Media\]](#)[\[RFA\]](#)

(၁၂) (၂၉.၀၆.၂၀) ရက်နေ့၊ (၀၉:၀၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်တောင်ကျေးရွာမှ ဦးစိုးထွန်း အသက် (၅၁) နှစ်သည် ဇနီးဖြစ်သူအား စမ္မတီးချောင်းတစ်ဘက်ကမ်းသို့ လှေဖြင့်ပို့ဆောင်ပြီး ပြန်လာစဉ် အနီးရှိ အိုးသည်မတောင်ပေါ်ရှိ အစိုးရတပ်မတော်မှ သေနတ်ဖြင့် ပစ်ခတ်သည့် အတွက် လည်ပင်းအား ကျည်ဖောက်ဝင်ကာ လှေပေါ်၌ သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များမှ ပြောသည်။

နတ်တော်ကျေးရွာ၏ တဘက်ကမ်းရှိ အိုးသည်မ တောင်ပေါ်၌ အစိုးရ တပ်မတော်သားများ တပ်စွဲ နေထိုင်သည်မှာ (၆) လကျော်ကြာပြီဖြစ်ကြောင်း ကျေးရွာသားများမှ ပြောသည်။ [\[DMG\]](#)[\[RFA\]](#) [\[Khit Thit Media\]](#)

**၂.၁.၄. ပစ္စည်းဥစ္စာများကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်း**

(၁) (၀၄.၀၆.၂၀) ရက်နေ့၊ (၂၄:၀၀) နာရီတွင် ကုလားတန် မြစ်ကြောင်းအတိုင်း တက်လာသည့် အစိုးရ ရေတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်လိုက်သည့်အတွက် ကျောက်တော်မြို့နယ် ၊ဒုက္ကန်ချောင်းကျေးရွာရှိ ဦးလှထွန်း (လ/ပြ)၊ ဦးတင်ရွှေ (စစ်မှုထမ်းဟောင်း)၊ ဦးမောင်ချေနှင့် ဦးဦးထွန်းမြင့် တို့နေအိမ် အပါအဝင် နေအိမ် (၅) ဆောင်ခန့်ပျက်စီးသွားပြီး လက်နက်ကြီးကျည်စ ထိမှန်သဖြင့် ဦးမောင်ထွန်းကျော်နေအိမ်မှ နွား (၁) ကောင်သေဆုံးသွားကြောင်း ကျောက်တော်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းမှ ပြောသည်။ [\[DMG\]](#) [\[Narinjara\]](#)

(၂) (၁၀.၀၆.၂၀) ရက်နေ့၊ (၀၀:၄၅) နာရီတွင် မင်းချောင်း တံတားအနီး ဖြစ်သွားသည့် တပ်မတော် ရေယာဉ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်သည့်အတွက် စစ်တွေမြို့နယ်၊ အမြင့်ကျွန်း ကျေးရွာမှ နေအိမ် (၅) ဆောင် ပျက်စီးသွားကြောင်း အမြင့်ကျွန်းကျေးရွာသား (၁) ဦးမှပြောသည်။ [\[Narinjara\]](#) [\[Khit Thit Media\]](#)[\[BBC\]](#)

(၃) (၁၁.၀၆.၂၀) ရက်နေ့၊ (၀၇:၃၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးနှင့် အေးစေတီဘုရားအနီး၌ အစိုးရလက်နက်ကိုင် အဖွဲ့ဝင် (၁) ဦးသေဆုံးပြီးနောက် ပုဏ္ဏားကျွန်းမြို့၊ အခြေစိုက်၊ ခမရ (၅၅၀)

မှ အင်အား (၄၀) ပါစစ်ကြောင်းသည် (၀၈:၃၀) နာရီတွင် အေးစေတီဘုရားအနီး၌ လက်နက် ငယ်များဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ကာ အနီးရှိ ကိုစိုးဟိန်း၊ ကိုမွှေးမောင်နှင့် မြို့မဈေးအတွင်းရှိ ကိုသိန်း၊ ကိုအောင်ကျော်သိန်း ဖုန်းဆိုင်တို့အား ဖျက်ဆီးပြီး ဖုန်းများအား ယူဆောင်သွားခဲ့ကြောင်း (၁၂.၀၆.၂၀) ရက်နေ့တွင် ULA/AA မှ ထုတ်ပြန်သည်။ [\[Khit Thit Media\]](#) [\[ULA/AA\]](#)

(၄) (၂၄.၀၆.၂၀) ရက်နေ့၊ (၀၆:၀၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ မြင်းကန်းကျေးရွာအနီး အစိုးရ ရေတပ်မှ ဇက်ရေယာဉ် (၂) စီးဖြတ်သွားချိန်တွင် ပစ်ခတ်မှုဖြစ်ပွားပြီး မြင်းကန်းချောင်း ရွာထဲသို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲသောကြောင့် ဘုန်းတော်ကြီးကျောင်း အုတ်နံရံ ခြံစည်းရိုးကျိုးပျက် သွားကြောင်းနှင့် ဦးထွန်းအေး၏ နေအိမ်ခေါင်မိုးစွန်းများ ပေါက်ထွက်သွားကာ လူနေအိမ်တစ်ချို့တွင် လက်နက်ကြီး ကျည်ထိမှန်ခဲ့ကြောင်း ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စောနိုင်က ပြောသည်။ [\[Narinjara\]](#)

(၅) ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာအတွင်း အစိုးရတပ်မတော် စစ်ကြောင်း (၁) ခု ရောက်ရှိ နေစဉ် (၂၆.၀၆.၂၀) ရက်နေ့၊ (၁၂:၀၀) နာရီတွင် ဦးပန်းသာထွန်းနှင့် ဒေါ်မမျှနတို့ နေအိမ် (၁) ဆောင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံရွာသားများမှ ပြောသည်။

နေအိမ်မီးလောင်သွားရာတွင် စပါး (၁၀၀) ကျော်ကို ကြိတ်ထားသော ဆန်နှင့်ငွေ (၅၀၀၀၀) ပါသွားပြီး ၎င်းတို့အနေဖြင့် ယခုလိုမိုးရာသီတွင် အိမ်ပြန်ဆောက်ရန် မဖြစ်နိုင်ကြောင်း ကြိမ်သာရွာသို့ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသည့် ဦးဇင်း မဟာနွယ် (အလယ်ချောင်း) မှ ပြောသည်။ [Narinjara](#) [\[DMG\]](#)

(၆) (၂၇.၀၆.၂၀) ရက်နေ့၊ (၁၇:၀၀) နာရီတွင် ရသေ့တောင်မြို့အနီး အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားရာမှ မြို့ပေါ်သို့ လက်နက်ကြီး ကျရောက်သောကြောင့် ချောင်းဝရပ်ကွက်မှ ဦးစစ်သာမောင်၏ နေအိမ်သွပ်ခေါင်မိုးကို ကျရောက် ပေါက်ကွဲခဲ့ပြီး နောက် (၁) လုံးမှာ ဂူတာပြင် ရပ်ကွက်မှ နေအိမ် (၁) လုံးကို ထိမှန်ခဲ့သော်လည်း မပေါက်ကွဲခဲ့ကြောင်း ဒေသခံများမှ ပြောသည်။ [\[Narinjara\]](#)

(၇) ရသေ့တောင်မြို့နယ်အတွင်း (၁၁.၀၆.၂၀) ရက်နေ့မှ (၂၉.၀၆.၂၀) ရက်နေ့ထိ အစိုးရ တပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်နက်ကြီး ကျရောက်သောကြောင့် အောင်သာစည် ကျေးရွာမှ နေအိမ် (၂) ဆောင်နှင့် ကျောက်တန်းမှနေအိမ် (၁) ဆောင် မီးလောင်ပြီး နွား (၆) ကောင်အား လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံ ရွာသား (၁) ဦးမှ ပြောသည်။ [\[VOA\]](#)

**၂.၁.၅ လွှပ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်း**

(၁) အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူဝါပြည်နယ်တွင် အစိုးရမှ အင်တာနက်ဖြတ်ထားခြင်းသည် ဥပဒေနှင့် မညီကြောင်း တရားရုံးမှ ဆုံးဖြတ်လိုက်သည့်အတွက် သမ္မတနှင့် ပြန်ကြားရေးဝန်ကြီးတို့ အမှု



ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

ရုံးသွားခြင်းအား မြန်မာနိုင်ငံမှ သင်ခန်းစာ ယူသင့်ကြောင်း (၀၃.၀၆.၂၀) ရက်နေ့တွင် လူ့အခွင့်အရေးအဖွဲ့ FEM – Free Expression Myanmar အဖွဲ့မှပြောသည်။

၂၀၁၉ ခုနှစ်တွင် အနောက်ပါပူဝါပြည်နယ်၌ သတင်းမှားများ ပျံ့နှံ့မှုအား တားဆီးရန်အတွက် ဒေသတရားရုံး အင်တာနက်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နှင့် ချင်းပြည်နယ်တွင် အင်တာနက် ဖြတ်ထားသည့်ပုံစံဖြစ်ကြောင်း၊ အစိုးရ (၂) ဖွဲ့၏ အမိန့်များသည် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေကြောင်းပြောသည်။ [\[RFA\]](#)

(၂) ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ် (၇) မြို့နယ်တွင် (၀၁.၀၈.၂၀) ရက်နေ့ထိအင်တာနက် ဆက်လက်ဖြတ်တောက်ထားမည်ဖြစ်ပြီး ဆက်သွယ်ရေး ဥပဒေအရ အများပြည်သူအကျိုးကို မထိခိုက်ကြောင်း သုံးသပ်နိုင်သည့် အချိန်မှာသာ ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း (၁၀.၀၆.၂၀) ရက်နေ့၊ နေပြည်တော်၌ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းမှ ပြောသည်။ [\[RFA\]](#)

(၃) တိုက်ပွဲဖြစ်ပွားနေသော နေရာများဖြစ်သည့် ရခိုင်ပြည်ရှိ မြို့နယ် (၇) မြို့နယ်နှင့် ပလက်ဝမြို့နယ်၌ အစိုးရအနေဖြင့် အင်တာနက် ဖြတ်တောက်ထားခြင်းသည် (၁) နှစ် ကြာပြီဖြစ်သော်လည်း အစိုးရ၏ ရည်ရွယ်ချက်ဖြစ်သည့် တရားဥပဒေစိုးမိုးမှုမဖြစ်စေဘဲ ဒေသအတွင်းမတည်ငြိမ်မှု များလာနေခြင်းကြောင့် ပြန်လည်ဖွင့်ပေးရန် (၁၉.၀၆.၂၀) ရက်နေ့တွင် ရခိုင်နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ အပါအဝင် အဖွဲ့အစည်း (၇၈) ဖွဲ့မှ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိပ်ဖွင့်ပေးစာ (၁) စောင် ပေးပို့ခဲ့သည်။

ထိုစာထဲတွင် မတရားအသင်း ဆက်သွယ်မှုဖြင့် တရားစွဲဆိုခံထားရသည့် အယ်ဒီတာများ၏ အမှုများကို ပြန်လည် ရုတ်သိမ်းပေးရန်၊ ဒေသဆိုင်ရာ အင်တာနက်သတင်းစာမျက်နှာ (website) များကို ပြန်လည် ဖွင့်ပေးရန်နှင့် ရခိုင်ပြည်၏ မြေပြင်အခြေအနေမှန်များအား မြန်မာနိုင်ငံရှိ နိုင်ငံသားများနှင့် နိုင်ငံတကာမှ သိရှိစေရန်အတွက် ပြည်တွင်းပြည်ပ သတင်းထောက်များကို လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် တောင်းဆိုထားပြီး တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေသူများတွင် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ လုံလောက်စွာ ရရှိနိုင်ရေးအတွက် INGO၊ NGO အဖွဲ့များမှ သွားရောက်ကူညီပေးနိုင်ခွင့်ရရှိရန် အစိုးရမှ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း တောင်းဆိုထားသည်။ [\[DMG\]](#) [\[Khit Thit Media\]](#)[\[BBC\]](#)[\[VOA\]](#)

(၄) ရခိုင်ပြည်နှင့် ချင်းပြည်နယ်ရှိ နေရာအချို့၌ မြန်မာအစိုးရမှ အင်တာနက် ပိတ်ဆို့မှု (၁) နှစ် ပြည့်ချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ပိုလန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့ပါဝင်သည့် သံတမန်အဖွဲ့အစည်းများမှ (၂၁.၀၆.၂၀) ရက်နေ့စွဲဖြင့် ကြေညာချက် (၁) စောင်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်ထဲတွင် အင်တာနက် ဖြတ်တောက်ထားချိန်မှစ၍ သတင်းဌာနများနှင့် သတင်းထောက်များအပေါ် ကန့်သတ်ချုပ်ချယ်မှုများလည်း ဖြစ်စေခဲ့ပြီး ရွေးကောက်ပွဲ ကာလ နီးကပ်လာချိန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် လွန်စွာအရေးကြီးကြောင်း၊ ပဋိပက္ခကာလအတွင်း၌ အင်တာနက် ကန့်သတ် ချုပ်ချယ်ထားသည့် နယ်မြေများ၌ မြန်မာနိုင်ငံအတွင်း ကိုဗစ်-

၁၉ ကူးစက်ပျံ့ပွားမှု ကာကွယ်တားဆီးရန်ကျန်းမာရေးကဏ္ဍအတွက် ပြည်သူများနှင့် အပြန်အလှန် ဆက်သွယ်ရေးမှာ လွန်စွာအရေးပါကြောင်းနှင့် မည်သူမဆို နောက်ဆုံး ဖြစ်ပေါ်နေသည့် သတင်း အချက်အလက်များကို ရရှိသင့်ကြောင်း ပါရှိသည်။[\[Narinjara\]](#)[\[Khit Thit Media\]](#)[\[BBC\]](#)

(၅) ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၈) ခု တွင် အစိုးရမှ အင်တာနက် ဖြတ်တောက် ထားသည့် (၁) နှစ်ပြည့်နေ့ဖြစ်သည့် (၂၁.၀၆.၂၀) ရက်နေ့၊ နေ့လည်တွင် ရခိုင်လူငယ်များ စုပေါင်းပြီး လှုပ်ရှားမှု (၁) ခုကို စစ်တွေမြို့ ကမ်းခြေ၌ ပြုလုပ်ခဲ့သည်။

လှုပ်ရှားမှုတွင် အစိုးရမှ ပြည်သူများ၏ လုံခြုံရေးအတွက် အင်တာနက်ပိတ်ထားကြောင်း ပြောသော် လည်း ပိတ်ခံထားရသည့် (၁) နှစ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များတွင် ဒေသခံ ပြည်သူ များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများရှိနေပြီး သတင်းအချက်အလက်များအား အချိန်နှင့် တပြေးညီ သိရှိခွင့်မရကြောင်း ပြောကြားကြသည်။ [\[BBC\]](#)

(၆) (၂၁.၀၆.၂၀) ရက်နေ့တွင် ရခိုင်ပြည်ရှိ၊ မြို့နယ် (၇) မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် များတွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့သည့် ရမ်းဗြဲမြို့မှ လူငယ်ကွန်ယက်အဖွဲ့ တာဝန်ခံ ကိုမျိုးမင်းထွန်းအား ညနေပိုင်းတွင် ငြိမ်းစုစီပုဒ်မ (၁၉) အမှုဖွင့်ခံထားရကြောင်း ကာယ ကံရှင် ကိုမျိုးမင်းထွန်းမှ ပြောသည်။

အင်တာနက် ပြန်ဖွင့်ပေးဖို့ရန် လူငယ်တချို့ဖြင့် ဓာတ်ပုံရိုက်ပြီး Facebook လူမှုစာမျက်နှာပေါ်၌ ပုံတင်ခဲ့ရာတွင် ဌာနဆိုင်ရာများအား အသိမပေးခဲ့သည့်အတွက် အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း ရမ်းဗြဲ မြို့နယ်မှူး ဇော်ဝင်းမှ ပြောသည်။ [\[DMG\]](#)[\[RFA\]](#)

(၇) ရခိုင်ပြည်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက်ပိတ်ခြင်း (၁) နှစ်ပြည့်နေ့ဖြစ်သည့် (၂၁.၀၆.၂၀) ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ "အင်တာနက်ဖိနှိပ်မှု ဆန့်ကျင်ကြ" စာတန်းပါ တီရှပ်များဝတ်ဆင်ကာ အင်တာနက်ပြန်ဖွင့်ပေးရန် တောင်းဆိုခဲ့ကြသည့် ရမ်းဗြဲမြို့မှ လူငယ်ကွန်ယက်အဖွဲ့ တာဝန်ခံ ကိုမျိုးမင်းထွန်းနှင့် ကျောက်ဖြူမြို့မှ မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ၏ လူငယ် ရေးရာဗဟိုကော်မတီဝင် ကိုမင်းဇေအောင်နှင့် ကိုနေစိုးခိုင်တို့အား ငြိမ်းစုစီပုဒ်မ-၁၉ ဖြင့် အမှုဖွင့်ထားကြောင်းပြီး ၎င်းတို့မှ ပြောသည်။

(၂၁.၀၆.၂၀) ရက်နေ့ညနေတွင် အမှုဖွင့်ခံရခြင်းဖြစ်ပြီး (၂၄.၀၆.၂၀) ရက်နေ့တွင် ရဲစခန်းသို့ သွားရောက်ကာအာမခံဖြင့် ပြန်ထွက်လာကြောင်း ကိုမင်းဇေအောင်မှ ပြောသည်။ [\[DMG\]](#)[\[RFA\]](#)

(၈) ရခိုင်ပြည်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အစိုးရမှ အင်တာနက် ဖြတ်တောက်ထားသည့် (၁) နှစ်ပြည့်နေ့၊ (၂၁.၀၆.၂၀) ရက်နေ့၌ အင်တာနက်ပြန်ဖွင့်ပေးရန် ပုံရိုက်ပြီး ဖွဲ့စည်းတင်ပို့ တင်ခဲ့သောကြောင့် အမ်းမြို့မှ မျိုးဆက်သစ်လူငယ်များအဖွဲ့ ဥက္ကဋ္ဌ မအေးအေးနိုင်အားရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်း ၎င်းမှပြောသည်။ [\[Narinjara\]](#)

၂.၁.၆ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း

(၁) ပလက်ဝမြို့နယ်မှ ဒေသခံများသည် စားဝတ်နေရေးအတွက် ရိက္ခာများအား ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နှင့် ဆက်သွယ်ထားသည့် ကုလားတန်ရေလမ်းကြောင်းမှ အဓိကထား သယ်ယူရပြီး ထိုသို့သယ်ယူရာတွင် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးသို့ အရောက်၌ အစိုးရ တပ်မတော်သားများမှ လှေပေါ်ရှိလူများအား စစ်ဆေးခြင်း၊ ပစ်ခတ်ခြင်းများကြောင့် တချို့ တွင် ဒဏ်ရာရသူများ၊ သေဆုံးသူများရှိသဖြင့် (၀၉.၀၆.၂၀) ရက်မှစ၍ သွားလာခြင်းမရှိကြောင်း၊ ယခု ကားလမ်းမှ သွားလျှင်လည်း ပစ်ခတ်မှုရှိကြောင်း (၀၃.၀၆.၂၀) ရက်နေ့တွင် ပလက်ဝ ဒေသခံ ဆလိုင်း ခင်မောင်မှပြောသည်။ [VOA]

(၂) ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာ၌နေထိုင်သည့် အိမ်ထောင်စု (၁၆) စုမှ စစ်ဘေးဒုက္ခသည် (၄၉) ဦးသည် စားဝတ်နေရေး ခက်ခဲသောကြောင့် (၂၀.၀၆.၂၀) ရက်နေ့၊ (၀၈:၀၀) နာရီတွင် ဆမီးမြို့သို့ ပြောင်းရွှေ့သွားနေစဉ် အစိုးရတပ်မတော်က တားဆီး၊ စစ်ဆေးပြီး သွားခွင့်မပေးသဖြင့် ပြန်လှည့် ခဲ့ရကြောင်း ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝေတင်မှ ပြောသည်။ [RFA]

(၃) ပုဏ္ဏားကျွန်းမြို့နယ်၊ ပိန္နဲတောကျေးရွာအရှေ့ဘက် (၁) မိုင်ခန့်အကွာတွင် မေလမှစ၍ အစိုးရ တပ်မတော်မှ တပ်စွဲထားသောကြောင့် ရွာသူ၊ ရွာသားများမှာ စားသုံးကုန်ပစ္စည်းများဝယ်ယူရန် သွားရောက်ခွင့်မရသဖြင့် အခက်အခဲကြုံနေရပြီး လက်ရှိတွင် ကျေးရွာပြင်ပသို့ထွက်သူများအား ပစ်ခတ်မှုများရှိနေကြောင်း (၂၇.၀၆.၂၀) ရက်နေ့တွင် ရွာသားများမှ ပြောသည်။

ကျန်ရှိနေသည့် ဆန်ရိက္ခာများကို ချွေတာစားသောက်နေရပြီး စားဝတ်နေရေးအပြင် မြို့ဘက်သို့ သွားမရ၊ ပိုး၍ပြင်ဘက်သွားလျှင်လည်း (၃) နာရီခန့်ကြာသည့်အတွက် ကျန်းမာရေးကိစ္စများလည်း အခက်အခဲဖြစ်နေကြောင်း ပိန္နဲချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းစိန်က ပြောသည်။ [DMG]

(၄) အစိုးရတပ်မတော်မှ ရိက္ခာသယ်ယူခွင့် အပိတ်ခံထားရသည့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စုတွင် နေထိုင်သော ချင်းတိုင်းရင်းသား (၆၀၀၀) ခန့်နှင့် ရခိုင်တိုင်းရင်းသား (၂၀၀၀) ခန့်သည် ရိက္ခာ ပြတ်လပ်ပြီး စားဝတ်နေရေး အခက်ခဲဖြစ်နေသောကြောင့် ထိုအထဲမှ (၃၀၀၀) ကျော်သည် အမ်းမြို့ပေါ်၊ ကမ်းထောင်းကြီးမြို့၊ ကဇုကိုင်းကျေးရွာအုပ်စုနှင့် မကွေးတိုင်းဒေသဘက်သို့ ထွက်ခွာ သွား ကြကြောင်း (၂၇.၀၆.၂၀) ရက်နေ့တွင် လူမှုရေးလှုပ်ရှားသည့် အမ်းမြို့မှ ကိုမျိုးလွင်က ပြောသည်။

အစိုးရတပ်မတော်မှ ကဇုကိုင်း၊ အမ်းမြို့ပေါ်ဖြတ်သွားသည့် ကုန်းလမ်းနှင့် ကမ်းထောင်းကြီးကို ဖြတ်သွားသည့် ဒါးလက် ချောင်း ရေလမ်း (၂) ခုလုံး စားနပ်ရိက္ခာများ သယ်ယူရန် ပိတ်ထားခြင်း ဖြစ်သည်။ [Narinjara] [RFA]

**၂.၁.၇ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း**

(၁) (၂၁.၀၆.၂၀) ရက်နေ့၊ နံနက်တွင် ကျောက်တော်မြို့နယ်၊ ပေါက်တောပလောင်ကျေးရွာသို့ အစိုးရ တပ်မတော် စစ်ကြောင်း (၁) ခုဝင်ရောက်ကာ ရွာထဲ၌ မိနစ်အနည်းငယ်နေပြီး ပြန်အထွက်တွင် (၈) တန်းကျောင်းသား မောင်ထွန်းဝင်းသိန်း အသက်(၁၃)နှစ်၊ ဦးထွန်းကျော် အသက် (၆၃) နှစ်၊ ဦးစိုးအောင်အသက် (၄၅) နှစ်၊ ဦးအောင်သန်းဌေး အသက် (၄၅) နှစ်၊ အောင်ကျော်သိန်း အသက် (၄၅) နှင့် ဦးရွှေသန်း အသက် (၅၅) နှစ်တို့အား လမ်းပြ အဖြစ် ခေါ်ဆောင်သွားပြီး (၁) နာရီခန့်အကြာတွင် ပြန်လွှတ်ပေးလိုက်ကြောင်း လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ ဦးထွန်းကျော်မှ ပြောသည်။  
ပေါက်တော ပလောင်မှ ကြာညိုပြင်အထိ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းနှင့် ခေါ်ဆောင်ရာတွင် ခေါင်းပေါ် လက်တင်ပြီး ခေါ်သွားသဖြင့် စိုးရိမ်နေခဲ့ကြောင်း ပြောသည်။

[[Narinjara](#)]

**၂.၂. စစ်ဘေးရှောင်သတင်းများ**

**၂.၂.၁. စစ်ဘေးရှောင်ဦးရေနှင့်စခန်း အတိုးအလျော့**

(၁) (၀၅.၀၆.၂၀) ရက်နေ့၊ (၀၈:၀၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ သမီးလှရွာသစ်ကျေးရွာထဲသို့ တပ်မတော်စစ်ကြောင်း (၁) ခု ဝင်ရောက်လာသည့်အတွက် ကျေးရွာသားများသည် နီးစပ်ရာသို့ ထွက်ပြေး တိမ်ရှောင်နေကြသည်။ [[Narinjara](#)]

(၂) (၀၈.၀၆.၂၀) ရက်နေ့တွင် အိမ်ခြေ (၆၀၀) ခန့်ရှိပြီး လူဦးရေ (၃၂၀၀) ကျော်ရှိသည့် မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာထဲသို့ အစိုးရတပ်မတော်စစ်ကြောင်း ဝင်ရောက်လာပြီးနောက် စစ်ဆေး၊ ဖမ်းဆီးမှုများ ရှိသည့်အတွက် ကျေးရွာသားများ ထွက်ပြေးနေရကြောင်း ထွက်ပြေးနေသည့် အမျိုးသမီး (၁) ဦးမှပြောသည်။ [[Narinjara](#)]

(၃) (၁၀.၀၆.၂၀) ရက်နေ့၊ (၀၀:၄၅) နာရီတွင်စစ်တွေမြို့နယ်၊ မင်းချောင်းတံတားအနီး ဖြစ်သွားသည့် တပ်မတော်ရေယာဉ်မှလက်နက်ကြီးဖြင့်ပစ်ခတ်လိုက်သောကြောင့် အမြင့်ကျွန်းကျေးရွာမှ (၁) ဦး သေဆုံးကာ (၄) ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် နံနက်တွင် တပ်မတော်စစ်ကြောင်း ရွာထဲသို့ ဝင်ရောက်

လာသည့်အတွက် ကျေးရွာသားများ စစ်တွေမြို့ရှိ အဓိဌာန်ကျောင်းနှင့် မင်းဂံသို့ ထွက်ပြေးနေကြကြောင်း အမြင့်ကျွန်း ကျေးရွာသား (၁) ဦးမှ ပြောသည်။ [\[RFA\]](#)

(၄) (၁၀.၀၆.၂၀) ရက်နေ့၊ နံနက်တွင် မင်းပြားမြို့နယ်၊ ကျောက်ခတ် ကျေးရွာမှ တပ်မတော် စစ်ကြောင်းထွက်သွားပြီး မိုင်ဝက်ခန့် အရောက်၌ ပေါက်ကွဲသံများ၊ ပစ်ခတ်သံများကြားရပြီးနောက် သစ်ပုတ်တောင်ကျေးရွာထဲသို့ တပ်မတော်စစ်ကြောင်း ဝင်လာသောကြောင့် ကျောက်ခတ် ကျေးရွာနှင့် သစ်ပုတ်တောင်ကျေးရွာမှ ကျေးရွာသားများ ရွာလုံးကျွတ် ထွက်ပြေးနေရသည်။ [\[Narinjara\]](#) [\[RFA\]](#)[\[Khit Thit Media\]](#)

(၅) (၁၀.၀၆.၂၀) ရက်နေ့၊ နံနက်တွင် မင်းပြားမြို့နယ်၊ ကျောက်ခတ်နှင့် သစ်ပုတ်တောင် ကျေးရွာကြား၌ ပေါက်ကွဲမှု ဖြစ်ပြီးနောက် ပစ်ခတ် တိုက်ခိုက်သံများ ကြားရသည့်အတွက် အစိုးရတပ်မတော်မှ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် စအင်းရွာသစ်၊ စအင်း ရွာဟောင်း၊ သာယာကုန်း၊ ရန်တိုင်၊ ပြိုင်းတော၊ ခမောင်းတော၊ မြောင်ချောင်း၊ တော်ပုတ်ကေ စသည့် ကျေးရွာ များမှ ကျေးရွာသား (၁၀၀၀) ခန့် နီးစပ်ရာသို့ တိမ်းရှောင်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းမှ ပြောသည်။ [\[Narinjara\]](#)[\[RFA\]](#)[\[Khit Thit Media\]](#)

(၆) အပေါက်ကျေးရွာတွင် ပစ်ခတ်၊ ဖမ်းဆီးမှုများ ရှိခဲ့သည့်အတွက် (၁၁.၀၆.၂၀) ရက်နေ့တွင် လူဦးရေ (၁၃၀) ခန့် ကျောက်တော်မြို့ပေါ်၊ ရွာသစ်ကေ၊ ကာဒီ၊ ခွဆုံ၊ ကြာညိုပြင်ကျေးရွာနှင့် စစ်တွေမြို့တို့ထံ ထွက်ပြေးသွားကြကြောင်း ရပ်မိရပ်ဖ (၁) ဦးမှ ပြောသည်။ [\[Narinjara\]](#) [\[BBC\]](#)

(၇) ကျောက်တော်မြို့နယ်၊ အပေါက်ကျေးရွာ တိုက်နယ်ဆေးရုံအနီး၌ အစိုးရတပ်မတော်သားများ ရှိနေသည့်အတွက် လုံခြုံရေးအား စိုးရိမ်၍ (၁၂.၀၆.၂၀) ရက်နေ့ တွင် ကျေးရွာသား (၁၈၀၀) ခန့်သည် နီးစပ်ရာများသို့ ထွက်ပြေးသွားကြကြောင်း ရပ်မိရပ်ဖ (၁) ဦးမှ ပြောသည်။ [\[Narinjara\]](#)

(၈) (၁၃.၀၆.၂၀) ရက်နေ့၊ (၀၅:၁၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နယ်ခြားစောင့် စခန်းအား ULA/AA အဖွဲ့မှ ဝင်ရောက် တိုက်ခိုက်သည့်အတွက် ဒုံးပိုက်ကျေးရွာသားများသည် အနီးအနားရှိ အောင်ဗလ၊ ဆင်ပိုက်၊ စစ်တွေနှင့် အငူမော်ကုန်တန်းဘက်သို့ ထွက်ပြေးသွားနေကြကြောင်း ဒေသခံများမှ ပြောသည်။ [\[VOA\]](#)[\[Khit Thit Media\]](#)

(၉) (၁၄.၀၆.၂၀) ရက်နေ့၊ (၁၆:၀၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ အုန်းချောင်းကျေးရွာအနီး အစိုးရ တပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားသောကြောင့် အုန်းချောင်း၊ သမီးလှရွာသစ်၊ သမီးလှ ရွာဟောင်း၊ စိုးခေါင်း၊ မညှင်းတောင်၊ ကုန်တန်း၊ သပြေဆိပ်၊ အိုးဖောက် စသည့် ကျေးရွာများမှ ကျေးရွာသား (၁၀၀၀) ခန့် ထွက်ပြေးနေရကြောင်း သမီးလှ ရွာသစ်မှ ရွာလူကြီး(၁) ဦးပြောသည်။

ထို့နောက် အုန်းချောင်းကျေးရွာသားများသည် သိုင်းတပုတ်၊ ရေကောင်းချောင်း၊ ခရုချောင်း ကျေးရွာ ဘက်သို့ ထွက်ပြေးခဲ့ကြောင်း အုန်းချောင်းကျေးရွာ ဒေသခံ (၁) ဦးမှ ပြောသည်။ [\[Narinjara\]](#)[\[VOA\]](#)

(၁၀) (၁၉.၀၆.၂၀) ရက်နေ့၊ နံနက် (၀၅:၃၀) နာရီတွင် ပုဏ္ဏားကျွန်းမြို့နှင့် ကျောက်ဆိပ်ကျေးရွာကြား အစိုးရတပ်မတော်နှင့် ULA/AA တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အမှတ် (၅၅၀)

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

တပ်ရင်းမှ ကျောက်ဆိပ်ကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့်ပစ်ခတ်နေသောကြောင့် နေအိမ်အချို့ ပျက်စီးသွားပြီး ရွာသူ၊ရွာသားများမှာ ညောင်ပင်လယ်၊ ဇီးပင်ကြီး၊ပန်းနီလာ၊ သရက်တော၊ ကြံခင်း၊ယိုးတရုတ်စသည့်ကျေးရွာများသို့ ထွက်ပြေးနေကြောင်း ကျောက်ဆိပ် ကျေးရွာသား (၁) ဦးမှ ပြောသည်။ [\[DMG\]\[RFA\]](#)

(၁၁) (၁၉.၀၆.၂၀) ရက်နေ့တွင် ပုဂ္ဂိုလ်ကျန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအနီး၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သောကြောင့် ကျောက်ဆိပ်ကျေးရွာသားများသည် ယိုးဒယား၊ ကြံခင်း၊ ပန်းနီလာနှင့် မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာတို့ထံ ထွက်ပြေးခိုလှုံနေကြရသည်။ [\[Narinjara\]](#)

(၁၂) (၂၂.၀၆.၂၀) ရက်နေ့၊ (၁၁:၀၀) နာရီတွင် အိမ်ခြေ (၃၈၇)ဆောင်၊ လူဦးရေ (၁၇၇၀)ဦးရှိသည့် စစ်တွေမြို့နယ်၊ အောင်ဒိုင်ရွာအတွင်းသို့ ရဲ၊ လဝကနှင့် အစိုးရတပ်မတော်တို့ ဝင်ရောက်လာပြီး ဖမ်းဆီး စစ်ဆေးမှုများရှိသောကြောင့် ကျေးရွာသားများ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

၎င်းကျေးရွာအား ယခင်က (၂) ကြိမ် ဝင်ရောက်စစ်ဆေးခဲ့ကြောင်းနှင့် ထိုသို့စစ်ဆေးစဉ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာလူကြီးတချို့ပါဝင်ခဲ့ပြီး ယခုစစ်ဆေးစဉ်တွင် ရပ်ရွာအုပ်ချုပ်ရေးမှူး ထံသို့ အကြောင်းကြားခြင်း မရှိခဲ့ကြောင်း အောင်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြစ်နီမှ ပြောသည်။ [\[Narinjara\]](#)

(၁၃) (၂၄.၀၆.၂၀) ရက်နေ့၊ (၀၆:၀၀) နာရီတွင် ရသေ့တောင်မြို့အနီး၌အစိုးရ တပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားပြီး မေယုမြစ်ထဲရှိ တပ်မတော်ဇက်သင်္ဘောပေါ်မှ ပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ်များသည် မြစ်ကြောင်း တလျှောက်ရှိမင်းကမ်းချောင်း၊ ကန်ပြင်၊ ရွှေလောင်းတင်နှင့် ကန်ချောင်းကျေးရွာထဲသို့ ကျရောက်သောကြောင့် ကျေးရွာသား (၁၀၀၀) ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြောင်း ကန်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းစိန်က ပြောသည်။[\[DMG\]](#) [\[Narinjara\]](#)

(၁၄) (၂၄.၀၆.၂၀) ရက်နေ့၊ (၀၆:၀၀) နာရီတွင် ရသေ့တောင်မြို့နယ်၊ မေယုမြစ်ထဲမှ အစိုးရရေတပ် ဇက်ရေယာဉ် (၂) စီးဖြတ်သွားချိန်၌ ULA/AA မှ ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကြီး ကျည်များသည် မြစ်အနီးရှိ မြင်းကန်းချောင်းရွာထဲသို့ ကျရောက်သောကြောင့် ကျေးရွာသားများ သည် မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာများရှိ ဆွေမျိုးများထံသို့ထွက်ပြေးသွားခဲ့ကြကြောင်း ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စောနိုင်က ပြောသည်။ မြင်းကန်းချောင်းကျေးရွာတွင် အိမ်ထောင်စု(၂၄၃) စု၊ လူဦးရေ (၁၃၀၀)ကျော်ရှိသည်။ [\[Narinjara\]](#) [\[DMG\]](#)

(၁၅) (၂၄.၀၆.၂၀) ရက်နေ့၊ (၁၆:၀၀) နာရီတွင် ရသေ့တောင်မြို့အနီးရှိ ပြင်းချောင်းတံတားအနီး၌ အစိုးရ တပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားရာမှ လက်နက်များ ကျရောက်သောကြောင့် ရွှေပါရမီ၊ ဓညဝတီ၊ ပြည်လုံးချမ်းသာ၊ ပညာပါရမီ စသည့် စစ်ဘေးဒုက္ခသည်စခန်းမှ ဒုက္ခသည် များသည် မြို့အတွင်းပိုင်းနေရာများဆီသို့ ထွက်ပြေးခဲ့ကြကြောင်း ဒုက္ခသည် အရေး ကူညီပေးနေ သူများမှ ပြောသည်။

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

ထို့နောက် မလှမ်းမကမ်းတွင်ရှိသည့် ထွန်းရေဝေ၊ ပြားချောင်းကြီး၊ အလယ်ရွာ၊ ပြင်ခေါင် စတဲ့ ကျေးရွာများမှ ဒေသခံများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြသည်။ [RFA]

(၁၆) (၂၄.၀၆.၂၀) ရက်နေ့၊ (၁၆:၀၀) နာရီတွင် ရသေ့တောင်မြို့အနီးရှိ ပြင်းချောင်းတံတားအနီး၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားသောကြောင့် အနီးအနားရှိ ပြင်ခေါင်၊ စောမေ၊ ကြိမ်သာ၊ ထွန်းရေဝေရွာသစ်၊ ထွန်းရေဝေရွာဟောင်း၊ ပြင်ခေါင်၊ ပြားချောင်းကြီးနှင့် အလယ်ရွာချေ ကျေးရွာတို့မှ ကျေးရွာသား (၂၅၀၀) ခန့်သည် ရသေ့တောင်မြို့ပေါ်၊ အဝဒါ၊ ပေါက်တောချေ၊ ပေါက်တောကြီး၊ လေးကန်ကျေးရွာများသို့ ထွက်ပြေး သွားခဲ့ကြသည်။ [Narinjara][DMG][RFA]

(၁၇) (၂၆.၀၆.၂၀) ရက်နေ့၊ နံနက်တွင် ရသေ့တောင်မြို့အနီး အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဆောက်ခတ်၊ အောင်မြေကုန်း၊ ကျောက်တန်း၊ လိုင်ဂွင်၊ လမုန်းတိုင် ကျေးရွာသားများ ရသေ့တောင်မြို့ပေါ်သို့ ထွက်ပြေးလာကြ သည်။ [VOA] [Narinjara]

(၁၈) (၂၆.၀၆.၂၀) ရက်နေ့၊ (၁၉:၀၀) နာရီခန့်တွင် အမ်းမြို့နယ်၊ ဒါးလက်နတ်မော်ကျေးရွာသို့ လက်နက်ကြီး ကျည်များကျရောက်သဖြင့် (၂) ဦးသေဆုံးကာ (၃) ဦးဒဏ်ရာရရှိခဲ့သောကြောင့် ကျေးရွာသားများအားလုံး ထွက်ပြေးနေကြောင်း ဒါးလက်နတ်မော်ကျေးရွာ ဒေသခံတစ်ဦးမှ ပြောသည်။

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်းနှင့် တပ်မ (၆၆) မှပစ်ခတ်ခြင်းဖြစ်ကြောင်း ကျေးရွာ သား (၁) ဦးမှ ပြောသည်။ [Khit Thit Media][RFA]

(၁၉) (၂၆.၀၆.၂၀) ရက်နေ့၊ (၂၀:၀၀) နာရီတွင် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှလူငယ် (၉) ဦးအား အစိုးရ တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးသွားပြီးနောက်အိမ်ခြေ (၁၁၀) ဝန်းကျင်နှင့် လူဦးရေ (၅၀၀) ကျော်နေထိုင်သည့် ကပ်သပြေကျေးရွာမှ လူဦးရေ (၃၀၀) ခန့်သည် ရွာတွင် မနေရဲသည့်အတွက် ကျောက်ဖြူမြို့နယ်၊ ပရဟိတကျောင်းနှင့် နီးစပ်ရာဆွေးမျိုးများဆီသို့ ထွက် ပြေး နေကြသည်။ [Narinjara] [DMG]

(၂၀) (၂၄.၀၆.၂၀) ရက်နေ့တွင် အစိုးရတပ်မတော်မှ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ်အား စစ်ဆင်းရေး ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြီးနောက် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး လက်နက်များ ကျရောက်သောကြောင့် ကျောက်တန်းတိုက်နယ်အတွင်းရှိ ရေပုတ်၊ မောင်ဖြူရွာ၊ ကျောက်ရံ၊ အိုးဖောက်နှင့် သမီးလှစသည့် ကျေးရွာ (၅) ရွာမှ ကလေးများနှင့် အမျိုးသမီး (၄၀)ခန့်သည် (၂၇.၀၆.၂၀) ရက်နေ့၊ (၁၇:၀၀) နာရီတွင် စစ်တွေမြို့သို့ ရောက်ရှိလာကြသည်။

ရောက်ရှိလာသူများအား ကျေးတောကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာ ဘုန်းတော်ကြီးတွင် ယာယီခိုလှုံရန် ဝိုင်းဆောင်ထားကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်မင်းခိုင်မှ ပြောသည်။ [Narinjara] [VOA]

(၂၁) အမ်းမြို့နယ် ဒလက်ချောင်းကျေးရွာအနီးတွင် အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားရာ မှ ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်သောကြောင့် စစ်ဘေးရှောင်များ အမ်းမြို့ပေါ်ရှိအမှတ်

(၁) နှင့်အမှတ် (၂) တိုက်ပွဲရှောင်စခန်းသို့ ထပ်မံရောက်လာသဖြင့် ဒုက္ခသည်ဦးရေ (၁၀၀၀) ခန့်ရှိလာပြီး စား၊ ဝတ်၊ နေရေး အခက်အခဲဖြစ်နေကြောင်း(၂၈.၀၆.၂၀) ရက်နေ့တွင် အမှတ် (၂) တိုက်ပွဲ ရှောင်စခန်းစွန့်ခွာစခန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌကိုစိုးသိန်းမှ ပြောသည်။[[Narinjara](#)] [[RFA](#)]

(၂၂) (၂၇.၀၆.၂၀) ရက်နေ့၊ (၁၂) နာရီတွင် တပ်မ (၆၆) လက်အောက်ခံ ခလရ (၈၀) မှ တပ်ရင်းမှူး ကျော်ကျော်သိန်းဦးဆောင်ပြီး အမ်းမြို့နယ်၊ ဒါးလက်အုပ်စုရှိ နတ်မော်ကျေးရွာမှ ရပ်မိရပ်ဖများနှင့် ဆရာတော်များအား ခေါ်ယူကာ ကျေးရွာမှ (၂) ရက်အတွင်း ထွက်ပေးရန် ပြောဆိုခဲ့သောကြောင့် ကျေးရွာသား (၆၀၀) ခန့် ဖယ်ပေးလိုက်ကြောင်း (၂၉.၀၆.၂၀) ရက်နေ့တွင် ဒါးလက်အုပ်စုမှ ယာယီအုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွေးက ပြောသည်။

နတ်မော်ကျေးရွာတွင် အိမ်ခြေ (၁၂၀) ကျော်နှင့် လူဦးရေ (၆၀၀) ခန့်ရှိပြီး လက်ရှိတွင် ကျေးရွာသားများသည် ဒါးလက်အုပ်စုရှိ အနောက်ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း ပြောသည်။ [[Narinjara](#)]

(၂၃) (၂၄.၀၆.၂၀) ရက်နေ့တွင် အစိုးရတပ်မတော်မှ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ်အား စစ်ဆင်းရေး ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ပြီးနောက် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး လက်နက်များ ကျရောက်သောကြောင့် ကျောက်တန်းတိုက်နယ်အတွင်းရှိ ရေမျက်ကျေးရွာမှ ရွာသား (၂၀) ကျော်သည် (၂၉.၀၆.၂၀) ရက်နေ့၊ နံနက်တွင် စစ်တွေမြို့၊ အလိုတော်ပြည့် ကျောင်းတိုက်သို့ တိမ်းရှောင်လာခဲ့ကြသည်။ [[DMG](#)]

(၂၄) (၂၉.၀၆.၂၀) ရက်နေ့၊ (၁၇:၀၀) နာရီတွင် မေယူမြစ်မှ သေနတ်ပစ်ခတ်သံများ ကြားရပြီးနောက် အစိုးရတပ်မတော် စစ်ကြောင်းများ ကုန်းပေါ်သို့ တက်လာသဖြင့်ရသေ့တောင်မြို့နယ်၊ မူစဲကမ်းရှိ ရွှေလောင်းတင်၊ ကံပြင်၊ မြင်းကန်းချောင်း ဥဂ္ဂါ၊ ကပ်ချောင်းရွာနှင့် ကံပြင်ကျေးရွာမှ ရွာသားများသည် ကြောက်လန့်ပြီး ကျေးရွာများကို စွန့်ခွာပြေးနေကြကြောင်း ဒေသခံ (၁) ဦးမှ ပြောသည်။ [[Narinjara](#)]

(၂၅) (၂၉.၀၆.၂၀) ရက်နေ့၊ (၁၇:၀၀) နာရီတွင် မေယူမြစ်မှ သေနတ်ပစ်ခတ်သံများ ကြားရပြီးနောက် အစိုးရတပ်မတော် စစ်ကြောင်းများ ကုန်းပေါ်သို့တက်လာသဖြင့်ရသေ့တောင်မြို့နယ်၊ မူစဲကမ်းရှိ ကူတောင်ကျေးရွာမှ ရွာသား (၁၀၀၀) ကျော် ဆေးအိုးကျ ကျေးရွာဘက်သို့ ထွက်ပြေးနေရပြီး ရွာတွင်အိမ်ခြေ (၁၀၀၀) ကျော်နှင့် လူဦးရေ(၅၀၀၀)ကျော်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးမှ ပြောသည်။ [[Narinjara](#)]

**၂.၂.၂. စစ်ဘေးရှောင်များ၏ စားဝတ်နေရေး**

(၁) (၂၇.၀၅.၂၀) ရက်နေ့၊ (၁၄:၀၀) နာရီတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သပြေတော၊ ကုံကော်ချောင်း၊ ငြိမ့်ဟင်းခါး၊ ကမ်းနီကျေးရွာတို့မှ အိမ်ထောင်စု (၄၂) စု၊ လူဦးရေ (၁၆၂) ဦး



(ကျား ၇၀၊ မ ၉၂ ) နေထိုင်သည့် မြေပုံမြို့နယ်၊ ကိုင်းကြီး စစ်ဘေးရှောင်စခန်းမှ လူနေထဲအိမ်များ ပျက်စီးသွားပြီး မိုးရွာနေပြီးဖြစ်သောကြောင့် နေစရာ အခက်အခဲဖြစ်နေသဖြင့် အမြန်ဆောက်ရန် လိုကြောင်း ကိုင်းကြီး စစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုရွှေစိုးမှ ပြောသည်။

ကိုင်းကြီး စစ်ဘေးရှောင်စခန်းသည် အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့မှု မရရှိ သည့်အတွက် စားသောက်ရေးကို ဦးစားပေးနေရသောကြောင့် ထဲအိမ်များဆောက်ရန် ငွေလိုအပ် ကြောင်းနှင့် နေစရာအခက်အခဲကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးများ ကျန်းမာရေး ထိခိုက် လာနိုင်ကြောင်းပြောသည်။ [\[Narinjara\]](#)

(၂) ပလက်ဝမြို့နယ်မှ ဒေသခံများသည် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နှင့် ဆက်သွယ်ထားသော ကုလားတန်ရေလမ်းကြောင်းအား အသုံးပြုကာ စားဝတ်နေရေး ဖြေရှင်းနေရပြီး အစိုးရ တပ်မတော် နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ရေကြောင်းမှ သွားလာရာတွင် လက်နက်ကိုင် တပ်ဖွဲ့မှားမှ ခေါ်ယူစစ်ဆေးခြင်း၊ ပစ်ခတ်ခြင်းများရှိသဖြင့် (၀၉.၀၆.၂၀) ရက်မှစ၍ သွားလာခြင်း မရှိကြောင်းနှင့် ယခု ကားလမ်းမှ သွားလျှင်လည်း ပစ်ခတ်မှုရှိသည့်အတွက် ကုန်စည်စီးဆင်းမှု မရှိဘဲ ပလက်ဝမြို့ ပေါ်၌ စာနပ်ရိက္ခာ ပြတ်လပ်နေကြောင်း (၀၃.၀၆.၂၀) ရက်နေ့တွင် ပလက်ဝ ဒေသခံ ဆလိုင်း ခင်မောင်မှပြောသည်။ [\[VOA\]](#)

(၃) အစိုးရတပ်မတော်နှင့် ULA/AA တိုက်ပွဲများကြောင့် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရသေ့တောင် မြို့နယ် စဖိုကျွန်း၊ သောင်းဒရား၊ ကျောက်တန်း၊ ရေစိုးချောင်း၊ ရေပုတ်၊ ကုလားချောင်း၊ ပလက်ဝ မြို့နယ်အထက် မီးလက်ဝ၊ အလယ်မီးလက်ဝ၊ မြောက်ဦးမြို့နယ်တိမ်ညို၊ ကျောက်တော်မြို့နယ် မော်ရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာတို့မှ စစ်တွေမြို့ရှိ မေယု မေ့စက္ခု ပရဟိတကျောင်းသို့ လာရောက် ခိုလှုံနေသည့် စစ်ဘေးရှောင် (၁၃၂) ဦးအား အစိုးရမှ ထောက်ပံ့ ပေးခြင်းမရှိကြောင်းနှင့် ၎င်းတို့၏စားဝတ်၊ နေရေးနှင့် ကျန်းမာရေး အကုန်လုံး တာဝန်ယူနေရသည့် အတွက် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့ နေကြောင်း (၀၈.၀၆.၂၀) ရက်နေ့တွင် စခန်း တာဝန်ခံ ဆရာတော် ဦးဥက္ကံသမှ မိန့်သည်။ [\[Narinjara\]](#)

(၄) ကျောက်တော်မြို့ရှိ စာသင်ကျောင်းများ၌ ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည် (၃၀၀၀) ကျော်အတွက် အစားထိုးခိုလှုံမည့် နေရာမရှိသောကြောင့် (၁၅.၀၆.၂၀) ရက်နေ့ နောက်ဆုံးထားပြီး စာသင် ကျောင်းများမှ ဖယ်ပေးရန် အခက်အခဲဖြစ်နေကြောင်း (၁၄.၀၆.၂၀) ရက်နေ့တွင် ကျောက်တော် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းမှ ပြောသည်။

ကျောက်တော်မြို့ပေါ်ရှိ စာသင်ကျောင်း(၇) ခုတွင် စစ်ဘေးရှောင်ဦးရေ (၃၀၀၀) ကျော် ခိုလှုံ နေကြခြင်းဖြစ်ပြီး လက်ရှိတွင် အထက်တန်းကျောင်း (၂) ကျောင်းမှ စစ်ဘေးရှောင်များအား ရှမ်းရွာ နှင့် သိမ်ကျောင်း ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့ထားသည်။ [\[DMG\]](#)[\[RFA\]](#)

(၅) (၁၃.၀၂.၂၀) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ကျေးရွာအနီး အစိုးရတပ်မတော်နှင့် ULA/ AA တို့ တိုက်ပွဲများကြောင့် ခမီချောင်းနှင့် အုတ်တောင်ကျေးရွာမှ အိမ်ထောင်စု (၁၃၁) စု၊ ကျား (၃၃၅)ဦး၊ မ (၃၇၂)ဦး၊ စုစုပေါင်း (၇၀၇) ဦးတို့သည် မြို့ပေါ်ရှိ ဂန္ဓာရီကျောင်း၌ ခိုလှုံနေကြပြီး မိုးရာသီအတွက် အမိုးအကာလုံသည့် နေအိမ်များ လိုအပ်နေကြောင်း (၁၃.၀၆.၂၀) ရက်နေ့တွင် ၎င်းတို့မှ ပြောသည်။ [\[BBC\]](#)

(၆) အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲများကြောင့် အစိုးရတပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့်အတွက် အမ်းမြို့နယ်၊ အိမ်ခြေ (၁၅၆) ဆောင်နှင့် လူဦးရေ (၆၆၂) ဦးနေထိုင်သော ရှမ်းကုန်းရွာနှင့် အနီးရှိ မင်္ဂလာဒုံရွာတို့တွင် ရိက္ခာပြတ်လပ်နေကြောင်း (၁၆.၀၆.၂၀) ရက်နေ့တွင် ချင်းလူသားချင်း စာနာထောက်ထားမှု အကူအညီပေး ရေးအဖွဲ့ (CHAT) မှ ဆလောင်းဝင်းမောင်မှ ပြောသည်။

ရှမ်းကုန်းရွာမှ အမ်းမြို့သို့ ကုန်းလမ်းဖြင့် ဆက်သွယ်ထားပြီး ခမ်းထောင်းကြီးမြို့မှ ရေကြောင်းဖြင့် ဆက်သွယ် ထားကာ အစိုးရစစ်တပ်မှ သွားလာခွင့် ပိတ်ပင်ထားသည်မှာ (၅) လကျော် ကြာပြီ ဖြစ်ကြောင်း ကျေးရွာသား (၁) ဦးမှ ပြောသည်။ [ [The Ladies News](#) ]

(၇) အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုအတွင်းရှိ အလယ်ကျွန်းကျေးရွာအား အစိုးရတပ်မတော်မှ ကုန်းလမ်းနှင့် ရေလမ်း (၂) ခုလုံးကို စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားသဖြင့် အလယ်ကျွန်း ကျေးရွာတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် (၁၀၀) ကျော်သည် စားနပ် ရိက္ခာ ပြတ်လပ်လာ၍ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာနေကြောင်း (၁၆.၀၆.၂၀) ရက်နေ့တွင် အမ်းအမှတ် (၁) ပဲပိတုန်း စစ်ဘေးရှောင် စခန်းတာဝန်ခံမှ ပြောသည်။

၎င်းတို့သည် ဒါးလက်ကျေးရွာအုပ်စု၊ မင်္ဂလာဒုံကျေးရွာမှဖြစ်ပြီး ကျေးရွာအနီး တိုက်ပွဲဖြစ်ပွား သောကြောင့် အလယ်ကျွန်းကျေးရွာ၌ (၁) ပတ်ခန့် နေခဲ့ကြခြင်းဖြစ်သည်။[[DMG](#)]

(၈) (၁၁.၀၆.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ဆောက်ခတ်ကျေးရွာအနီးရှိ အောင်သာစည် ကျေးရွာဝင်၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော် စစ်ကြောင်း (၁) ခုသည် ဆောက်ခတ် ကျေးရွာတွင် နေရာယူထားသောကြောင့် ကျေးရွာသားများ ထွက်ပြေးကြရာ ရွာတွင်ကျန်ခဲ့သည့် ကလေးငယ်၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အို (၈၀) ဦးခန့်အတွက် စားနပ် ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေကြောင်း ဒေသခံများမှ ပြောသည်။

တပ်မတော်သားများမှ ရွာထဲတွင်နေရန်နှင့် ထွက်ပြေးလျှင် ပစ်သတ်မည်ပြောပြီး လက်နက်ကြီး ပစ်သံများလည်း ကြားရသည့်အတွက် အမြန်ဆုံးကယ်ပေးရန် ပြောဆိုကြောင်း ရသေ့တောင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ခင်စောဝေမှ ပြောသည်။ [[RFA](#)] [[Narinjara](#)]

(၉) (၁၇.၀၆.၂၀) ရက်နေ့တွင် မိုးသည်းထန်စွာရွာပြီး မြစ်ရေနှင့် တောင်ကျချောင်းရေ လျှံတက် လာသဖြင့် လူဦးရေ (၄၀၀) ကျော်ခိုလှုံနေသည့် မြေပုံမြို့နယ်၊ ရက်ချောင်းစစ်ဘေးရှောင် စခန်းမှ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအား လေးတောင်ကျေးရွာ ဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်း ထားရသည်။

၎င်းစစ်ဘေးရှောင်စခန်းတွင် လူဦးရေ (၄၁၇) ဦးနေထိုင်ရန် နေအိမ် (၇၀) ကျော်သာ ဆောက်လုပ်နိုင်သည့်အတွက် လုံလောက်မှုမရှိသဖြင့် ယခုကဲ့သို့ ရေကြီး၊ ရေလျှံဖြစ်လာသည့် အခါ နေထိုင်ရန် အခက်အခဲဖြစ်နေကြောင်း စခန်းတာဝန်ခံမှ ပြောသည်။[[Narinjara](#)][[Irrawaddy](#)]

(၁၀) မြေပုံမြို့နယ်ရှိ စညှင်း၊ ရက်ချောင်း၊ ရေရှင်၊ လောင်းဒိုက်၊ ကိုင်းကြီးနှင့် မိုးသီးနတ်တောင် စသည့် စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင် (၂၀၀၀) ဝန်းကျင်သည် ဆန်ရိက္ခာများပြတ် တောက်

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

နေပြီး အစိုးရတပ်မတော်ရှိနေသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ရန် ခက်ခဲနေကြောင်း (၁၇.၀၆.၂၀) ရက်နေ့တွင် သင်္ဟကမ်းလက် ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးမှ ပြောသည်။ [\[Khit Thit Media\]](#)

(၁၁) ရခိုင်ပြည်၌ အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များအတွက် အမေရိကန် ပြည်နယ်(၅၀) တွင်ရှိသည့် ရခိုင်းလူမျိုးများအပါအဝင် တခြားအလှူငွေထည့်လိုသည့် တိုင်းရင်းသားများထံမှ အလှူငွေကောက်ခံပြီး အမေရိကန်ဒေါ်လာ (၅) သောင်းခန့်အား ပေးပို့လှူဒါန်းခဲ့ကြောင်း (၂၀.၀၆.၂၀) ရက်နေ့တွင် ရခိုင်-အမေရိကန် လူမှုအဖွဲ့အစည်း ဒုဥက္ကဋ္ဌ ကိုသိန်းထွန်းဇံမှ ပြောသည်။ [\[VOA\]](#)

(၁၂) (၂၀.၀၆.၂၀) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့တွင် စစ်ဘေးဒုက္ခသည်များ အခြေတကျ ပြန်လည်နေထိုင်နိုင်ရေးအတွက် တိုင်းရင်းသားဒေသများ၌ တပ်မတော်မှ ထိုးစစ်ဆင်နေမှုများအား ရပ်တန့်ပေးရန် အရပ်ဘက်အဖွဲ့အစည်းပေါင်း (၁၂၀) ကျော်မှ တောင်းဆိုလိုက်သည်။

စစ်ဘေး ဒုက္ခသည်များအနေဖြင့် မိမိနေရပ်သို့ ပြန်ချင်နေကြသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် နေရပ်ပြန်ရန်နိုင်ရေးမှာ မရေမရာဖြစ်နေကြောင်းနှင့် တပ်မတော်မှ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောထားစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲဖြစ်ပွားနေခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်မှု ပြယုတ်ဖြစ်ကြောင်း တောင်းဆိုချက်တွင် ဖော်ပြထားသည်။[\[DMG\]\[BBC\]\[Khit Thit Media\]](#)

(၁၃) ပြည်ပရောက်နေသည့် ကချင်တိုင်းရင်းသားများမှ အလှူငွေ သိန်း (၃၀၀) ကောက်ခံနေပြီး တိုက်ပွဲများအတွင်း တိုးလာနေသည့် စစ်ဘေးရှောင်စခန်းများနှင့် COVID-19 ကာလ လိုအပ်ချက်များအတွက် ကချင်နှင့် ရခိုင်ပြည်ရှိ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့နေကြောင်း (၂၀.၀၆.၂၀) ရက်နေ့၊ ကမ္ဘာ့ဒုက္ခသည်များနေ့တွင် ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ကိုဝွန်ဆမ်မှ ပြောသည်။ [\[VOA\]](#)

(၁၄) ရခိုင်ပြည်တွင် အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲများ ဖြစ်နေသည့်အတွက် ရှာဖွေစားသောက်၍မရ၊ အလုပ်အကိုင်များ လုပ်မရဖြစ်နေပြီး ကျောင်းသားများလည်း ကျောင်းမတက်ရ ဖြစ်နေသည့်အတွက် စစ်ပွဲများ ရပ်တန့်စေလိုကြောင်း အမ်းမြို့နယ်မှ စစ်တွေမြို့သို့ စစ်ဘေးရှောင်နေသူ မသန်းမြဝင်းမှ (၂၀.၀၆.၂၀) ရက်နေ့တွင် ပြောသည်။ [\[DMG\]](#)

(၁၅) ကွယ်လွန်သွားသည့် ညီဖြစ်သူမင်းသွေးအား ရည်စူး၍ အစ်ကိုဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်နေတိုးမှ (၂၀.၀၆.၂၀) ရက်နေ့၊ နံနက်(၁၁) နာရီတွင် ရခိုင်စစ်ဘေးရှောင်များနေထိုင်ရန် အဆောင် (၁၅) ဆောင် အတွက်အလှူငွေအား ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ဘုန်းကြီးကျောင်း လက်ထောက် ကျောင်းထိုင်ဆရာတော် အရှင်ကုမာရမုတစ်ဆင့် လှူဒါန်းခဲ့ပြီး အလှူငွေများကို ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် စစ်တွေမြို့နယ်တို့မှ စစ်ဘေးရှောင် အဆောင် (၁၅) ဆောင်အတွက် ပေးပို့လှူဒါန်း မည်ဖြစ်ကြောင်း ဆရာတော် ဦးကုမာရက မိန့်သည်။ [\[Narinjara\]](#)

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

(၁၆) ပလက်ဝမြို့နယ်၌အစိုးရတပ်မတော်နှင့် ULA/AA တို့ ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များသည် ပလက်ဝမြို့နှင့် ဆမီးမြို့ပေါ်ရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေရသည်။

သို့သော် (၂၁.၀၆.၂၀) ရက်နေ့တွင် အထက်တန်းကျောင်းများ ဖွင့်မည်ဖြစ်သောကြောင့် စာသင်ကျောင်းများတွင် နေထိုင်နေသည့် စစ်ဘေးရှောင်များအတွက် ဖယ်ပေးရန် နေရာအဆင်သင့် မရှိသေးသဖြင့် ပလက်ဝမြို့ပေါ်မှစာသင်ကျောင်းများအား ဖွင့်နိုင်မည့် အလားအလာ မရှိသေးကြောင်း (၂၂.၀၆.၂၀) ရက်နေ့တွင် ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီက ဦးကျော်ငြိမ်းမှ ပြောသည်။ [\[RFA\]](#)

(၁၇) (၂၁.၀၆.၂၀) ရက်နေ့တွင် ပလက်ဝမြို့နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် ဆန်အိတ် (၃၅၂၈) အိတ်၊ ၆ အပါအဝင် အခြားစားသောက်ကုန်များနှင့် Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးများ ရောက်ရှိသွားပြီး စစ်ဘေးရှောင်များ၊ ရွာထဲတွင် ပိတ်မိနေသူများအားကို ဦးစားပေးခွဲဝေသွားရန် ပြည်နယ်အစိုးရအား တိုင်ပင်ထားကြောင်း ချင်းတိုက်ပွဲရှောင် ပြည်သူများ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI) ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေမှ ပြောသည်။ [\[RFA\]](#)

(၁၈) ရန်ကုန်မြို့ပေါ်၌ အခြေချနေထိုင်နေကြသည့် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဘီတွတ်သူ၊ ဘီတွတ်သား များဖြင့် ဖွဲ့စည်းထားသည့် ဘီတွတ်သားရေးနာရေးအသင်း၏ ဦးဆောင်ဆရာတော် ဘဒ္ဒန္တနာဒရနှင့် အသင်းသူ/ အသင်းသားများ၊ စေတနာရှင် တကာ/ တကာမများ စုပေါင်း၍ ရခိုင်ပြည်၊ စစ်ရှောင်များအတွက် ဆန်အိတ် (၅၀၀) အား ဆရာတော် ဦးပညာဇောတက "ကမ္ဘာသာသနာပြု အလိုတော်ပြည့် ဆရာတော်ကြီးအား ဦးထိပ်ထားပြီးလှူဒါန်းခဲ့ကြောင်းနှင့် ၎င်းဆန်အိတ်များကို စစ်တွေပေါ်နှင့် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများသို့ ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း (၂၆.၀၆.၂၀) ရက်နေ့တွင် စစ်တွေမြို့ အလိုတော်ပြည့် ကျောင်းထိုင် ဆရာတော် ဦးပညာဇောတမှ မိန့်ကြားသည်။ [\[Narinjara\]](#)

(၁၉) အစိုးရတပ်မတော်မှ ရိက္ခာသယ်ယူခွင့် အပိတ်ခံထားရသည့် အမ်းမြို့နယ်၊ ဒါးလက်အုပ်စုတွင် နေထိုင်သော ချင်းတိုင်းရင်းသား (၆၀၀၀) ခန့်နှင့်ရခိုင်တိုင်းရင်းသား (၂၀၀၀) ခန့်သည် ရိက္ခာပြတ်လပ်ပြီး စားဝတ်နေရေး အခက်ခဲဖြစ်နေသောကြောင့် ထိုအထဲမှ (၃၀၀၀) ကျော်သည် အမ်းမြို့ပေါ်၊ ကမ်းထောင်းကြီးမြို့၊ ကဇာတိုင်းကျေးရွာအုပ်စုနှင့် မကွေးတိုင်းဒေသဘက်သို့ ထွက်ခွာသွားကြကြောင်း (၂၇.၀၆.၂၀) ရက်နေ့တွင် လူမှုရေးလှုပ်ရှားသည့် အမ်းမြို့မှ ကိုမျိုးလွင်က ပြောသည်။

အစိုးရတပ်မှ ကဇာတိုင်း၊ အမ်းမြို့ပေါ်ဖြတ်သွားသည့် ကုန်းလမ်းနှင့် ကမ်းထောင်းကြီးကို ဖြတ်သွားသည့်ဒါးလက် ချောင်း ရေလမ်း (၂) ခုလုံး စားနပ်ရိက္ခာများ သယ်ယူရန် ပိတ်ထားခြင်း ဖြစ်သည်။ [\[Narinjara\]](#) [\[RFA\]](#)

(၂၀) ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ်အား အစိုးရတပ်မတော်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်ရန် (၂၄.၀၆.၂၀) ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး ပြန်လည်ရုပ်သိမ်း လိုက်သော်လည်း ကျေးရွာ သားများမှာ ထွက်ပြေးနေရသည့်အတွက် ထွက်ပြေးနေသည့် စစ်ဘေးရှောင်များ၏

စား၊ ဝတ်၊ နေရေး အခြေအနေကို အစိုးရအားတင်ပြအကူအညီ တောင်းလာခြင်းမရှိသေးကြောင်းနှင့် တင်ပြလာလျှင် ကူညီပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်မှ ပြောသည်။ [\[RFA\]](#)

**၂.၂.၃. စစ်ဘေးရှောင်များ၏ကျန်းမာရေး**

- (၁) (၁၇.၀၆.၂၀) ရက်နေ့တွင် မိုးသည်းထန်စွာရွာပြီး မြစ်ရေနှင့် တောင်ကျချောင်းရေ လျှံတက်လာသဖြင့် တဲအိမ်ပေါင်း (၂၈၀) ခန့်ရှိသည့် မြောက်ဦးမြို့နယ်၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းတွင် တဲအိမ် (၁၅၀) ခန့်မှာ ရေ (၃) ပေခန့်အထိ မြင့်တက်လာသောကြောင့် ဒုက္ခသည်များနေထိုင်ရေး အခက်အခဲဖြစ်နေပြီး ကိုယ်ဝန်ဆောင်များလည်း ရှိသည့်အတွက် ကျန်းမာရေး ထိခိုက်နိုင်ကြောင်း မြတန်ဆောင်း ဆရာတော်မှ မိန့်သည်။ [\[DMG\]](#) [\[Irrawaddy\]](#)
- (၂) (၁၁.၀၆.၂၀) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ဆောက်ခတ်ကျေးရွာအနီးရှိ အောင်သာစည်ကျေးရွာဝင်ဝ၌ အစိုးရတပ်တော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော် စစ်ကြောင်း (၁) ခုသည် ဆောက်ခတ် ကျေးရွာတွင် နေရာယူထားသောကြောင့် ကျေးရွာသားများ ထွက်ပြေးကြရာ ရွာတွင်ကျန်ခဲ့သည့် ကလေးငယ်၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အို (၈၀) ဦးခန့်တွင် ကလေးများနှင့် သက်ကြီးရွယ်အိုများမှာ ဖျားနာနေသည့်အတွက် ဆေးဝါးများလိုအပ်နေကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ခင်စောဝေမှ ပြောသည်။ [\[RFA\]](#) [\[Narinjara\]](#)
- (၃) မြေပုံမြို့နယ်မှ အင်ကြင်း၊ စညှင်း၊ လေမြန်၊ ဒလက် စသည့်ကျေးရွာများမှ လူဦးရေ (၄၀၀) ကျော်ရှိနေသည့် စညှင်းစစ်ဘေးရှောင်စခန်း၌ အိမ်သာ (၅) လုံးသာရှိပြီး အိမ်သာများ အရေးပေါ်လိုအပ်နေသော်လည်း ကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းများ မရှိကြောင်းနှင့် စခန်းတွင်း ကျန်းမာရေးစောင့်ရှောက်မှုများလည်း မရှိသဖြင့် စိုးရိမ်စရာဖြစ်နေကြောင်း(၂၉.၀၆.၂၀) ရက်နေ့တွင် စခန်းတာဝန်ခံ ကိုသူရမိုးမှ ပြောသည်။ [\[DMG\]](#)
- (၄) ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်း၌ စစ်ဘေးရှောင်ဦးရေ (၂၅၀၀) ကျော် နေထိုင်ပြီး ဆောက်လုပ်ထားသည့် အိမ်သာ (၁၁) လုံးသာရှိသဖြင့် လူဦးရေနှင့် အိမ်သာ အရေအတွက် လောက်ငှမှုမရှိသောကြောင့် ကျန်းမာရေးအတွက် စိုးရိမ်နေရပြီး အိမ်သာများ ဆောက်လုပ်ပေးရန် ယူနီဆက်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ထံတွင် မေလအတွင်းက အကူအညီတောင်းခံခဲ့သော်လည်း အစိုးရဆီမှ ခွင့်ပြုချက်မရရှိဟုဆိုကာ ယခုအချိန်ထိ ကူညီပေးခြင်းမရှိသေးကြောင်း (၂၉.၀၆.၂၀) ရက်နေ့တွင် စခန်းတာဝန်ခံ ကိုခိုင်မျိုး အောင်မှပြောသည်။ [\[DMG\]](#)

**၂.၂.၄. စစ်ဘေးရှောင်များ၏လုံခြုံရေး**

(၁) (၁၃.၀၆.၂၀) ရက်နေ့၊ (၀၆:၀၀) နာရီတွင် အိမ်ထောင်စု (၈၄၇) စု၊ လူဦးရေ (၃၂၁၂) ဦးနေထိုင်သည့် မြောက်ဦးမြို့နယ်၊ တိန်ညိုစစ်ဘေးရှောင်စခန်းအား အစိုးရတပ်မတော် စစ်ကြောင်း (၁) ခုမှ ဝင်ရောက်ကာ စစ်ဆေးမှု ပြုလုပ်နေပြီး စခန်းပတ်ဝန်းကျင်၌ တပ်ဖြန့်ကျက် ချထားကြောင်းနှင့် စခန်းရှိ အမျိုးသားများအား အိမ်ထောင်စု စာရင်းနှင့် ကိုက်ညီမှု ရှိ/ မရှိကို အဓိကထားစစ်ဆေးပြီး အိမ်ထောင်စုနှင့် လူဦးရေ စာရင်းများလည်း စစ်ဆေးခဲ့ကြောင်း စခန်းတာဝန်ခံ ဦးစိုးနိုင်မှ ပြောသည်။ [\[RFA\]](#) [\[Narinjara\]](#)

(၂) (၀၉.၀၆.၂၀) ရက်နေ့တွင် ကျေးရွာအနီး အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာအတွင်း (၁၂) ရက်ကြာ ပိတ်မိနေခဲ့သည့် ရသေ့တောင် မြို့နယ်၊ ဆောက်ခတ်ကျေးရွာသား (၅၄) ဦးအား (၂၀.၀၆.၂၀) ရက်နေ့၊ နေ့လည်တွင် ကယ်ထုတ် နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ပိတ်မိသူများထဲတွင် လေဖြတ်နေသူ (၁) ဦး၊ မသန်စွမ်းသူ (၂) ဦး၊ ကလေးငယ် (၆) ဦးနှင့် အသက် (၁၀၀) နှစ် ရှိသူ (၁) ဦး အပါအဝင် စုစုပေါင်း (၅၄) ဦးဖြစ်ကြောင်း ကူညီကယ်ဆယ်နေသူဖြစ်သည့် ရသေ့တောင်ဒေသခံ ကိုဘက္ကားမှ ပြောသည်။

၎င်းတို့အား ကယ်ထုတ်ရန်အတွက် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအား တွေ့ဆုံပြီး ခွင့်ပြုချက်တောင်းကာ ရသေ့တောင်မြို့ပေါ်မှ ဆရာတော် (၈) ပါးနှင့် မြို့ခံ (၂၀) ကျော်တို့က သွားရောက် ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။ [\[DMG\]](#)[\[Narinjara\]](#)

**၂.၂.၅. စစ်ဘေးရှောင်များ၏ပညာရေး**

(၁) ဘူးသီးတောင်မြို့၊ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းရှိ မူလတန်းအရွယ် စစ်ဘေးရှောင် ကလေးငယ်(၄၅) ဦးအတွက် အလျား (၅၂) ပေ၊ အနံ (၁၅) ပေရှိသည့် ကိုယ်ထူကိုယ်ထ ကျောင်းဆောင်(၁) ဆောင် ဆောက်လုပ်နေကြောင်း စခန်းတာဝန်ခံ ဦးကုန္တဝံသမှ မိန့်သည်။

ကျောင်းတက်ချိန်တွင် မိဘများ အလုပ်သွားလုပ်နေရသည့်အတွက် ကလေးများ အခက်အခဲ မဖြစ်စေရန် ဆောက်လုပ်ခြင်းဖြစ်ပြီး ပညာရေးဌာနမှလည်း ခွင့်ပြုပေးကာ သင်ကြားမည့် ကျောင်းဆရာ/မများအား ဘူးသီးတောင်မြို့နယ် ပညာရေးမှူးရုံးမှ စီစဉ်ပေးသွား မည်ဖြစ်ကြောင်း မိန့်သည်။ [\[Narinjara\]](#)

(၂) ၂၀၁၉ ခုနှစ်တွင် အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာရှိ ကိန်းသာဘုန်းကြီးကျောင်း၌ စစ်ဘေးရှောင် ခိုလှုံနေသည့် ဒေါ်အေးအေး တွင် (၉) တန်းနှင့် (၇) တန်းတက်နေသည့် ကလေး (၂) ဦးသည် ကျောင်းတက်နေရင်း ထွက်ပြေးလာရသည့်အတွက် ကျောင်းဆက်မတက်နိုင်ဘဲ စာမေးပွဲကို ရသေ့တောင်မြို့ပေါ်တွင် ဖြေခွင့်

ရခိုင်ပြည်ရေးရာနှင့် ယခုနှစ်တွင် နေထိုင်ရသည်မှာလည်း အဆင်မပြေဖြစ်ပြီး ကျောင်းထားရမည့် အခြေအနေမရှိကြောင်း (၀၆.၀၆.၂၀) ရက်နေ့တွင်ပြောသည်။[Narinjara]

(၃) (၂၀၂၀) ပညာသင်နှစ်တွင် တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှ (၁၀) ကျောင်း၊ မောင်တောမြို့နယ်မှ (၆၂) ကျောင်း၊ ဘူးသီးတောင်မြို့နယ်မှ (၁၇) ကျောင်းနှင့် ကျောက်တော်မြို့နယ်မှ (၂၀) ကျောင်း စုစုပေါင်း စာသင်ကျောင်း (၁၀၉) ကျောင်းခန့်အား ဒေသအခြေအနေကြောင့် လုံးဝပိတ်ထားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းမှ ပြောသည်။

၂၀၁၉ ခုနှစ်တွင် ကလေးများ ကျောင်းတက်နေချိန်၌ တိုက်ပွဲဖြစ်ပွားသောကြောင့် ကျောင်းသား/သူ၊ ဆရာ၊ဆရာမများ ကျောင်းသို့ မသွားရဲသည့်အတွက် ပိတ်ထားရသည်များရှိပြီး တချို့ကျောင်းများအား လုံးဝ ပိတ်ထားလိုက်ရကြောင်း ပြောသည်။ [Narinjara]

(၄) ကျောက်တော်မြို့နယ်၊ ပီးချောင်းတလျှောက် ကျေးရွာများတွင်ရှိသည့် စာသင်ကျောင်းများနှင့် ကမ္ဘာ့ပန်ဒီ မြစ်အပေါ်ပိုင်းမှ စာသင်ကျောင်း စုစုပေါင်း (၂၀) ခန့်အား ၂၀၂၀ ပညာသင်နှစ်တွင် လုံးဝပိတ်ထားရမည် ဖြစ်ကြောင်း ကျောက်တော်မြို့နယ်ပညာရေးမှူး ဦးသိန်းမြိုင်မှပြောသည်။

(၅) ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် မြေပုံမြို့နယ်တို့မှ စစ်ဘေးရှောင်စခန်း (၅) ခုတွင် ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနိုင်ရန် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများ ဆောက်လုပ် နေသဖြင့် သစ်၊ ဝါးစသည့်ပစ္စည်းများ ဝယ်ယူရန် ငွေကြေး အခက်အခဲများရှိနေကြောင်းနှင့် ကျောင်းများတွင် တက်ရောက်မည့် မူကြိုတန်းမှ မူလတန်းအထိ ကျောင်းသားများကို စခန်းအတွင်းမှ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူများအား ငှားရမ်းကာ သင်ကြားပေးသွားရန် စီစဉ်ထားကြောင်း စခန်းတာဝန်ခံများမှ ပြောသည်။[DMG]

## ၂.၃. လူမှု-စီးပွားရေးအထွေထွေ

### ၂.၃.၁. အထွေထွေစားဝတ်နေရေး

(၁) ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ဒုက္ခသည်စခန်းမှ ကမန် ဒုက္ခသည်များအတွက် အစိုးရမှ သန်း (၂၀၀၀) ကျော် သုံးစွဲတည်ဆောက်ပေးမည့် နေရာသည် ဒီရေရောက်သည့် ဆားငန်တောဖြစ်ပြီး စီးပွားရေးလုပ်ကိုင်ရန် အဆင်မပြေသောကြောင့် မနေနိုင်ကြောင်းနှင့် မြို့ပေါ်ရှိ မူလနေရာဖြစ်သည့် မြို့ပေါ်မှ ပိုက်ဆိပ်၊ ပြင်ဖြူမော်ရပ်ကွက်များတွင် ပြန်လည်နေရာချပေးရန် (၀၆.၀၆.၂၀) ရက်နေ့တွင် အင်တာနက် လူမှုကွန်ယက်မှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုသည်။

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

၎င်းစခန်းအား ၂၀၂၂ ခုနှစ်တွင် ရခိုင်ပြည်၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု (၃၆၀) နှင့်၊ လူဦးရေ (၁၀၀၀) ကျော်ရှိသည်။ [RFA]

(၂) ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ဒုက္ခသည်စခန်းရှိ ကမန်ဒုက္ခသည်များမှ အစိုးရချပေးသည့် နေရာတွင် မနေနိုင်ကြောင်းနှင့် မူလနေရာတွင် နေထိုင်ရေးအတွက် တောင်းဆိုခြင်းတွင် မတူသည့် လူစုလူဝေးအား ခွဲထုတ်ခြင်းသည် ရေရှည်တွင် အလုပ်မဖြစ်ကြောင်းနှင့် ဘာသာမတူ၊ လူမျိုး မတူသူသော်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းအား မြန်မာ့အစဉ်အလာ၊ မြန်မာ့သဘာဝ အရ ဖြစ်ပေါ်လာစေရန် အချိန်ယူကြိုးစားခြင်းသည် ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း (၀၆.၀၆.၂၀) ရက်နေ့တွင် ကိုဖီအာနန် ကော်မရှင် အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ဝင်လည်း ဖြစ်သူ ဦးအေးလွင်မှပြောသည်။ [RFA]

(၃) ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ဒုက္ခသည်စခန်းရှိ ကမန်ဒုက္ခသည်များမှ အစိုးရချပေးသည့် နေရာတွင် မနေနိုင်ကြောင်းနှင့် မူလနေရာတွင် နေထိုင်ရေးအတွက် တောင်းဆိုခြင်းသည် ပဋိပက္ခဖြစ်ခဲ့သူများကြား ယုံကြည်မှုတည်ဆောက်နေသည့် ကာလဖြစ်သောကြောင့် မူလနေရာ၌ ပြန်ထားရန် မဖြစ်နိုင်ကြောင်း (၀၆.၀၆.၂၀) ရက်နေ့တွင် ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင် မှပြောသည်။ [RFA]

(၄) ရခိုင်ပြည်၊ မာန်အောင်ဒေသမှ နွားများကို ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့သော်လည်း ယခု COVID-19 ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် သွားလာရေးလမ်းကြောင်းများအား ပိတ်ထားသဖြင့် မတင်ပို့နိုင်သည့်အတွက် မာန်အောင် မြို့နယ်မှ ကုန်သည်များ စား၊ ဝတ်၊ နေရေး အခက်အခဲ ဖြစ်နေကြောင်း (၁၆.၀၆.၂၀) ရက်နေ့တွင် မာန်အောင်မြို့ နယ် ကုန်သည်(၁) ဦးဖြစ်သူ ကိုမောင်ကြီးတုတ်မှ ပြောသည်။ [DMG]

(၅) COVID-19 ကပ်ရောဂါကာလအတွင်း အလှူရှင် နည်းပါးလာသည့်အတွက် စစ်တွေမြို့မှ သီလရှင်များ အခက်အခဲ ဖြစ်ပေါ်နေကြောင်းနှင့် မြို့ပေါ်၌ သီလရှင်စာသင်တိုက် (၃) ခုရှိပြီး သီလရှင်အပါး (၃၀၀) ခန့်ရှိကြောင်း (၁၈.၀၆.၂၀) ရက်နေ့တွင် စစ်တွေမြို့၊ ကျားရုပ် သီလရှင် စာသင်တိုက်မှ စာချ ပုဂ္ဂိုလ်ဖြစ်သည့် သီလရှင် စရကသင်္ဂီမှ မိန့်သည်။ [DMG]

(၆) COVID-19 ကာလအတွင်း မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများ စားဝတ်နေရေးအတွက် အစိုးရမှ အိမ်ထောင်စု (၅) သန်း (၄) သိန်းကျော်အား (၂) ပတ်အတွင်း အစိုးရ ခွင့်ပြုချက်ရယူကာ (၁) အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းထောက် ပံ့သွားမည်ဖြစ်ကြောင်း (၁၉.၀၆.၂၀) ရက်နေ့၊ သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဖော်ဌေးမှ ပြောသည်။

ထိုသို့ ပေးဆောင်ရာတွင် နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ (၃) မြို့အတွက် pilot project အစီအစဉ်ဖြင့် ပေးဆောင်သွားမည်ဖြစ်ပြီး ကျန်သည့်ဒေသများအား Mobile Payment ဖြင့် အုပ်ချုပ်ရေး ယန္တရားမှတစ်ဆင့် ဖြန့်ဝေသည့်နည်းဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောသည်။



ပထမအကြိမ် အခြေခံစားသောက်ကုန်များ ထောက်ပံ့စဉ်က မရရှိခဲ့သော အိမ်ထောင်စု (၁) ဒသမ (၄) သိန်း အတွက် အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၁၀၀၀၀) အစားထိုး ထောက်ပံ့သွားမည်ဖြစ်သည်။ [\[Khit Thit Media\]](#)

(၇) ပုဏ္ဏားကျွန်းမြို့နယ်၊ ပိန္နဲတောကျေးရွာအရှေ့ဘက် (၁) မိုင်ခန့်အကွာတွင် မေလမှစ၍ အစိုးရ တက်မတော်မှ တပ်စွဲထားသောကြောင့် ရွာသူ၊ ရွာသားများမှာ စားသုံးကုန်ပစ္စည်းများဝယ်ယူရန် သွားရောက်ခွင့်မရသဖြင့် အခက်အခဲကြုံနေရပြီး လက်ရှိတွင် ကျေးရွာပြင်ပသို့ထွက်သူများအား ပစ်ခတ်မှုများရှိနေကြောင်း (၂၇.၀၆.၂၀) ရက်နေ့တွင် ရွာသားများမှ ပြောသည်။

ကျန်ရှိနေသည့် ဆန်ရိက္ခာများကို ချွေတာစားသောက်နေရပြီး စားဝတ်နေရေးအပြင် မြို့ဘက်သို့ သွားမရ ပိုးရွှံ့ပြင်ဘက်သွားလျှင်လည်း (၃) နာရီခန့်ကြာသည့်အတွက် ကျန်းမာရေးကိစ္စများလည်း အခက်အခဲဖြစ်နေကြောင်း ပိန္နဲချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းစိန်က ပြောသည်။ [\[DMG\]](#)

**၂.၃.၂. ကျန်းမာရေး**

(၁) မြန်မာနိုင်ငံတွင် အသက်(၂) လနှင့် (၄) လကလေးများအတွက် ကျန်းမာရေးဌာန၊ ပြည်သူ့ဆေးရုံ များ၌ (၀၁.၀၆.၂၀) ရက်မှစ၍ ပြင်းထန်ဝမ်းပျက် ဝမ်းလျောရောဂါ ကာကွယ်ပေးသည့် (ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး) အား (၁) နေ့လျှင် (၅၀) နှုန်း ထိုးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှပြောသည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်၌ စောင့်ကြည့်ခံရနေရသူများသည် စောင့်ကြည့်ကာလ ကျော်လွန် သွားသည့်အချိန်တွင် ကာကွယ်ဆေး လာထိုးနိုင်ပြီး ကာကွယ်ဆေးလာထိုးသည့်အခါ မိဘ(သို့မဟုတ်) အုပ်ထိန်းသူ (၁) ဦးလိုက်ပါရမည်ဖြစ်ကြောင်းပြောသည်။ [\[RFA\]](#)

(၂) ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အူဆီးယာ မူဆလင် ဒုက္ခသည်စခန်းမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသည့် အသက် (၇၁) နှစ်အရွယ် အမျိုးသား(၁) ဦး သေဆုံးခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ (၂၉) ဦးရှိပြီး ၎င်းတို့အား UNHCR နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ ပူးတွဲ တည်ထောင်ခဲ့သော သီးသန့် ထားကုသရေးဌာန (၂) ခုတွင် သီးခြားထားကာ ကုသပေး နေကြောင်း (၀၂.၀၆.၂၀) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်မှာရှိ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ Louise Donovan လူဝီစ် ဒိုနိုဗန်မှပြောသည်။ [\[RFA\]](#)[\[Narinjara\]](#)

(၃) တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်း ကျေးရွာအုပ်စုရှိ ကုတင် (၁၆) ဆန့်သည့် ငမောက် ချောင်းတိုက်နယ် ဆေးရုံမှ ဆရာဝန်သည် အရိုးအထူးကုသွားတက်နေပြီး သားဖွားဆရာမ (၂) ဦး အား COVID-19 ကြောင့် တောင်ကုတ်ဆေးရုံမှ ခေါ်ထားသဖြင့် ဆရာဝန်နှင့် သူနာပြုများမရှိသည့် အတွက် (၃၀.၀၅.၂၀) ရက်နေ့မှစ၍ ပိတ်ထားရကြောင်းနှင့် ယခုအချိန် လူနာများ ဆေးရုံ

တက်ရမည်ဆိုလျှင် ၎င်းရွာသည် တောင်ကုတ်မှ ရေလမ်းခရီးဖြင့် သွားရသည့်အတွက် အခက်အခဲ ဖြစ်ကြောင်း ကျန်းမာရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးချစ်ကျော်မှပြောသည်။

[Narinjara]

(၄) ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလမှ ဇွန်လ (၁) ရက်နေ့အထိ ရခိုင်ပြည်၌ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ (၄၈) ဦးရှိကြောင်းနှင့် လက်ရှိ စစ်တွေမြို့နယ်တွင် (၂၀) ဦး၊ တောင်ကုတ်မြို့နယ်တွင် (၇)ဦး၊ သံတွဲမြို့နယ်တွင် (၅) ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၄) ဦးအပါအဝင် တခြားမြို့နယ် တချို့တွင် အနည်းငယ် ဖြစ်ပွားမှုရှိကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည် နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ဇော်အောင်မှပြောသည်။

ထိုသို့ သွေးလွန်တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှု ခံယူနေသူများထဲတွင် အသက် (၁) နှစ် အောက်ကလေးများနှင့် အသက် (၅) နှစ်မှ (၉) နှစ်ကလေးများတွင် အဖြစ်များ ကြောင်းပြောသည်။

[DMG] [7 Days News]

(၅) Covid-19 ကာလအတွင်း မောင်တောဒေသရှိ ပြန်လည်လက်ခံရေး အစီအစဉ်များအား ပိတ်ထားချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နေရပ်စွန့်ခွာ မိသားစုဝင် (၅) ဦးသည် နယ်မြေ (၄) လိပ်ရကျေးရွာနှင့် ဇီးပင်ချောင်း လမ်းကြောင်းမှ တရားမဝင် ဝင်ရောက်လာရာ (၃၀.၀၅.၂၀) ရက်နေ့၊ (၁၅:၀၀) နာရီတွင် ဦးရှည်ကျကျကျေးရွာသို့ ရောက်ရှိလာသည့်အတွက် ၎င်းတို့အား လှမ်းခေါင်ယာယီစခန်း၌ Quaranatine ထားရှိပြီး (၀၁.၀၆.၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာ ဆေးစစ်ဆေးရန် ပို့ထားကြောင်း မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးအောင် မှပြောသည်။

ဦးရှည်ကျကျကျေးရွာ အုပ်ချုပ်ရေးမှူး ဆီရာဆစ်ဆလမ်းမှလည်း COVID-19 ရောဂါကြောင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ကူးစက်၊ သေဆုံးမှုများ ဖြစ်ပွားနေသည့်အတွက် ရွာသူ၊ ရွာသားများ အလွန်စိုးရိမ်နေကြောင်း ပြောသည်။ [DMG]

(၆) ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ ဘင်္ဂလားဒေ့ရှ်ပြန်လာသူ အသက် (၃၈) နှစ်အရွယ် အမျိုးသား (၁) ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ပြီး စုစုပေါင်း အတည်ပြုလူနာ (၂၃၄) ဦးရှိကြောင်း (၀၄.၀၆.၂၀) ရက်နေ့၊ နံနက်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

(၀၃.၀၆.၂၀) ရက်နေ့တွင် ဒုတိယအသုတ်အဖြစ် အမျိုးသားကျန်းမာရေး ဓာတ်ခွဲဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ (၆၈၄) ခုအား စစ်ဆေးရာတွင် လူနာသစ်တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ [7 Days News][The Ladies News]

(၇) ရခိုင်ပြည်၊ မောင်တောမြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ လူနာအမှတ် (၂၃၄) အား ထိတွေ့ခဲ့သူများသည် PPF ဝတ်စုံဖြင့် ထိတွေ့ခဲ့ခြင်းကြောင့် ၎င်းတို့ကို Facility Quarantine ထားရှိရန် အစီအစဉ် မရှိသေးကြောင်းနှင့် ကျေးရွာထဲသို့ ကွင်းဆင်း မစစ်ဆေးရသေးသည့်အတွက်

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

ကျေးရွာအား Lock down ချရန် အစီအစဉ်မရှိသေးကြောင်း မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း မှပြောသည်။

လူနာအမှတ် (၂၃၄) သည် (၃၀.၀၅.၂၀) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး (၀၃.၀၆.၂၀) ရက်နေ့တွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ [DMG]

(၈) (၁၂.၀၅.၂၀) ရက်နေ့တွင် မလေးရှားမှ ပြန်လာသူ လူနာအမှတ် (၁၂၈) နှင့် လေယာဉ်အတူ စီးလာသည့် သံတွဲမြို့နယ်၊ တလင်းဆိပ်ကျေးရွာမှ ဦးမြင့်အောင် အသက်(၃၅) နှစ် လူနာအား ပထမ ဆေးစစ်ချက် အရ ပိုးမတွေ့ရှိသော်လည်း (၀၂.၀၆.၂၀) ရက်နေ့၊ ဒုတိယဆေးစစ်ချက်တွင် ပိုးတွေ့ရှိကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာထွန်းထွန်းဝင်းမှ ပြောသည်။

[Narinjara][DMG]

(၉) မြန်မာနိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် အမေရိကန် ဒေါ်လာ (၈) ဒသမ (၈) သန်း ပေးအပ်သွားမည်ဖြစ်ပြီး အောက်ဆီဂျင်ပေးသည့်စက်များ ရရှိရေး နှင့် အသက်ရှူ အထောက် အကူပြု ဆေးရုံသုံး ကိရိယာများ ရရှိရန်၊ ကျန်းမာရေး ဝန်ထမ်းများ အတွက် အကာအကွယ် ပစ္စည်းရရှိရန်၊ COVID 19 ကူးစက်မှုအား လေ့လာစောင့်ကြည့်ရေးနှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးရန်၊ လူထုပညာပေးရန်နှင့် အရေးပေါ်အခြေအနေတုံ့ပြန်ရေး ကိစ္စများတွင် သုံးစွဲသွားမည် ဖြစ်ကြောင်း ကမ္ဘာ့ကာကွယ်ဆေးဆိုင်ရာ မဟာမိတ်အဖွဲ့ (Global Alliance for Vaccines and Immunisation - GAVI) မှ ပြောသည်။

ပုဂ္ဂလိကနှင့် အစိုးရ လက်တွဲဆောင်ရွက်နေသည့် ကာကွယ်ဆေးဆိုင်ရာ လုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်ပေးသည့် GAVI အဖွဲ့ မှ မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် တိုးတက် ခိုင်မာရန် အမေရိကန် ဒေါ်လာ (၈) ဒသမ (၈) သန်းအား ကပ်ရောဂါ တိုက်ဖျက်ရာတွင် ပြောင်းလဲ သုံးစွဲမည်ဖြစ်ကြောင်း (၀၃.၀၆.၂၀) ရက်နေ့တွင် ကြေညာခဲ့သည်။[VOA]

(၁၀) ရခိုင်ပြည်၊ မောင်တောမြို့နယ်နှင့်ကပ်ရပ်တည်ရှိသည့် ကော့စ်ဘဏား (ဖလောင်းချိတ်) ခရိုင်(၁) ခုတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် (၂၀) ဦးသေဆုံးကာ (၈၉၀) ဦး ကူးစက်ခံရပြီးနောက် ကော့စ်ဘဏား ခရိုင်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်အနီရောင် (Red Zone) အဖြစ် (၀၄.၀၆.၂၀) ရက်နေ့တွင် သတ်မှတ် ကြေညာလိုက်သည်။

ထိုသို့ သတ်မှတ်ကြေညာရာတွင် မြို့ပေါ် ရပ်ကွက် (၁၀) ခုနှင့် ခရိုင်အတွင်းရှိ နေရာ အများအပြား ကို (၁၄) ရက်ကြာ လော့ဒေါင်းချလိုက်ကြောင်းပါရှိသည်။ [Narinjara]

(၁၁) (၀၅.၀၆.၂၀) ရက်နေ့၊ နေ့လည်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ (၈) ဦးအား ဘူးသီးတောင်မြို့နယ်၌ တွေ့ရှိသောကြောင့် ရပ်ကွက် (၃)၊ ဗိုလ်ချုပ်လမ်းအတွင်းရှိဗလီကြီးတွင် Quarantine ထားရှိထားကြောင်း ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ထံမှ ပြောသည်။

၎င်းတို့သည် ဘူးသီးတောင်မြို့နယ်၊ ကွန်တိုင်ကျေးရွာမှ (၅) ဦး၊ ဦးလှဖေကျေးရွာမှ (၁) ဦး၊ အတွင်းငှက်သည်ကျေးရွာမှ (၁) ဦးနှင့် လက်ဝေးဒက်ပြင်ရှည်ကျေးရွာမှ (၁) ဦးဖြစ်ပြီး မောင်တော

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

မြို့နယ်၊ သရက်အုပ် (မွတ်စလင်) ကျေးရွာ၌ ညအိပ်ခဲ့ပြီးဘူးသီးတောင်မြို့နယ်သို့ ရောက်ရှိ လာခြင်း ဖြစ်သည်။[\[DMG\]\[BBC\]](#)

(၁၂) ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းထဲတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိထားသည့် လူနာ (၂) ဦး သည် Quarantine ဝင်ရမည်ကို စိုးရိမ်သည့်အတွက် ထွက်ပြေး တိမ်းရှောင်နေကြောင်းနှင့် ၎င်းတို့သည် ဘင်္ဂလားပင်လယ်အော်ထဲရှိ လူသူဝေးသည့် Bhashan Char ကျွန်းသို့ အပို့ခံရမည်ကို စိုးရိမ်သောကြောင့် ယခုလို တိမ်းရှောင်နေခြင်းဖြစ်ကြောင်း စခန်းတွင်း ရပ်ရွာခေါင်းဆောင်များမှ ပြောသည်။

(၀၈.၀၆.၂၀) ရက်နေ့ထိ ဒုက္ခသည်စခန်းထဲတွင် Quarantine လုပ်ထားသည့် လူဦးရေ (၁၆,၀၀၀) ရှိပြီး ထိုအထဲမှ (၂၉) ဦးသည် ကိုဗစ်ပိုး တွေ့ရထားကြောင်း အတည်ပြုထားသည်။ [\[VOA\]](#)

(၁၃) (၀၄.၀၆.၂၀) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့သို့ တရားမဝင် ဝင်ရောက်လာသော မူဆလင် (၂) ဦးဖြစ်သည့် ရွှေဇားရပ်ကွက်မှ အသက် (၄၆) နှစ် အမျိုးသမီး(၁) ဦးနှင့် အသက် (၃၂) နှစ်အရွယ် အမျိုးသား(၁) ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိကြောင်း (၁၀.၀၆.၂၀) ရက်နေ့၊ (၂၀:၀၀) နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

မောင်တောမြို့နယ်တစ်ခုတည်းတွင် ကိုဗစ်လူနာ (၄) ဦးတွေ့ရှိထားပြီး ၎င်းတို့အားလုံးသည် တရားမဝင် ဝင်ရောက်လာကြသူများ ဖြစ်ကြသည်။ [\[Narinjara\]](#) [\[DMG\]\[Khit Thit Media\]](#) [\[BBC\]](#)

(၁၄) (၁၂.၀၆.၂၀) ရက်နေ့တွင် ထိုင်းနယ်စပ် မဲဆောက်-မြဝတီလမ်းကြောင်းမှ ဝင်ရောက်လာသူ ရခိုင် လူမျိုး (၄၁) ဦးအား မင်းဘူးမြို့၊ ခရိုင်အားကစားကွင်းခန်းမမှ တစ်ဆင့် ရွှေပြည်ရခိုင် မော်တော် ယာဉ်ဖြင့် ရခိုင်ပြည်သို့ ပို့ဆောင်ပေးခဲ့ပြီး ယခုအချိန်ထိ တရုတ်နိုင်ငံမှ ပြန်လာသူ (၃၅၀၀) ကျော်နှင့် ထိုင်းနိုင်ငံမှ ပြန်လာသူ (၁၀၀၀) ကျော်ရှိကြောင်း ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးအရာရှိ ဦးရဲမင်းဦးမှ ပြောသည်။

ရခိုင်သို့ ပြန်ရောက်ချိန်တွင် ကျန်းမာရေး စောင့်ကြည့်ခံပြီးသည့် လူများအား မိမိ၏နေအိမ်၌ စောင့်ကြည့်သူ အဖြစ်ထားရှိမှာဖြစ်ပြီး မစောင့်ကြည့် ခံခဲ့ရသေးသူများကို (၂) ပတ်ခန့် ထားရှိမည် ဖြစ်သည်။ [\[Narinjara\]](#)

(၁၅) (၁၄.၀၆.၂၀) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခရီးသွားရာဇဝင်ရှိသည့် ဘူသီးတောင်မြို့နယ်မှ အသက် (၆၃) နှစ်အရွယ် အမျိုးသား (၁) ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း (၁၅.၀၆.၂၀) ရက်နေ့၊ (၀၈:၀၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ [\[Eleven Media Group\]](#) [\[Narinjara\]](#)

(၁၆) ဘူးသီးတောင်မြို့နယ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ပြန်လည်ဝင်ရောက် လာသည့် ကိုဗစ်လူနာအမှတ် (၂၆၂) နှင့်အတူ အတူဝင်ရောက်လာသူ (၁၂) ဦးထဲတွင် (၄) ဦး ပျောက်ဆုံး နေကြောင်း (၁၆.၀၆.၂၀) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေမှ ပြောသည်။

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

(၀၄.၀၆.၂၀) ရက်နေ့တွင် လူနာအမှတ်(၂၆၂) နှင့်အတူ (၁၂) ဦးဝင်လာပြီး ၎င်းတို့သည် ကျေးရွာ သို့ ရောက်ရှိသွားသဖြင့် ကျေးရွာသားများ သတင်းပို့သောကြောင့် (၈) ဦးရှာတွေ့ခြင်းဖြစ်ကြောင်း ပြောသည်။ [Khit Thit Media]

(၁၇) (၁၉.၀၆.၂၀) ရက်နေ့၊ (၀၈:၀၀) နာရီတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ (၂၃) ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အထဲတွင် ရခိုင်ပြည်မှ (၇) ဦးပါဝင်ပြီး ကျောက်တော်မြို့နယ်မှ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁) ဦး၊ ပေါက်တောမြို့နယ် မှ အမျိုးသမီး (၃) ဦးနှင့် မြောက်ဦးမြို့နယ်မှ အမျိုးသား (၁) ဦးတို့ ဖြစ်ကြသည်။

၎င်းတို့သည် ထိုင်းနယ်စပ် မြဝတီမြို့နယ်ထဲမှ ပြန်ဝင်လာသူများဖြစ်သဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် လက်ခံ၍ ကော်ရန်တင်း ဝင်ခိုင်းထားခြင်းဖြစ်ပြီး ရန်ကုန်မြို့၊ ဝေဘာဂီ အထူး ဆေးရုံကြီး၌ ဆေးကုသမှု ခံယူမည် ဖြစ်သည်။[Narinjara]

(၁၈) ဘင်္ဂလားဒေ့ရှ် Cox's Bazar ဒုက္ခသည်စခန်း၌ COVID-19 ရောဂါစစ်ဆေးမှု (၄၇၅) ဦး ပြုလုပ်ခဲ့ရာတွင် (၄၆) ဦးတွင် ရောဂါပိုးတွေ့ရှိထားကြောင်း အင်္ဂလန်အခြေစိုက် မွတ်စလင် အဖွဲ့အစည်း (၁) ခုမှပြောပြီး သေဆုံးသူ (၅) ဦး ရှိလာသည့်အတွက် လူဦးရေ (၄၀) ကျော်တွင် (၅) ဦး သေဆုံးခြင်းသည် ဆိုးရွာသည့် အခြေအနေဖြစ်ကြောင်း (၂၃.၀၆.၂၀) ရက်နေ့တွင် ဒုက္ခသည်စခန်း အခြေအနေကို မပြတ်စောင့်ကြည့်နေသော အင်္ဂလန်အခြေစိုက် BHRN က ဦးကျော်ဝင်းမှ ပြောသည်။ [VOA]

(၁၉) (၂၁.၀၆.၂၀) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသည့် စစ်တွေမြို့၌ နေထိုင်သူ (၁) ဦးတွင် COVID-19 ပိုးတွေ့ ဦးတွေ့ရှိပြီး (၂၄.၀၆.၂၀) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘူးသီးတောင် မြို့နယ်သို့ တရားမဝင် ခိုးဝင်လာသည့် မူစဆင်အမျိုးသား (၁) ဦးတွင် COVID-19 ပိုး ထပ်မံ တွေ့ရှိခဲ့သည်။[Narinjara] [DMG] [Eleven Media Group]

၂.၃.၃. လုံခြုံရေး

(၁) ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်စသည့် ဒေသများတွင် အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားနေသည့် အတွက် ၎င်းဒေသမှ ပညာရေး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမ များနှင့် ကျောင်းသူ/သူများသည် ယခုနှစ် ပညာသင်နှစ်အတွင်း လုံခြုံမှုမရှိဖြစ်မည်ကို စိုးရိမ်နေကြကြောင်း (၀၆.၀၆.၂၀) ရက်နေ့တွင် ဆရာမအချို့မှ ပြောသည်။ [Narinjara]

(၂) မောင်တောမြို့နယ်၌ (၀၃.၀၆.၂၀) ရက်နေ့တွင် ကိုဗစ်ပိုးတွေ့လူနာသစ် (၁) ဦးတွေ့ရှိပြီးနောက် (၀၄.၀၆.၂၀) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မွတ်စလင်အမျိုးသား (၁) ဦး၊ ဟိန္ဒူလူမျိုး (၁) ဦးနှင့် (၀၅.၀၆.၂၀) ရက်နေ့၊ နေ့လည်ပိုင်းအချိန်၌မွတ်စလင်လင်အမျိုးသား (၂) ဦးစုစုပေါင်း အမျိုးသား (၄) ဦးတို့သည် တရားမဝင်လမ်းကြောင်းမှ ထပ်မံဝင်ရောက်လာပြီး ၎င်းတို့အား

လှဖိုးခေါင်စခန်းတွင် Facility Quarantine ထားရှိရန် ပို့ဆောင်ထားကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်မှ ပြောသည်။

ကိုဗစ်-၁၉ ကာလအတွင်း နှစ်နိုင်ငံပြန်လည်လက်ခံရေး အစီအစဉ်များ ပိတ်ပင်ထားချိန်တွင် တရားမဝင် ဝင်ရောက်မှုများအား သက်ဆိုင်ရာ အာဏာပိုင်များမှ မတားဆီးနိုင်သည့်အတွက် ပြည်သူများအတွင်း ဝေဖန်မှုများ ဖြစ်ပေါ်ပြီး ဆက်လက် ဝင်ရောက်မှုများရှိလျှင် ရောဂါကူးစက်မှု များပြားလာမည်ကို မောင်တောဒေသခံများ စိုးရိမ်နေကြသည်။ [\[DMG\]](#)

- (၃) မောင်တောမြို့နယ်မှ ကိုဗစ်လူနာအမှတ် (၂၃၄) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကူးတို့လှေဖြင့် တရားမဝင် ဝင်ရောက်သူဖြစ်ပြီး ဇီးပင်ချောင်းကျေးရွာမှ ဦးရှန်ကျကျေးရွာတွင် တည်အိပ်ကာ လှဖိုးခေါင်စခန်းသို့ ရောက်ရှိနေကြောင်းနှင့် ဇီးပင်ကြီးတွင် ရေတပ်ရှိပြီး နယ်ခြားစောင့်များသည် နယ်စပ်တလျှောက်လုံး ရှိနေသည့်အတွက် ၎င်းတို့ခိုးဝင်လာသည်ကို သိနေကြောင်း မောင်တော မြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းမှ ပြောသည်။

ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာသူများ၏ အချက်အလက်များအား အုပ်ချုပ်ရေးပိုင်းများအနေဖြင့် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ပြီး အနောက်တံခါး ခြံစည်းရိုး လုံခြုံမှုရှိအောင် ပြုလုပ်ပေးရန် လိုအပ် ကြောင်းလည်း ပြောသည်။ [\[Khit Thit Media\]](#)

- (၄) (၃၀.၀၅.၂၀) ရက်နေ့မှ (၀၄.၀၆.၂၀) ရက်နေ့ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထပ်မံဝင်ရောက် လာသူများ သည် လာဘ်ပေး၊ လာဘ်ယူမှုများရှိနေသည့်အတွက် တရားမဝင် ဝင်ရောက်နေခြင်းဖြစ်ပြီး ၎င်းကိစ္စ နှင့် ပတ်သက်၍ အစိုးရအနေဖြင့် ထိထိမိမိ ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ထိုသို့မဆောင်ရွက် နိုင်ပါက ကျန်းမာရေး ပြဿနာ၊ လုံခြုံရေး ပြဿနာ၊ လူဝင်/လူထွက် ပြဿနာများ ပိုမိုဆိုးရွာစွာ ထိခိုက်လာနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေမှ ပြောသည်။ [\[Irrawaddy\]](#)

- (၅) (၃၀.၀၅.၂၀) ရက်နေ့မှ (၀၅.၀၆.၂၀) ရက်နေ့ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝင်ရောက်လာသူ (၁၂) ဦး ရှိပြီဖြစ်သည့်အတွက် ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ခိုးဝင်နေခြင်း၊ ခိုးသွင်းနေခြင်းကို လေ့လာ သုံးသပ်ရန် လိုအပ်ပြီး ပြည်ထောင်စုအစိုးရတွင် အပြည်အဝတ်တန်ရှိကြောင်းနှင့် ယခုကဲ့သို့ အခြေ အနေအား ထိန်းသိမ်းမှု မလုပ်နိုင်လျှင် ဘူးသီးတောင်၊ မောင်တောဒေသအား သတ်ကွင်းထဲ ပို့သလို ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း မှပြောသည်။ [\[DMG\]](#)[\[BBC\]](#)

- (၆) (၀၄.၀၆.၂၀) ရက်နေ့တွင် ကိုဗစ်အနီရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့စ်ဘဏားခရိုင် အတွင်းမှ မူဆလင် ဒုက္ခသည်များသည် နယ်စပ် ဝင်ပေါက်များမှ တစ်ဆင့် ဘူးသီးတောင်နှင့် မောင်တောခရိုင်အတွင်းသို့ တရားမဝင် ပြန်လည် ဝင်ရောက်မှုများရှိနေခြင်းသည် နယ်စပ်ခြံစည်းရိုး မလုံသည့်အပြင် နယ်ခြားစောင့် တပ်များအား ULA/AA နှင့် ARSA အဖွဲ့များမှ တိုက်ခိုက်မှုများရှိနေခြင်းကြောင့် လုံခြုံရေး သွားမရသည့် အတွက် တားဆီးရန် မတတ်နိုင်ကြောင်း (၀၈.၀၆.၂၀) ရက်နေ့တွင် မောင်တောခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးအောင်မှ ပြောသည်။ [\[Narinjara\]](#)

(၇) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောခရိုင်သို့ တရားမဝင် ခိုးဝင်လာသူများတွင် (၅) ဦး၌ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် နယ်စပ်မှ တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာသူများအား ဥပဒေနှင့်အညီ အရေးယူပေးရန် (၁၂.၀၆.၂၀) ရက်နေ့တွင် မောင်တောဒေသခံ အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၁) ဦးတို့မှ ဆန္ဒဖော်ထုတ်ခဲ့သည်။

မောင်တောအခြေအနေသည်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး အနီရောင်နယ်မြေဖြစ်နေပြီး ခိုးဝင် လာသူ များအား နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် တရားစွဲမရ၊ လဝကတွင်လည်း တရားစွဲမရကြောင်းနှင့် သဘာဝဘေး အန္တရာယ်ဖြင့်သာ တရားစွဲရကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ မောင်တောမြို့ခံ ဦးစိန်လှဖြူမှပြောသည်။ [ [Narinjara](#) ]

(၈) (၁၀.၀၆.၂၀) ရက်နေ့၊ (၁၆:၀၀) နာရီကျော်တွင် စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်ရှိ ကမ္ဘောဇ ဘဏ်ခွဲ (၂) အား အမည်မသိမျက်နှာဖုံးစွပ် လူ (၄) ဦးမှ ငွေကျပ်သိန်း (၁၈၀၀) ခန့် လုယက်မှု ဖြစ်ပွားခဲ့ပြီးနောက် ပြည်နယ်အတွင်းရှိ အခြား ဘဏ်အသီးသီးမှ ဝန်ထမ်းများမှာလည်း စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ် (စစ်တွေ) မန်နေဂျာ ဦးထက်မြတ်လင်းမှ ပြောသည်။ [ [DMG](#) ]

(၉) COVID -19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်ပနိုင်ငံများမှ မိမိနိုင်ငံသို့ ပြန်လာ သူများအတွက် ဝင်ရောက်နိုင်ရန် လေဆိပ်၊ ဆိက်ကမ်းနှင့် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များ၌ တရားဝင် လက်ခံရေးစခန်းအား ဖွင့်ထားပြီး တရားဝင်လက်ခံရေး စခန်းမရှိသည့် နယ်စပ် ဝင်ပေါက်များမှ ဝင်ရောက်လာမှုရှိသောကြောင့် ထိုသို့ ဝင်ရောက်နေသည်ကို လက်ခံသူများအား တည်ဆဲဥပဒေနှင့် အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း (၁၀.၀၆.၂၀) ရက်နေ့တွင် Coronavirus Disease 2019 (COVID -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ထုတ်ပြန်သည်။[ [The Ladies News](#) ]

(၁၀) (၁၃.၀၆.၂၀) ရက်နေ့၊ (၀၅:၀၀) နာရီတွင် အစိုးရတပ်မတော်မှ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင် ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး အိမ်ထောင်စုစာရင်းများ စစ်ဆေးခဲ့ကြောင်း ပုဏ္ဏားကျွန်း မြို့နယ် အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်မှ ပြောသည်။[ [Narijara](#) ]

(၁၁) (၁၈.၀၆.၂၀) ရက်နေ့၊ (၁၂:၀၀) နာရီကျော်တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် (ခ) အပိုင်းမှ မခင်စိုးနွယ်၊ အသက် (၁၃) နှစ် (၁၁) ဦးမောင်ဝင်ဌေးသည် မုန့်ရောင်းရန်အတွက် ထွက်သွားပြီးပျောက်ဆုံးနေရာမှ (၁၉.၀၆.၂၀) ရက်နေ့၊ (၁၆:၀၀) နာရီတွင် ကျောင်းတက်လမ်းရပ်ကွက်၊ မင်းဘာကြီးလမ်းရှိ ဆောက်လုပ်ဆဲ (၄) ထပ်အဆောက်ဦး၏ တတိယထပ်၌ ဦးခေါင်းထိခိုက် ဒဏ်ရာဖြင့်တွေ့ရှိခဲ့သောကြောင့် ဆေးရုံသို့ ပို့ဆောင် ထားစဉ် သေဆုံးသွားသည်။  
သမီးဖြစ်သူသေဆုံးမှုသည် မုဒိန်းမှုကျူးလွန်ရန်အတွက် ကြိုးပမ်းရန် သတ်ဖြတ်ခြင်း ဖြစ်နိုင် ကြောင်း ဖခင်ဖြစ်သူမှ ပြောဆိုပြီးဆေးစစ်ချက်အားရန်ကုန်သို့ ပို့ဆောင်ထား ကြောင်း စစ်တွေ ဆေးရုံကြီးမှ တာဝန်ရှိသူ (၁) ဦးကပြောသည်။ [ [Narinjara](#) ] [ [DMG](#) ]

ရခိုင်ပြည်ရေးရာ သတင်းသုံးသပ်ချက် - ၂၀၂၀ ခုနှစ်၊ ဇွန်လ

(၁၂) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောဒေသသို့ တရားမဝင် လူပို့ဆောင်ပေးနေသည့် ပွဲစားများအား အရေးယူနိုင်ရန်အတွက် စုံစမ်းဖော်ထုတ်မှုများ လုပ်ဆောင်နေပြီး သရက်အုပ်ကျေးရွာအုပ်စု မင်္ဂလာကြီးကျေးရွာမှ သံသယရှိသူ ကူးတို့လှေသမား (၁) ဦးကိုလည်း အမှုဖွင့်လှစ်ရန် ဆောင်ရွက် နေကြောင်း (၁၈.၀၆.၂၀) ရက်နေ့တွင် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်မှ ပြောသည်။

ဘင်္ဂလားဒေ့ရှ်မှ ဝင်လာသည့်အချိန်တွင် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်များအား စာရင်းပေးပို့ ဝင်လာ ကြခြင်းဖြစ်ပြီး တချို့သည် စားရင်းပေးရာတွင် ငွေကြေးကုန်ကျသည့်အတွက် ငွေကြေး မတတ်နိုင်သောကြောင့် ရသည့်နည်းများဖြင့် ဝင်လာကြောင်း မောင်တောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်မှ ပြောသည်။ [DMG]

(၁၃) ရခိုင်ပြည်အတွင်း အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသော နယ်မြေများတွင် လယ်ယာထွန်ယက်၊ စိုက်ပျိုးရန်အတွက် စိုးရိမ်မှုများရှိနေကြောင်းနှင့် ယခု လယ်ယာများကို စတင် ထွန်ယက် နေပြီဖြစ်သော်လည်း တပ်မတော်စစ်ကြောင်းများလာပါက မကြာခင် ပြေးနေရကြောင်း ကျောက်တော်မြို့နယ် အပေါက်ကျေးရွာမှ ဦးခိုင်စိုးမှ ပြောပြီး လယ်ထွန်နေစဉ် လက်နက်ကြီး ကျည်ကျရောက်မှုများ ရှိခြင်းကြောင့်လည်း အသက် အန္တရာယ်ကို စိုးရိမ်နေရကြောင်း မြောက်ဦး မြို့နယ် တင်းထိန်ကန်ကျေးရွာမှ ဦးမောင်သိန်းလှက ပြောသည်။

ယခုကဲ့သို့ တောင်သူများ၏ စိုးရိမ်မှုများအား ပြည်နယ်လွှတ်တော်နှင့် သက်ဆိုင်ရာဝန်ကြီးဌာန များသို့ တင်ပြထားကြောင်း (၁၉.၀၆.၂၀) ရက်နေ့တွင် ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံမှ ပြောသည်။ [DMG]

(၁၄) မောင်တော၊ ဘူးသီးတောင်မြို့နယ်များသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်နေသည့် များတွင် မှောင်ခိုပွဲစားများရှိပြီး လုံခြုံရေးဘက်မှ တာဝန်ရှိသူများလည်း ပူးပေါင်းပါဝင်မှုရှိနေ ကြောင်း (၁၉.၀၆.၂၀) ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ပြော သည်။

ထိုသို့ ဝင်ရောက်လာသူများကို လဝကဥပဒေဖြင့် အရေးယူသွားမည့်အပြင် လက်ခံထားသူများ ကိုလည်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး မောင်တောနယ်စပ် တစ်လျှောက် ခြံစည်းရိုး ကာထားသော်လည်း သားငါးရှာစားနေကြသည့် လှေသမားများ ဝင်ထွက် သွားလာနေသည့် ချောင်းမြောင်းများရှိနေသောကြောင့် ၎င်းနေရာများကို ခြံစည်းရိုးကာ၍ အဆင်မပြေကြောင်း ပြောသည်။ [DMG]

(၁၅) (၂၀.၀၆.၂၀) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်သို့ တရားမဝင် ဝင်ရောက် လာသူ (၅) ဦးထဲမှ (၂၁.၀၆.၂၀) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် သရက်မနုကျေးရွာမှ မိုဟာမက်အာယာစ် အသက် အသက် (၂၂) နှစ်အား ဘူးသီးတောင်သို့သွားစဉ် မောင်တောမြို့နယ် (၄) မိုင်ဈေး၌ ဖမ်းဆီးရမိပြီး ကျန် (၄) ဦးမှာ လွတ်မြောက်နေကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်မှ ပြောသည်။



၎င်းတို့ ညအိပ်ခဲ့သည့် ဒင်္ဂါနားနှင့် သူဦးလာကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို စုံစမ်း ဖော်ထုတ် ခိုင်းထားပြီး ဖမ်းမိသူနှင့် ထိတွေ့ခဲ့သူ (၅) ဦးအား လှဖိုးခေါင်စခန်း၌ ကွာရီတင်းထား ကြောင်းပြောသည်။ [DMG]

(၁၆) (၂၂.၀၆.၂၀) ရက်နေ့၊ နံနက်တွင် ကျောက်တော်မြို့နယ်၊ ကြာညိုပြင်ကျေးရွာမှ လမုတပင်ကျေးရွာ ဘက်သို့ ထွက်ခွါလာသော အစိုးရတပ်မတော်စစ်ကြောင်းအား ကျောက်ဖြူရွာကျေးရွာအနီး အရောက်တွင် လယ်ကွင်းပြင်ရှိ ကျေးရွာသားများမှ မြင်၍ ထွက်ပြေးကြရာ စစ်ကြောင်းမှ လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ကျေးရွာသားများမှ ပြောသည်။ [Narinjara]

(၁၇) (၂၂.၀၆.၂၀) ရက်နေ့၊ နံနက်တွင် ကျောက်တော်မြို့နယ်၊ ကျောက်ဖြူရွာ တဘက်ကမ်းရှိ အပေါက်ဝ ရဲစခန်းအတွင်းမှပစ်သံအချို့ကြားရပြီးနောက် အစိုးရတပ်မတော် စစ်ကြောင်းသည် ကျောက်ဖြူရွာကျေးရွာသို့ အရောက်တွင် ရွာသားအချို့အားခေါ်ယူကာ ဗုံးတွင်း၌ ပုန်းနေသူများ တွင် အမျိုးသားများရှိ၊ မရှိ မေးမြန်းစစ်ဆေးပြီး သေနတ်ပေါက်သံကြားလျှင် သတ်ပစ်မည် ပြောကြောင်း စစ်ဆေးခံရသူ (၁) ဦးမှ ပြောသည်။

ထို့နောက် လမုတပင်ကျေးရွာသို့အဝင်တွင်လည်း သေနတ်ပစ်ဖောက်၍ ရွာထဲသို့ဝင်ရောက်လာပြီး ရွာထဲ၌ တွေ့သည့် သူများကို ခေါ်ယူကာ ရွာလယ်တွင် စုခိုင်းထားကြောင်း ၎င်းကျေးရွာသားများမှ ပြောသည်။ [Narinjara]

(၁၈) (၂၂.၀၆.၂၀) ရက်နေ့၊ (၁၁:၀၀) နာရီတွင် စစ်တွေမြို့နယ်၊ အောင်ဒိုင်ရွာအတွင်းသို့ ရဲ၊ လဝကနှင့် အစိုးရတပ်မတော်တို့ ဝင်ရောက်လာပြီး ဖမ်းဆီးစစ်ဆေးမှုများရှိသောကြောင့် ကျေးရွာသားများ ထွက်ပြေး တိမ်းရှောင်နေကြသည်။

အောင်ဒိုင်ကျေးရွာတွင် အိမ်ခြေ (၃၈၇)ဆောင်၊ လူဦးရေ (၁၇၇၀)ဦးရှိပြီး ယခင်ကလည်း (၂) ကြိမ် ဝင်ရောက် စစ်ဆေးခဲ့ကြောင်းနှင့် ထိုသို့စစ်ဆေးစဉ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာလူကြီး တချို့ပါဝင်ခဲ့ပြီး ယခုစစ်ဆေးစဉ်တွင် ရပ်ရွာအုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားခြင်းမရှိခဲ့ကြောင်း အောင်တိုင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြစ်နီမှ ပြောသည်။ [Narinjara]

(၁၉) (၂၅.၀၆.၂၀) ရက်နေ့၊ နံနက်တွင် ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာထဲသို့ အစိုးရ တပ်မတော် စစ်ကြောင်း (၁) ခု ဝင်ရောက်လာပြီး စစ်ကြောင်းမရောက်မီ ကျေးရွာသားများ ထွက်ပြေးနေချိန်တွင် ရွာတွင်ကျန်နေသည့် ကျေးရွာသား (၂၀) ဦးအား နေ့လည်၌ ခေါ်ယူ စစ်ဆေး နေကြောင်း ထွက်ပြေးနေသူ ကြိမ်သာရွာမှ ရပ်မိရပ်ဖ (၁) ဦးမှ ပြောသည်။ [Narinjara] [DMG] [VOA]

(၂၀) မောင်တောခရိုင်သို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ မောင်တောမြို့နယ်မှ (၁၉) ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ (၁၀) ဦးတို့အား လူဝင်မှုကြီးကြပ်ရေးဥပဒေ ခိုးဝင်ခိုးထွက် ပုဒ်မ ၁၃(၁)၊ အားပေးကူညီမှု ပုဒ်မ ၁၃(၁) တို့ဖြင့် အရေးယူထားကြောင်း (၃၀.၀၆.၂၀) ရက်နေ့တွင် မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းမှ ပြောသည်။ [DMG]

(၂၁) (၂၉.၀၆.၂၀) ရက်နေ့၊ (၂၀:၀၀) နာရီတွင် စစ်တွေမြို့မရဲစခန်း၌ တာဝန်ကျနေသည့် မကျည်းမြိုင် ရပ်ကွက် အကွက်(၃) မှ တပ်ကြပ်ကြီး မောင်မောင်သန်း၊ အသက် (၄၀) နှစ် (၁) ဦးမောင်ကြာအောင်အား အမည်မသိသူ အမျိုးသား (၂) ဦးမှ အိမ်ရှေ့တွင် ဓားဖြင့်ထိုးသတ်သဖြင့် သေဆုံးသွားသောကြောင့် စစ်တွေမြို့ပေါ်မှ ဒေသခံများ လုံခြုံရေးအတွက် စိုးရိမ်နေကြသည်။ [\[Cincds\]\[Narinjara\]\[DMG\]](#)

ရခိုင်ပြည်ရှိ လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးသူငယ်များ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရသောကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးမှုများ မြင့်တက်လာပြီး ကပ်ရောဂါကာလ၌ အပစ်ရပ်ရန် အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မှ မေတ္တာရပ်ခံထားသည့်အချိန်တွင် ဆက်လက်ဖြစ်ပွား နေသည့် တိုက်ပွဲများကြောင့် ယခုနှစ် ပထမ (၃) လတွင် ကလေးများ ထိခိုက်သေဆုံးနှုန်းသည် ပြီးခဲ့သည့်နှစ် နှောင်းပိုင်း (၃) လတာကာလထက် (၆) ဆ မြင့်တက်လာကြောင်း (၂၃.၀၆.၂၀) ရက်နေ့တွင် ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့၊ ဗြိတိန်အခြေစိုက် Save the Children အဖွဲ့မှ သတိပေး ပြောသည်။ [\[VOA\]](#)

**၂.၃.၄. ပညာရေး**

(၁) ရခိုင်ပြည်ရှိ စာသင်ကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း (၆) ပေ အကွာမှ သင်ကြားနိုင်ရန် စာသင်ခန်း အလုံအလောက် မရှိခြင်းနှင့် အဆောင်ဆောက် လုပ်ရန် လည်း ညွှန်ကြား ထားခြင်း မရှိသောကြောင့် စာသင်ချိန်များကို ခွဲပြီးသင်ကြားသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနေဝင်းမှ ပြောသည်။ လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် ယခုနှစ်တွင် (၂၁.၀၇.၂၀) ရက်နေ့၌ အထက်တန်း ကျောင်းများအား စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ထုတ်ပြန်ထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း (၆) ပေ အကွာမှ သင်ကြားရန် စီစဉ်ထားကြောင်း စစ်တွေမြို့(မဟာပညာကျော်) ကိုယ်ပိုင်အထက်တန်း ကျောင်း၏ ဒါရိုက်တာ ဦးစံရွှေသိန်းမှ ပြောသည်။ [\[DMG\]](#)

(၂) ပညာရေးဝန်ကြီးဌာနမှ အသစ်ပြောင်းလဲလိုက်သည့် သင်ရိုးသစ်များနှင့်ပတ်သက်၍ အင်တာနက် မရရှိသည့် ရခိုင်နှင့် ချင်းပြည်နယ်မှ ကျောင်းများအား လျှပ်စစ်မီးရှိရုံနှင့် သင်ရိုးသစ်များကို လေ့လာနိုင်မည့် DBE Box (department of basic education Box) များ ပေးအပ်သွားရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံ အခြေခံပညာ ဦးစီးဌာနမှပြောသည်။ ထို့နောက် စတုတ္ထတန်း၊ သတ္တမတန်းနှင့် ဒသမတန်း သင်ရိုးသစ်များအား Online မှ စတင် သင်ကြားပေးမည့် (၁၅.၀၆.၂၀) ရက်နေ့မတိုင်မီ DBE Box များ ပေးပို့ရန် စီစဉ်ထားကြောင်းနှင့် Telenor Myanmar မှ DBE Box အလုံး (၁၀၀) ကူညီပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေခံ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းမှ ပြောသည်။ [\[DMG\]](#)

၂.၃.၅. မူးယစ်ဆေးဝါး

- (၁) (၁၁.၀၆.၂၀) ရက်နေ့၊ (၂၂:၃၀) နာရီတွင် မြန်မာဘက်မှ မောင်တောနယ်စပ် ခြံစည်းရိုး ကျော် တက်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်သူ ဘင်္ဂလီလူမျိုး အာရာဖတ် (ဘ) မာမတ်ခမ်နှင့် မာမတ်နုရ် (ဘ) နိရာမင် (၂) ဦးအား ငွေကျပ်သိန်း (၆၈၀၀) တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရှူးသွပ်ဆေးပြား (၃၄၁၂၅၀) ပြားနှင့်အတူ ဖမ်းဆီးရမိကြောင်း (၁၂.၀၆.၂၀) ရက်နေ့တွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးမှ သတင်းထုတ်ပြန်သည်။ [[Narinjara](#)]
- (၂) (၁၄.၀၆.၂၀၂၀) ရက်နေ့၊ ညနေတွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း (အလယ်) ကျေးရွာရှိ ဦးမောင်ဖြူအိမ်မှ ငွေကျပ် (၁) ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရှူးသွပ်ဆေးပြား (၆၇၄၅၀၀) အားဖမ်းဆီးရမိကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးမှ ပြောသည်။ [[Narinjara](#)]
- (၃) (၃၀.၀၆.၂၀) ရက်နေ့၊ (၁၀:၀၀) နာရီတွင် မောင်တောမြို့နယ် လုံခြုံရေးအဖွဲ့မှ ရသေ့တောင် မြို့နယ်၊ အင်္ဂုမော်ဘက်မှ ငါးခူရသို့ မောင်းနှင်လာသော (ALPHARD) အမျိုးအစား ကား (၁) စီးအား (WY) စာတန်းပါ ပန်းရောင်စိတ်ကြွရှူးသွပ်ဆေးပြား (၅၇၉၅၀၀) ပြား၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၁) ဘီလီယံကျော်နှင့်အတူ ဖမ်းဆီးရမိကြောင်း (၃၀.၀၆.၂၀) ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။ [[Cincds](#)]

၂.၃.၆. ပို့ဆောင်ဆက်သွယ်ရေး

- (၁) COVID-19 ကြောင့် (၁၀.၀၄.၂၀) ရက်နေ့မစ၍ ယာယီရပ်နားထားသည့် မောင်တောနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နေပြီး ကုန်စက်လှေများနှင့်အတူ ပြန်လာသူများအား Quarantine ထားကာ ကျန်းမာရေးစစ်ဆေးကြောင်း မောင်တောနယ်စပ် ကုန်သည်များအသင်း ဒုဥက္ကဋ္ဌ ဦးအောင်စံသိန်းမှ (၀၅.၀၆.၂၀) ရက်နေ့တွင်ပြောသည်။

မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အများဆုံး တင်ပို့ရသည့် ပို့ကုန်များမှာ ကြက်သွန်နီ၊ ရေထွက်ပစ္စည်း၊ ချင်းတို့ ဖြစ်ပြီး (၁) လလျှင်ပုံမှန်အားဖြင့် အမေရိကန်ဒေါ်လာ (၁) သိန်း ကျော်တန်ဖိုး ကုန်သွယ်မှုရှိနေကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းစာရင်း၌ ဖော်ပြ သည်။ [[7 Days News](#)]

၂.၃.၇. စီးပွားရေး

(၁) ၁၉၈၉ခုနှစ်တွင်ငါးလုပ်ငန်းဦးစီးဌာနမှ ရေငန်ပုစွန် သားပေါက် အသားတိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် သိမ်းဆည်းထားသည့် ဝှံ့မြို့နယ်၊ မကျေးငူကျေးရွာအုပ်စုနှင့် တောင်ပေါက် ကျေးရွာအုပ်စုတို့မှ မြေဧက (၄၀၅) ဒဿမ (၅၆) ဧကအား (၁၉.၀၆.၂၀) ရက်နေ့၊ (၀၈:၀၀) နာရီတွင် ဝှံ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းဝေးခန်းမ၌ ပြည်နယ် အစိုးရအဖွဲ့မှ မူလပိုင်ရှင်လယ်သမား (၆၄) ဦးထံ ပြန်လည် ပေးအပ်လိုက်ကြောင်း မကျေးငူ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဆန်းလွင်မှ ပြောသည်။ [\[Narinjara\]](#)

(၂) COVID-19 ကာလအတွင်း တောင်သူလယ်သမားများအတွက် လယ်(၁) ဧကလျှင် စိုက်ပျိုးရေး ချေးငွေ (၅) သောင်းကျပ်အား ထပ်တိုးချေးပေးသွားမည်ဖြစ်ပြီး ရခိုင်ပြည်အတွင်းရှိ ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲမြို့များတွင် (၂၂.၀၆.၂၀) ရက်မှစ၍ ထုတ်ချေးနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ် ဘဏ်ခွဲ) မှ ဘဏ်မန်နေဂျာ ဦးအေးသိန်းမှ ပြောသည်။

ထိုသို့ ချေးငွေထုတ်ချေးမည့်ကိစ္စကို တောင်သူလယ်သမားများ သိရှိစေရန် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား အစည်းအဝေးခေါ်ယူကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခင်နှစ်မှ ချေးငွေ အားပြန်မဆပ်နိုင်သည့် လယ်သမားများ မပါကြောင်းပြောသည်။ [\[DMG\]](#)

(၃) ဘင်္ဂလားဒေ့ရှ်နှင့် စစ်တွေသို့ကုန်သွယ်ရေး သွားနေသည့် သင်္ဘော၌ လိုက်ပါလာသည့် စစ်တွေမြို့ တွင် နေထိုင်သူ (၁) ဦးအား (၂၃.၀၆.၂၀) ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ယာယီရပ်နားထားလိုက်ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးမှ ပြောသည်။

မြန်မာနိုင်ငံအနှံ့မှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို စစ်တွေမြို့ နယ်စပ်ကုန်သွယ်ရေးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဓိကတင်သွင်းနေခြင်းဖြစ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းများကို ယာယီ ရပ်လိုက်ခြင်းကြောင့် ကြက်သွန်၊ ငါး စသည့် ကုန်စိမ်းပစ္စည်းများတင်ပို့ရန် ပြင်ဆင်ထားသော လုပ်ငန်းရှင်များအနေဖြင့် ဆုံးရှုံးနစ်နာမှုများရှိကြောင်း ပြောသည်။ [\[DMG\]](#)

၂.၃.၈. ယဉ်ကျေးမှု

(၁) (၀၅.၀၆.၂၀) ရက်နေ့၊ (၁၃:၃၀) အချိန်တွင် ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရား ဂေါပက အဖွဲ့၏ ဩဝါဒစရိယ သိန်းတန်ဆရာတော်ကြီး ဦးကုဏ္ဍမာလာဦးဆောင်ပြီး ကျောက်တော်နှင့် မြောက်ဦးမြို့နယ်တို့မှ ဆရာတော်၊ သံဃာတော်အပါး (၅၄) ပါးဖြင့် ကျောက်တော်မြို့၊ မဟာမြတ် မုနိဘုရား၌ ပြန်တင်ထားသည့် မကိုဋ်တော်အား ပြည်သူများ တောင်းဆိုသည့်အတွက် (၀၇.၀၆.

၂၀) ရက်နေ့၊ (၀၃:၁၅) နာရီတွင် ကျောက်တော်မြို့နယ်မှ ဆရာတော်အချို့ဦးဆောင်ကာ ပြန်လည် ဖြုတ်ချခဲ့ကြောင်း စာရေးဆရာ သူမြတ် (မဟာအောင်မြေ) မှပြောသည်။ [[Narinjara](#) ][DMG]

(၂) ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ့်တစ်ဘုံဘုရားတွင် အစိုးရတပ်မတော်မှ တပ်စွဲခြင်းရှိ၊ မရှိကို သွားရောက် ကြည့်ရှု၍ မရသဖြင့် မသိရှိနိုင်သော်လည်း အလိုတော်ပြည့်ဘုရားနှင့် ကြာညိုပြင် ကျေးရွာအနီးရှိ ဘုန်းတော်ကြီး ကျောင်း၌ တပ်စွဲထားကြောင်း (၂၃.၀၆.၂၀) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံထံမှ သိရသည်။ [[DMG](#)]

၃။ တွေ့ရှိချက်များ

၃.၁. နိုင်ငံရေးဆိုင်ရာ တွေ့ရှိချက်များ

- (၁) ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရေး - ၂၀၂၀ ရွေးကောက်ပွဲအား ရခိုင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည်နယ်တို့နှင့် ကချင်ပြည်နယ် ဒေသတစ်ချို့အား ချန်လှပ်၍ မြန်မာတစ်နိုင်ငံ လုံးရှိ မြို့နယ်ပေါင်း (၃၃၀) ၌ ကျင်းပမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် ထုတ်ပြန်လိုက်သည်။ ၂၀၂၀ တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန် အတွက် နိုင်ငံရေးပါတီ (၃၀) မှ အချက် (၁၂) ချက်အား ဆွေးနွေးရန် တွေ့ဆုံခွင့် အတွက် ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံတော်သမ္မတရုံး နှင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ တောင်းခံစာ ပေးပို့ခဲ့သည်။ KNCပါတီ မှလည်း ၎င်းတို့တင်ပြထားသည့် အချက် (၅) ချက်အား ရွေးကောက်ပွဲ ကော်မရှင်၊ အနေဖြင့် ကျေကျေလည်လည် မဆွေးနွေး နိုင်လျှင် သန့်ရှင်းလွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲဖြစ်ရန် မလွယ်ကူကြောင်းပြောသည်။ COVID-19 ကြောင့် တိုင်းရင်းသားများ မည်သည့် အရာကိုမှ လုပ်လို့ မရသည့် အချိန်၌ တာဝန်များအား အကြောင်းပြပြီး သက်ဆိုင်ရာ အစိုးရတာဝန်ရှိ သူများ နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နယ်များသို့ သွားရောက်ကာ ပါတီစည်းရုံးရေးအသွင် လုပ်ဆောင်နေ ကြောင်း ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းဆွေမှ ပြောသည်။ CNLD ပါတီအနေဖြင့် ပလက်ဝဒေသ၌ ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဖြစ်သော်လည်း ULA/AA မှ ဖမ်းဆီး ရန်ရှာမည်ကို စိုးရိမ်ကြောင်း ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းဆွေမှ ပြောသည်။
- (၂) ၂၀၂၀ ရွေးကောက်ပွဲလွန်ကာလ အစိုးရဖွဲ့စည်းနိုင်ခြေ - ၂၀၂၀ ရွေးကောက်ပွဲ အလွန်တွင် ပါတီကြီး (၁) ခုကသာ အနိုင်ရကာ အစိုးရဖွဲ့ရန် ဖြစ်နိုင်ခြေ နည်းပါး ပြီး ညွန့်ပေါင်းအစိုးရ ဖြစ်လာနိုင်ကြောင်း ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UPB) ဥက္ကဋ္ဌ ဦးရွှေမန်းမှ လည်းကောင်း၊ NLD ပါတီကသာ အပြတ်အသတ် အနိုင်ရမည်ဖြစ်ကြောင်း NLD ဗဟို ပြန်ကြားရေး အဖွဲ့ဝင် မုံရွာ အောင်ရှင်မှ လည်းကောင်း၊ NLD ပါတီကသာ အနိုင်ရရှိပြီး တိုင်းရင်းသားပါတီများဖြင့် ပူးပေါင်းသည့် အစိုးရတစ်ရပ် ဖြစ်လာနိုင်ကြောင်း ဒေါက်တာ ရန်မျိုးသိန်းမှ လည်းကောင်းပြောသည်။ ကရင်၊ မွန်၊ ချင်းနှင့် ကယား ပြည်နယ်တို့မှ တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းပြီး တိုင်းရင်းသားပါတီများ အချိုးကျပါဝင်သည့်ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ရေး ကြိုးပမ်းသွားကြမည်ဟု သိရသည်။
- (၃) ၂၀၂၀ ရွေးကောက်ပွဲနှင့် ရခိုင်ပြည် - ၂၀၂၀ ရွေးကောက်ပွဲအား ရခိုင်ပြည်၌ ပြုလုပ်ခွင့်ရရန် ရခိုင်ပါတီများမှ ဆန္ဒရှိကြသော်လည်း ဖြစ်နိုင်ခြေ အလွန်နည်းပါးနေသည်။ လူထု အနေဖြင့် လည်း စိတ်ပါဝင်စားမှု နည်းပါးနေသည်။ ANP အနေဖြင့် တိုက်ပွဲနှင့် Covid-19 ရောဂါ ကြောင့်မဲဆွယ်စည်းရုံးရန်လည်း အကန့်အသတ်များ ရှိနေသည်။ ရခိုင်ပြည်၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် NLD အစိုးရမှ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး

ဝန်ကြီးဌာန တို့အား ဦးစားပေး ဆွေးနွေးလျက်ရှိသည်။ ရခိုင်ပြည်၌ ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်လျှင်အမျိုးသားရင်ကြားစေ့ရေးအား ထိခိုက်နိုင်ကြောင်း၊ ဒီမိုကရေစီဆိတ်သုဉ်း သွားနိုင်ကြောင်း နှင့်စစ်အုပ်ချုပ်ရေး ဖြစ်သွားနိုင်ကြောင်း ပါတီခေါင်းဆောင်များနှင့် နိုင်ငံရေးသုံးသပ်သူများမှ ပြောဆို မှုများရှိသည်။

(၄) **ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး** - ULA/AA နှင့် မြန်မာအစိုးရ တပ်မတော်တို့ကြား တစ်ဘက်မှ ကမ်းလှမ်းသည့် ငြိမ်းချမ်းရေးကို တစ်ဘက်မှ မယုံကြည်ကြောင်း တိုက်ရိုက်၊ သွယ်ဝိုက်ထုတ်ပြန် ပြောဆိုချက်များအားတွေ့ရသည်။ လက်တွေ့မပါသည့် တစ်ဘက် သတ် အပစ်ရပ်စဲရေး ကြေညာချက်များအား အပြန်အလှန် ထုတ်ပြန်နေကြသည်ဟုလည်း နိုင်ငံရေး အကဲခတ်သူများမှ ဝေဖန်နေကြသည်။ နှစ်ဘက်သဘောတူ အပစ်ရပ်စဲချုပ် ချုပ်ဆိုရန် ဆွေးနွေးမည့်ကိစ္စကိုလည်း COVID-19 ရောဂါ အခြေအနေတည်ငြိမ်မှသာ တွေ့ဆုံကြရန် မြောက်ပိုင်း မဟာမိတ် ဘက်မှ အကြောင်းပြန်ကြားခဲ့သည်။ ရခိုင်ဒေသ၌ အကြမ်းဖက်မှု နှိမ်နင်းမည့် စစ်ဆင်ရေးအား ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ညီလာခံတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ ပါဝင်ခြင်း၊ မပါဝင်ခြင်းသည် (NRPC) အပေါ်မှာ မူတည်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအရေးနှင့် လက်နက်ကိုင်ကိစ္စ ကို မရောထွေးရန် လိုကြောင်း မြန်မာအစိုးရစစ်တပ်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ ULA/AA မှ ခိုင်သုခက အစိုးရတပ်မတော်မှ ၎င်းတို့ ရှိသည့် နေရာများအား နေ့စဉ်နှင့်အမျှ ထိုးစစ်ဆင်မှုများ ပြုလုပ်နေခြင်းကြောင့်သာ တိုက်ပွဲများဖြစ်ပွား နေခြင်း ဖြစ်ကြောင်း ပြောသည်။ ငြိမ်းချမ်းရေးဆောင်ရွက်သည့် အခါတွင် ရခိုင်ပြည်ကို ချန်လှပ် ထားသည့် အကျိုးဆက်များက ပြည်နယ်တဝှမ်း တိုက်ပွဲဖြစ်ပွားနေရကြောင်း ရခိုင် လွတ်တော်အမတ် ဒေါ်ထုမေမှပြောသည်။

(၅) **ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ** - ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးအားဩဂုတ်လတွင် အကျဉ်းချုပ် ကျင်းပရန်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပြင်ဆင်ထားသည့် အချက်များအား (၂၃.၀၆.၂၀) ရက်နေ့မှ (၂၅.၀၆.၂၀) ရက်နေ့အထိ အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်းသွားရန်ရှိကြောင်း သဘောတူညီခဲ့ကြသည်။

(၆) **အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး** - ကျေးရွာအုပ်ချုပ်ရေးမှူးများအား ULA/AA နှင့် ဆက်သွယ်သည်၊ ပံ့ပိုးကူညီသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အစိုးရစစ်တပ်ဖက်မှ ဖမ်းဆီးမှု များ ရှိနေသောကြောင့် နှစ်ဘက်ကြားညှပ်မည်စိုးရိမ်၍ မြေပုံမြို့နယ်မှ ရပ်/ကျေး အုပ်ချုပ် ရေးမှူး (၆၈) ဦး နှုတ်ထွက်စာတင်သွင်းခဲ့သည်။ အလားတူ ဖြစ်ရပ်များကြောင့် ရခိုင်ပြည်ရှိ မြို့နယ်များတွင် အုပ်ချုပ်ရေး ယန္တရား ပျက်စီးသွား နိုင်ကြောင်း ဦးဖေသန်းမှ ပြောသည်။ လက်ရှိ ရခိုင်ပြည်၌ မြေပြင်အနေအထားအရ အစိုးရအုပ်ချုပ်ရေး မတွေ့ရကြောင်းနှင့် ULA/AA အုပ်ချုပ်ရေးနှင့် အစိုးရစစ်တပ် အုပ်ချုပ်ရေးကိုသာ မြင်တွေ့ရကြောင်း မြတန်ဆောင်း ဆရာတော်မှ ဆိုသည်။ မြန်မာအစိုးရတပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အုပ်ချုပ်ရေးမှူး ဆက်လုပ်မည့်သူများလည်း ရှိနေသေးသဖြင့် မြို့နယ် အုပ်ချုပ်ရေးယန္တရားများ မပျက်ပြားနိုင်ကြောင်း၊ ULA/AA မှ အစိုးရအုပ်ချုပ်ရေးကို အစားထိုးရန် ပြောလာ ခြင်းသည် အစိုးရ၏ အချုပ်အခြာအာဏာကို ထိပါးနေခြင်းဖြစ်

ကြောင်း၊ အုပ်ချုပ်မှုဆိုင်ရာ မူလအစီအစဉ်ဖြင့် မလုံလောက်လျှင် နောက်ထပ် အစီအစဉ်များ ဆက်သုံးရမှာမျိုး ရှိကြောင်း ပြောသည်။ ULA/AA ပြောခွင့်ရ ခိုင်သုခမှ ရခိုင်ဒေသသည် ယခင်ရော ယခုပါ စစ်အုပ်ချုပ်ရေး လက်အောက်မှာသာ ရှိကြောင်း၊ တပ်မတော်မှ ၎င်းတို့၏ ဆောင်ရွက်ချက်များကို ဖုံးကွယ်ရန်နှင့် စစ်အုပ်ချုပ်ရေး ရရှိရန် အစိုးရအား ဖိအား ပေးနေပြီး ရခိုင်ပြည်၌ အစိုးရနှင့် အစိုးရတပ်မတော် မရှိလျှင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုများ ရရှိနိုင်ကြောင်း ပြောသည်။ ULA/AA အားနှိမ်နင်းရန်နှင့် အုပ်ချုပ်ရေး တည်ငြိမ်ရန်အတွက် အစိုးရနှင့် တပ်မတော်ကြား မကြာခဏ ဆွေးနွေးမှုများ ရှိကြောင်း ဦးဇော်ဌေးမှ ပြောသည်။

(၇) တိုက်ပွဲဖြစ်နေသည့် ဒေသများ၌ တရားဥပဒေ စိုးမိုးရေးအားနည်းပြီး လက်ရှိ တာဝန်ယူနေသည့် အစိုးရမှလည်း တရားဥပဒေ စိုးမိုးရေးအတွက် ကိုင်တွယ်ရာ တွင် အားနည်းကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှ ပြောသည်။ ရခိုင်ပြည် မြောက်ပိုင်းတွင် ULA/AA အဖွဲ့ဝင်များ သည် အရပ်သား အယောင်ဆောင်ပြီး ရောက်လာနိုင်သည့် အတွက်ကြောင့် ညဖက် အမှုလာဖွင့်လျှင် ရဲစခန်းတံခါးအား မဖွင့်ရဲကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲတွင် ဒုရဲဗိုလ်ချုပ်မျိုးဆွေဝင်းမှပြောသည်။ နေ့အချိန် သွားတိုင်လျှင်တောင်မှ ရဲစခန်းတံခါးအား ဖွင့်မပေး၍ ရဲလုပ်ရမည့် အလုပ်ကို ULA/AA မှ လုပ်သွားခြင်းဖြစ်ကြောင်း မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရ မှပြောသည်။

(၈) **အင်တာနက် သတင်းပိတ်ဆိုမှု** - ရခိုင်ပြည်ရှိ မြို့နယ်အချို့နှင့် ပလက်ဝမြို့နယ်တွင် အင်တာနက်ပြန်ရရန်အတွက် ဒေသခံများနှင့်အရပ်ဘက်အဖွဲ့များမှ တောင်းဆိုမှု တွေ့ရှိနေသော်လည်း စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်များ ပေါက်ကြားခြင်း၊ လူမျိုးရေး အမုန်းတရား လှုံ့ဆော်မှုများရှိနေခြင်းကြောင့် ပလက်ဝတွင် အင်တာနက် ဖြတ်ခွဲ ခြင်းဖြစ်ကြောင်း အစိုးရနှင့် တပ်မတော်ဘက်မှပြောသည်။ တဖက်တွင် တပ်မတော်နှင့် သက်ဆိုင်သည့် သတင်းများအား Facebook မှ အချိန်နှင့် တပြေးညီ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ နေပြည်တော်အခြေစိုက် သတင်း ထောက်များသို့ အကြောင်းကြားခဲ့သည်။

(၉) **စစ်ဘက်ဆိုင်ရာ နိုင်ငံခြား ဆက်ဆံရေး** - အကြမ်းဖက် လက်နက်ကိုင် အဖွဲ့များ၏ နောက်၌ ရပ်တည်နေသည့် အင်အားစုကြီးကြောင့် ၎င်းတို့အားချေမှုန်းရန် မြန်မာနိုင်ငံတစ်ခုတည်းမှ မလုပ်နိုင်ကြောင်း ရုရှသတင်းဌာန (ZVEZDA) နှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖြေကြားခဲ့သည်။ ULA/AA အနေဖြင့် နည်းပညာ မြင့်သူများဆီမှ အဝေးထိန်း မိုင်းခွဲသည့်နည်းပညာများကို ရရှိထားကြောင်း အိန္ဒိယ မှသတင်းပေးသည်မှာ မှန်ကန်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း မှပြောသည်။ ULA/AA မှ အသုံးပြုသည့် မိုင်းများ နည်းပညာ မြင့်လာခြင်းသည် နိုင်ငံတစ်ခု၏ အကူအညီကို ရရှိနေခြင်းကြောင့်ဖြစ်သည်ဟု စစ်ရေးလေ့လာသုံးသပ်သူ စာရေး ဆရာ ဦးသန်းစိုးနိုင်မှ ပြောသည်။ ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ဖမ်းဆီးရရှိသော လက်နက်များသည် ULA/AA အဖွဲ့ထံသွားမည့် လက်နက်များဖြစ်မည်ဟု ယူဆရပြီး ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား (၆) ဦးတွင် ကရင် (၄) ဦးနှင့် ရခိုင် (၂) ဦးပါဝင်သည်ဟု ဧရာဝတီသတင်းတွင် ဖော်ပြသည်။ အင်အားကြီး



နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်နေချိန်နှင့် ဒေသတွင်း ပြဿနာများအား မဖြေရှင်းနိုင်သေးသည့် အခါအချိန်တွင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၏ စည်းလုံးညီညွတ်မှုက ပိုပြီး အရေးကြီးလာကြောင်း (၃၆) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၌ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောသည်။

**၃.၂. စစ်ရေးဆိုင်ရာ တွေ့ရှိချက်များ**

- (၁) **နှစ်ဘက်ထိတွေ့မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ** - ULA/AA မှ မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့များအား ရထားလမ်းတွင် တိုက်ခိုက်မှု (၁) ကြိမ်၊ ကားလမ်းတွင် တိုက်ခိုက်မှု (၁) ကြိမ်၊ တံတားအနီးတွင် တိုက်ခိုက်မှု (၃) ကြိမ်၊ ရေလမ်းတွင် တိုက်ခိုက်မှု (၂) ကြိမ်၊ ကျေးရွာအနီးတွင် တိုက်ခိုက်မှု (၁) ကြိမ်၊ ရဲကင်းစခန်းအား စီးနင်းတိုက်ခိုက်မှု (၁) ကြိမ်၊ အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်မှု (၂) ကြိမ်၊ ကားလမ်းတွင် မိုင်းထောင် တိုက်ခိုက်ရန် ကြိုးပမ်းမှု (၂) ကြိမ် ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်မှုများမှာ စစ်တွေတွင် (၁) ကြိမ်၊ ပုဏ္ဏားကျွန်းတွင် (၂) ကြိမ်၊ ကျောက်တော်တွင် (၂) ကြိမ်၊ ရသေ့တောင်တွင် (၅) ကြိမ်၊ ကျောက်ဖြူတွင် (၁) ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်းထောင် တိုက်ခိုက်ရန် ကြိုးပမ်းမှုမှာ စစ်တွေနှင့် တောင်ကုတ်တွင် ဖြစ်ပွားခဲ့သည်။ အဆိုပါ ထိတွေ့မှုများအပြင် ရသေ့တောင်တွင် တိုက်ပွဲ (၆) ကြိမ်၊ ပုဏ္ဏားကျွန်းတွင် တိုက်ပွဲ (၁) ကြိမ်၊ မြောက်ဦးတွင် တိုက်ပွဲ (၂) ကြိမ်၊ မင်းပြားတွင် တိုက်ပွဲ (၁) ကြိမ်၊ မြေပုံတွင် တိုက်ပွဲ (၁) ကြိမ်၊ အမ်းတွင် တိုက်ပွဲ (၃) ကြိမ်ခန့် ဖြစ်ပွားခဲ့သည်။
- (၂) ULA/AA အနေဖြင့် ရထားလမ်း၊ ကားလမ်းများတွင် မိုင်းဆွဲတိုက်ခိုက်ခြင်းကို အဓိကထား ပြီး၊ ရေလမ်းတွင် မြန်မာအစိုးရတပ်မတော်မှ ရေယာဉ်များအား အဝေးမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကို တွေ့ရသည်။ မြို့တွင်း အရပ်သားအသွင်ဖြင့် လုပ်ကြံသတ်ဖြတ် မှုများတွင် ULA/AA ဖက်မှ ဖမ်းဆီး၊ ဒဏ်ရာရ၊ သေဆုံးခြင်းမရှိဘဲ မြန်မာအစိုးရ လက်နက် ကိုင် တပ်ဖွဲ့များဘက်မှ အထိနာသည်ကို တွေ့ရသည်။ အစိုးရတပ်မှ ရေယာဉ်များအား ပစ်ခတ်တိုက်ခိုက်ရာတွင်လည်း ထိရောက်မှုရှိသည်ကိုတွေ့ရသည်။ သို့ရာတွင် စစ်တွေ- ရေချမ်းပြင် ကားလမ်းတွင် မိုင်းထောင်ရန် ကြိုးပမ်းရာ၌ မိုင်း (၆) လုံးတွင် (၁) လုံး အချိန်မတိုင်မီ ပေါက်ကွဲခဲ့ပြီး၊ တောင်ကုတ်-မအီ ကားလမ်းတွင် မိုင်းထောင်ရန် ကြိုးပမ်း နေစဉ် ပေါက်ကွဲမှုဖြစ်၍ ULA/AA အဖွဲ့ဝင်ဟုယူဆရသူ (၄) ဦး သေဆုံးခဲ့သည်။ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာအနီး တိုက်ပွဲတွင်လည်း ULA/AA အဖွဲ့ဝင် (၁) ဦးကို မိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အသေတွေ့ရှိရ ကြောင်း မြန်မာအစိုးရစစ်တပ်မှ ထုတ်ပြန်သည်။

- (၃) ထူးခြားချက်အနေဖြင့် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရထားလမ်း၌ တိုက်ပွဲဖြစ်ပွားမှုကို မသိသေးကြောင်း ULA/AA ပြောရေးဆိုခွင့်ရ ခိုင်သုခမှ ပြောဆိုပြီး မြန်မာအစိုးရ စစ်တပ်မှ ပြောရေးဆိုခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှ ဖြစ်ပွားမှုမရှိကြောင်း ငြင်းဆိုသည်။
- (၄) နှစ်ဘက် လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သူများကြား အပြန်အလှန် ဖမ်းဆီးမှု - ULA/AA မှ ကျောက်ဖြူမြို့နယ်တွင် စစ်မှုထမ်းဟောင်း အငြိမ်းစား (၂) ဦးနှင့် မိသားစုဝင် (၁) ဦးကိုလည်းကောင်း၊ ရသေ့တောင်မြို့နယ် နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၏ သား (၃) ဦးတို့အား လည်းကောင်း၊ ဖမ်းဆီးခဲ့ပြီး၊ မြန်မာ အစိုးရစစ်တပ်မှ ULA/AA ဆက်ကြေး တာဝန်ခံ (၁) ဦးကို ကျောက်ဖြူတွင်လည်းကောင်း၊ စစ်တွေ-ရန်ကုန်ကားဖြင့် လိုက်ပါလာသည့် ULA/AA အမာခံတပ်ဖွဲ့ဝင် ဆိုသူ (၁) ဦးအား အမ်းတွင်လည်းကောင်း၊ ကျောက်တော်မြို့နယ်၊ ကန်စောက်စစ်ဆေးရေးဂိတ်၌ (ULA/AA) အမာခံဆိုသူ (၁) ဦးအားလည်းကောင်း ဖမ်းဆီးခဲ့သည်။ ထို့ပြင် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာ အနီး တိုက်ပွဲတွင် မသင်္ကာဖွယ်အမျိုးသား (၁၀) ဦး နှင့် အမျိုးသမီး (၂) ဦးအားဖမ်းဆီး ရမိကြောင်း မြန်မာအစိုးရစစ်တပ်မှ ထုတ်ပြန်သည်။
- (၅) စစ်ဘက်ဆိုင်ရာ နည်းပညာ - လူ၊ ယာဉ်များကို ထိခိုက်ပျက်စီးမှု ကြီးမားသည့် မိုင်းအမျိုး အစားများကို အသုံးပြုရန် ULA/AA အနေဖြင့် နည်းပညာမြင့်သူများဆီမှ ရီမိုကွန်ထရိုက် နည်းပညာ အထောက်အပံ့ရရှိထားကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း မှပြောသည်။ စစ်ရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်မှလည်း ULA/AA မှ အသုံးပြုသည့် မိုင်းများ နည်းပညာ အဆင့် မြင့်မားလာခြင်းသည် နိုင်ငံတစ်ခု၏ အကူအညီရရှိနေခြင်းကြောင့် ဟုဆိုသည်။ ရသေ့တောင်မြို့နယ်၊ ပြားချောင်းတံတားအနီးတိုက်ပွဲတွင် အစိုးရ တပ်မတော်စစ်ကြောင်း မှ အသုံးပြုနေသော အစွရေးနိုင်ငံလုပ် စစ်မြေပြင်သုံး Skylark I-LEX အမျိုးအစား မောင်းသူမဲ့ ကင်းထောက်လေယာဉ်ငယ် (၁) စင်းကို သိမ်းဆည်းရမိကြောင်း ULA/AA မှ ထုတ်ပြန်သည်။
- (၆) အခြားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ - မောင်တော မြို့နယ်၊ မီးခိုက်ကျေးရွာအနီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း မှတ်တိုင်အမှတ် ဘီပီ-(၃၄)နှင့် ဘီပီ-(၃၅) အကြား၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ARSA အဖွဲ့ဝင် (၂၅) ဦးတို့ (၀၁:၀၀) နာရီကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အာဆာအဖွဲ့ထံမှ အလောင်း (၂) လောင်း နှင့် လက်နက် ခဲယမ်းပစ္စည်းများကို သိမ်းဆည်းရခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များဘက်မှ တပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

**၃.၃. လူ့အခွင့်အရေးဆိုင်ရာ တွေ့ရှိချက်များ**

- (၁) မတရားဖမ်းဆီးချုပ်နှောင်ခြင်း - ယခင်လမှ ဖမ်းဆီးထားသော မြေပုံမြို့နယ်၊ အငူရွာသစ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ရွာသစ်ကေကျေးရွာမှ အုပ်ချုပ်ရေးမှူး တို့အား ULA/AA နှင့် ဆက်သွယ်သည်ဆိုသည့် သံသယဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေများဖြင့် အမှုဖွင့်ထားသည်။
- (၂) ပေါက်တော မြို့နယ်တွင် ALP/ALA အဖွဲ့ဝင် (၂) ဦးအား ULA/AA မှ ဖမ်းဆီးခဲ့ပြီး တောင်ကုတ်မြို့နယ်တွင် ALP/ALA အဖွဲ့ဝင်ဟောင်းတဦးဖြစ်သော ဦးဝင်းလှိုင် အား ULA/AA နှင့် ဆက်စပ်သည်ဟု ယူဆကြသော တောင်ကုတ်မြို့နယ်လုံး ဆိုင်ရာ အမျိုးသားလုံခြုံရေး အဖွဲ့အစည်းမှ ဖမ်းဆီးသုတ်သင်လိုက်ပြီဖြစ်ကြောင်း ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့သည်။
- (၃) အစိုးရလက်နက်ကိုင်တပ်ဖွဲ့မှ အငြိမ်းစားများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ အစိုးရ လက်နက် ကိုင်တပ်ဖွဲ့မှ မိသားစုဝင်များနှင့် ALP ပါတီဝင်များအား ULA/AA မှ ဖမ်းဆီး မှုများရှိနေပြီး အုပ်ချုပ်ရေးမှူးများနှင့် ANP ပါတီဝင်များအား ULA/AA နှင့် ဆက်စပ် သည်ဆိုသည့် သံသယဖြင့် အစိုးရတပ်မတော်မှ ဖမ်းဆီးမှုများရှိနေသည်။ ရမ်းဗြဲမြို့နယ် NLD အလုပ်မှု ဆောင်အဖွဲ့ဝင် ဦးဇေယျာမင်းအား ULA/AA မှ (၄) လကြာဖမ်းဆီးထားပြီး ပြန်လွှတ် ပေးလိုက်ကြောင်း ရမ်းဗြဲမြို့မ ရဲစခန်း၊ ဒုရဲမှူးမှ ထုတ်ပြန်သည်ကို ၎င်းတို့နှင့် အစိုးရကြား တင်းမာမှုများ မြင့်တက်လာအောင် အစိုးရစစ်တပ်မှ တမင်ဖန်တီး နေခြင်း ဖြစ်သည်ဟု ULA/AA မှ စွပ်စွဲသည်ကိုလည်း တွေ့ရသည်။ အရပ်သားများအား နှစ်ဖက် စလုံးမှ ဖမ်းဆီး မှုများရှိနေပြီး တချို့ကို ပြန်လွှတ်ပေးကြသည်များရှိသည်။ အစိုးရ လက်နက်ကိုင် အဖွဲ့များ မှ ဖမ်းဆီးထားသော အရပ်သားတချို့အား ပြန်လည်လွှတ်ပေးသည်များ ရှိသော်လည်း မည်သည့် နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသည်များ၊ ကျောက်တော်မြို့နယ် တင်းမ (သစ်) နှင့် တင်းမကြီးကျေးရွာမှ ဖမ်းဆီးမှုများကို မသိရှိရဟု ငြင်းဆိုမှုများရှိသည်။ မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာမှ ကိုသန်းမြင့်ဌေးအား အစိုးရစစ်တပ်မှ လမ်းပြ အဖြစ်ဖမ်းဆီးရာတွင် စစ်ဝတ်စုံဝတ်ကာ ကြိုးချည်နှောင်ပြီး ခေါ်သွားကြောင်း မျက်မြင် ရွာသားများမှ ပြောသည်။
- (၄) ULA/AA မှ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော် ကျေးရွာမှ ဦးသန်းရွှေ သည် လူမှုအကျိုးပြုဖွံ့ဖြိုးရေးလုပ်ငန်းများအား အရပ်ဘက်အဖွဲ့အစည်း အခန်းကဏ္ဍမှ ရပ်တည်ပြီးလုပ်ဆောင် နေသူဖြစ်သည့်အတွက် ပြန်လွှတ်ပေးရန် စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (FSWG) မှ ကြေညာချက် ထုတ်ပြန် တောင်းဆိုသည်။ ကိုစည်သူကျော်ဇံ (ခ) ကိုမိုက်ကယ်အား တရားမျှတမှု ရရှိစေရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် စီစစ်ဆောင်ရွက်ပေးရန် ရခိုင်ပြည် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ကော်မတီမှ တောင်းဆိုလိုက်သည်။

- (၅) ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ULA/AA မှ ဖမ်းဆီးသူ (၆) ဦး၊ ဖမ်းဆီး ထားခြင်း မရှိ/မသိဟု ငြင်းဆိုခံရသူ (၃) ဦး၊ ယခင်ဖမ်းဆီးထားသူများမှ ပြန်လွတ်ပေးသူ (၁) ဦးရှိသည်။ အစိုးရလက်နက်ကိုင် တပ်များဘက်မှ ဖမ်းဆီးသူ (၄၇) ဦး၊ ပြန်လွတ် ပေးသူ(၁၈) ဦး၊ ယခင်ဖမ်းဆီးထားသူများမှ ပြန်လွတ်လာသူ (၄) ဦးရှိသည်။
- (၆) **ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားထိခိုက်ဒဏ်ရာရရှိခြင်း** - မြေပုံမြို့နယ်၊ စညင်းရွာမှ မနန်းစုသည် မိုင်းနင်းမိ၍ ခြေထောက်တဖက် ပြတ်သွားသည့်ကိစ္စနှင့် ပတ်သက်၍ ULA/AA နှင့် အစိုးရတပ်တို့ နှစ်ဖက်အပြန်အလှန်စွပ်စွဲလျက်ရှိသည်။ စစ်ပွဲများ ကြားမှာ မြေစာပင်ဖြစ်နေရသည့် ရခိုင်ပြည်သူများနှင့် ပတ်သတ်ပြီး၊ ကိုလိုနီစနစ်ဆိုး ဒေသကမှ ရုန်းထွက်ရန် ကြိုးစားနေသည့် လူမျိုးတိုင်း၊ နိုင်ငံတိုင်းသည် ထိခိုက်နစ်နာမှုများဖြင့်ကြုံ တွေ့ရခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း (၁၈.၀၆.၂၀) ရက်နေ့ တွင် ULA/AA ပြောခွင့်ရ ခိုင်သုခမှ ပြောသည်။
- (၇) ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ULA/AA မှ သတ်ဖြတ်ခြင်း/ညှင်းပန်းနှိပ်စက်၍ ဒဏ်ရာရသူ (၁) ဦးရှိသည်။ အစိုးရလက်နက်ကိုင်တပ်များဘက်မှ သတ်ဖြတ်ခြင်း/ညှင်းပန်းနှိပ်စက်၍ ဒဏ်ရာရသူ (၁၉) ဦးရှိသည်။
- (၈) **သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်း** - ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဒေသခံ (၂) ဦး ကျည်ထိမှန်ခြင်းတွင် ၎င်းတို့ပစ်ခတ်ခြင်း မဟုတ်ကြောင်းနှင့် မြောက်ဦးမြို့နယ်၊ ကျောက်တွင်းကုန်းတွင် ဒေသခံ (၁) ဦး ပစ်သတ်ခံရ၍ သေဆုံးသည့်ကိစ္စကို မသိရ သေးကြောင်း အစိုးရတပ်မတော်မှ ငြင်းဆိုသည်။ ULA/AA မှ လွှတ်ပေးလိုက်ပြီး နောက် ပိုင်း ဒဏ်ရာများဖြင့် သေဆုံးသွားသည့် မင်းပြားမြို့နယ်၊ သိုင်းကျပ်ကျေးရွာမှ ဒေါ်မစိန်ဦး ကိစ္စမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ULA/AA မှ ငြင်းဆိုသည်။
- (၉) ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ULA/AA မှ သတ်ဖြတ်ခြင်း/ညှင်းပန်းနှိပ်စက်ခြင်းခံရ၍ သေဆုံးသူ (၃) ဦးရှိသည်။ အစိုးရလက်နက်ကိုင် တပ်များဘက်မှ သတ်ဖြတ်ခြင်း/ ညှင်းပန်းနှိပ်စက်ခြင်းခံရ၍ သေဆုံးသူ (၆) ဦးရှိသည်။
- (၁၀) **နှစ်ဘက်တပ်များနှင့် တိုက်ပွဲကြောင့် သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်း** - ၂၀၂၀ခုနှစ်၊ ဇွန်လအတွင်း မတော်တဆ ထိခိုက်၍ (သို့မဟုတ်) တမင်တကာ ရည်စူးပစ်ခတ်၍ လက်နက်ကြီး ထိမှန် ဒဏ်ရာရသူ (၁၁) ဦး၊ သေနတ်ပစ်ခံရ ဒဏ်ရာရသူ (၁၁) ဦး၊ မိုင်းထိ ဒဏ်ရာရသူ (၂) ဦး၊ လက်နက်ကြီး ထိမှန် သေဆုံးသူ(၄) ဦး၊ သေနတ်ပစ်ခံရ သေဆုံးသူ (၇) ဦး၊ မိုင်းထိ သေဆုံးသူ (၁) ဦးရှိသည်။
- (၁၁) **ပစ္စည်းဥစ္စာများကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်း** - မြန်မာအစိုးရ စစ်တပ်မှ လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရခြင်းများ သာမက ကျွဲ၊နွား၊ တိရိစ္ဆာန်များ သေဆုံးခြင်းနှင့် နေအိမ်အဆောက်အအုံများ ပျက်စီးခြင်းများရှိသည်။ ထို့ပြင် အစိုးရစစ်တပ်မှဟုယူဆရသော ရှို့မီးကြောင့် နေအိမ်၊ ငွေကြေးဥစ္စာနှင့် သိုလှောင်ထား သည့်ကောက်ပဲသီးနှံများ ဆုံးရှုံးကြရသည်ကိုလည်း တွေ့ရသည်။ ပုဏ္ဏားကျွန်းမြို့နယ်တွင်

မြန်မာအစိုးရစစ်တပ်မှ ကိုအောင်ကျော်သိန်းဖုန်းဆိုင်တို့အား ဖျက်ဆီးပြီး ဖုန်းများအား ယူဆောင်သွားခဲ့ကြောင်း ရက်နေ့တွင် ULA/AA မှ ထုတ်ပြန်သည်။

- (၁၂) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်း - ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ် (၇) မြို့နယ်တွင် (၀၁.၀၈.၂၀) ရက်နေ့ထိအင်တာနက် ဆက်လက် ဖြတ်တောက်ထားမည်ဖြစ်ပြီး အများပြည်သူအကျိုးကို မထိခိုက်ကြောင်း သုံးသပ်နိုင်သည့် အချိန်မှာသာ ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းမှ ပြောသည်။
- (၁၃) အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူဝါပြည်နယ်တွင် အစိုးရမှ အင်တာနက်ဖြတ်ထားခြင်းသည် ဥပဒေနှင့် မညီကြောင်း တရားရုံးမှ ဆုံးဖြတ်လိုက်သည်ကို မြန်မာနိုင်ငံမှ သင်ခန်းစာ ယူသင့်ကြောင်း၊ ရခိုင်ပြည်နှင့် ချင်းပြည်နယ်တွင် အင်တာနက် ဖြတ်ထားသည့် အမိန့် သည် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေကြောင်း လူ့အခွင့်အရေးအဖွဲ့ FEM - Free Expression Myanmar အဖွဲ့မှပြောသည်။
- (၁၄) ရခိုင်ပြည်ရှိ မြို့နယ် (၇) မြို့နယ်နှင့် ပလက်ဝမြို့နယ်၌ (၁) နှစ်ကြာ အင်တာနက် ဖြတ်တောက်ထားခြင်းသော်လည်း အစိုးရ၏ ရည်ရွယ်ချက်ဖြစ်သည့် တရားဥပဒေစိုးမိုးမှု မဖြစ်စေဘဲ ဒေသအတွင်းမတည်ငြိမ်မှုများလာ နေခြင်းကြောင့် ပြန်လည်ဖွင့်ပေးရန် ရခိုင် နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာများ အပါအဝင် အဖွဲ့အစည်း (၇၈) ဖွဲ့မှ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိပ်ဖွင့် ပေးစာ (၁) စောင် ပေးပို့ခဲ့ပြီး ရခိုင်ပြည်၏ မြေပြင်အခြေအနေမှန်များအား မြန်မာနိုင်ငံရှိ နိုင်ငံသားများနှင့် နိုင်ငံတကာမှ သိရှိစေရန်အတွက် ပြည်တွင်းပြည်ပ သတင်းထောက်များ ကို လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် တောင်းဆိုထားသည်။
- (၁၅) ရွေးကောက်ပွဲ ကာလ နီးကပ်လာချိန်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် မည်သူမဆို နောက်ဆုံး ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကို ရရှိသင့်ကြောင်း မြန်မာနိုင်ငံအတွင်းရှိ အနောက်နိုင်ငံမှ သံတမန်အဖွဲ့အစည်းများမှ ကြေညာချက် ထုတ်ပြန် ခဲ့သည်။
- (၁၆) အစိုးရမှ ပြည်သူများ၏ လုံခြုံရေးအတွက် အင်တာနက်ပိတ်ထားကြောင်း ပြောသော်လည်း ပိတ်ခံထားရသည့် (၁) နှစ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များတွင် ဒေသခံပြည်သူ များ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများရှိနေပြီး သတင်းအချက်အလက်များအားအချိန် နှင့် တပြေးညီ သိရှိခွင့်မရကြောင်း ရခိုင်လူငယ်များ စုပေါင်းပြီး ပြုလုပ်သည့် အင်တာနက် ဖြတ်တောက်ထားသည့် (၁) နှစ်ပြည့် လှုပ်ရှားမှုတွင် ပြောဆိုကြသည်။ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရမ်းဗြဲမြို့မှ လူငယ်ကွန်ယက်အဖွဲ့တာဝန်ခံကိုမျိုးမင်းထွန်း၊ ကျောက်ဖြူမြို့မှ ရခိုင်အမျိုးသားပါတီ၏ လူငယ်ရေးရာ ဗဟိုကော်မတီဝင်များဖြစ်သူ ကိုမင်းဇအောင်နှင့် ကိုနေစိုးခိုင်တို့အား ငြိမ်းစုစီပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ခြင်းခံရပြီး အမ်းမြို့မှ မျိုးဆက်သစ် လူငယ်များအဖွဲ့ ဥက္ကဋ္ဌ မအေးအေးနိုင်အားရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်း ကာယကံ ရှင်များမှ ပြောသည်။

- (၁၆) လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း - ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ ရိက္ခာများအား ပလက်ဝမြို့သို့ ကုန်းလမ်း၊ ရေလမ်းမှ သယ်ယူရာ တွင် အစိုးရ တပ်မတော်သားများမှ စစ်ဆေးခြင်း၊ ပစ်ခတ်ခြင်းများကြောင့် တချို့တွင် ဒဏ်ရာရသူများ၊ သေဆုံးသူများရှိသဖြင့် (၀၉.၀၆.၂၀) ရက်မှစ၍ သွားလာခြင်းမရှိတော့ကြောင်း ပလက်ဝ ဒေသခံ ဆလောင်း ခင်မောင်မှပြောသည်။
- (၁၇) ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာ၌နေထိုင်သည့် အိမ်ထောင်စု (၁၆) စုမှ စစ်ဘေးဒုက္ခသည် (၄၉) ဦးသည် စားဝတ်နေရေး ခက်ခဲသောကြောင့် ဆီးမီးမြို့သို့ ပြောင်းရွှေ့သွားနေစဉ် အစိုးရတပ်မတော်က ခွင့်မပေးသဖြင့် ပြန်လှည့်ခဲ့ရကြောင်း ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝေတင်မှ ပြောသည်။
- (၁၈) ပုဏ္ဏားကျွန်းမြို့နယ်၊ ပိန္နဲတောကျေးရွာအရှေ့ဘက် (၁) မိုင်ခန့်အကွာတွင် မေလမှစ၍ အစိုးရတပ်မတော်မှ တပ်စွဲထားသောကြောင့် အခက်အခဲကြုံနေရပြီး ကျေးရွာပြင်ပသို့ ထွက်သူများအား ပစ်ခတ်မှုများရှိနေသောကြောင့် ကျန်ရှိနေသည့် ဆန်ရိက္ခာများကို ချွေတာစားသောက်နေရသည်။
- (၁၉) အစိုးရတပ်မတော်မှ ကဇုကိုင်း၊ အမ်းမြို့ပေါ်ဖြတ်သွားသည့် ကုန်းလမ်းနှင့် ကမ်းထောင်းကြီးကို ဖြတ်သွားသည့် ဒါးလက် ချောင်း ရေလမ်း (၂) ခုလုံး စားနပ်ရိက္ခာများ သယ်ယူရန် ပိတ်ထားသည့်အတွက်စားဝတ်နေရေး အခက်ခဲဖြစ်နေသောကြောင့် အမ်းမြို့နယ်၊ဒါးလက် အုပ်စုမှ ချင်းနှင့်ရခိုင် (၃၀၀၀) ကျော်သည် အမ်းမြို့ပေါ်၊ ကမ်းထောင်းကြီးမြို့၊ ကဇုကိုင်း ကျေးရွာအုပ်စုနှင့် မကွေးတိုင်းဒေသဘက်သို့ ထွက်ခွာသွားရသည်။
- (၂၀) အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း - ကျောက်တော်မြို့နယ်၊ ပေါက်တောပလောင် ကျေးရွာသို့ အစိုးရ တပ်မတော် စစ်ကြောင်း (၁) ခုဝင်ရောက်ကာ ရွာသား (၆) ဦးအား ပေါက်တောပလောင်မှ ကြည့်ပြင်အထိ ခေါင်းပေါ် လက်တင်ခိုင်းပြီး လမ်းပြအဖြစ် (၁) နာရီခန့် ခေါ်ဆောင်သွားခဲ့သည်။

**၃.၄. စစ်ဘေးရှောင်ခိုင်းရာ တွေ့ရှိချက်များ**

(၁) **စစ်ဘေးရှောင်ဦးရေနှင့်စခန်းအတိုးအလျှော့** - ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ရခိုင်ပြည်၌ စစ်ဘေးရှောင်ဦးရေ(၃၀၀၀၀) ခန့် တိုးပွားခဲ့မည်ဟု ခန့်မှန်းရသည်။ စစ်ဘေးရှောင်ရသည့် မြို့နယ်များမှာ ရသေ့တောင်၊မင်းပြား၊ စစ်တွေ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ အမ်းနှင့် ကျောက်ဖြူ မြို့နယ်များ ဖြစ်ကြသည်။ စစ်ဘေးရှောင်များ တိုးပွားရသည့် အကြောင်းရင်းမှာ ရွာတွင်းသို့ မြန်မာအစိုးရတပ်မတော် စစ်ကြောင်းများမှ ဝင်ရောက်၍ ဖမ်းဆီးစစ်ဆေးခြင်း၊ ရွာတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နယ်မြေရှင်းလင်းရေး ပြုလုပ်ရန်အတွက် ရွာမှ ထွက်ပေးကြရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်းနှင့် ရွာနားပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့် ဖြစ်သည်။

- (၂) စစ်ဘေးရှောင်များ၏စားဝတ်၊နေရေး -အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့မှုမရရှိသည့်အပြင် မိုးသက်လေပြင်းဒဏ်ကြောင့် မြေပုံမြို့နယ်၊ ကိုင်းကြီး စစ်ဘေးရှောင်စခန်းတွင် နေရာ အခက်အခဲဖြစ်နေသည်။ ကျောက်တော်မြို့ရှိ စာသင်ကျောင်း (၇) ကျောင်းမှ စစ်ဘေးဒုက္ခသည် (၃၀၀၀) ကျော်အား အစားထိုးခိုလှုံမည့် နေရာမပေးဘဲ (၁၅.၀၆.၂၀) ရက်နေ့ နောက်ဆုံးထား၍ စာသင်ဖယ်ရှားပေးရန် အစိုးရမှ ညွှန်ကြားထားသဖြင့် အခက်အခဲဖြစ်နေကြသည်။ ဘူးသီးတောင်မြို့ပေါ်ရှိ မြို့ပေါ်ရှိဂန္ဓာရီ ကျောင်းတွင် စစ်ဘေးရှောင် (၇၀၇) ဦးတို့သည် မိုးရာသီအတွက် အမိုးအကာလုံသည့် နေအိမ်များ လိုအပ် လျက်ရှိသည်။ မိုးသည်းထန်စွာရွာပြီး မြစ်ရေနှင့် တောင်ကျချောင်းရေ လျှံတက်လာသဖြင့် မြေပုံမြို့နယ်၊ ရက်ချောင်းစစ်ဘေးရှောင် စခန်းမှ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအားလေးတောင်ကျေးရွာ ဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်းထားရသည်။မြောက်ဦးမြို့နယ်၊ မြတန်ဆောင်းစစ်ဘေးရှောင် စခန်းတွင်လည်း ထိုသို့ရေလျှံသဖြင့် နေထိုင်ရေးအခက်အခဲရှိနေသည်။ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ ပလက်ဝမြို့နှင့် ဆမ်းမြို့ပေါ်ရှိစာသင် ကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေရပြီး (၂၁.၀၆.၂၀) ရက်နေ့တွင် အထက်တန်းကျောင်းများ ဖွင့်မည်ဖြစ်သောကြောင့် အခက်ကြုံနေရသည်။
- (၃) ကျောက်တော်-ပလက်ဝ ရေလမ်း၊ ကုန်းလမ်းများတွင် လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါ်ယူစစ်ဆေးခြင်း၊ ပစ်ခတ်ခြင်းများကြောင့် စာနပ်ရိက္ခာ ပြတ်လပ်လျက်ရှိသည်။ စစ်တွေမြို့ရှိ မေယုမေ့စက္ခူ ပရဟိတကျောင်းတွင် အစစအရာရာ ကိုယ်ထူကိုယ်ထ တာဝန်ယူနေရ၍ စားဝတ်၊နေရေး အကြပ်အတည်းရှိနေသည်။ အမ်းမြို့နယ်၊ ရှမ်းကုန်းရွာနှင့် မင်္ဂလာဒုံရွာတို့တွင် အစိုးရတပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေပြီး သွားလာခွင့် ပိတ်ထားသည့်အတွက် လူဦးရေ (၆၆၂) ဦး ရိက္ခာပြတ်လပ်နေသည်။ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုအတွင်းရှိ အလယ်ကျွန်းကျေးရွာအား ကုန်းလမ်းနှင့် ရေလမ်း (၂) ခုလုံးကို စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားသဖြင့် စစ်ဘေးရှောင် (၁၀၀) ကျော်သည် စားနပ်ရိက္ခာ ပြတ်လပ်လာ၍ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားရသည်။ မြေပုံမြို့နယ်ရှိ စစ်ဘေးရှောင် (၂၀၀၀) ခန့်မှာ ဆန်ရိက္ခာများပြတ် တောက်နေပြီး အစိုးရ တပ်မတော်ရှိနေသည့် အတွက်ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ရန် အခက်အခဲရှိနေသည်။
- (၄) စစ်ဘေးရှောင်များအတွက် အစိုးရမှထိရောက်သည့် ကူညီပံ့ပိုးမှု၊ အလှူရှင်များအား လွတ်လပ်စွာ သွားရောက် လှူဒါန်းရန် ခွင့်ပြုမှုမရှိသည့်အတွက် အမေရိကန်အခြေစိုက် ရခိုင်-အမေရိကန် လူမှုအဖွဲ့အစည်းမှ အလှူငွေကောက်ခံ၍ အမေရိကန်ဒေါ်လာ (၅) သောင်း ခန့်နှင့် ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့မှ ငွေကြေးတချို့ လှူဒါန်းခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်နေတိုးမှ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် စစ်တွေမြို့နယ်တို့မှ စစ်ဘေးရှောင်များအတွက် အဆောင် (၁၅) ဆောင်ကို အလိုတော်ပြည့် ဘုန်းကြီးကျောင်း လက်ထောက် ကျောင်းထိုင်ဆရာတော် အရှင်ကုမာရမုတဆင့် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ ဘီတွတ် သာရေးနာရေးအသင်း၏ ဦးဆောင်ဆရာတော်မှ စစ်တွေနှင့် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများသို့ ဆန်အိပ် (၅၀၀) ကျော် လှူဒါန်းသွားမည်ဟု သိရသည်။ ချင်းတိုက်ပွဲရှောင် ပြည်သူများကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI) မှ ပြည်နယ်အစိုးရနှင့်တိုင်ပင်၍ ပလက်ဝမြို့နယ်ရှိ

စစ်ဘေးဒုက္ခသည်များအတွက် စားသောက်ကုန်များနှင့် Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ဆေးများအား ခွဲဝေပေးရန် စီစဉ်နေသည်။ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းတိုက်နယ်မှ စစ်ဘေးရှောင်များ၏စား၊ ဝတ်၊ နေရေးအခြေအနေကိုအစိုးရ အား တင်ပြ အကူအညီ တောင်းလာခြင်း မရှိသေးကြောင်းနှင့် တင်ပြလာလျှင် ကူညီ ပေးသွား မည်ဖြစ်ကြောင်းရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်မှ ပြောသည်။

- (၅) **စစ်ဘေးရှောင်များ၏ ကျန်းမာရေး** - မိုးသည်းထန်စွာရွာပြီး မြစ်ရေနှင့် တောင်ကျ ချောင်းရေ လျှံသဖြင့် မြောက်ဦးမြို့နယ်၊ မြတန်ဆောင်း စစ်ဘေးရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်များ ကျန်းမာရေး ထိခိုက်နိုင်သည့် အခြေအနေနှင့် ကြုံနေရသည်။ ရသေ့တောင်မြို့နယ်၊ အောင်သာစည် ကျေးရွာတွင် ကျန်ခဲ့သည့် ကလေးငယ်၊ အမျိုးသမီးများနှင့် သက်ကြီး ရွယ်အို (၈၀) ဦးခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေသည်။ မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်စခန်း၌ အိမ်သာ (၅) လုံးသာရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုများ လည်း မရှိသဖြင့် စိုးရိမ်စရာဖြစ်နေသည်။ ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေး ရှောင်စခန်း၌ စစ်ဘေးရှောင်ဦးရေ (၂၅၀၀) ကျော်နေထိုင်ပြီးအိမ်သာ (၁၁) လုံးသာ ရှိသဖြင့် ယူနီဆက်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ထံတွင် မေလ အတွင်းက အကူအညီတောင်းခံခဲ့သော်လည်းအစိုးရဆီမှခွင့်ပြုချက်မရရှိဟုသိရသည်။
- (၆) **စစ်ဘေးရှောင်များ၏ လုံခြုံရေး** - မြောက်ဦးမြို့နယ်၊ တိန်ညို စစ်ဘေးရှောင်စခန်းအား အစိုးရတပ်မတော် စစ်ကြောင်း (၁) ခုမှ ဝင်ရောက်၍ စခန်းရှိ အမျိုးသားများအား အိမ်ထောင်စု စာရင်းနှင့်ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခဲ့သည်။ ရသေ့တောင်မြို့နယ်၊ ဆောက်ခတ်ကျေးရွာရှိ မသန်စွမ်း၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ ကယ်ထုတ်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအား ရသေ့တောင်မြို့ပေါ်မှ ဆရာတော် (၈) ပါးနှင့် မြို့ခံ (၂၀) ကျော်တို့ကတွေ့ဆုံပြီး ခွင့်ပြုချက်တောင်းခဲ့ရသည်။ ရသေ့တောင် မြို့ အနီးတွင် တိုက်ပွဲဖြစ်ပွားသောကြောင့် ရွှေပါရမီ စစ်ဘေးရှောင်စခန်းမှ စိတ်ကျန်းမာရေး မကောင်းသူအမျိုးသား (၁) ဦး အားကျည်ထိမှန်ဒဏ်ရာရခဲ့သည်။
- (၇) **စစ်ဘေးရှောင်များ၏ပညာရေး** - ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် မြေပုံမြို့နယ်တို့မှ စစ်ဘေးရှောင်စခန်း (၅) ခုတွင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းများကို ငွေကြေးအခက်အခဲများရှိနေသည့်ကြားမှ ဆောက်လုပ် နေရသည်။ ရသေ့တောင်မြို့နယ်မှ မြို့ပေါ်သို့ စစ်ဘေးရှောင်လာရသည့် ကလေးသူငယ်တချို့မှာ နေထိုင်ရေး အဆင်မပြေသဖြင့် ကျောင်းထားရမည့် အခြေအနေမရှိကြောင်း သိရသည်။



**၃.၅. အထွေထွေ လူမှု-စီးပွားရေးဆိုင်ရာ တွေ့ရှိချက်များ**

- (၁) **စား၊ ဝတ်၊ နေရေး** - ကျောက်မြို့မြို့နယ်၊ ကျောက်တလုံးဒုက္ခသည်စခန်းမှ ကမန်ဒုက္ခသည်များ အတွက်တည်ဆောက်ပေးမည့် နေရာသည်ဒီရေရောက်သည့် ဆားငန်တောဖြစ်ပြီး စီးပွားရေးလုပ်ကိုင်ရန် အဆင်မပြေသောကြောင့် မနေနိုင်ကြောင်းနှင့်မြို့ပေါ်ရှိ မူလနေရာ ဖြစ်သည့်ပိုက်ဆိပ်၊ ပြင်ဖြူမော်ရပ်ကွက်များတွင် ပြန်လည်နေရာချပေးရန် အင်တာနက် လူမှုကွန်ယက်မှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုခဲ့ကြသည်ကို ပဋိပက္ခဖြစ်ခဲ့သူများကြား ယုံကြည်မှုတည်ဆောက်နေသည့် ကာလဖြစ်သောကြောင့် မူလနေရာ၌ ပြန်ထားရန် မဖြစ်နိုင်ကြောင်း ကျောက်မြို့မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်မှ တုံ့ပြန်ပြောဆိုသည်။ COVID-19 နှင့် တိုက်ပွဲများအပြင် အစိုးရတပ်မတော်မှ လမ်းကြောင်း ပိတ်ဆို့ထားခြင်းများကြောင့် စား၊ ဝတ်၊ နေရေး ကြပ်တည်း လျက်ရှိကြပြီး စစ်တွေမြို့ပေါ်ရှိ သီလရှင်များပင် အလှူရှင် နည်းပါးလာသည့် အတွက် အခက်အခဲကြုံနေရသည်။
- (၂) **ကျန်းမာရေး** - မောင်တောမြို့နယ်နှင့်ကပ်ရပ်တည်ရှိသည့် ကော့စ်ဘဏား (ဖလောင်းချိတ်) ခရိုင် (၁) ခု တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် (၂၀) ဦးသေဆုံးကာ (၈၉၀) ဦးကူးစက် ခံရပြီး နောက် ကော့စ်ဘဏားခရိုင်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးကိုရိုနာ ဗိုင်းရပ်စ်အနီရောင် (Red Zone) အဖြစ်သတ်မှတ် ကြေညာထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အူခီးယာ မူဆလင် ဒုက္ခသည်စခန်းတွင် ကရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ (၂၉) ဦး၊ Cox's Bazar ဒုက္ခသည်စခန်းတွင် (၄၆) ဦးရှိပြီး ထို (၄၆) ဦးထဲမှ (၅) ဦး သေဆုံးသည့်အတွက် ဆိုးရွားသည့် အခြေအနေဖြစ်ကြောင်း သိရသည်။ မောင်တောမြို့နယ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော နေရပ်စွန့်ခွါ မိသားစုဝင် (၅) ဦးအားလှဖိုးခေါင်ယာယီ စခန်း၌ Quanratine ထားရှိပြီး ဓာတ်ခွဲနမူနာ ဆေးစစ်ရန် ပို့ထားသည်။ ဘင်္ဂလားဒေ့ရှ်မှ မောင်တောမြို့နယ်သို့ ခိုးဝင်လာသူ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁)ဦး၊ ဘူးသီးတောင်မြို့နယ်သို့ ခိုးဝင်လာသူ အမျိုးသား (၁) ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ခရီးသွား ရာဇဝင်ရှိသည့် ဘူးသီးတောင်မြို့နယ်မှ အမျိုးသား (၁) ဦးနှင့် စစ်တွေမြို့၌ နေထိုင်သူ (၁) ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိရသည်။ ဘူးသီးတောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခရီးသွား ရာဇဝင်ရှိသည့် ကိုဗစ်လူနာနှင့်အတူတူ ဝင်ရောက်လာသူ (၁၂) ဦးထဲတွင် (၄) ဦး ပျောက်ဆုံးနေပြီး (၈) ဦးအား ရပ်ကွက် (၃)၊ ဗိုလ်ချုပ်လမ်းအတွင်းရှိ ဗလီကြီးတွင် Quarantine ထားရှိသည်။
- (၃) (၁၉.၀၆.၂၀) ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ (၂၃) ဦးတွင် ရခိုင်ပြည်မှ (၇) ဦး ပါဝင်သည်။ သံတွဲမြို့နယ်တွင် မလေးရှားမှ ပြန်လာသူ ဦးမြင့်အောင်အား ဒုတိယအကြိမ် ဆေးစစ်ရာ ပိုးတွေ့ရှိခဲ့ရသည်။ ယခုအချိန်ထိ ရခိုင်ပြည်သို့ တရုတ်နိုင်ငံမှ ပြန်လာသူ (၃၅၀၀) ကျော်နှင့် ထိုင်းနိုင်ငံမှ ပြန်လာသူ (၁၀၀၀) ကျော်ရှိကြောင်း ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးအရာရှိ ဦးရဲမင်းဦးမှ ပြောသည်။

- (၄) တောင်ကုတ်မြို့နယ်၊ ငမောက်ချောင်းတိုက်နယ် ဆေးရုံအား ဝန်ထမ်း မလုံလောက်၍ ပိတ်ထားရသည်။ ၂၀၂၀ခုနှစ်၊ ဖေဖော်ဝါရီလမှ ဇွန်လ (၁) ရက်နေ့အထိ ရခိုင်ပြည်၌ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ (၄၈) ဦးရှိကြောင်းနှင့် အသက် (၁)နှစ် အောက် ကလေး များနှင့် အသက် (၅) နှစ်မှ (၉) နှစ်ကလေးများတွင် အဖြစ်များကြောင်းသိရသည်။
- (၅) **လုံခြုံရေး** - ရခိုင်ပြည်၌ ဒေသတွင်းတည်ငြိမ်အေးချမ်းပြီး ပြည်သူများ စိုးရိမ်ပူပန်မှုနှင့် အကြောက်တရားများမရှိအောင် အစိုးရမှပြုလုပ်ပေးရန် လိုအပ်ကြောင်း မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောမှ လည်းကောင်း၊ မြို့အနီးအနားထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာခြင်းမှာ ကောင်းသောအလားအလာ မဟုတ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှ လည်းကောင်း၊ မိုင်းပေါက်ကွဲမှုများသည် မြို့အဝင်အထိ ရောက်ရှိလာသဖြင့် မဖြစ်ပွားစေလိုကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်မှ လည်းကောင်း၊ ဒေသခံများသွားလာနေကြသည့် လယ်ကွင်းအနီး၌ မိုင်းထောင်ခြင်းမှာ မဖြစ်သင့်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းမှလည်းကောင်း ပြောသည်။
- (၆) လူနေရပ်ကွက်၊ ကျေးရွာများအနီးတွင် တိုက်ခိုက်မှုမဖြစ်စေလိုကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ကိုယ်စားလှယ် ဦးအောင်သန်းတင်မှ ပြောသည်။ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရထားလမ်းပေါ်၌ ဖြစ်ပွားသည့်တိုက်ပွဲတွင် ULA/AA မှ ရွာကို ကျောပေးတိုက်ခိုက်သဖြင့် အစိုးရစစ်တပ်မှ ပြန်လည် ပစ်ခတ်ရာတွင် ကျေးရွာထဲသို့ လက်နက်ကျည်များ ကျရောက်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ရွာသား (၁) ဦးမှ ပြောသည်။ အစိုးရတပ်မတော်နှင့် ULA/AA တို့ တိုက်ပွဲမှ လူမျိုးရေးအသွင် ဆောင်သွားလျှင် နှစ်ဘက်လုံးနစ်နာရမည့် အနေအထားမျိုး ကြုံရနိုင်ကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်မှ ပြောသည်။
- (၇) အစိုးရ တပ်မတော်စစ်ကြောင်းများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အကြောင်းကြားခြင်းမရှိဘဲ ရွာများသို့ ထင်သလိုဝင်ရောက် ဖမ်းဆီးစစ်ဆေးခြင်း၊ ရွာများသို့ သေနတ် ပစ်ဖောက်၍ ဝင်ရောက်ခြင်း၊ ၎င်းတို့အား ကြောက်လန့်၍ ထွက်ပြေးသော အရပ်သားများ ကို လက်နက်ငယ်များဖြင့်ပစ်ခတ်ခြင်း၊ ဗုံးတွင်း၌ ပုန်းနေသူများတွင် အမျိုးသားများရှိ၊ မရှိ မေးမြန်းစစ်ဆေးပြီး သေနတ်ပေါက်သံကြားလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း၊ လမ်းပြ အဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ ထိုသို့ ခေါ်ဆောင်သွားခြင်း ခံရသူတချို့မှာ ပျောက်ဆုံးနေခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား သံသယဖြင့် ဖမ်းဆီးတရားစွဲခြင်း အစရှိသည့် ဖြစ်ရပ်များအား တွေ့ရှိရသည်။ စစ်ပွဲများကြားမှာ မြေစာပင်ဖြစ်ရခြင်းမှာ ကိုလိုနီ စနစ်ဆိုးအောက်မှ ရုန်းထွက်ရန် ကြိုးစားနေသည့် လူမျိုးတိုင်း၊ နိုင်ငံတိုင်းကြုံတွေ့ရသည့် ဖြစ်ရိုးဖြစ်စဉ် ဖြစ်ကြောင်း ULA/AA ပြောခွင့်ရ ခိုင်သုခမှ ပြောသည်။
- (၈) ULA/AA ဘက်မှလည်း အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် အမှုထမ်းများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ အစိုးရလက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ အငြိမ်းစားများနှင့် ၎င်းတို့၏မိသားစုဝင်များအား ဖမ်းဆီးခြင်း၊ NLD ပါတီဝင်၊ ALP ပါတီဝင်များအား ဖမ်းဆီးခြင်းစသည်များကို

ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။ တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့ အမည်ခံ၍ ALP ပါတီဝင်ဟောင်း (၁) ဦးအား မှန်ကန်ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ စွပ်စွဲဖမ်းဆီး၍ သုတ်သင်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်သည်ကိုလည်း တွေ့ရသည်။ ထိုအဖွဲ့မှာ သီးသန့်လွတ်လပ်သည့်အဖွဲ့ဖြစ်နိုင်သလို တပ်မတော်နှင့် ULA/ AA တို့၏ အောက်ခြေ အဖွဲ့သားများလည်း ဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက မှတ်ချက်ပေးသည်။

(၁၀) ရခိုင်ပြည်ရှိ လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးများ ထိခိုက်သေဆုံးနှုန်းသည် ပြီးခဲ့သည့်နှစ် နှောင်းပိုင်း (၃) လတာကာလထက် (၆) ဆ မြင့်တက်လာကြောင်း (၂၃.၀၆.၂၀) ရက်နေ့တွင် ဗြိတိန်အခြေစိုက် ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ (Save the Children) မှ သတိပေး ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်၌ တိုက်ပွဲများ ပြင်းထန်လာနေသည့်အပေါ် စိုးရိမ်ကြောင်းပြီး အရပ်သားများ မထိခိုက်အောင် အရေး တကြီး စီစဉ်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂရုံးမှ ကြေညာချက် ထုတ်ပြန်သည်။ နိုင်ငံတကာ လူသားချင်းစာနာရေး အရပ်ဘက်အဖွဲ့အစည်း (၂၀) မှ လည်း အလားတူ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ရခိုင်ပြည်၌ နယ်မြေရှင်းလင်းရေးနှင့် စစ်ဆင်ရေးများလုပ်ရန် ခြိမ်းခြောက်သည့် လုပ်ရပ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း အမေရိကန်အခြေစိုက် နိုင်ငံတကာ ဒုက္ခသည်အရေး လှုပ်ရှားမှုအဖွဲ့ (Refugees International) မှ ကြေညာချက် ထုတ်ပြန်သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ၌ ကျင်းပသည့် (၄၄) ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီညီလာခံ၌ ရခိုင်ပြည်နှင့် ချင်းပြည်နယ်၌ အပစ်အခတ်ရပ်စဲရန်နှင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်းများအား ချက်ချင်းရပ်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမှ အစိုးရ တပ်မတော် အား တောင်းဆိုခဲ့သည်။

(၁၁) မောင်တောမြို့နယ်၊ ဇီးပင်ကြီးတွင် ရေတပ်ရှိပြီး နယ်စပ်တလျှောက်လုံးတွင် နယ်ခြား စောင့်များ ရှိနေသည့်အတွက် ၎င်းတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်မှ မောင်တောသို့ ခိုးဝင်လာ သည်ကို သိနေကြောင်း၊ အနောက်တံခါး ခြံစည်းရိုး လုံခြုံမှုရှိအောင် ပြုလုပ်ပေးရန် မောင်တောမြို့နယ်မှ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းမှ ပြောသည်။ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ဝင်ရောက်နေကြခြင်းမှာ လာတ်ပေး၊ လာတ်ယူမှု များ ရှိနေသည့်အတွက် ဖြစ်ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ အစိုးရအနေဖြင့် ထိထိမိမိ မဆောင်ရွက်နိုင်ပါက ကျန်းမာရေး၊ လုံခြုံရေး၊ လူဝင်/လူထွက် ပြဿနာများ ပိုမိုဆိုးရွာစွာ လာနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေမှ ပြောသည်။ ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ခိုးဝင်နေခြင်း၊ ခိုးသွင်းနေခြင်းကို လေ့လာ သုံးသပ်ရန်လိုအပ်ပြီး ပြည်ထောင်စုအစိုးရတွင် အပြည်အဝတ်တန်ရှိကြောင်းနှင့် အခြေ အနေအား ထိန်သိမ်းမှု မလုပ်နိုင်လျှင် ဘူးသီးတောင်၊ မောင်တောဒေသအား သတ်ကွင်း ထဲ ပို့သလိုဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းမှ ပြောသည်။ သို့ရာတွင် မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်က ဘင်္ဂလားဒေ့ရှ်မှ ဝင်လာသည့်အချိန်တွင် သက်ဆိုင်ရာ

ခရိုင်နှင့် မြို့နယ်များအား စာရင်းပေးပို့ရာတွင် ငွေကုန်ကြေးကျ မတတ်နိုင်သောကြောင့် ရသည့်နည်းများဖြင့် ဝင်လာကြခြင်းဖြစ်ကြောင်း ပြောသည်။

- (၁၂) နယ်စပ်မှ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူများအား ဥပဒေနှင့်အညီ အရေးယူ ပေးရန် မောင်တောဒေသခံ အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၁) ဦးတို့မှ ဆန္ဒ ဖော်ထုတ်ခဲ့ပြီး မောင်တောအခြေအနေသည်လည်း ကိုရိုနာဗိုင်းရပ်ရောဂါ အနီရောင် နယ်မြေဖြစ်နေပြီး ခိုးဝင်လာသူများအား နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် တရားစွဲမရ၊ လဝကတွင်လည်း တရားစွဲမရကြောင်းနှင့် သဘာဝဘေး အန္တရာယ်ဖြင့်သာ တရားစွဲရကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ မောင်တောမြို့ခံ ဦးစိန်လှဖြူမှပြောသည်။ သို့ရာတွင် တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသူ မောင်တောမြို့နယ်မှ (၁၉) ဦးနှင့် ဘူးသီးတောင်မြို့နယ်မှ (၁၀) ဦးတို့အား လူဝင်မှုကြီးကြပ်ရေးဥပဒေ ခိုးဝင်ခိုးထွက် ပုဒ်မ ၁၃(၁) ၊ အားပေးကူညီမှု ပုဒ်မ ၁၃(င) တို့ဖြင့် အရေးယူထားကြောင်း (၃၀.၀၆.၂၀) ရက်နေ့တွင် မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းမှ ပြောသည်။
- (၁၃) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇာခရိုင် အတွင်းမှ မူဆလင်ဒုက္ခသည်များသည် နယ်စပ် ဝင်ပေါက်များမှ တဆင့် ဘူးသီးတောင်နှင့် မောင်တောခရိုင်အတွင်းသို့ တရားမဝင် ပြန်လည် ဝင်ရောက်မှုများရှိနေခြင်းသည် နယ်စပ်ခြံစည်းရိုး မလုံသည့်အပြင် နယ်ခြားစောင့် တပ်များအား ULA/AA နှင့် ARSA အဖွဲ့များမှ တိုက်ခိုက်မှုများရှိနေခြင်းကြောင့် လုံခြုံရေးအရ သွားမရသည့် အတွက် တားဆီးရန် မတတ်နိုင်ခြင်းကြောင့် ဖြစ်သည်ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူးမှ ပြောသည်။ သို့ရာတွင် မောင်တော၊ ဘူးသီးတောင်မြို့နယ်များသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်နေသည်များတွင် မှောင်ခိုပွဲစားများရှိပြီး လုံခြုံရေးဘက်မှ တာဝန်ရှိသူများလည်း ပူးပေါင်းပါဝင်မှုရှိနေကြောင်း၊ ထိုသို့ ဝင်ရောက်လာသူများနှင့် လက်ခံထားသူများကို လဝကဥပဒေဖြင့် မောင်တောနယ်စပ် တလျှောက် ခြံစည်းရိုး ကာထားသော်လည်း သားငါး ရှာစားနေကြသည့် လေ့သမားများ ဝင်ထွက် သွားလာနေသည့် ချောင်းမြောင်းများရှိနေသောကြောင့် ၎င်းနေရာများကို ခြံစည်းရိုးကာ၍ အဆင်မပြေကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ ပြောသည်။
- (၁၄) ရခိုင်ပြည် မြောက်ပိုင်းတွင် ULA/AA အဖွဲ့ဝင်များသည် အရပ်သား အယောင်ဆောင်ပြီး ရောက်လာနိုင်သည့်အတွက်ကြောင့် ညဘက်အမှုလာဖွင့်လျှင် ရဲစခန်းတံခါးအား မဖွင့်ရဲကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယရဲချုပ် (၁) ဒုရဲဗိုလ်ချုပ်မျိုးဆွေဝင်းမှ ပြောသည်။ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲ (၂) အား အမည်မသိမျက်နှာဖုံးစွပ်လူ (၄) ဦးမှ ငွေကျပ်သိန်း (၁၈၀၀)ခန့် လုယက်မှု ဖြစ်ပွားခဲ့သည်။ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်၊ မင်းဘာကြီးလမ်းရှိ ဆောက်လုပ်ဆဲ (၄) ထပ်အဆောက်ဦး၏ တတိယထပ်၌အသက် (၁၃) နှစ် အရွယ် မုန့်သည် မလေးတဦးကို ဦးခေါင်းထိခိုက်ဒဏ်ရာ ဖြင့်တွေ့ရှိရသောကြောင့် ဆေးရုံသို့ပို့ဆောင်ထားစဉ် သေဆုံးသွားပြီး မုဒိန်းမှုကျူးလွန်ရန် အတွက်ကြိုးပမ်းရင်း သတ်ဖြတ်ခြင်းဖြစ်သည်ဟုယူဆရသည်။

- (၁၅) **ပညာရေး** - (၂၀၂၀) ပညာသင်နှစ်တွင် တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်၊ ရသေ့တောင် မြို့နယ်မှ (၁၀) ကျောင်း၊ မောင်တောမြို့နယ်မှ (၆၂) ကျောင်း၊ ဘူးသီးတောင်မြို့နယ်မှ (၁၇) ကျောင်းနှင့် ကျောက်တော်မြို့နယ်မှ (၂၀) ကျောင်းစုစုပေါင်း စာသင်ကျောင်း (၁၀၉) ကျောင်းခန့်အား ဒေသအခြေအနေကြောင့် လုံးဝပိတ်ထားမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းမှ ပြောသည်။ စစ်ဘေးရှောင်များအတွက် ဖယ်ပေးရန် နေရာ အဆင်သင့်မရှိသေးသဖြင့် ပလက်ဝမြို့ပေါ်မှ စာသင်ကျောင်းများအား ဖွင့်နိုင်မည့် အလားအလာ မရှိသေးကြောင်းသိရသည်။ ကျောက်တော် မြို့တွင်လည်း ထိုနည်းတူ ပင်ဖြစ် သည်။ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်စသည့် ဒေသများတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ၎င်းဒေသ ပညာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများသည် ယခုနှစ် ပညာသင်နှစ်အတွင်း လုံခြုံမှုမရှိဖြစ်မည်ကို စိုးရိမ်နေကြကြောင်း ဆရာမအချို့မှ ပြော သည်။ အမ်းမြို့နယ်မှ စစ်တွေမြို့သို့ စစ်ဘေးရှောင်နေသူ မသန်းမြဝင်းမှ တိုက်ပွဲများ ဖြစ် နေသည့်အတွက် ကျောင်းမတက်ရ ဖြစ်နေသဖြင့် စစ်ပွဲများရပ်တန့်စေလိုကြောင်းပြော သည်။
- (၁၆) ရခိုင်ပြည်ရှိ စာသင်ကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်အတိုင်း (၆) ပေ အကွာမှ သင်ကြားနိုင်ရန် စာသင်ခန်း အလုံအလောက် မရှိခြင်းနှင့် အဆောင် ဆောက်လုပ်ရန်လည်း ညွှန်ကြား ထားခြင်း မရှိသောကြောင့် စာသင်ချိန်များကို ခွဲပြီး သင်ကြားရမည့် အခြေအနေနှင့် ကြုံနေရသည်။
- (၁၇) ပညာရေးဝန်ကြီးဌာနမှ အသစ်ပြောင်းလဲလိုက်သည့် သင်ရိုးသစ်များနှင့် ပတ်သက်၍ အင်တာနက် မရရှိသည့် ရခိုင်နှင့် ချင်းပြည်နယ်မှ ကျောင်းများအား လျှပ်စစ်မီးရှိရုံနှင့် သင်ရိုးသစ်များကို လေ့လာနိုင်မည့် DBE Box (Department of Basic Education Box) များ ပေးအပ်သွားရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံ အခြေခံပညာ ဦးစီးဌာနမှပြောသည်။
- (၁၈) **မူးယစ်ဆေးဝါး** - ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း မောင်တောမြို့နယ်တွင် စိတ်ကြွ ရူးသွပ်ဆေးပြား (၃) ကြိမ် ဖမ်းဆီးရရှိခဲ့ပြီး ဆေးပြားအရေအတွက် (၁၅၉၅၂၅၀)၊ ကာလ ပေါက်ဈေး ကျပ်ငွေ သိန်း (၂၆၈၀၀၀) ကျော်ခန့်ရှိကြောင်း သိရသည်။
- (၁၉) **စီးပွားရေး** - တိုက်ပွဲဖြစ်ပွားမှုရှိနေသော နယ်မြေများတွင် လယ်ယာထွန်ယက်၊ စိုက်ပျိုးရန် အတွက် စိုးရိမ်မှုများရှိနေကြပြီး၊ အစိုးရ တပ်မတော်စစ်ကြောင်းများလာပါက မကြာခဏ ပြေးနေရကြောင်း၊ လယ်ထွန်နေစဉ် လက်နက်ကြီးကျည် ကျရောက်မှုများ ရှိခြင်းကြောင့် လည်း အသက်အန္တရာယ်ကို စိုးရိမ်နေရကြောင်း မြောက်ဦးမြို့နယ် တင်းထိန်ကန် ကျေးရွာ မှ ဦးမောင်သိန်းလှက ပြောသည်။
- (၂၀) ကျောက်ဖြူစစ်တွေ၊ သံတွဲမြို့များတွင် တောင်သူလယ်သမားများ အတွက်လယ် (၁) ဧက လျှင် စိုက်ပျိုးရေးဈေးငွေ (၅) သောင်းကျပ်အား ထပ်တိုး ဈေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ) မှဘဏ်မန်နေဂျာ ဦးအေးသိန်းမှ ပြောသည်။ ရေငန်ပုစွန်သားပေါက် အသားတိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရန် အတွက်

သိမ်းဆည်းထားသည့် ဝှံ့မြို့နယ်၊ မကျေးငူကျေးရွာအုပ်စုနှင့် တောင်ပေါက်ကျေးရွာ အုပ်စုတို့မှ မြေဧက (၄၀၅) ဒဿမ (၅၆) ဧကအား မူလပိုင်ရှင် လယ်သမား (၆၄) ဦးထံ ပြန်လည် ပေးအပ်လိုက်ကြောင်း မကျေးငူ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဆန်းလွင်မှ ပြောသည်။

(၂၀) (၁၀.၀၄.၂၀) ရက်နေ့မှစတင်ကာ မောင်တောနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည် လည်ပတ်ခဲ့ပြီး (၁) လလျှင် ပုံမှန်အားဖြင့် အမေရိကန်ဒေါ်လာ (၁) သိန်း ကျော်တန်ဖိုး ကုန်သွယ်မှု ရှိနေသော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် စစ်တွေသို့ ကုန်သွယ်ရေး သွားနေသည့် သင်္ဘော၌ လိုက်ပါလာသူ (၁) ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသောကြောင့် (၂၃.၀၆.၂၀) ရက်နေ့တွင် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ယာယီရပ်နားထား ရသည်။ မာန်အောင်ဒေသမှ နွားများကို ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့သော် လည်း ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် သွားလာရေး လမ်းကြောင်းများအား ပိတ်ထားသဖြင့် မာန်အောင်မြို့နယ်မှကုန်သည်များ စားဝတ်၊ နေရေးအခက်အခဲ ဖြစ်နေကြသည်။

(၂၂) **ယဉ်ကျေးမှု** - ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရား ဂေါပကအဖွဲ့၏ သြဝါဒစရိယ သိန်းတန်ဆရာတော်ကြီး ဦးကန္တမာလာ ဦးဆောင်ပြီး ကျောက်တော်နှင့် မြောက်ဦးမြို့နယ် တို့မှ ဆရာတော်၊ သံဃာတော်အပါး (၅၄) ပါးဖြင့် ကျောက်တော်မြို့၊ မဟာမြတ်မုနိဘုရား ၌ ပြန်တင်ထားသည့် မကိုဋ်တော်အား ပြည်သူများ တောင်းဆိုသည့်အတွက် (၀၇.၀၆.၂၀) ရက်နေ့၊ (၀၃.၁၅) နာရီတွင် ကျောက်တော်မြို့နယ်မှ ဆရာတော်အချို့ ဦးဆောင်ကာ ပြန်လည်ဖြုတ်ချခဲ့သည်။

(၂၃) အလိုတော်ပြည့်ဘုရားနှင့် ကြာညိုပြင် ကျေးရွာအနီးရှိ ဘုန်းတော်ကြီး ကျောင်း၌ အစိုးရ တပ်မတော်မှ တပ်စွဲထားကြောင်း တပ်စွဲထားကြောင်း ဘူးသီးတောင်မြို့နယ်မှအမျိုးသား လွတ်တော် ကိုယ်စားလှယ်ဦးမောင်ကျော်ဇံထံမှသိရသည်။

(၂၄) လုံခြုံရေး - ရခိုင်ပြည်၌ ဒေသတွင်း တည်ငြိမ်အေးချမ်းပြီး ပြည်သူများ စိုးရိမ်ပူပန်မှုနှင့် အကြောက်တရားများ မရှိအောင် ပြုလုပ်ပေးရန် လိုအပ်ကြောင်း မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောမှ လည်းကောင်း၊ မြို့အနီးအနားထိ တိုက်ပွဲ ဧရိယာကျယ်ပြန့်လာခြင်းမှာ ကောင်းသော အလားအလာ မဟုတ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှလည်းကောင်း၊ မိုင်းပေါက်ကွဲမှုများသည် မြို့အဝင်အထိ ရောက်ရှိလာသဖြင့် မဖြစ်ပျိုးစေလိုကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်မှ လည်း ကောင်း၊ ဒေသခံများသွားလာနေကြသည့် လယ်ကွင်းအနီး၌ မိုင်းထောင်ခြင်းမှာ မဖြစ်သင့် ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းမှလည်းကောင်း ပြောသည်။

‘နှစ်ဘက်စလုံးအပေါ်ဩဇာလွှမ်းမိုးနိုင်သော နိုင်ငံကြီးတခုခု၏ ဖိအားမပါဘဲ ပစ်ခတ်တိုက်မှု ရပ်စဲရန် လက်တွေ့အားဖြင့် လွယ်ကူမည်မဟုတ်ဟု သုံးသပ်ရသည်။ ပြည်တွင်းစစ်သည် မတူကွဲပြားသည့် တိုင်းရင်း သားများအကြား အမျိုးသား တန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီး ခွင့်မရှိ၍ ပေါ်ပေါက် လာခြင်း ဖြစ် သည်ဆိုသော ဗမာမဟုတ်သည့် တိုင်းရင်းသားများ၏ ခံယူ ချက်ကို အလေးမထားဘဲ တိုင်းရင်းသား အရေးနှင့် လက်နက်ကိုင် ကိစ္စကို မရောထွေးရန်လို ကြောင်း ပြောဆိုချက်မှာ မြန်မာအစိုးရစစ်တပ် အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေးတွင် အမျိုးသားတန်းတူရေး ကို အလေးမထားကြောင်း ပေါ်လွင် နေသည်။’

၄။ သုံးသပ်ချက်များ

၄.၁. နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်များ

- (၁) ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရေး - ၂၀၂၀ ရွေးကောက်ပွဲအား ရခိုင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်ရှိ ဒေသတချို့အား ချန်လှပ်၍ ကျင်းပမည်ဖြစ်ခြင်း၊ ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ (၃၀) မှ တင်ပြထားသည့် အချက် (၁၂) ချက်၊ KNC ပါတီမှ တင်ပြထားသည့် အချက် (၅) ချက်အား ကျေလည်အောင် မဆွေးနွေးခြင်း၊ COVID-19 ကြောင့် တိုင်းရင်းသားများ မည်သည့်အရာကိုမှ လုပ်လို့မရသည့် အချိန်၌ အစိုးရတာဝန်ရှိသူများနှင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နယ်များသို့ သွားရောက်ကာ ပါတီစည်းရုံးရေးအသွင် လုပ်ဆောင်နေခြင်း၊ နိုင်ငံရေးပါတီများအနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ဖမ်းဆီး ရန်ရှာမည်ကို စိုးရိမ်နေခြင်းတို့ကြောင့် ၂၀၂၀ တွင် လွတ်လပ် ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်ရန် ခဲယဉ်းသည်။
- (၂) ၂၀၂၀ ရွေးကောက်ပွဲလွန်ကာလ အစိုးရဖွဲ့စည်းနိုင်ခြေ - NLD ပါတီ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်များအား ပီပြင်စွာ အကောင်အထည် မဖော်နိုင်ခဲ့ခြင်းကြောင့် ပြည်သူလူထုနှင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများမှ ယုံကြည်မှု ကျဆင်းနေသဖြင့် အပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ရန် လွယ်ကူမည်မဟုတ်ဟု ယူဆရသည်။ ပြည်ထောင်စုအဆင့် အင်အားကြီးပါတီများဖြစ်သော NLD နှင့် ကြံ့ခိုင်ရေးတို့အနေဖြင့် တိုင်းရင်းသား ပါတီငယ်များလိုလားသည့် အချိုးကျပါဝင်သည့် ညွှန်ပေါင်းအစိုးရစနစ်ကို မက်လုံးပေး၍ စည်းရုံးမှုပြုလုပ်လာနိုင်သည်။
- (၃) ၂၀၂၀ ရွေးကောက်ပွဲလွန်ကာလ အစိုးရဖွဲ့စည်းနိုင်ခြေ - NLD ပါတီ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်များအား ပီပြင်စွာ အကောင်အထည် မဖော်နိုင်ခဲ့ခြင်းကြောင့် ပြည်သူလူထုနှင့် ဗမာမဟုတ်သည့် တိုင်းရင်းသားများမှ ယုံကြည်မှုကျဆင်းနေသဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ရန် လွယ်ကူမည် မဟုတ်ဟု ယူဆရသည်။ ပြည်ထောင်စုအဆင့် အင်အားကြီးပါတီများဖြစ်သော NLD နှင့် ကြံ့ခိုင်ရေးတို့အနေဖြင့် တိုင်းရင်းသား ပါတီငယ်များလိုလားသည့် ပါတီများ အချိုးကျပါဝင် သော ညွှန်ပေါင်းအစိုးရစနစ်ကို မက်လုံးပေး၍ စည်းရုံးမှုပြုလုပ်လာနိုင်သည်။
- (၄) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး - ULA/AA အား မြန်မာအစိုးရ တပ်မတော်မှ အကြမ်းဖက် အဖွဲ့ဟု ထပ်တလဲလဲ ပြောဆိုနေခြင်း၊ နှစ်ဘက် လက်နက်ကိုင် အဖွဲ့များကြား အယုံ အကြည်ကင်းမဲ့မှု ပိုမိုကြီးမားလာခြင်း၊ တနိုင်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအား အကောင်အထည်ဖော်ရာတွင် လက်နက်ကိုင်အဖွဲ့အစည်းတချို့အား ခွဲခြားဖယ်ချန်ထား သည့်အပေါ် ဗမာမဟုတ်သည့် တိုင်းရင်းသားများ အနေဖြင့် အယုံအကြည် ကင်းမဲ့ခြင်း တို့ကြောင့် နှစ်ဘက်စလုံးအပေါ် သြဇာလွှမ်းမိုးနိုင်သော နိုင်ငံကြီးတခုခု၏ ဖိအားမပါဘဲ

ပစ်ခတ်တိုက်မှု ရပ်စဲရန် လက်တွေ့အားဖြင့် လွယ်ကူမည်မဟုတ်ဟု သုံးသပ်ရသည်။ ပြည်တွင်းစစ်သည် မတူကွဲပြားသည့် တိုင်းရင်းသားများအကြား အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်မရှိ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်ဆိုသော ဗမာမဟုတ်သည့် တိုင်းရင်းသားများ၏ ခံယူချက်ကို အလေးမထားဘဲ တိုင်းရင်းသားအရေးနှင့် လက်နက်ကိုင်ကိစ္စကို မရောထွေးရန်လိုကြောင်း ပြောဆိုချက်မှာ မြန်မာအစိုးရစစ်တပ် အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးတွင် အမျိုးသားတန်းတူရေးကို အလေးမထားကြောင်း ပေါ်လွင်နေသည်။

(၅) **ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ** - ဩဂုတ်လတွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသည်လည်း တနိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားခြင်း မရှိသည့်အပြင် ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများအားလုံး မပါဝင်လာနိုင်ခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပရသေးခြင်း၊ ပြင်ဆင်ချိန်တိုတောင်းခြင်း၊ အကျဉ်းချုပ်သာ ကျင်းပရန် ရည်ရွယ်ထားခြင်းတို့ကြောင့် အနစ်သာရရှိသည့် တွေ့ဆုံဆွေးနွေးမှုမဖြစ်နိုင်ဘဲ NLD အစိုးရသက်တမ်းမကုန်ဆုံးမီ အပြုသဘော ဆောင်သော လှုပ်ရှားမှုတခုသာ ဖြစ်နိုင်သည်။

(၆) **အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး** - နစ်ဘက်ကြား ညှပ်မည်စိုးရိမ်၍ နှုတ်ထွက်သွားကြသော ကျေးရွာအုပ်ချုပ်ရေးမှူးများ နေရာတွင် ဆက်လုပ်မည့်သူများလည်း ရှိနေသေးသဖြင့် မြို့နယ်အုပ်ချုပ်ရေး ယန္တရားများ မပျက်ပြားနိုင်ကြောင်း မြန်မာအစိုးရတပ်မတော်မှ ပြောဆိုချက်ကို ထောက်ရှု၍ လစ်လပ်နေရာများကို ၎င်းတို့အား ထောက်ခံအားပေးမည့်သူများဖြင့် အစားထိုးလာနိုင်ကြောင်း သုံးသပ်ရသည်။ အကျိုးဆက်အနေဖြင့် စစ်အုပ်ချုပ်ရေးအသွင် ပိုမိုပေါ်လွင်လာပြီး ULA/AA ဘက်မှ တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှုများလည်း ပိုမိုပြင်းထန်လာနိုင်သည်။ အုပ်ချုပ်ရေးမှူး အများအပြား နှုတ်ထွက်ကြခြင်းနှင့် လုံခြုံရေးအခြေအနေကြောင့် ရဲလုပ်ငန်းများအား တွင်ကျယ်စွာ မဆောင်ရွက်နိုင်ခြင်းကြောင့် တရားဥပဒေ စိုးမိုးရေးအားနည်းပြီး ရာဇဝတ်မှုများ ပိုမိုပေါ်ပေါက်လာနိုင်ခြေရှိသည်။

(၇) **အင်တာနက် သတင်းပိတ်ဆို့မှု** - မြန်မာအစိုးရနှင့် တပ်မတော်တို့မှ ရခိုင်ပြည်ရှိ မြို့နယ်တချို့တွင် အင်တာနက် ဖြတ်တောက်ထားသည်မှာ စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားခြင်း၊ လူမျိုးရေးအမုန်းတရား လှုံ့ဆော်မှုများရှိနေခြင်း တို့ကြောင့် ဖြစ်သည်ဟု ဆိုသော်လည်း တပ်မတော်နှင့် သက်ဆိုင်သည့် သတင်းများအား Facebook မှ အချိန်နှင့်တပြေးညီ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း ပြောဆိုချက်နှင့်ဆက်စပ်ကြည့်ပါက မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ဖုံးကွယ်ထားလိုခြင်း၊ ဝါဒဖြန့်ချိရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတွင် အသာစီးရလိုခြင်း အစရှိသည့် ရည်ရွယ်ချက်များလည်းရှိမည်ဟု ခန့်မှန်းရသည်။

(၈) **စစ်ဘက်ဆိုင်ရာ နိုင်ငံခြား ဆက်ဆံရေး** - အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များ၏နောက်၌ ရပ်တည်နေသည့် အင်အားစုကြီးကြောင့် ၎င်းတို့အားချေမှုန်းရန် မြန်မာနိုင်ငံတခုတည်းမှ မလုပ်နိုင်ကြောင်း ရုရှသတင်းဌာန (ZVEZDA) နှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြားခဲ့ခြင်း၊ ULA/AA အနေဖြင့် နည်းပညာမြင့်သူများဆီမှ အဝေး



ထိန်းမိုင်းခွဲသည့် နည်းပညာများကို ရရှိထားကြောင်း အိန္ဒိယမှသတင်းပေးသည်မှာ မှန်ကန်သည်ဟုဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှပြောကြားခြင်းတို့တွင် ၎င်းတို့ရည်ညွှန်းသော အင်အားစုကြီး (ဝါ) နည်းပညာမြင့်သူ (ဝါ) နိုင်ငံတစ်ခုခုဆိုသည်မှာ တရုတ်နိုင်ငံကို ဆိုလို သည်ဟု ယူဆရပြီး တရုတ်နိုင်ငံအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆက်စပ်မှု၊ ကူညီအားပေး မှုရှိနေလျှင် ရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် အကျိုးတူပူးပေါင်းမှုကို ပိုမိုတိုးမြှင့်သွားရန်အလားအလာရှိကြောင်း သွယ်ဝိုက်ပြသသည့် သဘောဖြစ်နေသည်။ ထိုင်းနိုင်ငံ၊ မဲဆောက် တွင် ULA/AA အဖွဲ့ထံသွားမည်ဟု ယူဆရသော လက်နက်များ ဖမ်းဆီးခံရခြင်းမှာ မြန်မာအစိုးရတပ်မတော်နှင့် ထိုင်းစစ်အစိုးရတို့ကြား သတင်းဖလှယ်၍ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ကောင်းဖြစ်နိုင်ပြီး ယခင်က ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများတွင် ULA/AA နှင့် ဆက်စပ်သူများအား ဖမ်းဆီးခဲ့ခြင်း၊ ဒေသတွင်း ပြဿနာများအား ဖြေရှင်းရန် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏ စည်းလုံးညီညွတ်မှုက ပိုပြီးအရေးကြီးလာကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောဆိုခဲ့ခြင်းတို့ကို ထောက်ရှု၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား နှိမ်နင်းရာတွင် ရှားနှင့် အိန္ဒိယတို့အပြင် အာဆီယံနိုင်ငံများ၏ ပူးပေါင်းပါဝင်မှုကို မြန်မာအစိုးရတပ်မတော်အနေဖြင့် တစ်စုံတစ်ရာရရှိနေသည်။ ဆက်လက် ရရှိရန်လည်း နည်းလမ်းမျိုးစုံသုံး၍ ကြိုးပမ်းမှုများရှိနေလိမ့်မည်ဟု ယူဆရသည်။

ဩဂုတ်လတွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသည်လည်း တနိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားခြင်း မရှိသည့်အပြင် ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများအားလုံး မပါဝင်လာ နိုင် ခြင်း၊ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပရသေးခြင်း၊ ပြင်ဆင်ချိန်တိုတောင်းခြင်း၊ အကျဉ်းချုပ်သာ ကျင်းပရန် ရည်ရွယ်ထားခြင်း တို့ကြောင့် အနှစ်သာရရှိသည့် တွေ့ဆုံဆွေးနွေးမှု မဖြစ်နိုင်ဘဲ NLD အစိုးရသက်တမ်း မကုန်ဆုံးမီ အပြုသဘော ဆောင်သော လှုပ်ရှားမှုတစ်ခုသာ ဖြစ်နိုင်သည်။

**၄.၂. စစ်ရေးဆိုင်ရာ သုံးသပ်ချက်များ**

- (၁) **နှစ်ဘက်ထိတွေ့မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ** - မြန်မာအစိုးရ စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ဖိအားပေးခံရသည့်အတွက် ULA/AA မှ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များအား ရေလမ်း၊ ကားလမ်း၊ ရထားလမ်းနှင့် တံတားအဖြတ်များတွင် မိုင်းခွဲ တိုက်ခိုက်မှုများ၊ ရဲစခန်းငယ်များအား စီးနင်းတိုက်ခိုက်မှုများ၊ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား တယောက်ချင်း လုပ်ကြံသတ်ဖြတ်မှုများ ဆက်လက်ပြုလုပ်နေရဦးမည် ဖြစ်သည်။

- (၂) စစ်ဘက်ဆိုင်ရာ နည်းပညာ - ULA/AA မှ အသုံးပြုသည့် မိုင်းများသည် အဝေးထိန်း နည်းပညာသုံး၍ အရွယ်အစားပိုမိုကြီးမားလာပြီး နည်းပညာအဆင့်အတန်းလည်း ပိုမို မြင့်မားလာသည်ဟု သုံးသပ်ချက်များရှိသော်လည်း စစ်တွေ-ရေချမ်းပြင် ကားလမ်းတွင် မိုင်းထောင်ရန် ကြိုးပမ်းရာ၌ အချိန်မတိုင်မီ ပေါက်ကွဲခဲ့ခြင်း၊ တောင်ကုတ်-မအီ ကားလမ်း တွင် မိုင်းထောင်ရန် ကြိုးပမ်းနေစဉ် ပေါက်ကွဲမှုဖြစ်၍ ULA/AA အဖွဲ့ဝင်ဟုယူဆရသူ (၄) ဦး သေဆုံးခဲ့ခြင်းတို့ကြောင့် ကိုင်တွယ်သုံးစွဲသူများ အနေဖြင့် နည်းပညာကျွမ်းကျင်မှုအား နည်းပြီး ၎င်းတို့ကိုယ်တိုင်ကိုးရာ ပြည်သူလူထုကိုပါ မတော်တဆ ထိခိုက် သေဆုံးမှုများ ဖြစ်စေလိမ့်မည်ဟု သုံးသပ်ရသည်။ မြန်မာအစိုးရစစ်တပ်မှ စစ်ကြောင်းအဆင့်တွင်ပင် မောင်းသူမဲ့ ကင်းထောက်လေယာဉ်ငယ်များကို သုံးနေသည်ဆိုပါက ဝေဟင်သတင်း ထောက်လှမ်းရေးတွင် ဆန့်ကျင်ဖက်အဖွဲ့အား အသာစီးရနိုင်သည်။ သို့ရာတွင် အဆိုပါ မောင်းသူမဲ့ကင်းထောက်လေယာဉ်ငယ် ပျက်ကျခဲ့သည်မှာ စက်ပိုင်းဆိုင်ရာ အားနည်းချက် (သို့) ကိုင်တွယ်ထိန်းသိမ်း မောင်းနှင်သူများ၏ နည်းပညာ အားနည်းချက်ကြောင့် ဖြစ်နိုင် သည်။
- (၃) အခြားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ - မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ မောင်တောမြို့နယ်တွင် ARSA နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့အကြား ယခင်လတွင် ထိတွေ့ပစ်ခတ်မှု (၂) ကြိမ်၊ ယခုလတွင် ထိတွေ့ ပစ်ခတ်မှု (၁) ကြိမ် ဖြစ်ပွားခဲ့သဖြင့် ULA/AA နှင့် အစိုးရလက်နက်ကိုင် တပ်ဖွဲ့များကြား ရှုပ်ထွေးနေသည်ကို အခွင့်ကောင်းယူ၍ ၎င်းတို့ကလည်း တိုက်ပွဲများ အခွင့်သာသလို ဖော် ထုတ်လာနိုင်ကြောင်း ခန့်မှန်းရသည်။

အရပ်သားများအားမိမိတို့ထင်မြင်ယူဆသလို စွပ်စွဲ၍ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊  
ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မိမိတပ်ဖွဲ့ဝင်များ၏  
မတော်မတရားသည့်လုပ်ရပ်ကို တာဝန်ယူ၊ တာဝန်ခံရန် ငြင်းဆန်ခြင်းတို့မှာ  
မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းအတွက်မဆို  
ကျင့်ဝတ်သိက္ခာမဲ့ရာရောက်ပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊  
စည်းစိမ်ကို ကာကွယ်ရန်အတွက် လက်နက်ကိုင်ရပါသည်ဆိုသော  
တပ်မတော်တရပ်၏ အခြေခံအကျဆုံး ရည်ရွယ်ချက်များနှင့်  
ဆန့်ကျင်နေသည်။

**၄.၃. လူ့အခွင့်အရေးဆိုင်ရာ သုံးသပ်ချက်များ**

- (၁) မတရားဖမ်းဆီးချုပ်နှောင်ခြင်း - ရမ်းဗြဲမြို့နယ် NLD အလုပ်မှုဆောင်အဖွဲ့ဝင်ဦးဇေယျာမင်း အား ULA/AA က ဖမ်းဆီးခဲ့သည်ဆိုခြင်းမှာ ၎င်းတို့နှင့် အစိုးရကြား တင်းမာမှုများ မြင့်တက်လာအောင် အစိုးရစစ်တပ်မှ တမင်ဖန်တီးနေခြင်းဖြစ်သည်ဟု ULA/AA ပြောရေး ဆိုခွင့်ရ ခိုင်သုခမှဆိုသော်လည်း NLD ပါတီဝင်များအား ULA/AA မှ ဖမ်းဆီးခဲ့သည့် အဖြစ် အပျက်များ ယခင်ကလည်း ရှိခဲ့ဖူးသည်။ ALP/ALA အဖွဲ့ဝင် (၂) ဦးအား ULA/AA မှ

ဖမ်းဆီးခဲ့ပြီး၊ ALP/ALA အဖွဲ့ဝင်ဟောင်းတဦးဖြစ်အား ULA/AA နှင့် ဆက်စပ်သည်ဟု ယူဆကြသော တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်းမှ ဖမ်းဆီး သုတ်သင်လိုက်ပြီဖြစ်ကြောင်း ကြေငြာချက်မှာ မှန်ကန်ပါက ULA/AA အနေဖြင့် ရခိုင်လူ့ အဖွဲ့အစည်းအတွင်း မတူကွဲပြားသည့် အမြင်သဘောထားများကို လက်မခံနိုင်ဆိုသည့် သဘောသက်ရောက်နေသည်။

- (၂) အစိုးရစစ်တပ်မှ အရပ်သားတဦးအား စစ်ဝတ်စုံဝတ်ခိုင်းပြီး လမ်းပြအဖြစ် ဖမ်းဆီးသွား သည်ကို ထောက်ရှု၍ ၎င်းတို့အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသွင်အမျိုးမျိုး ဖြင့် ဖုံးကွယ်၍ ကျူးလွန်မှုများ ရှိနေနိုင်ကြောင်း သုံးသပ်ရသည်။
- (၃) နှစ်ဘက်အဖွဲ့အစည်းမှ အကျိုးအကြောင်းမဲ့ ဖမ်းဆီးထားသော အရပ်သားများအား လွတ် ပေးရန် အရပ်ဘက် အဖွဲ့အစည်းများ၏ ထုတ်ပြန်တောင်းဆိုချက်များမှာလည်း မိမိတို့နှင့် နီးစပ်ရာ ပုဂ္ဂိုလ်တဦးတယောက် (သို့) တစုတဖွဲ့အတွက်သာ ရည်ရွယ်ပြီး လူသားတိုင်း လူ့အခွင့်အရေးနှင့်အညီ၊ လူ့ဂုဏ်သိက္ခာနှင့်အညီ၊ တရားဥပဒေနှင့်အညီ ရှင်သန်နေထိုင် ခွင့်ကို လျစ်လျူရှုထားသည့် သဘောဖြစ်နေသည်။
- (၄) **ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားထိခိုက်ဒဏ်ရာရရှိခြင်း** - စစ်ပွဲများကြားမှာ မြေစာပင်ဖြစ် နေရသည့် ရခိုင်ပြည်သူများနှင့် ပတ်သတ်ပြီး၊ ကိုလိုနီစနစ်ဆိုးဒဏ်ရာမှ ရုန်းထွက်ရန် ကြိုးစား နေသည့် လူမျိုးတိုင်း၊ နိုင်ငံတိုင်းသည် ထိခိုက်နစ်နာမှုများဖြင့် ကြုံတွေ့ရခြင်းမှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ကြောင်း ULA/AA ပြောခွင့်ရ ခိုင်သုခ၏ ပြောဆိုချက်မှာ အကြမ်းဖက် နှိပ်နှင်းရာတွင် အရပ်သားများအား မလွှဲမရှောင်သာ ထိခိုက်မှုများ ဖြစ်ရသည်ဆိုသော ဦးဇော်ဌေး၏ ပြောဆိုချက်များနှင့် သဘောသဘာဝချင်း မတိမ်းမယိမ်းဖြစ်ပြီး လူသား လုံခြုံရေးကို နှစ်ဖက်စလုံးမှ ထည့်သွင်းစဉ်းစားမှု အားနည်းသည်ကို ဖော်ပြနေသည်။
- (၅) **နှစ်ဘက်တပ်များနှင့် တိုက်ပွဲကြောင့် သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်း** အရပ်သားများအား မိမိတို့ထင်မြင်ယူဆသလို စွပ်စွဲ၍ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ် ခြင်း၊ မိမိတပ်ဖွဲ့ဝင်များ၏ မတော်မတရားသည့် လုပ်ရပ်ကို တာဝန်ယူ၊ တာဝန်ခံရန် ငြင်းဆန်ခြင်းတို့မှာ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းအတွက်မဆို ကျင့်ဝတ်သိက္ခာ မဲ့ရာရောက်ပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန်အတွက် လက်နက် ကိုင်ရပါသည်ဆိုသော တပ်မတော်တရပ်၏ အခြေခံအကျဆုံး ရည်ရွယ်ချက် များနှင့် ဆန့်ကျင်နေသည်။
- (၆) **ပစ္စည်းဥစ္စာများကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်း** - မြန်မာအစိုးရ စစ်တပ်မှ ပြည်သူလူထု တွင် သိုလှောင်ထားသော စားနပ်ရိက္ခာများအား တဖက်အဖွဲ့အစည်းသို့ မရောက်စေရန် ဖျက်ဆီးသည့် သဘောဖြင့် မီးရှို့ဖျက်ဆီးခြင်းများ ရှိဟည်ဟု ယူဆရသည်။ အစိုးရ စစ်တပ်မှ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ခြင်း၊ မီးရှို့ခြင်းနှင့် လူယက်ယူငင်ခြင်းကြောင့် ပုဂ္ဂလိကပိုင် ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းများမှာ အမြဲတမ်းလိုလို ဖြစ်ပွားနေသဖြင့် တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်

အား ကာကွယ်ရေးအတွက် တိုက်ပွဲဝင်နေရသည်ဆိုသော မြန်မာအစိုးရ စစ်တပ်၏ ပြောဆိုချက်များမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။

- (၇) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်း - ပြည်တွင်း ပြည်ပအဖွဲ့အစည်းများမှ ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ် (၇) ခုနှင့် ပလက်ဝတွင် အင်တာနက်ပြန်ဖွင့်ပေးရန် အပြင်းအထန် တောင်းဆိုနေကြသည်ကို အစိုးရနှင့် မြန်မာ့ တပ်မတော်မှ လုံးဝဂရုမစိုက်သည်သာမက သတင်းလွတ်လပ်ခွင့်ရရှိရန် တောင်းဆိုသူ များကိုပင် နှိပ်ကွပ်လျက်ရှိခြင်းကြောင့် NLD အစိုးရနှင့် မြန်မာ့တပ်မတော်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုသည်မှာ အယုံအကြည်ကင်းမဲ့ဖွယ်ပင်ဖြစ်သည်။
- (၈) လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း - မြန်မာ့တပ်မတော်မှ ဆန့်ကျင်ဖက် အဖွဲ့အစည်းအား နယ်မြေပိတ်ဆို့ရှင်းလင်းရာတွင် အရပ်သားများ၏ စား၊ ဝတ်၊ နေရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး အကြပ်အတည်းများကို ထည့်သွင်းစဉ်းစားခြင်း မရှိ၊ အစိုးရမှလည်း တစ်စုံတရာ တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိသည့်အတွက် နေရပ်စွန့်ခွါ ပြောင်းရွှေ့မှုများ တိုးပွားလာနိုင်သည်။
- (၉) အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း - လမ်းပြအဖြစ် အတင်းအဓမ္မ လုပ်အားပေး စေခိုင်း ခြင်းမှာ အစိုးရစစ်ကြောင်းများ လှုပ်ရှားမှုတိုင်းတွင် အနည်းနှင့်အများ ရှိနေလိမ့်မည်ဟု ခန့်မှန်းရသည်။

**ဝစ်** ပွဲများကြားမှာ မြေစာပင်ဖြစ်နေရသည့် ရခိုင်ပြည်သူများနှင့် ပတ်သတ်ပြီး ကိုလိုနီစနစ်ဆိုးအောက်မှ ရုန်းထွက်ရန် ကြိုးစားနေသည့် လူမျိုးတိုင်း၊ နိုင်ငံတိုင်းသည် ထိခိုက်နစ်နာမှုများဖြင့် ကြုံတွေ့ရခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း ULA/AA ပြောခွင့်ရ ခိုင်သုခ၏ ပြောဆိုချက်မှာ အကြမ်းဖက်နှိပ်နှင်းရာတွင် အရပ်သားများအား မလွှဲမရှောင်သာ ထိခိုက်မှုများ ဖြစ်ရသည်ဆိုသော ယခင်လက ဦးဇော်ဌေး၏ ပြောဆိုချက်များနှင့် သဘောသဘာဝချင်း မတိမ်းမယိမ်းဖြစ်ပြီး လူသားလိုခြံရေးကို နှစ်ဖက်စလုံးမှ ထည့်သွင်းစဉ်းစားမှု အားနည်းသည်ကို ဖော်ပြနေသည်။

**၄.၄. စစ်ဘေးရှောင်ခိုင်းရာ သုံးသပ်ချက်များ**

- (၁) စစ်ဘေးရှောင်ဦးရေနှင့် စခန်း အတိုးအလျှော့ - ၂၀၂၀ ခုနှစ်၊ မေလတွင် ထပ်တိုး စစ်ဘေး ရှောင်ဦးရေ (၅၀၀၀) ကျော်ခန့်ရှိပြီး ယခု ဇွန်လတွင် (၃၀၀၀၀) ခန့်ရှိသဖြင့် ယခင်လ ထက် (၆) ဆခန့် တိုးပွားခဲ့သည်။

- (၂) **စစ်ဘေးရှောင်များ၏ စား၊ ဝတ်၊ နေရေး** - စစ်ဘေးရှောင်စခန်းများ ဆောက်လုပ်ခွင့်အား ပိတ်ပင်ကန့်သတ်ထားခြင်း၊ စာသင်ကျောင်းများတွင် ခိုလှုံနေထိုင်သည့် စစ်ဘေးရှောင်များ အား မည်သည့်နေ့ နောက်ဆုံးထား၍ ဖယ်ရှားပေးပါဟု အစိုးရမှ ညွှန်ကြားခြင်း၊ စစ်ဘေးရှောင်စခန်းများတွင် ငွေကြေးအထောက်အပံ့ မပြည့်စုံ၍ အမိုးအကာနှင့် အဆောက်အဦများ လုံလောက်စွာမရှိခြင်းတို့ကြောင့် မိုးတွင်းကာလ နေထိုင်ရေးမှာ ရင်လေးဖွယ်ပင်ဖြစ်သည်။ ရေလမ်း၊ ကုန်းလမ်းများအား ပိတ်ဆို့ထားခြင်း၊ လမ်းကြောင်းတွင် တိုက်ပွဲဖြစ်ခြင်း၊ ဖြတ်သွားဖြတ်လာများအား ပစ်ခတ်ကြခြင်း၊ အစိုးရမှ ကိုယ်တိုင်လည်း မထောက်ပံ့သည့် အပြင် နိုင်ငံတကာ အထောက်အပံ့များကိုလည်း ကန့်သတ်ထားခြင်းတို့ကြောင့် အစားအသောက်မှာလည်း စစ်ဘေးရှောင်များလာသည်နှင့်အမျှ ပိုမိုကြပ်တည်းလာနိုင်သည်။
- (၃) **စစ်ဘေးရှောင်များ၏ ကျန်းမာရေး** - အစိုးရမှ ကျန်းမာရေးကူညီစောင့်ရှောက်မှု အားနည်းသည့်အပြင် မိုးတွင်းကာလတွင် စစ်ဘေးရှောင်စခန်းများ၌ အမိုးအကာနှင့် အဆောက်အဦး၊ မလုံလောက်သဖြင့် ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုနှင့်ကလေးသူငယ်များ၏ ကျန်းမာရေးမှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ တချို့စစ်ဘေးရှောင် စခန်းများတွင် အိမ်သာပင် လုံလောက်စွာမရှိ၍ မိုးတွင်းကာလ၌ ဝမ်းရောဂါများ ကူးစက်ပြန့်ပွားလာနိုင်သည်။ စစ်ဘေးရှောင်များမှ UNICEF နှင့် ICRC တို့ထံတွင် အကူအညီတောင်းခံသည်ကို အစိုးရမှ ခွင့်ပြုချက်မပေးသည်မှာလည်း ပြည်သူလူထုအား တမင်သက်သက် နှိပ်စက်ညှဉ်းပန်းသလိုဖြစ်နေသည်။
- (၄) **စစ်ဘေးရှောင်များ၏ လုံခြုံရေး** - စစ်ဘေးရှောင်စခန်းများအား အစိုးရတပ်မတော် စစ်ကြောင်းများမှ ဝင်ရောက်စစ်ဆေးခြင်း၊ စစ်ဘေးရှောင်စခန်း အနီးအနားတွင် တိုက်ပွဲဖြစ်ပွား၍ အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာများတွင် အစိုးရတပ်မှဝင်ရောက် တပ်စွဲ၍ လမ်းကြောင်းပိတ်ဆို့ရာတွင် မသန်စွမ်း၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ ပိတ်မိနေခြင်းတို့ကြောင့် လုံခြုံမှုမရှိသလို ခံစားနေကြရသည်။
- (၅) **စစ်ဘေးရှောင်များ၏ ပညာရေး** - စစ်ဘေးရှောင်များ၏ ပညာရေးအတွက် အစိုးရမှလည်း တာဝန်မယူသလို မြို့ပေါ်တွင် နေထိုင်ရန်လည်း အဆင်မပြေသဖြင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရပြီး စစ်ဘေးရှောင်စခန်း တချို့တွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့်သာ သင်ကြားနေရသည်။ တနေ့ထက်တနေ့ စစ်ဘေးရှောင်ဦးရေ များသထက်များလာသလို ပညာသင်ကြားခွင့်မရသည့် ကလေးသူငယ်များလည်း ပိုမိုများပြားလာမည် ဖြစ်သည့်အတွက် နောင်အနာဂတ်တွင် အဆိုပါ လူငယ်များအတွက်သာမက နိုင်ငံအတွက်ပါ အစားထိုးမရသည့် လူသားအရင်းအမြစ်များ ဆုံးရှုံးမှုများနှင့် ကြုံလာနိုင်သည်။

**၄.၅. အထွေထွေ လူမှု-စီးပွားရေးဆိုင်ရာ သုံးသပ်ချက်များ**

- (၁) **စား၊ ဝတ်၊ နေရေး** - ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ဒုက္ခသည်စခန်းမှ ကမန် ဒုက္ခသည်များအတွက် တည်ဆောက်ပေးမည့် နေရာသည် ဒီရေရောက်သည့် ဆားငန်တောဖြစ်ပြီး စီးပွားရေးလုပ်ကိုင်ရန် အဆင်မပြေသောကြောင့် မူလနေရာတွင် ပြန်လည်နေရာ

ချပေးရန် တောင်းဆိုခဲ့ကြသည်ကို လိုက်လျောမပေးပါက ကမန်အမျိုးသားများအနေဖြင့် နေရာချထားရာတွင် တာဝန်ရှိသည့် အစိုးရဝန်ကြီးများအား လူမျိုးရေးအရ မကျေလည်မှု များရှိလာနိုင်သည်။

- (၂) COVID-19 နှင့် တိုက်ပွဲများအပြင် အစိုးရတပ်မတော်မှ လမ်းကြောင်းပိတ်ဆို့ထားခြင်းများကြောင့် စား၊ ဝတ်၊ နေရေး အကြပ်အတည်း တဖြည်းဖြည်း ပိုမိုကြီးမားလာသည့် အတွက် ခိုးဆိုးလုယက်မှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ရသည်။
- (၃) **ကျန်းမာရေး** - ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးကိုရိုနာဗိုင်းရပ်စ် အနီရောင်နယ်မြေ (Red Zone) အဖြစ် သတ်မှတ် ကြေညာထားသည့် ကော့စ်ဘဏားခရိုင်မှ မောင်တောခရိုင်သို့ ခိုးဝင်လာသည့် ဒုက္ခသည်များ စဉ်ဆက်မပြတ်ရှိနေပြီး ယခုအချိန်ထိ ရခိုင်ပြည်သို့ တရုတ်နိုင်ငံမှ ပြန်လာသူ (၃၅၀၀) ကျော်နှင့် ထိုင်းနိုင်ငံမှ ပြန်လာသူ (၁၀၀၀) ကျော်ရှိသဖြင့် ခိုးဝင်လာသူများအား ပိတ်ပင်တားဆီးခြင်း၊ တရားဝင်ပြန်လာသူများအား စနစ်တကျ Quarantine ပြုလုပ်၍ စစ်ဆေးခြင်းအစရှိသည့် ကိစ္စများအား ထိရောက်စွာ မပြုလုပ်နိုင်ပါက ရောဂါပြန့်ပွားလာလျှင် ထိန်းချုပ်ရန် အခက်အခဲရှိလာနိုင်သည်။
- (၄) **လုံခြုံရေး** - လူနေရပ်ကွက်၊ ကျေးရွာနှင့် မြို့များအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်း၊ မိုင်းပေါက်ကွဲခြင်း၊ ဒေသခံများသွားလာနေကြသည့် လယ်ကွင်းအနီး၌ မိုင်းထောင်ခြင်းတို့မှာ မဖြစ်သင့်ကြောင်း ဒေသခံများနှင့် လွှတ်တော်အမတ်များမှ ပြောဆိုမှုများသည် ပြည်သူ့လူထုကြားတွင် ကြုံတွေ့နေရသော ဘေးအန္တရာယ်နှင့် ဖြစ်ပေါ်နေသော အကြောက်တရားများကို ထင်ဟပ်စေသည်။ အရပ်သားများအား နှစ်ဘက်စလုံးမှ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို တားမြစ်နိုင်မည့်သူ မရှိသလိုဖြစ်နေသည်။ ထိုသို့သော အရှုပ်အထွေးများကြားတွင် “တောင်ကုတ် မြို့နယ်လုံးဆိုင်ရာ အမျိုးသား လုံခြုံရေးအဖွဲ့” ကဲ့သို့သော တဘက်ဘက်မှ ဩဇာခံ လူမိုက်လုပ်မည့် အဖွဲ့အစည်းများလည်း ထပ်မံပေါ်ပေါက်လာနိုင်သည်။ ရခိုင်ပြည်ရှိ လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးများ ထိခိုက်သေဆုံးနှုန်းသည် ပြီးခဲ့သည့်နှစ် နှောင်းပိုင်း (၃) လတာကာလထက် (၆) ဆ မြင့်တက်လာသည်မှာ အနာဂတ်အတွက် ရင်လေးဖွယ်ပင် ဖြစ်သည်။
- (၅) တိုက်ပွဲကြောင့်ဖြစ်စေ၊ လာဘ်စားခြစားခြင်းကြောင့်ဖြစ်စေ၊ နယ်စပ်တလျှောက်လုံး ခြံစည်းရိုး လုံခြုံစွာ မကာနိုင်သေး၍ဖြစ်စေ ဘင်္ဂလားဒေ့ရှ်မှ မောင်တောသို့ ခိုးဝင်လာသူများအား ထိရောက်စွာ မတားဆီးနိုင်ပါက ကျန်းမာရေး၊ လုံခြုံရေး၊ လူဝင်/လူထွက် ပြဿနာများ ပိုမိုဆိုးရွားစွာ လာနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။
- (၆) ရခိုင်ပြည်၏ မြို့တော်စစ်တွေရှိ လူထူထပ်သည့် မြို့နေရပ်ကွက်များ၌ပင် နေခင်းကြောင်တောင် ဘက်စားပြတိုက်မှု၊ မုဒိန်းလူသတ်မှုများ ဖြစ်ပေါ်နေသည်မှာ တရားဥပဒေစိုးမိုးရေး လျော့ရဲမှု၏ ပြယုဂ်များပင် ဖြစ်သည်။
- (၇) **ပညာရေး** - တိုက်ပွဲများကြောင့် (၂၀၂၀) ပညာသင်နှစ်တွင် ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်မှ စာသင်ကျောင်း (၁၀၉) ကျောင်းခန့်အား လုံးဝပိတ်ထားမည်ဖြစ်သည်။ စစ်ဘေးရှောင်များအတွက် ဖယ်ပေးရန် နေရာအဆင်သင့်

မရှိသေးသဖြင့် ပလက်ဝနှင့် ကျောက်တော်မြို့ပေါ်တွင်လည်း စာသင်ကျောင်းများ ဖွင့်လှစ် နိုင်မည့် အလားအလာမရှိပေ။ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် လုံခြုံမှုမရှိမည်ကို စိုးရိမ်နေရသဖြင့် ပညာ သင်ကြားရေးကို ထိခိုက်စေသည်။ ဤအခြေအနေတွင် Covid-19 ကာကွယ်ရေးအတွက် စာသင်ကျောင်းများ၌ တဦးနှင့်တဦး (၆) ပေအကွာနေ၍ သင်ကြားရန် ကျန်းမာရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ချက်၊ သင်ရိုးသစ်များကို DBE Box (Department of Basic Education Box) များဖြင့်လေ့လာနိုင်ရန် ပညာရေးဝန်ကြီးဌာနမှ ပြုလုပ်ပေးမည့် အစီအစဉ်များမှာ စိတ်ကူးယဉ်ဆန်သလို ဖြစ်နေပေသည်။

- (၈) **မူးယစ်ဆေးဝါး** - ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း မောင်တောမြို့နယ်တွင် စိတ်ကြံ ရူးသွပ် ဆေးပြား (၃) ကြိမ် ဖမ်းဆီးရရှိခဲ့ပြီး ဆေးပြားအရေအတွက် (၁၅၉၅၂၅၀)၊ ကာလ ပေါက်ဈေး ကျပ်ငွေ သိန်း (၂၆၈၀၀၀) ကျော်ခန့်ရှိသဖြင့်လက်နက်ကိုင်ပဋိပက္ခနှင့် Covid-19 ကြောင့် တခြားစီးပွားရေး လုပ်ငန်းများ မလည်ပတ်နိုင်သည့် အချိန်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သည့် လုပ်ငန်းကို ပိုမိုအာရုံရောက်နေကြသလား ဟု စဉ်းစားစရာဖြစ်သည်။
- (၉) **စီးပွားရေး** - နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု၊ အစိုးရတပ်မတော် စစ်ကြောင်းများမှ ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ပစ်ခတ်မှု၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် လယ်ယာထွန်ယက်၊ စိုက်ပျိုးရန်အတွက် စိုးရိမ်မှုများရှိနေကြသည်။ Covid-19 ကြောင့် ဘဏ်လားဒွေနှင့်စစ်တွေသို့ ကုန်သွယ်ရေးကိုလည်း ရပ်ဆိုင်းထားရသည်ဖြစ်ရာ ရခိုင်ပြည် ၏စီးပွားရေးမှာ တဖြည်းဖြည်းကျဆင်းလာနိုင်သည်။
- (၁၀) **ယဉ်ကျေးမှု** - ရခိုင်ပြည်ရှိ သာသနိက အဆောက်အအုံများတွင် အစိုးရတပ်မတော်မှ တပ်စွဲ ထားခြင်းများရှိသဖြင့် ထိုနေရာတိုက်တွင် တိုက်ပွဲဖြစ်ပွားပါက သာသနိက အဆောက် အအုံများနှင့် ရှေးဟောင်းလက်ရာများကို အနည်းနှင့်အများ ထိခိုက်လာနိုင်သည်။

၅။ အကြံပြုချက်များ

၅.၁. နိုင်ငံရေးဆိုင်ရာ အကြံပြုချက်များ

- (၁) ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရေး - ၂၀၂၀ တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအား ကျင်းပပေးနိုင်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့် အလှမ်းဝေးသထက်ဝေးကာ ပြည်တွင်းစစ်သံသရာမှ ရုန်းထွက်နိုင်မည် မဟုတ်ကြောင်းကို မြန်မာ အစိုးရနှင့် တပ်မတော်တို့ အနေဖြင့် ဆင်ခြင်သုံးသပ်သင့်သည်။
- (၂) ၂၀၂၀ ရွေးကောက်ပွဲလွန်ကာလ အစိုးရဖွဲ့စည်းနိုင်ခြေ - NLD ပါတီ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါသော်လည်း ရွေးကောက်ပွဲ ကတိကဝတ်များအား ပီပြင်စွာ အကောင်အထည် မဖော်နိုင်ခဲ့ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြသော တခြားတိုင်းရင်းသားပါတီများနှင့်ဆန့်ကျင်ဘက်သဘောဆောင်နေခြင်း အစရှိသည့် ကိစ္စများကို ပြန်လည်သုံးသပ်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရ၍ အစိုးရဖွဲ့စည်းနိုင်ရုံလောက်ကိုသာ မစဉ်းစားဘဲ ၂၀၀၈ ဖွဲ့စည်းပုံအား ပြုပြင်ပြောင်းလဲရန် အမှန်တကယ် ဆန္ဒရှိသည့် ရည်မှန်းချက် တူညီသော ပါတီများဖြင့် မဟာမိတ်ဖွဲ့စည်းရေး၊ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး ကိစ္စများကို မဲဆွယ်စည်းရုံးရေးကာလကပင် စဉ်းစားဆောင်ရွက်သင့်သည်။
- (၃) ၂၀၂၀ ရွေးကောက်ပွဲနှင့် ရခိုင်ပြည် - ရခိုင်ပါတီများအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအား ရခိုင်တပြည်လုံး၌ သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်း၌ သော်လည်းကောင်း ကျင်းပပြုလုပ် ခွင့်မရဘဲ စစ်အုပ်ချုပ်ရေး အသွင်ဆောင်သော ပြည် (နယ်) အစိုးရတရပ် ပေါ်ပေါက်လာလျှင် ပါတီဆက်လက်တည်တံ့ရေးနှင့် ရခိုင်ပြည်သူလူထု အပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု နည်းနိုင်သမျှ နည်းပါးစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို ကြိုတင် ချမှတ်ထားသင့်သည်။ NLD ပါတီအနေဖြင့်လည်း ရခိုင်ပြည် တစ်စိတ်တစ်ပိုင်း၌သာ ရွေးကောက်ပွဲ ကျင်းပပေးလျှင် ရခိုင်ပြည်သူလူထု၏ ယုံကြည်မှု ပိုမိုကျဆင်းလာမည်ကို အလေးဂရုပြုသင့်သည်။
- (၄) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး - မြန်မာအစိုးရနှင့် တပ်မတော်တို့ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တန်းတူ ဆွေးနွေး အဖြေရှာနိုင်ရန် အခွင့်အရေးမပေးလျှင်၊ အမျိုးသားတန်းတူရေး ပြဿနာနှင့် လက်နက်ကိုင်ပဋိပက္ခကို သီးခြားစီဟု ခံယူထားလျှင် တနိုင်ငံလုံးအတိုင်းအတာ ဆောင်သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးမှာ အကောင်အထည် ပေါ်နိုင်ရန် ခဲယဉ်းကြောင်းနှင့် ပြည်ပ နိုင်ငံတစ်ခုခု၏ ဖိအားသက်သက်ဖြင့် တည်ဆောက်သော ငြိမ်းချမ်းရေးမှာ ရေရှည်တည်တံ့ ခိုင်မြဲမှုမရှိနိုင်ကြောင်း ဆင်ခြင်သုံးသပ်သင့်သည်။



- (၅) **ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ** - တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်အား လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အနှစ်သာရရှိသော ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန်
  - (က) တနိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊
  - (ခ) တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူ စာချုပ်အား ညှိနှိုင်းရေးဆွဲရာတွင် ပါဝင်ခဲ့သော အဖွဲ့အစည်းများအားလုံး တန်းတူရေး အခြေခံဖြင့် ပါဝင်နိုင်ရေး၊
  - (ဂ) နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပါ လမ်းပြမြေပုံနှင့်အညီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအား သက်ဆိုင်ရာ ပြည်နယ်တိုင်း၌ ကျင်းပခွင့်ရရှိရေး ကိစ္စများကို ဦးစားပေး ဆောင်ရွက်သင့်သည်။
- (၆) **အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး** - နှစ်ဘက်ကြားညှပ်မည်စိုးရိမ်၍ နှုတ်ထွက် သွားကြသော ကျေးရွာအုပ်ချုပ်ရေးမှူးများနေရာတွင် တဘက်ဘက်ကို ထောက်ခံအားပေး မည့်သူများဖြင့် အစားထိုးလိုက်ရုံဖြင့် အုပ်ချုပ်ရေးယန္တရားအား ပြန်လည်တည်မတ်နိုင်မည် မဟုတ်ဘဲ ပဋိပက္ခပိုမိုပြင်းထန်၍ တရားဥပဒေ စိုးမိုးရေးပိုမို အားနည်းလာနိုင်သည်ကို မြန်မာအစိုးရနှင့် တပ်မတော်တို့အနေဖြင့် ထည့်သွင်း စဉ်းစားသင့်သည်။ လိုအပ်ပါက ကြားကျ၍ သီးခြားလွတ်လပ်သည့် အရပ်သားများဖြင့် ဖွဲ့စည်းထားသော အုပ်ချုပ်ရေးစနစ် ကို ပြည်သူလူထုမှ ကိုယ်ထူကိုယ်ထ ထူထောင်ခွင့်ပေးသင့်သည်။
- (၇) **အင်တာနက် သတင်းပိတ်ဆို့မှု** - မြန်မာအစိုးရနှင့် တပ်မတော်တို့ အနေဖြင့် ရခိုင်ပြည်ရှိ မြို့နယ်တချို့တွင် အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေး မရှိသည်သာမက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှ သွေဖီနေသော၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ပြောင်ကျကျ ကျူးလွန်နေသော အစိုးရနှင့် တပ်မတော်အဖြစ် ပြည်တွင်း၊ ပြည်ပမှ ဝေဖန်ပြောဆိုနေကြသည်ကို အလေးထားသင့်သည်။
- (၈) **စစ်ဘက်ဆိုင်ရာ နိုင်ငံခြား ဆက်ဆံရေး** - မြန်မာအစိုးရနှင့် တပ်မတော်တို့ အနေဖြင့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးတွင် ပြည်ပနိုင်ငံများ၏ အကူအညီဖြင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများအား အမြစ်ပြတ်ချေမှုန်းနိုင်ရန် ကြိုးပမ်းခြင်းဖြင့် ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ဘဲ ၎င်းတို့၏ အကျိုးစီးပွားနှင့်ယှဉ်၍ မိမိတို့၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်လိုသော နိုင်ငံများ အား ဖိတ်ခေါ်နေသလို ဖြစ်နေသည်ကို သတိမူကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းအဖြေရှာနိုင်မည့် နည်းနာများကို ရှာဖွေသင့်သည်။

**၅.၂. စစ်ရေးဆိုင်ရာ အကြံပြုချက်များ**

- (၁) **နှစ်ဘက်ထိတွေ့မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ** - ပြည်သူလူထုမှ ယုံကြည်ကိုးစား လောက်သော၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းလိုက်နာသော လက်နက်ကိုင်တပ်ဖွဲ့တိုင်းသည် အရပ် ဘက်ပစ်မှတ်များအား တိုက်ခိုက်ခြင်း၊ အရပ်ဘက်ပစ်မှတ်များအား ထိခိုက်မည်ကို ထည့်သွင်း စဉ်းမူမရှိဘဲ တိုက်ပွဲဖော်ဆောင်ခြင်း၊ ရပ်ရွာလူထုကြားတွင် တပ်ချထားခြင်း၊ လူသားဒိုင်းကာ အဖြစ် အသုံးချခြင်းအစရှိသည့် ကိစ္စများကို ရှောင်ကြဉ်သင့်သည်။
- (၂) **စစ်ဘက်ဆိုင်ရာ နည်းပညာ** - လူနေထူထပ်သည့် နေရာများ၊ အရပ်သားများ ပုံမှန်သွားလာရာ လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ မိုင်းများအသုံးပြုရာတွင် နည်းပညာအားနည်းခြင်းနှင့် စည်းစနစ်တကျ မဟုတ်ဘဲ စွန့်လွှတ်မိုင်းထောင်ခြင်းတို့ကြောင့် အရပ်သားများအား ထိခိုက် ဒဏ်ရာရခြင်း မဖြစ်စေရန် အထူးဂရုပြုသင့်သည်။
- (၃) **အခြားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများ** - နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် ပျက်ကွက်ခြင်းကြောင့် ပြည်တွင်းစစ် သံသရာ၌ နစ်မြုပ်နေချိန်တွင် ပြည်ပမှ အကြမ်းဖက်အဖွဲ့အစည်းများ၏ အမြတ်ထုတ် ခြေကုတ် ယူမည့် အရေးကို သတိချပ်သင့်သည်။

ULA/AA အနေဖြင့် ရည်မှန်းချက်တူ တခြား ရခိုင်နိုင်ငံရေး အဖွဲ့အစည်းများနှင့် မတူကွဲပြားမှုများရှိလျှင် မိတ်ဘက်ပဋိပက္ခကို ရန်ဘက်ပဋိပက္ခအသွင်ဖြင့် မဖြေရှင်းဘဲ ညှိနှိုင်း ဆွေးနွေးအဖြေရှာတတ်သည့် အမျိုးသားနိုင်ငံရေးယဉ်ကျေးမှုကို ကျင့်သုံးသင့်သည်။ တိုးတက်သော လူ့အဖွဲ့အစည်းတိုင်းသည် မတူကွဲပြားသည့် အမြင်သဘောထားများကို ညှိနှိုင်းဆွေးနွေး၍ အဖြေရှာတတ်သည့် အလေ့အကျင့်ရှိသော လူ့အဖွဲ့အစည်းများ သာဖြစ်သည်ကို သတိမူသင့်သည်။

ပြည်သူ့အစိုးရဟု ခံယူထားသော အာဏာရ အဖွဲ့အစည်း၊ ပြည်သူ့အစိုးရဟု ခံယူနိုင်ရန် ကြိုးပမ်းနေသည့် တော်လှန်ရေးအဖွဲ့အစည်း (၂) ခုစလုံးသည် မိမိတို့၏ ရည်မှန်းချက်အတွက် လူထုအား မလွဲမရှောင်သာ ထိခိုက်ရပါသည်ဟု လွယ်လင့်တကူ ဖြေရှင်းချက် မပေးဘဲ ပြည်သူတစ်ရပ်လုံး၏ လူသားလုံခြုံရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသသင့်သည်။

မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ဆန့်ကျင်ဖက် အဖွဲ့အစည်း လှုပ်ရှားရာ နယ်မြေတွင်ရှိသော ပြည်သူတိုင်းအား ရန်သူသဖွယ် သဘောထား၍ ၎င်းတို့၏ ပုဂ္ဂလိကပိုင် ပစ္စည်း ဥစ္စာများအား လုယက်ခြင်း၊ ဖျက်ဆီးခြင်း မပြုဘဲ ‘ပြည်သူ့အပေါ်တွင် ရေလို၊ လလို ကျင့်ပါ’ ဟူသော ကျင့်ဝတ် (၆၀) ပါ အဆုံးအမနှင့်အညီ ကျင့်ကြံ နေထိုင်သင့်သည်။

**၅.၃. လူ့အခွင့်အရေးဆိုင်ရာ အကြံပြုချက်များ**

- (၁) **မတရားဖမ်းဆီးချုပ်နှောင်ခြင်း** - နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် တစ်စုံတစ်ယောက်အား ဖမ်းဆီးထိန်းသိမ်းခြင်းကို ခိုင်လုံသည့် အကြောင်းပြချက်ရှိမှသာ ပြုလုပ်သင့်ပြီး အဘယ်ကြောင့် ထိုသို့ ပြုလုပ်ရသည်ကို အများပြည်သူသိရှိအောင် တရားဝင် ထုတ်ပြန်ပေးသင့်သည်။ ဖမ်းဆီးထိန်းသိမ်းထားစဉ် ကာလအတွင်း၌လည်း လူ့ဂုဏ်သိက္ခာနှင့်အညီ၊ ပြည်သူလူထု လက်ခံနိုင်လောက်သော ကြိုတင်ချမှတ်ထားသည့် သုံးပန်း (သို့) အကျဉ်းသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ပြုမူဆက်ဆံသင့်သည်။
- (၂) ULA/AA အနေဖြင့် ရည်မှန်းချက်တူ တခြား ရခိုင်နိုင်ငံရေး အဖွဲ့အစည်းများနှင့် မတူကွဲပြားမှုများရှိလျှင် မိတ်ဘက်ပဋိပက္ခကို ရန်ဘက်ပဋိပက္ခအသွင်ဖြင့် မဖြေရှင်းဘဲ ညှိနှိုင်းဆွေးနွေး အဖြေရှာတတ်သည့် အမျိုးသားနိုင်ငံရေးယဉ်ကျေးမှုကို ကျင့်သုံးသင့်သည်။ တိုးတက်သော လူ့အဖွဲ့အစည်းတိုင်းသည် မတူကွဲပြားသည့် အမြင်သဘောထားများကို ညှိနှိုင်းဆွေးနွေး၍ အဖြေရှာတတ်သည့် အလေ့အကျင့်ရှိသော လူ့အဖွဲ့အစည်းများသာဖြစ်သည်ကို သတိမူသင့်သည်။
- (၃) အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့်လည်း အမှန်တရားနှင့် လူ့အခွင့်အရေးအတွက် မိမိနှင့်နီးစပ်ရာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့) တစ်စုတဖွဲ့ ဖမ်းဆီးခံရမှသာ လွှတ်ပေးရန် တောင်းဆိုခြင်းမဟုတ်ဘဲ ရခိုင်လူ့အဖွဲ့အစည်းအတွင်းရှိ ပြည်သူလူထုအားလုံး လူ့အခွင့်အရေးနှင့်အညီ၊ လူ့ဂုဏ်သိက္ခာနှင့်အညီ၊ တရားဥပဒေနှင့်အညီ ရှင်သန်နေထိုင်ခွင့်အတွက် တောင်းဆိုသင့်သည်။
- (၄) **ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခြားထိခိုက်ဒဏ်ရာရရှိခြင်း** - ပြည်သူ့အစိုးရဟု ခံယူထားသော အာဏာရ အဖွဲ့အစည်း၊ ပြည်သူ့အစိုးရဟု ခံယူနိုင်ရန် ကြိုးပမ်းနေသည့် တော်လှန်ရေးအဖွဲ့အစည်း (၂) ခုစလုံးသည် မိမိတို့၏ ရည်မှန်းချက်အတွက် လူထုအား မလွှဲမရှောင်သာ ထိခိုက်ရပါသည်ဟု လွယ်လင့်တကူ ဖြေရှင်းချက် မပေးဘဲ ပြည်သူတရပ်လုံး၏ လူသားလုံခြုံရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသသင့်သည်။
- (၅) **နှစ်ဘက်တပ်များနှင့် တိုက်ပွဲကြောင့် သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်း** - အရပ်သားများအား မိမိတို့ထင်မြင်ယူဆသလို စွပ်စွဲ၍ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မိမိတပ်ဖွဲ့ဝင်များ၏ မတော်မတရားသည့်လုပ်ရပ်ကို တာဝန်ယူ၊ တာဝန်ခံရန် ငြင်းဆန်ခြင်းတို့မှာ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းအတွက်မဆို ကျင့်ဝတ်သိက္ခာမဲ့ရာရောက်ပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန်အတွက် လက်နက်ကိုင်ရပါသည်ဆိုသော တပ်မတော်တရပ်၏ အခြေခံအကျဆုံး ရည်ရွယ်ချက်များနှင့် ဆန့်ကျင်နေသည်ကို သတိထားသင့်သည်။

- (၆) ပစ္စည်းဥစ္စာများကို သိမ်းဆည်းခြင်းနှင့် ဖျက်ဆီးခြင်း - မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ဆန့်ကျင်ဖက် အဖွဲ့အစည်း လှုပ်ရှားရာနယ်မြေတွင်ရှိသော ပြည်သူ တိုင်းအား ရန်သူသဖွယ် သဘောထား၍ ၎င်းတို့၏ ပုဂ္ဂလိကပိုင် ပစ္စည်းဥစ္စာများအား လုယက်ခြင်း၊ ဖျက်ဆီးခြင်း မပြုဘဲ "ပြည်သူအပေါ်တွင် ရေလို့၊ လလို ကျင့်ပါ" ဟူသော ကျင့်ဝတ် (၆၀) ပါ အဆုံးအမနှင့်အညီ ကျင့်ကြံ နေထိုင်သင့်သည်။
- (၇) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်ခြင်း၊ ပိတ်ပင်တားဆီးခြင်း - ရခိုင်ပြည် မြောက်ပိုင်းရှိ မြို့နယ် (၇) ခုနှင့် ပလက်ဝတွင် ကာလရှည်ကြာစွာ အင်တာနက် ပိတ်ဆို့ ထားခြင်းကြောင့် မြန်မာအစိုးရနှင့် တပ်မတော်တို့ အနေဖြင့် ရခိုင်ပြည်တွင်းမှ သတင်း အမှန်ကို လူသိမခံဝံ့သည့် သဘောသက်ရောက်နေသည်ကို ကာယကံရှင်များအနေဖြင့် ပြန်လည်သုံးသပ်သင့်သည်။
- (၈) လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်း - မြန်မာ့တပ်မတော်မှ ဆန့်ကျင်ဘက် အဖွဲ့အစည်းအား နယ်မြေပိတ်ဆို့ရှင်းလင်းရာတွင် အရပ်သားများ၏စား၊ ဝတ်၊ နေရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး အကြပ်အတည်းများကို ထည့်သွင်းစဉ်းစားခြင်း မရှိသည်မှာ ကြွက်မခိုင်၊ ကျီမီးရှို့သည့် လုပ်ရပ်မျိုးဖြစ်နေသဖြင့် ၎င်းတို့အား လူထု ထောက်ခံ မှုသာ ပိုမိုကျဆင်းလာဖွယ်ရှိသည်ကို သတိပြုသင့်သည်။

**၅.၄. စစ်ဘေးရှောင်ဆိုင်ရာ အကြံပြုချက်များ**

- (၁) NLD အစိုးရအနေဖြင့် စစ်ဘေးရှောင်စခန်းသစ်များ ဖွင့်လှစ်ခွင့်၊ စစ်ဘေးရှောင် စခန်းများ တွင် လိုအပ်သော အဆောက်အုံများ ဆောက်လုပ်ခွင့်ကို ကန့်သတ်ထားပြီး စစ်ဘေးရှောင် များ စား၊ ဝတ်၊ နေရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပညာရေး၊ ပြန်လည်ထူထောင်ရေး ကိစ္စများအတွက် ထိထိရောက်ရောက် တာဝန်ယူမှုမရှိသည့်အပြင် နိုင်ငံတကာ အထောက် အပံ့များအားလည်း ကန့်သတ်ထားသည်မှာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ဖော် ဆောင်လိုသည်ဆိုသော အစိုးရတရပ်အနေဖြင့် လူသားချင်း စာနာထောက်ထားမှု မရှိရာ ရောက်သဖြင့် ပြည်သူလူထုအပေါ်တွင် ထိရောက်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုအား ပြသသင့်သည်။

**၅.၅. အထွေထွေ လူမှု-စီးပွားရေးဆိုင်ရာ အကြံပြုချက်များ**

- (၁) စား၊ ဝတ်၊ နေရေး - ရခိုင်ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး ဒုက္ခသည်စခန်းမှ ကမန် ဒုက္ခသည်များအား ၎င်းတို့

အတွက် အဆင်မပြေသည့် နေရာတွင် ပြန်လည်နေရာချထားပေးမည့်ကိစ္စကို ပိုင်းဝန်းကန့် ကွက်၍ မူလနေရာတွင် ပြန်လည်အခြေချခွင့်ရရေးအတွက် ပူးပေါင်းကြိုးပမ်းပေးသင့် သည်။


- (၂) COVID-19 နှင့် တိုက်ပွဲများကြောင့် ပြည်သူလူထု စီးပွားရေးကျဆင်းကာ စား၊ ဝတ်၊ နေရေး ကြပ်တည်းလာသဖြင့် ခိုးဆိုးလုယက်မှုများ ပေါ်ပေါက်မလာစေရန် ကြိုတင်ကာကွယ်နိုင် မည့် နည်းလမ်းများကို လူထုခေါင်းဆောင်များအနေဖြင့် ကြိုတင်စဉ်းစားထားသင့်သည်။
- (၃) **ကျန်းမာရေး** - ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသည့် ဒုက္ခသည်များတွင် ကိုရိုနာဗိုင်းရပ်စ် ပါဝင်လာနိုင်ခြေများသဖြင့် ၎င်းတို့သည် လူဝင်/လူထွက် ပြဿနာလောက်သာ မဟုတ်ဘဲ အမျိုးသားလုံခြုံရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့် ကူးစက်ရောဂါ ပြဿနာကိုပါပေါ်ပေါက် နိုင်စေသည်ကို ရခိုင်တမျိုးသားလုံး သတိထား၍ ထိရောက်စွာ ကြိုတင်ကာကွယ်ရန် အစီအစဉ်များ ချမှတ်ထားသင့်သည်။
- (၄) **လုံခြုံရေး** - ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးအတွက် လူနေရပ်ကွက်၊ ကျေးရွာနှင့် မြို့များအနီးတဝိုက်နှင့် ပြည်သူလူထု သွားလာလှုပ်ရှားရာ၊ လုပ်ကိုင် စားသောက်ရာ နေရာများတွင် မိုင်းထောင်ခြင်း၊ တိုက်ခိုက်ခြင်း မပြုလုပ်ရန်၊ အရပ်သားများအား အကျိုးအကြောင်းမဲ့၊ ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း မပြုလုပ်ရန် မြို့နယ်အလိုက် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုရေး ခေါင်းဆောင်များ၊ မြို့မိ/မြို့ဖများ၊ လွှတ်တော်အမတ်များ စုပေါင်း၍ နှစ်ဖက်လက်နက် ကိုင်အဖွဲ့များအား ညှိနှိုင်းတောင်းဆိုရန် ကိုယ်စားလှယ်အဖွဲ့များ ဖွဲ့စည်းထားသင့်သည်။ ဖြစ်သည်။ ရာဇဝတ်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် နိမ်နင်းရေးအတွက် ပြည်သူလူထု အနေဖြင့် ကိုယ်ထူကိုယ်ထ အသင်းအဖွဲ့များ ဖွဲ့စည်းထားရှိသင့်သည်။
- (၅) **ပညာရေး** - တိုက်ပွဲများကြောင့် ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ်များတွင် ကျောင်းများ နှစ်လုံးပေါက် ပိတ်ထားရမည့် အခြေအနေတွင် NLD အစိုးရအနေဖြင့် Covid-19 ကာကွယ်ရေးအတွက် စာသင်ကျောင်းများ၌ တဦးနှင့်တဦး (၆) ပေအကွာနေ၍ သင်ကြားရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊ ထုတ်ပြန်ချက်၊ သင်ရိုးသစ်များကို DBE Box (Department of Basic Education Box) များဖြင့် လေ့လာနိုင်ရန် စီစဉ်နေခြင်းထက် ပို၍ လက်တွေ့ကျသော သင်ကြားရေး အစီအစဉ်များကို ချမှတ်အကောင်အထည် ဖော်သင့် သည်။
- (၆) **မူးယစ်ဆေးဝါး** - နယ်စပ်ဖြတ်ကျော် ရောင်းဝယ်နေကြသည့် မူးယစ်ဆေးဝါးများသည် ပြည်ပဈေးကွက်သို့ ပို့ဆောင်ရန် အဆင်မပြေသည့်အချိန်တွင် ပြည်တွင်းဈေးကွက်ထဲ၌ စီးဆင်းယိုဖိတ်၍ လူငယ်အများအပြား မူးယစ်ဆေးဝါးသာကောင်းဖြစ်ကာ လူညွန့်တုံး နိုင်ခြေရှိသဖြင့် အမျိုးသားရေးဆိုင်ရာ စိန်ခေါ်မှုတရပ်အဖြစ် သဘောထား၍ ဖြေရှင်းသင့် သည်။
- (၇) **စီးပွားရေး** - မြန်မာအစိုးရနှင့် တပ်မတော်တို့အနေဖြင့် ရခိုင်ပြည်တွင်း စီးပွားရေးကျဆင်းခြင်း သည် မြန်မာတနိုင်ငံအနေဖြင့် တစ်ဝတ်တပိုင်း စီးပွားရေးကျဆင်းခြင်းဖြစ်သည်ကို သတိ

မူကာ ဆန့်ကျင်ဘက် အဖွဲ့အစည်းနှင့် ရင်ဆိုင်ရာတွင် ပြည်သူလူထု၏ လုပ်ငန်းခွင်အား မထိခိုက်စေရန်နှင့် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းများ မပျက်ပြားစေရန် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်သည်။


- (၈) **ယဉ်ကျေးမှု** - သာသနိက အဆောက်အအုံများတွင် လက်နက်ကိုင်တပ်ဖွဲ့များ တပ်စွဲထားခြင်းမပြုရန် ရပ်ရွာကိုယ်စားလှယ်များ စုပေါင်း၍ တောင်းဆိုသင့်သည်။

## ၄. Infographics


၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ရခိုင်ပြည်ရှိ မြို့နယ်အလိုက် ဖမ်းဆီးခံ၊ ဒဏ်ရာရ၊ သေဆုံး၊ ပျောက်ဆုံးသူ အရေအတွက်



၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ရခိုင်ပြည်၌ ဖမ်းဆီးခံ၊ ဒဏ်ရာရ၊ သေဆုံး၊ ပျောက်ဆုံးသူ အရေအတွက်




၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ရခိုင်ပြည်ရှိ မြို့နယ်အလိုက် လူ့အခွင့်အရေး ချိုးဖောက်ခံမှု အရေအတွက်






၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ရခိုင်ပြည်၌ လူ့အခွင့်အရေး ချိုးဖောက်ခံမှု အရေအတွက်




၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ရခိုင်ပြည်ရှိ မြို့နယ်အလိုက် လူ့အခွင့်အရေး ချိုးဖောက်ခံရသူစာရင်း



✓ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်းနှင့် အတင်းအဓမ္မနေရပ်မှ ရွှေ့ပြောင်းခြင်းတို့တွင် ချိုးဖောက်ခံရသူ ဦးရေကို ဖော်ပြထားခြင်းမဟုတ်ဘဲ ဖြစ်စဉ် အကြိမ်အရေအတွက်ကိုသာ ဖော်ပြထားခြင်းဖြစ်သည်။




၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ရခိုင်ပြည်၌ လူ့အခွင့်အရေး ချိုးဖောက်ခံသူ အရေအတွက်



✓ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို ကန့်သတ်ခြင်းနှင့် အတင်းအဓမ္မနေရပ်မှ ရွှေ့ပြောင်းခြင်းတို့တွင် ချိုးဖောက်ခံရသူ ဦးရေကို ဖော်ပြထားခြင်းမဟုတ်ဘဲ ဖြစ်စဉ် အကြိမ်အရေအတွက်ကိုသာ ဖော်ပြထားခြင်းဖြစ်သည်။



၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း အစိုးရလက်နက်ကိုင်တပ်ဖွဲ့များနှင့် ULA/AA တို့အကြား ထိတွေ့မှုနှင့် ပစ်ခတ်တိုက်ခိုက်မှု အရေအတွက်



သုတေသနနှင့် မှတ်တမ်းဌာန

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)

Email: [aasyc.ghq@gmail.com](mailto:aasyc.ghq@gmail.com)

[www.aasyc.info](http://www.aasyc.info)